

Module  
**4**

# Disease prevention and control

## Table of Contents

Disease spread and prevention	2
Diarrhea Diseases	8
Severe diarrheal diseases (cholera)	18
Dysentery	24
Typhoid Fever	26
Hepatitis	28
Malaria	30
Scrub Typhus	64
Dengue Fever	68
Japanese Encephalitis (JE)	72
Filariasis	74
Animal borne diseases	76
Plague	76
Anthrax	82
Avian Influenza	84
New Influenza/ Pandemic Influenza (H1N1)	86
Sexually transmitted diseases (STDs)	88
Skin Diseases	108
Tuberculosis	118
Acute Respiratory Infection	124
Pneumonia	132
Sever Acute Respiratory Syndrome (SARS)	142
Tonsillitis	144
Leprosy	146
Meningitis	152
Diphtheria	154
Pertussis or whooping cough	156
Tetanus	158
Poliomyelitis	160
Measles	164
Hepatitis B	166
Eye diseases and Trachoma	174
Acute Abdominal Pain	188
URINARY TRACT INFECTIONS (UTI)	196
Non-communicable chronic diseases	200

## မာတိကာ

ကူးစက်ရောဂါများ ပြန့်ဘွားခြင်းနှင့် ကာကွယ်နိမ်နှင့်ခြင်း	3
တမ်းပျက်ဝမ်းလျှောရောဂါများ	9
ပြင်းထုန်ထမ်းပျက်ဝမ်းလျှောရောဂါများ (ကာလထမ်းရောဂါ)	19
ဝမ်းကိုက်ရောဂါ	25
အူရောင်ငွေးဖျားရောဂါ (တိုက်ဖွဲ့က်ရောဂါ)	27
အသည်းရောင် အသားလီရောဂါ	29
ငှက်ဖျားရောဂါ	31
စခရပ်စံတိုက်ဖက်စံရောဂါ	65
သွေးလွန်တုပ်ကျွေးရောဂါ	69
ဂျပန်ညီးနောက်ရောင်ရောဂါ	73
ဆင်ခြေထောက်ရောဂါ	75
 တိရိစ္ဆိန်မှတဆင့် ကူးစက်တတ်သော ရောဂါများ	77
ပလိပ်ရောဂါ	77
အေါင့်သန်းရောဂါ	83
ကြက်၊ ငှက်တုပ်ကျွေးရောဂါ	85
တုပ်ကျွေးရောဂါသုစ် (ကွဲမွှေ့လူတုပ်ကျွေးရောဂါ) (H1N1)	87
လိုင်မှတဆင့် ကူးစက်တတ်သောရောဂါများ	89
အရော်ပြားရောဂါများ	109
တီဘီရောဂါ	119
အသက်ရှူလမ်းကြောင်းအတွင်း ရောဂါပိုး လတ်တလော စင်ရောက်ခြင်းကြောင့် ဖြစ်သောရောဂါ	125
အာသီးရောင်ခြင်း	145
အနာကြီးရောဂါ	147
ဦးနောက်အပြော်ဗြောင်ရောဂါ	153
ဆုံးဆုံးနာရောဂါ	155
ကြက်ညှာချောင်းဆုံးရောဂါ	157
မေးခိုင်ရောဂါ	159
သူငယ်နာအကြောသေရောဂါ(ပိုလီပို)	161
ဝက်သက်ရောဂါ	165
အသည်းရောင်အသားလီ (ဘီ) ရောဂါ	167
မျက်စီရောဂါနှင့် မျက်ခမ်းစပ်ရောဂါ	175
ဝမ်းပိုက်ရှတ်တရက်နာကျင်ခြင်း	189
ဆီးလမ်းကြောင်းပိုးဝင်ခြင်း	197
ကူးစက်ခြင်းမရှိသော နာတာရည်ရောဂါများ	201

# Disease Prevention and Control

## Disease spread and prevention

### Definition

Infectious diseases are diseases that are transmitted from person to person, from animals to human, through food to human, through insects such as mosquito, flies, and fleas to human.

### 1. Direct transmission

Through direct physical contact

Through sexual relationship

Through other ways (for example, TB is directly transmitted through cough, sneezing)

### 2. Indirect transmission

There are 2 ways of indirect transmission.

#### 2.1 Transmission through indirect physical contact

- Diseases transmission through eating contaminated materials, food, drinking water, dairy products. (E.g. infected with cholera through unclean water contaminated with cholera organisms)

#### 2.2 Vector-borne transmission

- Infection through vectors such as mosquitoes, flies, fleas, ticks


Some vector-borne diseases are

- Malaria (through mosquito)
- Plague (rat flea)
- Filariasis (mosquito)

By knowing the ways of transmission, infections can be effectively reduced.

## Transmission Cycle

1. Causal organism/ agent and its toxins
2. Disease carrier/ reservoir
3. Portal of exit
4. Mode of transfer
5. Portal of entry
6. Susceptible host



## ရောဂါများကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း

ကူးစက်ရောဂါများ ပြန်ပွားခြင်းနှင့် ကာကွယ်နှုမ်နှင်းခြင်း

ကူးစက်ရောဂါ၏ အဓိပ္ပာယ်ဖွံ့ဖြိုးဆိုချက်

ကူးစက်ရောဂါဆိုသည်မှာ လူတစ်ဦးမှတစ်ဦးသို့လည်းကောင်း၊ တိရစ္ဆာန်မှ လူသို့လည်းကောင်း၊ အစားအသောက်မှတစ်ဦး လူသို့လည်းကောင်း၊ ခြင်း ယင်း လေး၊ သန်း စသည့် ပိုးမွားကောင်များမှတစ်ဦး လူသို့လည်းကောင်း ကူးစက်တတ်သော ရောဂါကို ဆိုသည်။

၁။ တိုက်ရိုက်ကူးစက်ခြင်း

တိုက်ရိုက်ကူးစက်ခြင်းဆိုသည်မှာ ရောဂါဖြစ်သောသူနှင့် ကိုယ်ကာယတိတွေ့၍ သော်လည်းကောင်း၊ ကာမပပ်ယူကို၍ လည်းကောင်း၊ အခြားနည်းလမ်း (ဥပမာ - ရောင်းဆိုးခြင်း၊ နာချေခြင်းတို့ကြောင့် တိဘီရောဂါပိုးများ အခြားသူများသို့ တိုက်ရိုက် ကူးစက်ခြင်း) ဖြင့်သော်လည်းကောင်း၊ ရောဂါပိုးသည် တစ်ဦးမှ အခြားတစ်ဦးသို့ တိုက်ရိုက်ကူးစက်ခြင်းကို ဆိုလိုသည်။

၂။ သွယ်ရိုက်သောနည်းဖြင့် ကူးစက်ခြင်း

သွယ်ရိုက်သောနည်းဖြင့် ကူးစက်ခြင်းတွင် နည်း (၂) နည်း ရှိသည်။

၂-၁။ ကြားခံပစ္စည်းမှတစ်ဦး ကူးစက်ခြင်း၊

- ယင်းတို့မှာ ရောဂါပိုးများပြုတွယ်နေသောပစ္စည်းများ၊ အစားအစားသူများ၊ သောက်သုံးရေများ၊ နှိန့်နှိန့်ထွက်ပစ္စည်းများကို သုံးဆောင်စားသောက်ခြင်းကြောင့် ရောဂါကူးစက်ခြင်းကိုဆိုလိုသည်။ (ဥပမာ။ ကာလဝမ်းရောဂါပိုးများ ရှိနေသည် မသန့်ရှင်းသောရေကို သောက်သုံးခြင်းကြောင့် ကာလဝမ်းရောဂါ ရရှိခြင်း)

၂-၂။ ရောဂါပိုးသယ်ဆောင်သည့် ပိုးမွားကောင်များမှတစ်ဦး ကူးစက်ခြင်း၊

- ရောဂါပိုးသယ်ဆောင်သည့် ပိုးမွားကောင်များမှတစ်ဦးကူးစက်ခြင်းဆိုသည်မှာ ရောဂါပိုးများ ပြုတွယ်နေသော ခြင်များ၊ ယင်ကောင်များ၊ မွှားကောင်များ၊ လျေးသန်းများကိုကိုခဲခြင်းကြောင့် ခနာကိုယ်တွင်းသို့ ရောဂါပိုးကူးစက်ခြင်းကိုဆိုလိုသည်။

ရောဂါပိုးသယ်ဆောင်သည့် ပိုးမွားကောင်များမှ တဆင့် ကူးစက်သောရောဂါအချို့မှာ -

- ငှက်ဖျားရောဂါ (ခြင်မှတစ်ဦး)
- ပလိပ်ရောဂါ (ကြွောက်လျေားမှတစ်ဦး)
- ဆင်ခြေထောက်ရောဂါ (ခြင်မှတစ်ဦး)

ထိုကဲ့သို့ ရောဂါကူးစက်ပုံကို သိထားခြင်းဖြင့် ရောဂါကူးစက်ခြင်းကို ထိရောက်စွာ နှုမ်နှင်းနှင်းမည်ဖြစ်သည်။

ရောဂါကူးစက်ပြန်ပွားပုံ ကွင်းဆက်များ

၁။ ရောဂါဖြစ်စေသောပိုးနှင့် ငြင်းတို့၏ အဆိပ်


အတောက်များ

၂။ ရောဂါပိုးကို သယ်ဆောင်ထားသူ/ရောဂါပိုးရှိသူ

၃။ ရောဂါပိုးထွက်ရာလမ်း

၄။ ရောဂါပိုးပြန်ပွားသည့်နည်းလမ်း

၅။ ရောဂါပိုးပိုးလက်ခံသူ



## DISEASE PREVENTION AND CONTROL

In infectious disease transmission, it is important to cut or stop these cycles.

1. Causes of infectious disease or its toxins (e.g. to destroy malaria parasite, pertussis toxin)
2. To exterminate the disease carrier or reservoir (e.g. to kill the rats carrying the plague causal organism)
3. Portal of exit (e.g. as cholera is transmitted through faeces, proper disposal of sewage is needed to stop spread)
4. Mode of transfer – to find out the mode of transfer (e.g. cholera is transmitted through food and water, lung diseases through air)
5. Portal of entry – to find out the parts of body where disease organisms can enter (e.g. cholera germs get access through mouth, germs for lung diseases through respiratory tract)
6. Susceptible host is the one who is going to be infected and suffer from the disease.

All infectious diseases have the above mentioned transmission cycle. In infectious disease control, management to the suitable cycle link (e.g. in case of malaria, control of mosquito, larva, in case of plague, insecticide spray to eliminate the rat fleas) is very important process. Besides, polio vaccination is the cutting for the last cycle link of polio transmission.

### **Infectious Disease Control**

The removal of grass root causes for the disease can be successful only when participation of patients or health care providers and the community as well is achieved.

#### **Things to do when infectious disease takes place,**

- Field studies to the site where disease occurs
- Collection of information on disease causal factors
- Reporting or informing to the nearest health center or health staff
- Give treatment to the patient
- Control the disease spread
- Vaccination to the patient contacts or family members, monitoring the condition, isolation from others
- Termination of disease carrying insects or animals
- Vaccination
- Health education
- Sterilization of the appliances and waste materials of the patient – boiling in hot water, burning, burial

#### **Immediate actions that should be taken during infectious diseases process**

- Immediately inform the local authorities, health assistant, midwife concerning the disease outbreak
- When health staff arrives, provide support in disease prevention and control activities.
- Health education concerning the information about the disease outbreak
- Treat the patient. Refer whenever necessary.
- Monitor the patient contacts or family members. Keep and wash the patient's clothes separately from others.
- If required, do the chlorination in the wells.

## ရောဂါများကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း

ကူးစက်ရောဂါများဖြစ်ပွားမှုတွင် အောက်ပါကွင်းဆက်များကို ဖြတ်တောက်ပစ်ရန်အရေးကြီးသည်။

- ၁။ ကူးစက်ရောဂါဖြစ်ရခြင်း၏ အကြောင်းရင်းခံ ရောဂါပိုး (သို့) ငြင်း၏အဆိပ်အတောက်များ (ဥပမာ- ငှက်ဖျားရောဂါပိုး၊ ဆုံးဆုံးနာရောဂါပိုး၏အဆိပ်) ကို တိုက်ဖျက်ရန်
- ၂။ ယင်းရောဂါပိုးကို သယ်ဆောင်သူ (ဥပမာ-ပလိပ်ရောဂါဖြစ်စေသော ပိုးကိုသယ်ဆောင်သည့်ကြောင်း) ကို ရှာဖွေသုတေသနရန်။
- ၃။ ရောဂါထွက်ရန်လမ်းကြောင်း (ဥပမာ-ကာလမ်းရောဂါပိုးများ မစင်မှတဆင့်ပြန့်ပွားသဖြင့် ရောဂါပိုးများ မပြန့်ပွားရန် မစင်ကို စနစ်တကျဖွန့်ပစ်ရမည်။
- ၄။ ပြန့်ပွားသည့်နည်းလမ်း၊ မည်သည့်နည်းလမ်းများဖြင့် ရောဂါပြန့်ပွားသည်ကို ရှာဖွေစုစုများရန် (ဥပမာ- ကာလမ်းရောဂါသည့်ရောဂါအတားအတာမှတဆင့်၊ အဆုတ်ရောဂါသည်လေမှတဆင့်ကူးစက်သည်။)
- ၅။ ရောဂါပိုးက်ရောက်သည့်လမ်း၊ ရောဂါပိုးပင်ရောက်သည့် ခန္ဓာကိုယ်အစိတ်အပိုင်းကို သိရှိရန် (ဥပမာ- ကာလမ်းရောဂါပိုးသည် လူ၏ပါးစပ်မှုလည်းကောင်း၊ အဆုတ်ရောဂါသည် အသက်ရူးလမ်းကြောင်းမှ လည်းကောင်း ပင်ရောက်သည်။
- ၆။ ရောဂါပိုးလက်ခံသုဆိုသည်မှာ ရောဂါပိုးပင်ရောက် ရောဂါဖြစ်မည့်သူကို ဆိုလိုသည်။

ကူးစက်ရောဂါမှန်သမျှတွင် အထက်ပါကွင်းဆက်များရှိသည်။ ကူးစက်ရောဂါနှစ်နှင့်သည့်အခါတွင် သင့်လော်ရာ ကွင်းဆက်ကိုဗီးတည်တိုက်ခြင်း (ဥပမာ-ငှက်ဖျားရောဂါပိုးသယ်ဆောင်သည့်ခြင်း နှစ်နှင့်ခြင်း၊ လောက်လန်း နှစ်နှင့်ခြင်း၊ ပလိပ်ရောဂါပိုး သယ်ဆောင်ထားသောကြောင်းလေးကို ဆေးဖြန်းဖျက်ဆီးခြင်း)သည် အဓိကကျသော လုပ်ငန်းဖြစ်သည်။ ထိုအတူ ပိုလီယိုအကြောသေရောဂါ ပဖြစ်ပွားစေရန် ပိုလီယို ကာကွယ်ဆေးတိုက်ခြင်းမှာ လည်း နောက်ဆုံးကွင်းဆက်ကို ဖြတ်တောက်ကာကွယ်ခြင်း ဖြစ်သည်။

### ကူးစက်ရောဂါနှစ်နှင့်ရေး

ကူးစက်ရောဂါနှစ်နှင့်ရေးဆိုသည်မှာ ရောဂါဖြစ်စေသောအကြောင်းရင်းများကို စဉ်မြစ်မှဖြတ်တောက်ဖယ်ရှားခြင်းဖြစ်ပြီး ရောဂါဖြစ်နေသော လူနာ (သို့) ကျိုးမာရေးဌန်ထမ်းများသာမက လုပ်သားပြည်သူတစ်ရပ်လုံး ပါဝင်ဆောင်ရွက်မှသာ အောင်မြင်နှင့်မည်ဖြစ်ပေသည်။

### ကူးစက်ရောဂါတစ်ခုဖြစ်လာလျှင် ပြုလုပ်ရမည့် အချက်အလက်များ

- ရောဂါဖြစ်ပွားနေသော နေရာသို့ ကွင်းဆင်းလေ့လာခြင်း၊
- ရောဂါဖြစ်စေမည့် အချက်အလက်များကို ရှာဖွေစုစုများရန်၊
- အနီးဆုံးကျိုးမာရေးဌနာ၊ ဌန်ထမ်းတို့အား သတ်းပိုခြင်း၊ တိုင်ကြားခြင်း၊
- ရောဂါဖြစ်သော လူနာကို ဆေးပါးကုသပေးခြင်း၊
- ရောဂါပိုးများပြန့်ပွားစေရန် ဆောင်ရွက်ခြင်း၊
- ရောဂါဖြစ်သူနှင့် အတူနေထိုင်သူများကို ကာကွယ်ဆေးတိုက်ခြင်း၊ ထိုးခြင်း၊ ရောဂါဖြစ်ပွားမှ အခြေအနေ တော့ကြပ်ကြည့်ရှုခြင်း၊ အခြားသူများနှင့် ရောနေ့ခွင့်ပါပြီခြင်း၊
- ရောဂါပိုးသယ်ဆောင်သည့် ပိုးမွားကောင်များကို ထိန်းသိမ်းခြင်း၊ သုတေသနခြင်း၊
- ရောဂါကာကွယ်ဆေးများထိုးနံပါးခြင်း၊
- ကျိုးမာရေးပညာပေးခြင်း၊
- ရောဂါဖြစ်သူ၏အသုံးအဆောင်များ၊ အညှစ်အကြေားများကို ပိုးသန့်စင်ရန်ပြန့်လုပ်ခြင်း၊ ရေနေ့ကျက်ကျက် ဆုဖြင့် ပြတ်ခြင်း၊ မီးရှိခြင်း၊ မော်မြှုပ်ခြင်း စသည်တို့ကိုပြုလုပ်ခြင်း၊

### ကူးစက်ရောဂါများ ဖြစ်ပွားသည့်အခါ ချက်ချင်းဆောင်ရွက်ရန်

- ရောဂါဖြစ်ပွားခြင်းသတ်းကို ကျိုးရွာအာကာပိုင်အဖွဲ့၊ ကျိုးမာရေးမှုံး၊ သားဖွားဆရာမထံသို့ ချက်ချင်း သတ်းပို့ပါ။
- ကျိုးမာရေးဌန်ထမ်းရောက်ရှုလာပါက ရောဂါကာကွယ်နှစ်နှင့်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပါ။
- ဖြစ်ပွားသောရောဂါနှင့်ပတ်သက်သော ကျိုးမာရေးပညာပေးလုပ်ငန်းများဆောင်ရွက်ပါ။
- ရောဂါဖြစ်ပွားသူအား ပြုစုကုသပါ။ လိုအပ်ပါကလွှာပြောင်းကုသပါ။

## DISEASE PREVENTION AND CONTROL

### **Basic principles in communicable diseases control**

- To do self-protection from the patient
- To avoid infection from the patient, self to your family members
- To prevent cross infection among patients

### **Activities to be done**

- Paying attention to personal hygiene
- Frequent hand washing with soap and water
- Handle the patient, patient's utensils, and waste on hand gloves, proper hand washing with soap and water
- Cover the nose and mouth during sneezing and coughing
- Avoid eating uncovered food, unclean food and drinking water
- Immediately getting treatment from health staff
- Proper disposal of patient's utensils and waste materials

### **Disease outbreaks**

When communicable diseases take place in the form of outbreaks, conduct the following measures.

- Immediate reporting of disease condition in the community
- Isolation and treatment to the patient
- Disease prevention and control activities to stop the disease spread
- Quarantine the disease suspicious cases
- Immunization
- Reporting the activities
- Continuous monitoring upon the condition of disease process

### **Unclean food and water- borne diseases**

- Severe diarrheal diseases (cholera)
- Diarrheal diseases
- Dysentery
- Typhoid fever
- Hepatitis

## ရောဂါများကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း

- ရောဂါကူးစက်မှုမရှိစေရန် လူနာနှင့်အတူနေသူများအား စောင့်ကြပ်ကြည့်ရှုပါ။ လူနာအသုံးအဆောင်များ သီးသန့်ထားလျှော်ဖွေပါ။
- လိုအပ်ပါက ရေတွင်းရေကန် ဆေးခပ်ခြင်းကိုဆောင်ရွက်ပါ။

ကူးစက်ရောဂါကာကွယ်နှုတ်နှင့်ရေးအခြေခံမှုများ

- လူနာများမှ မိမိအား မကူးစက်စေရန်၊
- လူနာမှလည်းကောင်း၊ မိမိမှတာဆင့်လည်းကောင်း မိမိ မိသားစုအား မကူးစက်စေရန်
- လူနာအချင်းချင်း ကူးစက်မှု မရှိစေရန်။

လုပ်ဆောင်ရမည့်လုပ်ငန်းများ

- တစ်ကိုယ်ရေသနရှင်းရေးအား အထူးဂရပြု ဆောင်ရွက်စေခြင်း၊
- လက်ကိုယပ်ပြာနှင့်စင်ကြယွာ မကြာခကာဆေးကြာခြင်း၊
- လူနာ၊ လူနာအညစ်အကြော်များနှင့် အသုံးဆောင်များကို လက်အိတ်ဖြင့် ကိုင်တွယ်ပြီး လက်ကို ဆပ်ပြာဖြင့် သေချာွာ ဆေးကြာခြင်း၊
- နာချေချောင်းဆိုးလျှင် လက်ကိုင်ပါဖြင့်အုပ်၍ နာချေချောင်းဆိုးခြင်း၊
- ယင်နားပြီးသော အစားအစာများနှင့် သန်ရှင်းမှုမရှိသော အစားအစာများ၊ သန်ရှင်းမှု မရှိသော ရေအား သုံးစွဲခြင်းမှ ရောင်ကြော်ခြင်း၊
- ရောဂါဖြစ်ပွားပါက ကျန်းမာရေးယန်ထမ်းနှင့် ချက်ချင်းပြသ၊ ကုသမှုခံယူခြင်း၊
- လူနာအသုံးအဆောင်ပစ္စည်းများနှင့် အညစ်အကြော်များအား စနစ်တကျဖွန့်ပစ်ခြင်း၊

ကပ်ရောဂါများဖြစ်ပွားမှုများ

ကူးစက်ရောဂါများ ကပ်ရောဂါအသွင်ဖြစ်ပွားလာပါက အောက်ပါတို့ကို ဆောင်ရွက်ရပါမည်။

- ရောဂါဖြစ်ပွားမှုအခြေအနေအား ချက်ချင်း သတင်းပေးပို့ခြင်း၊
- လူနာအား သီးသန့်ခွဲထား၍ ကုသမှုပေးခြင်း၊
- ရောဂါကူးစက်ပြန်ပွားမှုမရှိစေရေးအတွက် ကာကွယ်နှုတ်နှင့်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
- ရောဂါကူးစက်ခံရသူဟု သံသယရှိသူများအား သီးခြားထားရှိခြင်း၊
- ရောဂါကာကွယ်ဆေးများထိုးနှုံပေးခြင်း၊
- ကွင်းဆင်းဆောင်ရွက်မှုများအား တင်ပြအစီရင်ခံခြင်း၊
- ရောဂါဖြစ်ပွားမှုအခြေအနေအား ဆက်လက်စောင့်ကြပ်ကြည့်ရှုသတင်းပေးပို့ခြင်း၊

မသန့်ရှင်းသောအစားအစာနှင့် ရေမှတာဆင့် ကူးစက်တတ်သောရောဂါများ

- ပြင်းထန်းထန်းပျက်းထန်းလျှောရောဂါ (ကာလယ်းရောဂါ)
- ဝမ်းပျက်းထန်းလျှောရောဂါများ
- ဝမ်းကိုက်ရောဂါ
- အူရောင်ငန်းဖျားရောဂါ
- အသည်းရောင်အသားပါရောဂါ

# 1. Diarrhea Diseases

- Acute diarrhoea is defined as an increase in the number (>3/day) and the volume (>300g/day) of stools passed in less than 14 days.
- A diarrhoeal episode that lasts more than 2 weeks is defined as chronic diarrhea.
- Can take place at any age, but more common in children.
- Need to assess the signs of dehydration present or not in every child case
- Relevant treatment will be provided based on the stage of dehydration

**Clinical Signs for Evaluating dehydration plan (WHO)**

	<b>Plan A (No Dehydration)</b>	<b>Plan B (Some Dehydration) 2 or more of:</b>	<b>Plan C (Severe Dehydration) 2 or more of:</b>
General Condition	Normal	Agitated	Very tired or unconscious
Eyes	Normal	Slight sunken	Deeply sunken
Tears	Present	Absent	Absent
Mouth and Tongue	Moist	Dry	Very Dry
Drinks thirstily	None	Important	Not able to drink
Skin pinch	Goes back normally	Goes back slowly	Goes back very slowly

## **Home based management for a child with diarrhea**

- Give more fluids (breast milk, boiled rice, ORS, coconut water, soup, clean and safe water, fresh fruit drinks, plain tea)
- Continue the easily digestible food
- If there is no relief, (sick, very thirsty, more loose motion, blood in stool, vomiting, more serious) consult with health staff at the nearest health center.

## **How to prepare ORS from the ORS packet**

- Before preparing ORS, wash your hands clean with soap.
- Put all ORS from the packet into the clean bowl.
- Boil the water and then cool it down. Pour down one liter bottle or cereal bottle and four fingers breadth amount of warm boiled/ warm water into the ORS bowl.
- Stir the water until all the ORS are dissolved.
- Cover the bowl.
- Give one glass of ORS to the child after each loose motion.

## **Homemade ORS in the absence of ORS packet**

- Fill warm water into clean and dry one liter water bottle or cereal bottle.
- Put one tea-spoonful of salt and 4 table-spoonful of sugar into that bottle and stir properly.
- To replace potassium loss due to loose motion, encourage eating potassium rich

## ၁။ စမ်းပျက်ဝမ်းလျှောရောဂါများ

နာတာရည် မဟုတ်သော (ရှုတ်ချည်း) ဝမ်းလျှောရောဂါဆိုသည်မှာ လွန်ခဲ့သည့် (၁၄) ရက်အတွင်းတွင် တစ်နေ့အတွင်း ဝမ်း (၃) ကြိမ်နှင့်အထက် ဝမ်းသွားသော ပမာဏမှာလည်း တစ်နေ့တွင် (၃၀၀) ဂရမ်ထက်ပိုခြင်းကို ခေါ်သည်။ ဝမ်းပျက်ဝမ်းလျှောခြင်း (၂)ပတ်ထက်ပို၍ ဖြစ်ပွားပါက ယင်းကို နာတာရည် ဝမ်းပျက်ဝမ်းလျှောခြင်းဟုခေါ်သည်။ ဝမ်းပျက်ဝမ်းလျှောရောဂါသည်လုကြီး၊ လူငယ်မရွေး၊ အသက်အာရွယ်မရွေး၊ ဖြစ်ပွားတတ်ပါသည်။ ကလေးငယ် များတွင်ပို၍ ဖြစ်ပွားတတ်သည်။ ဝမ်းပျက်ဝမ်းလျှောဖြစ်သော ကလေးတိုင်းကို အရည်ခန်းခြောက်မှု ရှိ- မရှိ စိုးဆေးရန် လိုအပ်ပါသည်။ အရည်ခန်းခြောက်မှုအဆင့်ပေါ်မှတည်၍ သင့်လျော်သော ကုသမ္မပေးရပါမည်။

ရေဓာတ်ခန်းခြောက်မှုကို လက်တွေအကဲဖြတ်စစ်ဆေးခြင်း (ကုမ္မာကျိန်းမာရေးအဖွဲ့)

	အစီအစဉ်‘အေ’ (ရေဓာတ်ခန်းခြောက် မရှိ)	အစီအစဉ်‘ဘီ’ (ရေဓာတ် ခန်းခြောက်မှုအနည်းငယ်ရှိ) ၂ ခုနှင့် ၂ ခုအထက်	အစီအစဉ်‘စီ’ (ရေဓာတ် ခန်းခြောက်မှုဆိုးသွား) ၂ ခုနှင့် ၂ ခုအထက်
ယေဘုယျအခြေအနေ	သာမန်	စိုးရိမ်ကြောင့်ကြိစိတ်လျှပ်ရှား	မောပန်းနွမ်းနှယ်၊ သတိလစ်
မျက်လုံး	သာမန်	အနည်းငယ်ရှိနှင့်ပင်	အလွန်အမင်းချိုင့်ပင်
မျက်ရည်	မျက်ရည်ထွက်	မျက်ရည်ထွက်	မျက်ရည်မထွက်
ပါးစပ်နှင့်လျှော	စိစွာတ်နော		အလွန်ခြောက်သွေ့
ရေဆာလောင်စွာ သောက်ခြင်း	မရှိ	အရေးကြီး	ရေမသောက်နိုင်
အရော်းအား ဆိတ်ဆွဲကြည့် ခြင်း	အရော်းလွှာတ်ရာ ပုံမှန် အတိုင်း ပြန်ကျိုး	အရော်းလွှာတ်ရာ နေးကွားစွာ ပြန်ကျိုး	အရော်းလွှာတ်ရာ အလွန် နေးကွားစွာ ပြန်ကျိုး

ဝမ်းပျက်ဝမ်းလျှောကလေးကို အိမ်တွင်ကုသနည်း

- ကလေးယ်အားအရည်ပိုတိုက်ပါ၊ (မိမင်နှုံး၊ ထမင်းရည်၊ ဆန်ပြုတ်၊ ပါတ်ဆားရည်၊ အုန်းစီမံရည်၊ စွပ်ပြုတ်၊ ရေကောင်းရေသနး၊ လတ်ဆတ်သောသစ်သီးအရည်များ၊ လက်ဖက်ရည်ကြော်မဲ့)
- ကြေလွယ်သောအစာကို ဆက်ရှုံးကျေးပါ။
- ကလေးငယ် မသက်သာပါက (ဖျားနာလျှင်၊ ရေအလွန်တ်လျှင်၊ ဝမ်းပိုသွားလျှင်၊ ဝမ်းတွင်သွေးပါလျှင်၊ အခြေအနေပိုဆိုးလာလျှင်) ဆေးခန်း (သို့) အနီးဆုံး ကျိန်းမာရေးပန်ထမ်းထံတွင်ပြုသပါ။

ပါတ်ဆားထုတ်မှ ပါတ်ဆားရည်ဖျော်နည်း

- ပါတ်ဆားရည် မဖော်ပို ပတ်မ ပိမိလက်ကို ဆပ်ပြုနှင့် သန့်စင်အောင်ဆေးပါ။
- ပါတ်ဆားထုပ်အတွင်းမှ ပါတ်ဆားမှုနှင့် အကုန်လုံးကို သန့်စင်သော အလုံအတွင်းသို့ ဖောက်ထည့်ပါ။
- ရေကို ဆူအောင်တည်ပြီး အအေးခံပါ။ ရေကျက်အေး (၁) လီတာင် ရေသနဗူးတ်လူး (သို့) ဘာလီရည် ပုလင်း (၁)ပုလင်းနှင့် လက်လေးလုံးကို ပါတ်ဆားမှုနှင့် ထည့်ထားသော အလုံအတွင်းသို့ လောင်းထည့်ပါ။
- သန့်စင်သော ဇွန်းဖြုံး ပါတ်ဆားမှုနှင့်အားလုံး အရည်ပျော်သည်အထိ မွေးပေးပါ။
- အလုံကို အားလုံးနှင့် အုပ်ထားပါ။
- ကလေးငယ် ဝမ်းတစ်ပိဿားပြီးတိုင်း ပါတ်ဆားရည် ဖန်ချက်တစ်ခွက်တိုက်ပါ။

ပါတ်ဆားထုတ်မရှိရှိသောနေရာတွင် အိမ်များခြင်းရည်ဖျော်စစ်နည်း

- သန့်ရှင်းခြောက်သွေ့သော တစ်လီတာဆန့် ရေသနဗူး (သို့) ဘာလီပုလင်းထဲသို့ ရေကျက်အေးကိုထည့်ပါ။
- ငွေးပုလင်းထဲသို့ ဆားလွှာက်တားဇွန်းတစ်ဇွန်းနှင့် သကြေားဟင်းတားဇွန်း (၄) ဇွန်းထည့်၍ သမအောင်မွေးပါ။
- ဝမ်းလျှောခြင်းကြောင့် ပိုတက်စီယံပါတ် ဆုံးရှုံးမှုကို အစားထိုးနိုင်ရန် ပိုတက်စီယံပါတ်ကြော်သော ငွေးကြော်သီး စားသုံးခြင်း၊ အုန်းစီမံရည် သောက်သုံးခြင်းကို အားပေးပါ။

## DISEASE PREVENTION AND CONTROL

banana, and drinking coconut water.

### **Ways of diarrhea prevention in children**

- Maternal breast feeding
- Provide weaning food properly
- Use safe and clean water
- Utilize fly-proof latrine properly
- Wash hands with soap and water before preparing food for children
- Wash the child's hands with soap before preparing meals, before eating food and after using toilet
- Dispose the child's faeces properly
- Measle immunization at the age of 9 months – 18 months

### **CHWs need to do the following activities in order to prevent the spread of unclean food and water borne diseases.**

- Let drink water only after boiling (or) chlorination
- Participate in chlorination of water tanks and wells
- Health education not to prevent contact between human/animals and water sources, to avoid defecation near water resources
- Health education to avoid eating flies-ridden food
- Health education to have food recently cooked
- Health education to eat raw vegetables only after proper cleaning with water
- Properly cover the food and drinking water
- Let people avoid eating over-ripened fruits
- Health education upon hand washing with soap and water before preparing food, having meals, feeding children, and after using toilet
- Teaching on systematic hand washing technique
- Construction and proper use of fly proof latrine
- Proper disposal of waste to avoid fly breeding
- Health education to properly dispose patient's waste and appliances only after disinfection
- Surveillance upon disease situation
- If the above diseases occurs in community, CHWs have to do investigation, disease prevention and control activities, referal of patients to health centers whenever necessary, and reporting to authorities concerned.

ကလေးတွင် ဝမ်းပျက်ဝမ်းလျော့ရောဂါကာကွယ်နည်းလမ်းများ

- ပိခင်နိုတိကိုကျေးရန်၊
- ဖြည့်စွက်အစာကို စနစ်တကျ ကျေးရန်၊
- သန့်ရှင်းသော ရေကိုသုံးစွဲရန်၊
- ယင်လုံအိမ်သာ စနစ်တကျ ဆောက်လုပ်သုံးစွဲရန်၊
- ကလေးအတွက် အစားအသောက် ပြင်ဆင်မီ လက်ကိုဆပ်ပြာဖြင့် ဆေးကြောရန်၊
- အစားအသောက်ပြင်ဆင်မီ အစာမစားမီနှင့် အိမ်သာတက်ပြီးတိုင်း လူကြီးနှင့် ကလေးလက်များကို ဆပ်ပြာဖြင့် ဆေးကြောပေးရန်၊
- ကလေးမဝင်ကို စနစ်တကျ စွန့်ပစ်ရန်၊
- ဝက်သက်ရောဂါ ကာကွယ်ဆေးကို (၉)လနှင့် (၁၈)လ အရွယ်တွင် ထိုးနံပေးရန်၊

လူထုကျိုးမာရေးလုပ်သားများသည် မသန့်ရှင်းသော အစားအစာများနှင့် ရေမှတဆင့် ကူးစက်တတ်သော ရောဂါများ မဖြစ်ပွားစေရန် အောက်ပါတို့ကို ဆောင်ရွက်ရမည်။

- ရေကိုကျိုးချက်သောက်စေခြင်း (သို့မဟုတ်) ကလိုရင်းဆေးခပ်၍ သောက်သုံးစေခြင်း၊
- ရေတွင်းရေကန် ဆေးခပ်ခြင်းလုပ်ငန်းကို ကူညီဆောင်ရွက်ခြင်း၊
- ရေထွက်ပင်ရင်းများကို လူ တိရအ္မန်များနှင့် မထိတွေ့စေရန် ရေထွက်ပင်ရင်းများအနီး မစင်အညွှေ့ အကြေး မစွန့်ရန် ပညာပေးခြင်း၊
- ယင်နားသော အစားအစာများကို မတားရန် ပညာပေးခြင်း၊
- အစားအစာများကို ပူဗ္ဗန္တားနွေးစားသုံးရန် ပညာပေးခြင်း၊
- ဟင်းသီးဟင်းရွက် အစိမ်းများကို ရေဖြင့် သန့်ရှင်းအောင် သေချာစွာ ဆေးကြောပြီးမှ စားသောက်ရန် ပညာပေးခြင်း၊
- အစားအစာနှင့် သောက်သုံးရေကို လုံခြုံအောင် ဖုံးအုပ်ထားခြင်း၊
- အမှည်လွန်သော အသီးများကို မတားသောက်စေခြင်း၊
- အစားအသောက်ပြင်ဆင်မီ၊ အစာမစားမီ၊ ကလေးထွက်များကို အစာမစွဲ့မီနှင့် အိမ်သာတက်ပြီးသော အခါတွင် လက်ကို ဆပ်ပြာဖြင့် စင်ကြယ်အောင် ဆေးကြောရန် ပညာပေးခြင်း၊
- စနစ်တကျလက်ဆေးနည်းကို သင်ကြားပေးခြင်း၊
- ယင်လုံအိမ်သာ စနစ်တကျ ဆောက်လုပ်သုံးစွဲစေခြင်း၊
- ယင်ကောင်များ မပေါက်စွားစေရန် စနစ်တကျ အမိုက်စွန့်ပစ်စေခြင်း၊
- လူနာအညွှေ့အကြေားနှင့် အသုံးအဆောင်ပစွဲည်းများအား ပိုးသတ်ပြီးမှ စနစ်တကျ စွန့်ပစ်စေရန် ပညာပေးခြင်း၊
- ရောဂါဖြစ်ပွားမှ အခြေအနေအား စောင့်ကြပ် သတင်းပေးပို့ခြင်း၊
- အထက်ဖော်ပြပါ ရောဂါများဖြစ်ပွားပါက သွားရောက်စုံစမ်းခြင်း၊ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ လိုအပ်ပါက လူနာများကို ကျန်းမာရေးဌာနသို့ ညွှန်းပို့ခြင်းနှင့် သက်ဆိုင်ရာသို့ ချက်ချင်း အကြောင်းကြားခြင်းတို့ကို ဆောင်ရွက်ရပါမည်။

## DISEASE PREVENTION AND CONTROL

<p>If the patient has diarrhea, ask the following.</p> <ul style="list-style-type: none"> <li>• Duration</li> <li>• Frequency</li> <li>• Watery or bloody diarrhea</li> <li>• Associated symptoms—fever, vomiting, cramp, anal pain during defecation</li> </ul>	<b>For DEHYDRATION</b>	<p>It needs more than 2 symptoms from the following.</p> <ol style="list-style-type: none"> <li>1. Very tired or unconscious</li> <li>2. Serious sunken eyes</li> <li>3. Tears are absent</li> <li>4. Very dry mouth and tongue</li> <li>5. Unable to drink</li> <li>6. Abdominal skin goes back very slowly</li> </ol>	<b>Severe dehydration</b>	<ol style="list-style-type: none"> <li>1. Admit IPD. Give fluid according to Plan C treatment.</li> <li>2. IPD admission for at least 24 hrs is needed to find out the source of infection.</li> <li>3. Check the patient's condition every 15 minute.</li> <li>4. Administer Zinc. Give preventive dose of vitamin A to children under 12 years of age.</li> <li>5. Continue breast-feeding.</li> <li>6. If cholera is suspected, it is necessary to give ciprofloxacin 1 g.</li> </ol>
	<b>Classify DIARRHEA</b>		<b>Mild dehydration</b>	<ol style="list-style-type: none"> <li>1. Admit IPD. Give fluid according to Plan B treatment.</li> <li>2. Continue breastfeeding. Encourage mother to give feeding.</li> <li>3. After every 4 hours, re-evaluate hydration and patient's condition with plan B treatment.</li> <li>4. Administer Zinc. Give preventive dose of vitamin A to children under 12 years of age.</li> <li>5. If cholera is suspected, it is necessary to give ciprofloxacin 1 g.</li> </ol>
<p>Examine the following.</p> <ol style="list-style-type: none"> <li>1. Check general condition <ul style="list-style-type: none"> <li>• Lethargy</li> <li>• Unconsciousness</li> <li>• Irritation</li> <li>2. sunken eyes</li> </ul> </li> <li>3. Give the child a drink and check. <ul style="list-style-type: none"> <li>• Unable to drink at all or unable to drink well</li> <li>• Drink with eagerness</li> <li>• Thirsty or not</li> </ul> </li> </ol>	<b>No Dehydration</b>	<p>Visible blood is seen in the stool by medics and also seen in stool sample</p>	<b>Dehydration (+)</b>	<ol style="list-style-type: none"> <li>1. Treat according to plan A. Advise mother when to return to clinic. Provide Zinc. Give preventive dose of vitamin A to children under 12 years of age.</li> </ol>
	<b>If visible blood in the stool</b>		<b>Dehydration (-)</b>	<ol style="list-style-type: none"> <li>1. Treat dehydration according to Plan A, B, C.</li> <li>2. Treat in OPD if the patient is stable.</li> <li>3. Treat in IPD if the patient is at risk.</li> </ol> <p>No fever ..... metronidazole 750– 800 mg TID (adult)      } Metronidazole 10mg/kg TID (child)                          } 7 days Fever (+) Metronidazole+ Ciprofloxacin 500 mg BD x 5 days Metronidazole+ Ciprofloxacin 10mg/kg BD x 5 days (child)</p>
<p>Diarrhea for ≥ 14 days</p> <ul style="list-style-type: none"> <li>• With or without dehydration</li> </ul>	<b>Persistent diarrhea</b>	<p>Diarrhea more than 14 days</p> <ul style="list-style-type: none"> <li>• Goes back slowly</li> </ul>		<ul style="list-style-type: none"> <li>• Consult with medic or medical doctor.</li> <li>• Try to prevent malnutrition and vitamin deficiency.</li> <li>• Treat dehydration as necessary.</li> </ul>

If the patient has diarrhea, ask the following.

- Duration
- Frequency
- Watery or bloody diarrhea
- Associated symptoms—fever, vomiting, cramp, anal pain during defecation


Examine the following.

1. Check general condition
  - Lethargy
  - Unconsciousness
  - Irritation
  - 2. sunken eyes
3. Give the child a drink and check.
  - Unable to drink at all or unable to drink well
  - Drink with eagerness
  - Thirsty or not


- Pluck the abdominal skin with fingers and look at response
- Shrink back very slowly - takes more than 2 seconds for the skin to go back to previous state.
  - Goes back slowly

## ရောဂါများကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း

<p>အောက်ဖော်ပြုပါသတွေ့ကျော်မှာအနည်းငါး၊ ဂရိုဏ်ပို့သည်</p> <p>1. လူနာအလွန်အစားဝင်နေဖြင့်: သီးပေါ်၊ သတ်မှတ်နေဖြင့် 2. မျက်လုံးအပွဲ့အစားဝင်နေဖြင့်: ချွေးပေါ်၊ ချွေးပေါ်၊ ချွေးပေါ် 3. မျက်လုံးအပွဲ့အစားဝင်နေဖြင့်: ချွေးပေါ်၊ ချွေးပေါ် 4. ပါစ်နှင့်မျက်လုံးအပွဲ့အစားဝင်နေဖြင့်: ချွေးပေါ်၊ ချွေးပေါ် 5. အရည်အသေဆုံးနိုင်တော်ဖြင့်: 6. ရိုက်အရေးပြောသွေ့နေ့နေ့အပွဲ့အစားဝင်ဖြင့်:</p>	<p><b>အကေခါတ်</b></p> <p><b>အနည်းငါးပေါ်</b></p> <p><b>ခနိုက်ခြားမြင်</b></p> <p><b>Mild dehydration</b></p>	<p>1. IPD ထပ်ပါ။ Plain B အတိုင်း အရုံးပြုပါ။ 2. ခွဲနှစ် ခန်းသုံးပေါ်မြင့် အောက်ကော်များပါ။ အောက်ကော်များ မိမိအောက်တွက်မျိုးပါ။ 3. ၂ နာရီတိုင်း အကေခါတ်များပါ။ ချွေးပေါ်မြင့်မှာ နောက်ခေါ်ခြားမှုများပါ။ 4. ခင့် (Zinc) တိုက်ပါး အသတ် ၁ ဂု အောက်ကော်များပါ။ ရိုက်တော်မှာ preventive dose ဝေးပါ 5. လူနာတွင် ကောလွှာမြင်ရေရှိ ပြန်ပို့နေသည်။ သေသယရှုံးပါ ရိုက်တော်မှာ ciprofloxacin 1 გ တိုက်ချုံချုံ လုံခြုံသည်။</p>
<p>အောက်ဖော်ပြုပါသတွေ့ကျော်မှာအနည်းငါး၊ ဂရိုဏ်ပို့သည်</p> <p>1. လူနာအပွဲ့အစားဝင်နေဖြင့်: ချွေးပေါ်၊ ချွေးပေါ်၊ ချွေးပေါ် 2. မျက်လုံးအပွဲ့အစားဝင်နေဖြင့်: ချွေးပေါ်၊ ချွေးပေါ် 3. မျက်လုံးအပွဲ့အစားဝင်နေဖြင့်: ချွေးပေါ်၊ ချွေးပေါ် 4. ပါစ်နှင့်မျက်လုံးအပွဲ့အစားဝင်နေဖြင့်: ချွေးပေါ်၊ ချွေးပေါ် 5. အရည်အသေဆုံးနိုင်တော်ဖြင့်: ချွေးပေါ်၊ ချွေးပေါ် 6. ရိုက်အရေးပြောသွေ့နေ့နေ့အပွဲ့အစားဝင်ဖြင့်:</p>	<p><b>အကေခါတ်</b></p> <p><b>ခြားမြင်</b></p>	<p>1. Plain A ကျော်မြင့်တော်များပါ။ ပြည့်တွက်ခြားမြင့် အောက်ကော်များပါ။ အောက်ကော်များပါ။ ခင် (Zinc) တိုက်ပါ။ အသတ် ၁ ဂု အောက်ကော်များပါ။ ရိုက်တော်မှာ preventive dose ဝေးပါ။</p>
<p>လူနာပုံးနှင့်အပွဲ့အစားဝင်နေဖြင့် မျိုးမျိုးပြုပါ။ သုံးသတ်မှာ</p> <p>1. လူနာပုံးနှင့်အပွဲ့အစားဝင်နေဖြင့်: ချွေးပေါ်၊ ချွေးပေါ် 2. မျက်လုံးအပွဲ့အစားဝင်နေဖြင့်: ချွေးပေါ်၊ ချွေးပေါ် 3. မျက်လုံးအပွဲ့အစားဝင်နေဖြင့်: ချွေးပေါ်၊ ချွေးပေါ် 4. ပါစ်နှင့်မျက်လုံးအပွဲ့အစားဝင်နေဖြင့်: ချွေးပေါ်၊ ချွေးပေါ် 5. အရည်အသေဆုံးနိုင်တော်ဖြင့်: ချွေးပေါ်၊ ချွေးပေါ် 6. ရိုက်အရေးပြောသွေ့နေ့နေ့အပွဲ့အစားဝင်ဖြင့်:</p>	<p><b>အကေခါတ်</b></p> <p><b>ခြားမြင်</b></p>	<p>1. အကေခါတ်များပါ။ ပြည့်တွက်ခြားမြင့် အောက်ကော်များပါ။ Plan A, B, C အောက်သတ်ပါ။ 2. လူနာအပွဲ့အစားဝင်နေဖြင့် အောက်ကော်များပါ။ OPD ရွှေ့ကျော်သတ်ပါ။ 3. ခွဲနှစ်မြင့်ပါ။ IPD ရွှေ့ကျော်သတ်ပါ။ အောက်ပါ။ ...metronidazole 750–800 mg TID (လှုံးပါ) 7 days အောက်ပါ။ Metronidazole 10mg/kg TID (ကော်) Metronidazole 10mg/kg TID (ကော်)</p>
<p>1. ရုရွှေး (Zinc) အတိုင်း ရေပို့မြင့်တော်များပါ။ 2. ရေပို့မြင့်တော်များပါ။ အောက်တွက်မျိုးပါ။ တို့မှာရှိခဲ့သော အောက်တွက်မျိုးပါ။ တို့မှာရှိခဲ့သော ကော်များပါ။ 3. လူနာပုံးနှင့်အပွဲ့အစားဝင်နေဖြင့် မျိုးမျိုးပြုပါ။ သုံးသတ်မှာ</p>	<p><b>နာဘာဗုံး</b></p> <p><b>ဝေးပါ</b></p>	<ul style="list-style-type: none"> <li>• ခေါ်မှုံး (Zinc) အတိုင်း ရေပို့မြင့်တော်များပါ။</li> <li>• လူနာပုံးနှင့်အပွဲ့အစားဝင်နေဖြင့် မျိုးမျိုးပြုပါ။ အောက်တွက်မျိုးပါ။ တို့မှာရှိခဲ့သော အောက်တွက်မျိုးပါ။ တို့မှာရှိခဲ့သော ကော်များပါ။</li> <li>• လူနာပုံးနှင့်အပွဲ့အစားဝင်နေဖြင့် မျိုးမျိုးပြုပါ။ သုံးသတ်မှာ</li> </ul>



### WHO Plan A, B, C Diarrhea Treatment



ကုန္တုဗျာန်းမာရေးအဖွဲ့ အစီအစဉ် အော ဘီ၊ စီအရ ဝမ်းလျှောခြင်းကို ကုသခြင်း

## ကုသမှုအော

(ရေခါတ်ခန်းပြောက်မှုမရှိ)

- အီမိတ်ကုန်သာလိုအပ်
- မိမင်နိုးတို့အချိန်ကြောကြာ ပိုတိုက်ကျော်ရန်
- ပါတ်ဆားရည် (သို့) အရည် အကြော်သောအတာများ ပိုကျော်ရန်
- အသက် ၂ နှစ်အောက်တွင် ဝမ်းတစ်ကြိမ်လျှော်ပြီးတိုင်း ပါတ်ဆားရည် ၅၀-၁၀၀ ml တိုက်ရန်
- အသက် ၂ နှစ်အထက်တွင် ဝမ်းတစ်ကြိမ်လျှော်ပြီးတိုင်း ပါတ်ဆားရည် ၁၀၀-၂၀၀ ml တိုက်ရန်
- အဟာရချို့၊ တဲ့မှု မဖြစ်စေရန် အစာကိုပိုကျော်ရန်လိုအပ်၊ ကျော်သောအခါတိုင်းလည်း ဟင်းရွှေကိုသိ ၁-၂ ဗိန်းခန်း၊ ထည့်ပေးခြင်းတို့ ၂ ပတ်ခန့် လုပ်စောင်ရန်
- ရင့် ၁၄ ရက်ပေးရန်- လေ အောက် ကို 10mg/day, ၆လ အထက်ကို 20mg/day ၁၂ နှစ်အောက်များအားလုံးကို vit-A ပေးရန်
- ဝမ်းပို့ဗျားခြင်းရေအလွန် ငတ်ခြင်းမျက်တွင်းချိုင့်ခြင်း၊ ၃ ရက်အတွင်းမသက်သာခြင်း၊ အ ရှားရှိခြင်းပုံမှန်မတော်မသောက် နိုင်ခြင်းတို့ ဖြစ်လာပါက ဆေးခန်းသို့ အမြန်ပြန်ပြန်လာရန်
- ရက်ချိန်ပြန်ပြန်ပြ

## ကုသမှုဘို့

(အနည်းငယ်ရေခါတ်ခန်း ပြောက်ခြင်း)

- IPD တွင်ကုသရန်
- ပထာမ ၄ နာရီအတွင်း ORS ပေးသော်ပြထားသည့်အတိုင်း ORS ပေးရန်
- မိမင်နှင့် ဆက်တိုက်ရန်မိမင် အားတို့ကိုတွန်းပေးရန်
- ကုသမှုသော်ပြောင်းလဲရန် ၄ နာရီကြာသောအခါလူနာ၏ရေ ပါတ်အကြောနေကိုပြန်စစ်ပါ
- အကယ်၍လူနာမှ ORS နှင့် အခြားအရည်များ မသောက် နိုင်သည့်အပြင်ရေခါတ်ပိုမိုခန်း ပြောက်လာပါက ကုသမှု ပုံစံ ကိုပြောင်းပါ
- အကယ်၍လူနာသည် ကုသမှု ပုံစံ သိ တွင်နာရီကြာအောင် ဆက်လက်ရှိနေပါကငါး ၄နာရီ နောက်ပိုင်းတွင်လူနာ၏ရေခါတ် အကြောနေကိုပြန်လည်စစ်ဆေးပါ။
- လူနာတွင်ရေခါတ်ခန်းပြောက်မှ လုံးမရှိပါက ကုသမှုပုံစံ အေ သို့ ပြောင်းပါ
- ရင့် နှင့် vit-A ကို ကုသမှုပုံစံ အေ အတိုင်းပေးပါ
- အကယ်၍chloreaဟုသံသယ ရှိပါက ciprofloxacin 1 gram ကိုရှုက်ချင်းတိုက်ပါ။ အကယ်၍ သွေးအတွင်းပုံစံတော်သီယံမီ စစ်ဆေးနိုင်ပါကစစ်ဆေးပြီး နည်းနေပါက ringer lactate 1 litre တွင် 10ml 10% ကို ၁-၂ ampoules ထည့်ပေး၍ လူနာကိုသွင်းပေးပါ။

## ကုသမှုစီ

(ပြင်းထန်စွာရေခါတ်ခန်း ပြောက်ခြင်း)

- IPD တွင်ကုသရန်
- IV ယယ်းတွင်ပြထားသည့် အတိုင်း Ringer Lactateပေးပါ
- IV မသွင်းနိုင်ပါက ORS ကို နာခေါင်းပိုက်ဖြင့်ထည့်ပေးပါ (20ml/kg/hour X 6 hrs)
- လူနာရေခါတ်အကြောနေ၊ vital signs နှင့် နောက်ဆက် တွဲထိုးကျိုးများကို ၁၅ မီနဲ့တို့ပြုလိုက်ဆေးပါ။
- တစ်နှစ်အောက်ကလေးများ တွင် ၆ နာရီကြာသည်အထိ၊ လုံးများတွင် ၃ နာရီကြာ သည်အထိ ရေခါတ်အကြောနေကို ကုသမှုပုံစံပြောင်းရန် စစ်ဆေးပေးပါ။
- တိုးတက်ပူးရှိလာပါက ကုသမှုပုံစံသိသို့ ပြောင်းပါ
- ကောင်းစွာရေခါတ်ဖြည့်တင်းပြီးပါက ကုသမှုပုံစံ A သို့ ပြောင်းပါ။
- အကယ်၍chloreaဟုသံသယ ရှိပါက ciprofloxacin 1 gram ကိုရှုက်ချင်းတိုက်ပါ။ အကယ်၍ သွေးအတွင်းပုံစံတော်သီယံမီ စစ်ဆေးနိုင်ပါကစစ်ဆေးပြီး နည်းနေပါက ringer lactate 1 litre တွင် 10ml 10% ကို ၁-၂ ampoules ထည့်ပေး၍ လူနာကိုသွင်းပေးပါ။

## DISEASE PREVENTION AND CONTROL

### WHO plan B to treat dehydration:

- Hospitalize IPD
- The first 4 hours, give ORS as written in Table.
- If the child wants more ORS than recommended, give more.
- Stimulate the mother to continue breastfeeding.
- After 4 hours, re-evaluate hydration and the plan to follow (if still plan B: repeat Table for 4 hours).

**Table : approximate amount of ORS to give in the first 4 hours (75 ml/kg)**

AGE	< 4 month	4-12 month	12 month – 2 years	2-5 years	5-14 years	>14 years
WEIGHT	< 6 kg	6 - <10 kg	10- <12 kg	12-19 kg	19-29.9 kg	>30 kg
ORS in ml	200-400	400-700	700-900	900-1400	1400-2200	2200-4000

### After 4 hours re-evaluate hydration

- After rehydrating the child follow plan A
- If still dehydrated repeat plan B

### WHO plan C to treat severe dehydration:

- Hospitalize IPD: give intravenous hydration with Ringer lactate according to table.
- Evaluate clinical condition every 15 minutes.
- If the full amount has been given (6 hours for infant and 3 hours for adults): re-evaluate hydration and apply plan A, B, or C.
- If no IV perfusion available, give ORS by nasogastric tube: 20ml/kg/hours for 6 hours. Check clinical condition as for IV infusion.
- Keep patient in IPD for at least 24 hours and until etiologic diagnose is made.
- If you suspect cholera consider antibiotic treatment.
- After rehydrating the child follow plan A

**Table 4: IV rehydration with Ringer's solution**

	First give 30 ml/kg in 1 hour	Then give 70 ml/kg in 5 hour
< 12 months	1 hour	5 hour
> 12 months	30 minutes	2 - 5 hours

## ရောဂါများကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း

**ကွဲ့ကျိုးမာရေးအဖွဲ့ အစီအစဉ်ဘီအရ ရောတ်အနည်းငယ်ချို့တဲ့မှုကို ပြုစုကုသခြင်း**

- ဆေးရုံတင်ပါ။
- ပထမဆုံး င့် နာရီတွင် ဓာတ်ဆားရည်ကို ထူးတွင် ပြထားသည့်အတိုင်း ပေးရန်
- အကယ်၍ ကလေးသည် သတ်မှတ်ထားသည်ထက် ဓာတ်ဆားရည်ကို ပိုမိုလိုအပ်လျှင် ပိုမိုပေးရန်
- မိခင်နိုအား ဆက်လက်တိုက်ကျွေးရန် မိခင်ကို တိုက်တွန်းနှီးဆော်ပါ။
- င့် နာရီကြော်ပြီးနောက် ရောတ်ဖြည့်စွက်ခြင်းကို ပြန်လည်သုံးသပ်ပါ။ ထို့နောက်ပုံစံတွင် ပါဝင်သည့်အတိုင်း လိုက်နာဆောင်ရွက်ရန်ဖြစ်သည်။ (အကယ်၍ အစီအစဉ် "ဘီ"တွင် ဆက်လက်ရှိနေပါက ထူးပါအတိုင်း နောက်ထပ် င့် နာရီ ပြန်လည်လုပ်ဆောင်ရန်ဖြစ်သည်။)

**ထေား – ပထမဆုံး င့် နာရီတွင် တိုက်ကျွေးပေးရမည်ဖြစ်သော ဓာတ်ဆားရည်၏ အနီးစပ်ဆုံး ပမာဏ(75 ml/kg)**

အသက်	င့် လအောက်	င့် လ – ၁၂ လ	၁၂ လ – ၂ နှစ်	၂ နှစ် - ၅ နှစ်	၅ နှစ် - ၁၄ နှစ်	၁၄ နှစ်အထက်
ကိုယ် အလေး ချိန်	၆ ကီလို အောက်	၆ - ၁၀ ကီလိုဂရမ်	၁၀ - ၁၂ ကီလိုဂရမ်	၁၂ - ၁၉ ကီလိုဂရမ်	၁၉ - ၂၉.၉ ကီလိုဂရမ်	၃၀ ကီလိုဂရမ် အထက်
ပါတ်ဆားရည် (မီလိလီတာ)	၂၀၀ - ၄၀၀	၄၀၀ - ၇၀၀	၇၀၀ - ၉၀၀	၉၀၀ - ၁၄၀၀	၁၄၀၀ - ၂၂၀၀	၂၂၀၀ - ၄၀၀၀

**င့် နာရီကြော်ပြီးနောက် ရောတ်ဖြည့်တင်းမှုကို ပြန်လည်ဆန်းစစ်ခြင်း**

- ကလေးအား ရောတ်ပြန်လည်ဖြည့်တင်းပြီးနောက် အစီအစဉ်အောအတိုင်း ကုသပေးပါ။
- အကယ်၍ ရောတ်ချို့တဲ့မှ ဆက်လက်ရှိနေလျှင် အစီအစဉ် "ဘီ"အတိုင်း ပြန်လည်လုပ်ဆောင်ပါ။

**ကွဲ့ကျိုးမာရေးအဖွဲ့အစီအစဉ် "စီ"အရ ပြင်းထန်စွာ ရောတ်ချို့တဲ့မှုကို ကုသပေးခြင်း**

- ဆေးရုံတင်ကြိုးကုသပေးပါ။ Ringer Lactate ဖျော်ရည်ကိုထူးတွင် ဖော်ပြထားသည့်အတိုင်းသွေးကြောတွင်း သွင်းပါ။
- ၁၅ မီနှစ်တစ်ကြိမ် ကလေး၏ အခြေအနေအား ဆန်းစစ်သုံးသပ်ပါ။
- အကယ်၍ လိုအပ်သော ပမာဏအား အပြည့်အကပ်ပေးပြီးလျှင် (တစ်နှစ်အောက်ကလေးများအား ၆ နာရီ၊ အရွယ်ရောက်သူများအား ၃ နာရီ) ရောတ်ဖြည့်စွက်မှုကို ပြန်လည်သုံးသပ်ပါ။ ထို့နောက် အစီအစဉ် အော ဘီ စီအတိုင်း လက်တွေ့ကျင့်သုံးပါ။
- အကယ်၍ အကြောဆေးအဖြစ်မပေးနိုင်ပါက နာခေါင်းပိုက်မှတ်ဆင့် ဓာတ်ဆားရည်ပေးသွင်းနိုင်သည်။ ကိုယ်အလေးချိန် တစ်ကိုလိုဂရမ်လျှင် ၂၁ မီလိုလီတာနှင့် ပြောက်နာရီကြောပေးသွင်းရန်ဖြစ်သည်။ ထို့နောက် အကြောဆေးသွင်းရန် လူနာအခြေအနေကို စစ်ဆေးရန်ဖြစ်သည်။
- လူနာကို ဆေးရုံတွင် အနည်းဆုံး ၂၄ နာရီထားရန်။ ရောက်ပြစ်စေသည့်အကြောင်းရင်းကို ရှာတွေ့သည်အထိ ထားရှုရန်။
- အကယ်၍ ကာလပ်းရောဂါဟု သံသယရှိပါက ပဋိအိုးဆေးများဖြင့် ကုသပေးရန်ဖြစ်သည်။
- ရောတ်ပြည့်သွားလျှင် အစီအစဉ် "အော"အတိုင်း စီမံဆောင်ရွက်ပါ။

**Ringer ဧရိယာပို့ဖြင့် သွေးကြောမှ ရောတ်ပြန်လည်ဖြည့်တင်းခြင်း**

၁၂ လအောက်	ပထမဆုံး 30ml/kgနှင့်ဖြင့် ပေးရန်	ဆက်လက်ပြီး 70 ml/kg နှင့်ပေးရန်
၁၂ လအထက်	၁ နာရီ	၅ နာရီ

## DISEASE PREVENTION AND CONTROL

### 2. Severe diarrheal diseases (cholera)

- Causal organism – *Vibrio Cholerae*
- Susceptible age – at any age, any gender

#### **Cholera Definition**

According to WHO definition, cholera is suspected under any one of the following conditions.

- In an area where the disease is not known to be present: severe dehydration or death from acute watery diarrhoea in a patient aged 5 years or more; or
- In an area where there is a cholera epidemic: acute watery diarrhea, with or without vomiting in a patient older than 2 years.

#### **Clinical features**

- Vomiting
- Weakness after each loose motion
- Passing rice water colored stool
- Muscle cramps
- Eyelid sink, skin pinch does not go back to normal

#### **Mode of transmission**

- Through various means, when contaminated faeces and vomitus gets into the food and drinking water (e.g. washing the contaminated clothing of patients in the lakes/ ponds)
- Through flies getting onto the food after resting on the contaminated faeces
- Having food without proper washing with soap and water after handling the patient's clothing contaminated with faeces and vomitus

#### **Portal of Entry**

- Enter the body through the mouth via water, food, contaminated hands and uncovered food.

#### **Prevention of transmission**

- If you find cholera suspect person, report immediately to the nearest rural health center or sub rural health center or inform the health staff.
- Bury the patient's faeces, vomitus with lime, ashes in the ground pit.
- Wash the patient's clothing/ utensils in the boiling water, or in bleaching powder. After washing, clean your hands with soap repeatedly.
- Monitor and inform the following or new cases in the community.
- Proper follow-up on the disease prevention methods to prevent spread especially from the patient's or diseased house.

၂။ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါများ (ကာလဝမ်းရောဂါ)

- ရောဂါဖြစ်စေသော့ဗိုး - ကာလဝမ်းရောဂါ့ဗိုး (ပစ်ဘရီယိုကော်လာရေး)
- ရောဂါဖြစ်သည့်အသက်အရွယ် - မည်သည့်အသက် အရွယ်မဆို ဖြစ်နိုင်သည်။ ကျား/မ မရွေးဖြစ်နိုင်သည်။

**ကာလဝမ်းရောဂါ အဓိပ္ပာယ်ဖွင့်ဆိုချက်**

ကမ္မာကျိုးမာရေးအဖွဲ့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ အောက်ပါအကြောင်းနှင့် တစ်ခုခုတွေ့ဖြစ်ပါက ကာလဝမ်းရောဂါ ဖြစ်ပွားသည်ဟု သံသယရှိပါသည်။

- (က) ကာလဝမ်းရောဂါအမြစ်တွယ်မူရှိ/မရှိ မသိရသောအောင် (ရပ်ကွက်/ကျေးရွာ) တစ်ခုတွင် အသက်(၅) နှစ်နှင့် အထက်လူနာတစ်ဦးသည် ငမ်းအရည်များသွားပြီး ပြင်းထန်သော ရေခါတ်ခန်းစွာက်မှုဖြစ်ခြင်း (သို့မဟုတ်) သေဆုံးခြင်း၊
- (ခ) ကာလဝမ်းရောဂါအမြစ်တွယ်မူရှိသောအောင် (ရက်ကွက်/ကျေးရွာ) တစ်ခုတွင် အသက် (၂) နှစ်နှင့် အထက်လူနာတစ်ဦးသည် အန်ရှိဖြစ်စေ မအန်ဘဲဖြစ်စေ ငမ်းအရည်များသွားခြင်း ဖြစ်ပါက ကာလဝမ်းရောဂါဖြစ်ပွားသည်ဟု ယူဆနိုင်ပါသည်။

**ရောဂါလက္ခဏာများ**

- အော့အန်ခြင်း
- ငမ်းတစ်ကြိမ်သွားပြီးတိုင်း အင်အားကုန်ခန်းသွားခြင်း၊
- ဆန်ဆေးရည်အရောင်ကဲ့သို့သော ငမ်းအရည်များအလာဟောသွားခြင်း၊
- ကြွက်တက်ခြင်း၊
- ပျက်တွင်းချိုင်းဝင်လာခြင်း၊ အရော်များကို ဆွဲကြည့်သောအခါ နိုအနေအထားသို့ ပြန်ရှုမရောက်ခြင်း၊

**ရောဂါကူးစက်ပြန့်ပွားပုံ**

- ကာလဝမ်းရောဂါ့ဗိုးပါရှိသော မစင်များ၊ အန်ဖတ်များသည် လူတို့စားသောက်သော အစားအစာနှင့် သောက်သုံးသော ရေများသို့ နည်းအမျိုးမျိုးဖြင့်ရောက်ရှိလာပါက ရောဂါကူးစက်နိုင်သည်။ (ဥပမာ-လူနာ၏ မစင်များ ပေကျံနေသော အကတ်များကို အများသုံး ရေတွင်းရေကန်များ တွင် လျှော့ဖွှတ်ခြင်းစကြောင့် ရောက်ရှိလာခြင်း)
- ကာလဝမ်းရောဂါသည်၏ မစင်များကို ယင်များနားပြီး ငါးတို့ ထပ်မံနားသည့်အစာများမှတဲဆင့်ရောဂါတူးစက်နိုင်သည်။
- ကာလဝမ်းရောဂါဖြစ်သူ၏ မစင်များ၊ အန်ဖတ်များပေကျံနေသော အကတ်များကို ကိုယ်တွယ်ပြီး လက်ကို ဆပ်ပြာနှင့် စင်အောင် မဆေးကြောဘဲ အစားအစာများကို စားခြင်းကြောင့်လည်း ရောဂါဖြစ်နိုင်သည်။

**ရောဂါ့ဗိုးဝင်ရာလမ်းစကြောင်း**

- ပါးစပ်မှတဲဆင့် ဆွဲကိုယ်အတွင်းသို့ ရေ့ အစားအစာ၊ ပေကျံနေသောလက်၊ ယင်နားသော အစားအစာများနှင့်အတူ ငင်ရောက်လာကြသည်။

**ပြန့်ပွားမှုကိုကာကွယ်ခြင်း**

- ကာလဝမ်းရောဂါဖြစ်သည်ဟု သက်ဗောင်းသူကို တွေ့ရှိပါက နီးစပ်ရာ ကျေးလက်ကျိုးမာရေးဌာန/ဌာနခွဲသို့ လည်းကောင်း၊ ကျိုးမာရေးဝန်ထမ်းတစ်ဦးဦးကိုလည်းကောင်း ချက်ချင်းအကြောင်းကြားပါ။
- ရောဂါဖြစ်ပွားသူ၏ မစင်၊ အန်ဖတ်သည်များကို ထံး၊ ဖွဲ့ပြာ စသည်တို့ဖြင့် ဖွံ့ဖြိုးအပ်၍ တွင်းတူးပြီးမြှုပ်ပါ။
- လူနာ၏ အသုံးဆောင်ပစ္စည်းများကို ရေနေးကျက်ကျက်ဆုဖြင့် ပြုတ်ရှုလည်းကောင်း၊ ဘလီချင်းပေါင်ဒါ အရည်တွင် စိမ်ရှုလည်းကောင်းလျှော့ပါ။ လျှော့ဖွံ့ဖြိုးပါက လက်ကိုဆပ်ပြာဖြင့် အထပ်ထပ်ဆေးကြောပါ။
- ရပ်ရှာအတွင်း ရောဂါနောက်ထပ်ဖြစ်ပွားခြင်း ရှိ-မရှိ စောင့်ကြပ်ကြည့်ရှု သတင်းပေးပို့ပါ။
- အထူးသြား ရောဂါဖြစ်ပွားသူ / ရောဂါဖြင့်သေဆုံးသူ နေအိမ်မှ ရောဂါကူးစက် ပြန့်ပွားမှ မဖြစ်စေရန် ရောဂါကာကွယ်ရေး နည်းလမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုပါသည်။

## DISEASE PREVENTION AND CONTROL

### Treatment

- The cholera victim loses water and salts from the body to exterior due to vomiting and repeated loose motion. It is necessary to fill this amount.
- Let the patient take the ORS as much as possible (See how to prepare ORS).
- Give the patient zinc tablets for 14 days.

### If there are signs of dehydration,

- Send the patient at once to health center or hospital. If it takes time on the way to health center, give ORS to the patient to reduce dehydration.

### Evaluation whether there is cholera outbreak

- Community health workers (CHW) have to access whether there is "start" of the cholera outbreak in their community and vicinity based on the following:
- At one hospital or health center, within one week, a lot of patients admitted with diarrhea diseases presenting with the following similar signs
- Sudden increase in numbers of diarrhea patients
- All the diarrhea patients are having watery loose motion (or) blood in stool
- Large number of patients in the same village or township
- The patients used to have the same food from the same source (donation, funeral, and religious occasions)
- The patients used to take water from the same place
- The diarrhea takes place in the nearby village or community in the form of outbreak

### Prevention of disease spread if death is suspected due to cholera

- If death is suspected due to cholera, it is necessary to pay great attention to stop spread to the deceased's family taking care of him/her and those people in the neighborhood, the community people as well.

### The followings are needed to prevent transmission to those who are free from disease.

- Isolation and treatment of the patients with severe symptoms
- Health education on cholera prevention
- Chlorination in water resources (community wells, water storage tanks)
- Chlorination into drinking water tanks at home
- To stop community gathering activities

### ZINC Supplementation

- Give Zinc supplements.
- Tell the mother how much Zinc to give:
  - ⇒ < 6 months of age: 1/2 tablet of 20 milligram per day for 14 days
  - ⇒ > 6 months of age: 1 tablet of 20 milligram per day for 14 days
- Show the mother how to give Zinc supplements:
  - ⇒ Infants: dissolve the tablet in a small amount of expressed breastmilk, ORS, or clean water in a spoon
  - ⇒ Older children: tablets can be chewed or dissolved in a small amount of clean water in a cup or spoon
- Remind the mother to give the Zinc supplements for the full 14 days

### ကုသခြင်း

- ကာလဝမ်းရောဂါဖြစ်သောသူသည် အော့အန်ခြင်း၊ ဝမ်းအကြံမ်းကြံမ်းသွားခြင်းတို့ကြောင့် ဆွာကိုယ်အတွင်းရှိရောနှင့် ဆားခါတ်များ ပြင်ပသို့ မြောက်များစွာရောက်ရှိသွားသည်။ ငါးတို့ကိုပြန်လည်ဖြည့်တင်းပေးရန်လိုအပ်သည်။
- ခါတ်ဆားရည်ကို သောက်နိုင်သလောက်သောက်ပါဒေ။ (ခါတ်ဆားရည်ဖျော်နည်းတွင်ကြည့်ပါ။)
- ငါးသောက်ဆေးပြားကို ၁၄ ရက်မျှကြာသည်အထိ လူနာကို တိုက်ကျွေးပါ။

ရောဂါရှိသူတွင် ရေခန်းခြောက်ခြင်း လက္ခဏာများကို တွေ့ခဲ့လျှင်

- ဆေးရုံဆေးခန်းသို့ လျှင်မြန်စွာ ပို့ဆောင်ရပါမည်။ ဆေးရုံသို့ပို့ရာတွင် အချိန်ကြာမည်ဆိုပါက ကြားကာလတွင် ရေခန်းခြောက်မှုသက်သာစေရန် ခါတ်ဆားရည်ကို တိုက်ရပါမည်။

ကာလဝမ်းရောဂါ ကပ်ရောဂါအသွင် ဖြစ်ပွားခြင်းရှု/မရှု သုံးသပ်ခြင်း

- လူထုကျိန်းမာရေးလုပ်သားများသည် မိမိနေထိုင်ရာကျေးစွာနှင့် ပတ်ဝန်းကျင်တွင် ကာလဝမ်းရောဂါ ကပ်ရောဂါအသွင်ဖြစ်ပွားမှု၏ ‘အစိုင်း’ ဟုတ်/မဟုတ် သိရှိနိုင်ရန်မှာ အောက်ပါအချက်တို့ကို အခြေခြားသုံးသပ်ရမည် ဖြစ်ပါသည်။
- ဆေးရုံ၊ ဆေးပေးခန်းတစ်ခုတွင် သီတင်းပတ်တစ်ခုအတွင်း၌ ဝမ်းပျက်ဝမ်းလျှော့ရောဂါလူနားရှိခြင်း၊
- ဝမ်းပျက်ဝမ်းလျှော့ဖြစ်ပွားသူဦးရော ရုတ်တရက်များပြားလာခြင်း၊
- ဖြစ်ပွားသူတိုင်းတွင် အရည်ဝမ်းသွားခြင်း (သို့မဟုတ်) သွေးဝမ်းသွားခြင်း၊
- ကျေးစွာ (သို့မဟုတ်) ရပ်ကွက် တစ်ခုတည်းတွင် အစုလိုက်ဖြစ်ပွားခြင်း၊
- ရောဂါဖြစ်ပွားသူများသည် တစ်နေရာတည်းမှ အတားအတာတစ်မျိုးတည်းကို စားသုံးမြှေ့ခြင်း၊ (အလှူအိမ်၊ အသုဘာ၊ ဓမ္မားကျွေး)
- ရောဂါဖြစ်ပွားသူများသည် တစ်နေရာတည်းမှ ရောဂါသောက်သုံးခြောက်ခြင်း၊
- အနီးပတ်ဝန်းကျင်ကျေးစွာ၊ ရပ်ကွက်များတွင် ဝမ်းပျက်ဝမ်းလျှော့ရောဂါ ကပ်ရောဂါ အသွင်ဖြစ်ပွားခြင်း၊

ကာလဝမ်းရောဂါကြောင့် သေဆုံးသည်ဟု သံသယဖြစ်ပါက အဗြားသူများကို မကူးစက်စေရန် ကာကွယ်ခြင်း။

- ကာလဝမ်းရောဂါကြောင့် သေဆုံးသည်ဟု သံသယဖြစ်ပါက သေဆုံးသူအား အနီးကပ်နေထိုင်ပြုစွာသော မိသာစုဝင်များနှင့် ပတ်ဝန်းကျင်ရှိ အဗြားသူများအား ရောဂါကူးစက်ခြင်း၊ မရှိစေရန်နှင့် ကျေးစွာ၊ ရပ်ကွက်လူထုအား ကာကွယ်ရန် အထူးအလေးပေးဆောင်ရွက်ရပါမည်။

ရောဂါဖြစ်ပွားခြင်းမရှိသေးသော လူများအား ရောဂါပြန့်ပွားမှုမရှိစေရန်အတွက် အောက်ပါတို့ကို ဆောင်ရွက်ရမည်။

- ရောဂါလက္ခဏာဆိုးစွားသော လူနာ/ပြင်းထန်လူနာအား သီးပြားခွဲထား၍ ပြုစုကာသပေးရန်
- ကာလဝမ်းရောဂါကို ကာကွယ်ရော်ရှားရန် ရောဂါအကြောင်းရှင်းလင်းပြောပြုပေးရန်
- ရေထွက်ပင်ရင်းများကို ကလိုရင်းဆေးခပ်ရန် (အများသုံးရေတွင်း၊ ရေလှောင်ကန်များ)
- အိမ်ရှိသောက်သုံးရောက်ရန်များအား ကလိုရင်းဆေးခပ်၍ သုံးစွဲရန်၊
- လူစုလူတေးနှင့် ပြုလုပ်ရန်ကိစ္စများ ရောင်ကြည့်ရန်၊

ငါးခါတ်ဖြည့်ဆည်းပေးခြင်း

- ကလေးအား ငါးခါတ်ဖြည့်စွဲကိုမူပေးပါ
- ငါးခါတ်ပမာဏ မည်မျှပေးရမည်ကို မိခင်အားပြောပြုရန်မှ -  
⇒ အသက် ၆ လအောက် - တနေ့လျှင် ၂၁ မီလိုက်ရမ်းဆေးပြားတာဂက်ကို ၁၄ ရက်သောက်ရန်  
⇒ အသက် ၆ လအထက် - တနေ့လျှင် ၂၁ မီလိုက်ရမ်းဆေးပြားတာပြားကို ၁၄ ရက်သောက်ရန်
- ငါးခါတ်ဖြည့်စွဲကိုမူသုံးပေးရမည်ကို မိခင်အားပြုသပေးရမည်။  
⇒ တစ်နှစ်အောက် ကလေးယေား - ဆေးပြားကို စွန်းထဲတွင် ထည့်ထား၍ မိခင်နဲ့ ခါတ်ဆားရည် (သို့မဟုတ်) သန်ရှင်းသော ရေထဲတွင် ဖျော်ရန်
- တစ်နှစ်အထက် ကလေးယေား - ဆေးပြားကို ဝါးစားရန် (သို့မဟုတ်) သန်ရှင်းသောရေကို ပန်းကန်လုံး (သို့မဟုတ်) စွန်းထဲတွင်ထည့်၍ ဆေးပြားကို ယင်းရေထဲတွင် ဖျော်ရန်
- မိခင်အား သတိပေးရန်မှာ ငါးခါတ်ဖြည့်စွဲကိုမူပေးခြင်းကို ၁၄ ရက်လုံးပြည့်စွာပြုလုပ်ရန်

## DISEASE PREVENTION AND CONTROL

Instant conduct the treatment and disease prevention, control activities without waiting for the result of patient's stool sample in order to achieve effective prevention and control.

### **CHWs need to educate the community the following factors to stop cholera transmission.**

- Hand washing with soap and water after going to toilet, before eating and before preparing food
- Drink water only after boiling or chlorination
- Eat freshly cooked meals
- To avoid sewage disposal close to water sources
- Use fly proof latrines

### **If there is a dead case, follow these mentioned procedures.**

If there are death cases due to cholera, in order to carry out prevention of disease spread,

- Cremate the body at once.
- Handle the dead body by using gloves, personal protective materials and masks.
- Keep the dead body properly, reduce the contact as less as possible, wash the hands thoroughly with soap after handling, and avoid putting hand into mouth, touching food and other materials
- Disinfect the place of dead patient with 0.5 % chlorine.
- Wash and let the deceased's clothing dry under the sun after putting in boiling hot water for 5 minutes or letting under the sun or destroys them
- Chlorinate the wells near the deceased patient's house or the one he uses
- To minimize the one week memorial occasion and avoid serving the guests with food as much as possible (if possible, serve the guests with dry food and hot drinks only)
- During food preparation at one week memorial occasion, the food handlers wash their hands with soap before food preparation.
- CHW is in charge of disease control.

## ရောဂါများကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း

လူထုအတွင်းရောဂါကူးစက်ပြန်နှံမှုမှ ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက်ဝမ်းနမူနာ၏ အဖြေကို မတောင့်ဘဲ ကုသရေးနှင့် ကာကွယ်နှိမ်နှင့်ရေးလုပ်ငန်းများကို ပျက်ချင်းဆောင်ရွက်ရမည် ဖြစ်ပါသည်။

**လူထုကျွန်းမာရေးလုပ်သားများသည် ကာလုပ်မှုးရောဂါကူးစက်ပုံးနှံမှုမရှိစေရန်  
ပြည်သူလူထုအား အောက်ပါတို့ကို ပညာပေးရမည်။**

- အိမ်သာတက်ပြီးတိုင်း၊ အစာမတားမိန့်နှင့် အစားအစာ မချက်ပြေတ်မိ လက်ကို ဆပ်ပြေဖြင့် စင်ကြယ်စွာ ဆေးရန်။
- ရေကို ကျိုချက်၍ သော်လည်းကောင်း၊ ကလိုရင်းဆေးခပ်ပြီးမှ သော်လည်းကောင်း သောက်သုံးရန်။
- လတ်ဆတ်စွာ ချက်ပြေတ်ထားသော အစားအစာများကို စားသုံးရန်။
- ရေထွက်ပင်ရင်းများအနီးတွင် မစင်၊ အညှစ်အကြေးမစွန်းရန်။
- ယင်လုံးအိမ်သားသုံးစွဲရန်။

သေဆုံးမှုရှိပါက အောက်ပါအစီအစဉ်အတိုင်းဆောင်ရွက်ပါ။

သေဆုံးမှုရှိပါက အောက်ပါအစီအစဉ်အတိုင်းဆောင်ရွက်ပါ။ ကာလုပ်မှုးရောဂါဖြင့် သေဆုံးခဲ့ပါက ကူးစက်ပြန်ပွားမှ မရှိစေရန်။

- သေဆုံးသူအား ချက်ချင်းသာဖြော်ရန်။
- သေဆုံးသူအား ရွှေ့ပြောင်းကိုင်တွယ်ရာတွင် လက်အိတ်၊ ကိုယ်ခွဲဗာအကာအကွယ်နှင့် နာခေါင်းစည်းအသုံးပြုရန်။
- သေဆုံးသူအား သေချာစွာထုတ်ပိုးရန်၊ သေဆုံးသူအား တတ်နိုင်သမျှ အနည်းငယ်သာ ကိုင်တွယ်ရန်၊ ကိုင်တွယ်ပြီးပါက လက်ကိုဆပ်ပြေဖြင့်သေချာစွာ ဆေးကြောရန်၊ လက်ကိုပါးစပ်ထဲသို့ ထည့်ခြင်း၊ အစားအသောက်၊ အသုံးအဆောင်များကို ကိုင်တွယ်ခြင်းမှ ရှောင်ကြော်ရန်။
- သေဆုံးထားသောနေရာအား (၁.၅%) ကလိုရင်းဆေးရည်ဖြင့် ဆေးကြော်၍ ပိုးသန့်စင်ပေးရန်။
- သေဆုံးသူမှတ်ဆင်ထားသော အဝတ်အစားများအား ပွုက်ပွောက်ဆူနေသော ရေထွက် (၅) မိနစ်ခန့်စိမ်၍ လည်းကောင်း၊ နေပူထဲတွင် လုန်းချုပ်လည်းကောင်း ထားပြီးမှ လျှော့ဖွံ့ဖြိုးမှ လျှော့ဖွံ့ဖြိုးနေပုံတွင်သေချာလုန်းရန် (သို့မဟုတ်) မီးရှို့ဖျက်ဆီးရန်။
- သေဆုံးသူ၏ နေအိမ်ရှိ ရေတွင်း (သို့မဟုတ်) အသုံးပြုခဲ့သော ရေတွင်းများကို ကလိုရင်းဆေးခပ်ရန်။
- ရက်လည်ဆွမ်းသွပ်ခြင်းကိစ္စအား အကျဉ်းချုပ်ကျင်းပရန်နှင့် ချက်ပြေတ်ကျွေးမွှေးခြင်းကိုအတတ်နိုင်ဆုံး မပြုလုပ်ရန်၊ (ဖြစ်နိုင်ပါက အသင့်စားသုံးနိုင်သော မှန်အခြောက်များနှင့်ကော်မီးအချို့ရည်များတိုက်ကျွေးရန်)
- ရက်လည်ဆွမ်းသွပ်တွင် အစားအသောက် ပြင်ဆင်ရာ၌ ပြင်ဆင်သူများအား အစားအစာမပြင်ဆင်မီ လက်ကို ဆပ်ပြေဖြင့် သေချာစွာ ဆေးကြော်စေရန်။
- လူထုကျွန်းမာရေးလုပ်သားမှ ရောဂါကူးစက်ပြန်ပွားမှုမရှိစေရေး ကြီးကြပ်ဆောင်ရွက်ရန်။

# DISEASE PREVENTION AND CONTROL

## 3. Dysentery

- Can take place at any place at any age.
- Amoeba is the worst among many organisms that can cause dysentery
- In the absence of proper medical treatment to eliminate this disease, the organisms can anchor in the large intestine causing liver diseases (hepatitis, liver abscess) and then spread to other body organs such as lungs, heart, brain causing abscess and endanger life
- It is necessary to give effective treatment to diarrhea and dysentery. (if not, it can become chronic and can endanger life).

### Clinical Features


- Loose motion for more than three times per day and presence of blood and mucus in the stool
- Abdominal cramps
- Sometimes black colored stool with strong smell and watery stool
- If those symptoms were found, try to help the patient to go and take treatment at the nearest health center.

### PATIENT AT RISK (Dysentery)

1. Children under 2 years old
2. Patient over 50 years old
3. Malnourished children (<80% of the median Z score)
4. High fever > 39° C
5. Signs of severe dehydration
6. Signs of confusion, seizures or coma

### Dysentery Treatment

- Treat dysentery patient in OPD if patient is stable
- Treat dysentery patient in IPD at diarrhea ward (to prevent spreading of infection) if patient is at risk



၁။ ဝမ်းကိုက်ရောဂါ



## ရောဂါလက္ခဏာများ

- တစ်နေ့လျင် ၁မီး(၃) ကြိမ်ထက်ပို၍သွားပြီး ၁မီးသွားစဉ် အကျိအချဲများနှင့် သွေးပါတတ်သည်။
  - ၁မီးရဲ၍ နာတတ်သည်။
  - တစ်ခါတရံ့မျှ၍ အနံပြင်းပြီး ၁မီးရေကျများသွားတတ်သည်။
  - အဆိုပါလက္ခဏာများတွေရှိပါက စနစ်တကျ ဆေးကုသမှ ခံယူနိုင်ရန် နီးစပ်ရာကျန်းမာရေးဌာနများသို့ သွားရောက်ပြုသရန်ကူညီပေးပါ။

အန္တရာယ်ရိသော ဝမ်းကိုက်လဲနာအပ်စ

- ၁။ အသက် ၂ နှစ်အောက်ကလေးများ  
၂။ အသက် ၅၀ နှစ်အထက်လူနာများ  
၃။ အဟာရချို့တဲ့နေသာ ကလေးများ (Z အမှတ်ပေးယားတွင်အလယ်ကိန်း၊ ၈၀% အောက်ရှိသူများ)  
၄။ ကိုယ်အပူချို့ ၃၉ ဒီဂရီစိတ်တိဂုံစိတ် အထက်ရှိသူများ  
၅။ ပြင်းထန်စွာရေရှည်ချို့တဲ့သောလူနာများ  
၆။ သတိရမှုအဆင့်ကျဆင်းပြီး စိတ်ရှုပ်ထွေးနေသာလူနာများ၊ တက်နေသာလူနာများ သို့မဟုတ် သတိလင်နေသာ လူနာများ

## ଓଡ଼ିଆ କବିତା ରେଖାଗାସିନ୍ଦରି

- အကယ်၍ ဝမ်းကိုက်နေသော  
လူနာ အသက်အခွဲရာယ်မရှိပါက  
ပြင်ပလူနာဌာနတွင်ကုသရန်
  - အကယ်၍ ဝမ်းကိုက်လူနာမှာ  
အခွဲရာယ်ရှိသော အပ်စုတွင်  
ပါဝင်ပါက အတွင်းလူနာ ဌာနနှင့်  
တင်ထားပြီး ကုသရန်၊ ရောဂါ  
ကူးစက်မှု မရှိအောင် ဝမ်းရောဂါ  
ကုသဆောင်တွင် ထားပြီး  
ကုသရန်

အာဏားမရှိသောဝမ်းတို့တို့ခြင်း

- ගෙඩින්ඩ් සුඩාගිල් මින් නියුත් කළ ගුවයි
  - ගුක්කි වෙශා ද ලදුයි vit-A මරුධාවයා වා ග ත් පෙන්වාගිල් ගැමැල් ප්‍රාග්ධනයා ප්‍රාග්ධනයා ප්‍රාග්ධනයා

#### **Metronidazole**

18m-0s FIR - 3 days

**℞:** - 750 to 800 mg TID x 7 days

အဖွဲ့အစည်း

- ගෙඩිංඩ්ස්ප්‍රැග්ලිංක්ස්ග්‍රැන් ගුවයි
  - ග්‍රියලුපුප්පාගුමුහෙයු:
  - eg.paracetamol පෙරීන්
  - දුෂ්චිත්වය ද ලඟුදී vlt-A  
යරුවයේහා ට අංශුවාගාන්  
ගැලවායුයාගැනුදී vlt-A පෙරී
  - ගෘග්‍රහණයේදී ග්‍රියලුප්පාප්ලිංක්ස්  
අනුවාදාව ට අංශුවාගාන්  
ලාභ්‍යාධිකාරීවා ආක්‍රමණයේදී ග්‍රියලුප්පා  
පෙරීයින් ( ගුවයාට්ටුවාගිනියින් )

## Ciprofloxacin

- 500 mg BD for 5 days

0me/k

PLUS

### **Metronidazole**

-750 to 800 mg TID x 7 days

## DISEASE PREVENTION AND CONTROL

### 4. Typhoid Fever

**Causal organism – *Salmonella.Typhi***

**Susceptible age –** It is an infectious disease and can occur at any age, more common between 10 – 30 years of age.

#### Mode of transmission

- Typhoid bacteria are present in typhoid patients and those in the recovery stage.
- They are passed through in the feaces and urine of the typhoid patient.
- Contaminated in the food (through flies and hands), drinking water. When they are eaten, typhoid fever can take place.
- Typhoid fever spread from the disease carriers without any symptom.

#### Clinical features

- Slight fever and then become high fever within 10 days, body temperature is not below 102 degree F
- Headache, vomiting, epistaxis, giddiness, constipation or diarrhea, abdominal pain and tenderness
- Splenomegaly, red spots on entire body after two weeks of fever
- The pulse rate on the wrist is too low to be compared with body temperature
- When the disease is serious, those symptoms are severe and become unconscious due to severe headache
- Death due to intestinal perforation

#### Treatment

- Do not let the typhoid patients eat high fiber containing and difficult to digest foods. Encourage them drinking of lots of foods such as juice, soup, boiled rice, milk, etc.
- Refer the patients to the health center/ hospitals as soon as possible. Early treatment can protect the complications.

## ၄။ အူရောင်ငန်းဖျားရောဂါ (တိုက်ဖွိုက်ရောဂါ)

ရောဂါဖြစ်စေသောပိုး - တိုက်ဖွိုက်ရောဂါပိုး (ဆမ်မိန့်လား တိုင်စီ)

ရောဂါဖြစ်စေသောအသက်အချုပ် - အူရောင်ငန်းဖျားရောဂါသည် ကူးစက်တတ်သော ရောဂါဖြစ်ပါသည်။ ငြင်းရောဂါသည် အသက်အချုပ်မရွေးဖြစ်နိုင်ပါသည်။ အသက် (၁၀)နှစ်နှင့် (၃၀) နှစ်ကြားတွင် အဖြစ်များသော ရောဂါဖြစ်သည်။

ရောဂါကူးစက်ပြန့်များပုံ

- တိုက်ဖွိုက်ရောဂါပိုးသည် တိုက်ဖွိုက်ရောဂါဖြစ်နေသူနှင့် တိုက်ဖွိုက်ရောဂါဖြစ်ပြီးစ နလန်ထလူနာများတွင် တွေ့ရှိရသည်။
- တိုက်ဖွိုက်ရောဂါဝေဒနာရှင်၏ ကျင်ကြီးကျင်ငယ်များတွင် ရောဂါပိုးများပါလာသည်။
- စားသောက်သော အစားအစာများ (ယင်၊ လက်တို့မှတ်ဆင့်) သောက်သုံးရေများတွင်ရောဂါပိုးများ ပြော်ဖွေ တတ်သည်။ ငါးအစားအစာများကို စားသောက်လျှင် အူရောင်ငန်းဖျားဟုခေါ်သော တိုက်ဖွိုက်ရောဂါ ဖြစ် နိုင်သည်။
- ရောဂါလက္ခဏာမပြား ရောဂါပိုး သယ်ဆောင်နေသူများထံမှလည်း ကူးစက်ပြန့်များသည်။

ရောဂါလက္ခဏာများ

- တင့်ငွေဖျား၍ (၁၀) ရက်အတွင်း အဖျားပြင်းထန်ခြင်း၊ အပူချိန် (၁၀၂) ဒီဂရီ အာရင်ပိုက်ထက် မ လျှော့နည်းခြင်း၊
- ခေါင်းကိုက်ခြင်း၊ အော့အခိုက်ခြင်း၊ နာခေါင်းသွေးထွက်ခြင်း၊ မူးပေးခြင်း၊ ဝမ်းချုပ်ခြင်း (သို့) ဝမ်းပျက်ခြင်းများဖြစ်၍ ပိုက်ဖောင်းလာခြင်း၊ ထိလျှင်နာကျင်ခြင်း၊
- Spleen ကြီးလာခြင်း၊ ဖျားပြီး နစ်ပတ်ခန့်တွင် တစ်ကိုယ်လုံး၌ အနီးဖျား ထွက်ခြင်း၊
- အပူချိန်နှင့် နှိုင်းစာလျှင် လက်ကောက်ဝတ်သွေးချိန်နှုန်းမှာ အလွန်နေးကွွေးနောက်ခြင်း၊
- ရောဂါပြင်းထန်လျှင် အထက်ပါလက္ခဏာများ ပြင်းထန်စွာခံစားရခြင်းနှင့် အလွန်ခေါင်းကိုက်ခြင်းကြောင့် သတိလက်လှတ်ဖြစ်ခြင်း၊
- အူပေါက်၍ အသက်သေဆုံးသည်အထိဖြစ်ခြင်း

ဆေးဝါးကုသခြင်း

- အူရောင်ငန်းဖျားရောဂါပုံ သက်းမကင်းသော ဝေဒနာရှင်များအား အမျှင် ပါဝင်မူများပြီး ကြောက်ရန် ခက်သော အစားအစာပါစေနှင့်။ သစ်သီးဖျော်ရည်၊ စွပ်ပြော်၊ ဆန်ပြော်၊ နှိုက္ခာသို့သော အရည်များများ သောက်စေရမည်။
- အူရောင်ငန်းဖျားဖြစ်သော လူနာများကို ဆေးရုံး/ဆေးခန်းများသို့ အမြန်ဆုံး ညွှန်းပို့ ပြသပါ။ ရောဂါကို စောလျှင်စွာ ကုသခြင်းအားဖြင့် နောက်ဆက်တွဲ ဝေဒနာများ မဖြစ်ပူးအောင်ကာကွယ်ပါ။

## DISEASE PREVENTION AND CONTROL

### 5. Hepatitis

#### Acute Hepatitis

- Within a few days after fever, yellowish coloration of the eye, skin, in more than one patient, in large numbers, the acute hepatitis could be in the form of outbreak and it has to be informed. Patients need to be admitted to the hospital and treated.

#### Clinical features

- Based on clinical features, the two common diseases are Viral Hepatitis and Leptospirosis.
- Hepatitis viruses include various types such as hepatitis A, B, C and E.
- Hepatitis B and C are transmitted through blood, blood products, and contaminated needles, while A and E are transmitted through unclean food and water.
- Hepatitis A and E can be found together and cause yellowish coloration of skin, eye, urine, and right lower costal pain.
- Leptospirosis is caused by spirochete bacteria and transmitted through urine of cattle and rats.
- Quite common in wet agricultural fields with stagnant water and fishery workers
- Often not in the form of large numbers, and in scattered pattern though sometimes in the form of outbreak
- Yellowish coloration of the skin, red eye, yellow urine, intra hemorrhage, renal damage can cause sudden death within 2 or 3 days in case of late treatment
- Can be confirmed by laboratory diagnosis

#### Outbreak assumption

- Diagnosis can be made by the above clinical features and the laboratory result.

#### Mode of transmission

- Hepatitis A and E are transmitted from food and water through faeces. Leptospirosis can be transmitted through contact with infected water, food, and earth.

#### Treatment and disease prevention

- Find new cases
- Health education (water borne transmission, blood borne transmission)
- Personal hygiene and environmental sanitation activities
- Inform the patient with fever and yellow colored skin
- Refer and treat the patient at hospital

#### Vector Borne Diseases

1. Malaria
2. Scrub Typhus
3. Dengue Fever
4. Japanese Encephalitis
5. Lymphatic Filariasis

၅။ အသည်းရောင် အသားဂါရောဂါ

## ရုတ်တရက်အသားပါခြင်း

- ဖျော်ပြီးရက်အနည်းငယ်အတွင်း ရတ်တရက်မျက်စိတ်ပါခြင်း၊ အသားဝါခြင်း၊ လူနာတစ်ဦးထက်ပို၍ အစုလိုက် အသွင်ဖြင့် တွေ့သည်ရှိသော ကပ်ရောဂါအသွင် ဖြစ်နိုင်သည်ဖြစ်၍ ရတ်တရက် အသားဝါခြင်းကို ဦးစွာသတင်း ပို့ရမည်ဖြစ်ပြီး ဆေးရုံတင်ကာ ရောဂါရာဖွဲ့ ကုသစေရမည်ဖြစ်သည်။

## ရောဂါသွင်ပြင်လက္ခဏာများ

- ရေဂါသ်ပြင်လက္ခဏာအရအဖြစ်များကူးစက်ရောဂါ (၂) မျိုးမှာ အသည်းရောင်အသားဂါ (Viral Hepatitis) နှင့် လက်ပိတိစိုင်ရိုးစစ် (Leptospirosis) တို့ ဖြစ်ကြသည်။
  - အသည်းရောင်အသားဂါ ပိုင်းပိုင်ပိုးအမျိုးအစားများတွင် အော် ဘို့ စီ အီး ဟူ၍ အမျိုးမျိုးရှိကြသည်။
  - ဘို့နှင့်စီ သည် သွေး၊ သွေးပစ္စည်းနှင့် မသန္တရှင်းသောဆေးထိုးအပ်တို့မှတဆင့် ကူးစက်ကြပြီး အောနှင့် အီးတို့သည် မသန္တရှင်းသော အစားအစာနှင့် ရေမှတဆင့် ကူးစက်နှင့်သည်။
  - အောနှင့် အီးတို့သည် တနေရာတည်းတွင် စုဝေးတွေ့ရှိရတတ်ပြီး အသားဂါခြင်း၊ မျက်လုံးဂါခြင်း၊ ဆီးဂါခြင်းနှင့် ညာဖက်နံရိုးအောက် အောင့်ခြင်းတို့ကို တွေ့ရတတ်သည်။
  - လက်ပိတိစိုင်ရိုးစစ်ရောဂါမှု စိုင်ရိုးကို (Spirochete) ဘက်တိုးထဲ့ယားကြောင့် ကူးစက်ဖြစ်ပွားသည်။ ကျွဲ့ နွား တိရိစ္ဓန်နှင့် ကြွက်ကျင်ငယ်ရည်တို့မှတဆင့် ကူးစက်တတ်သည်။
  - ဓာတ်စိရောပ်သောအရပ်များရှိ လယ်ယာ နှင့် ရေလုပ်သားများတွင် တွေ့ရတတ်သည်။
  - အများအားဖြင့် အစုလိုက် အသွေးဖြင့် မတွေ့ရတတ်ဘဲ နေရာ ပို့ကျကျတွင် တွေ့ရသောလည်း တစ်ခါတစ်ရုံ အစုလိုက်အသွေးဖြင့် တွေ့ရတတ်သည်။
  - အသားဂါခြင်း၊ မျက်သားနီခြင်း၊ ဆီးဂါခြင်း၊ ကိုယ်ခန္ဓာအတွင်း သွေးယဉ်စိမ့်ခြင်းနှင့် ကျောက်ကပ်ထိနိုက်ခြင်း တို့ကြောင့် ဆေးကုသမှုနောက်ကျလျှင် (၂)ရက်၊ (၃) ရက်အတွင်း ရှုတ်တရက် သေဆုံးတတ်သည်။
  - ပါတ်ခွန်းတွင် သွေးစစ်ဆေးခြင်းဖြင့် ရောဂါ တည်ပြုနိုင်ပါသည်။

## ကူးစက်အသွင်ဖြစ်ပွားမှသတ်မှတ်ခြင်း

- အထက်ပါ သွင်ပြင်လက္ခဏာများနှင့် စတုရွှေခန်းအဖြေပေါင်းစပ်၍ ရောဂါသတ်မှတ်နိုင်သည်။

## ရောဂါက္ခားစက်ပြန်ပွားပံ့

- အသည်းရောင်အသားဂါ အေနှင့် အီးသည် မစင်မှတဆင့် ရော အတားအသောက်များသို့ရောက်ရှိပြီး ကုံးစက်ပြန်ဖွားနိုင်သည်။ လက်ပ်တိစိုင်ရှိးစစ်ရောဂါသည် ရောဂါးရှိသော ရော အတာ၊ မေက္ခားတိနှင့် ထိတွေ့ခြင်းဖြင့် ကုံးစက်နိုင်သည်။

## ଗୁରୁଚାର୍ଯ୍ୟଗ୍ରହଣରେଖାଲିଙ୍କରେଣ୍ଟ୍ସନ୍ତ୍ରିକ୍ଷଣଃମାତ୍ରଃ



ရောဂါးသယ်ဆောင်သော ပိုးများကောင်များ မှတဆင့် ကျေးစက်တတ်သောရောဂါများ

- ၁။ ဌက်ဖျားရောဂါ  
 ၂။ စခပ်စိတိက်ဖက်စိရောဂါ  
 ၃။ သွေးလွန်ထုတ်ကြွေးရောဂါ  
 ၄။ ဂျပန်ညီးနောက် အမြှေးရောင်ရောဂါ  
 ၅။ ဆင်ခြေထောက်ရောဂါ

## DISEASE PREVENTION AND CONTROL

### 1. Malaria

- Caused and transmitted through mosquito bite that carries malaria parasite (*Plasmodium*)

#### Susceptible age

- At any age, any gender any ethnic group
- Transmission is common at coastal regions, deep forests, at the base of mountains and near the jungles.
- More common in those who sleep at night without mosquito nets, those who are working at night in fields and forest
- The disease can be more severe in those who have never been suffered from it, pregnant women, and children

#### Mode of transmission

- Transmitted through mosquito bite that carries the parasite
- Through blood transfusion, from infected mother to child via umbilical cord

#### Clinical features

- High fever associated with chills and rigors, sweating, fever is present in alternate days or repeatedly.
- At the start, there can be fever daily.
- Other features are headache, loss of appetite, giddiness, fatigue, muscular and joint pain, abdominal pain, anemia, pallor, splenomegaly, splenic pain, sometimes cough, and diarrhea
- Without treatment or effective treatment, the disease can become severe and sometimes life-threatening.

#### Clinical features of severe malaria

- The patient is unconscious
- Severe anemia — Signs of severe anemia
- Renal failure— No or little urine (< 400 cc/ day)
- Pulmonary edema (rapid breathing with crackles at both lung bases)
- Hypoglycemia (pale, sweating, falling unconscious) Dextro < 2.5 mMol (45 mg/dl)
- Shock (pulse > 130, BP < 80/50 with cold hands and feet)
- Spontaneous bleeding—bleeding from gums or in urine, vomiting blood, petechial rash with small very dark spots
- Neurological signs—drowsy, irritable, agitated and has convulsions
- Acidosis—breathe very deeply

When these clinical features are present, life can be saved only when the patient is referred to the hospital at once.

## ၁။ ငုက်ဖျားရောဂါ

- ငုက်ဖျားရောဂါသည် ငုက်ဖျားပိုး (ပလပ်စမိဒီရမ်ကပ်ပါးပိုး) သယ်ဆောင်သော ခြင်ကိုက်ခံရ၍ ကူးစက် ဖြစ်ပွားပါသည်။

### ရောဂါဖြစ်ပွားသည့်အသက်အချို့

- အသက်အချို့မရွှေ့၊ ကျား/မ မရွှေ့၊ လူမျိုးသာသာမရွှေ့ ဖြစ်နိုင်သည်။
- ပင်လယ်ကမ်းခြေအေသများ၊ တောတောင်ထူထပ်သောအေသများ၊ တောင်ခြေတောစပ်များတွင် ကူးစက်မှ ဖြစ်ပွားလေ့ ရှိသည်။
- ညအချို့ခြင်ထောင်ဖြင့် မအိပ်သူများ၊ လယ်ကွင်းနှင့်သဲ့တောတို့တွင် ညဖက်အလုပ်လုပ်သူများတွင် ပို၍ ဖြစ်ပွားပါသည်။
- ငုက်ဖျားရောဂါ တစ်ခါမှ မဖြစ်သူးသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးများတွင်ဖြစ်ပွားပါက ရောဂါပြင်းထန်နိုင်ပါသည်။

### ရောဂါကူးစက်ပြန့်ပွားပုံ

- ရောဂါပိုးသယ်ဆောင်ထားသော ခြင်ကိုက်ခြင်းဖြင့် ကူးစက်ပြန့်ပွားပါသည်။
- သွေးသွေးခြင်းဖြင့်လည်းကောင်း၊ ငုက်ဖျားဖြစ်သော မိခင်မှ သန္တသားသို့ အချင်းမှတဆင့် ငုက်ဖျားပိုး ဝင်ရောက်ခြင်းဖြင့် လည်းကောင်း ကူးစက်နိုင်ပါသည်။

### ငုက်ဖျားရောဂါသွေးပြင်လက္ခဏာများ

- ငုက်ဖျားရောဂါသည် ခမ်းတုန်ခြင်း၊ ကိုယ်ပူခြင်း၊ ချွေးထွက်ခြင်းစသည်ဖြင့် ဖျားသောအဖျားမျိုး ဖြစ်ပါသည်။
- ရက်ခြား၍ လည်းဖျားသည်။ ထပ်ခါထပ်လည်း ဖျားပါသည်။
- စပီးဖျားခါစတွင် နေ့စဉ်ဖျားနိုင်ပါသည်။
- အခြားရောဂါလက္ခဏာများမှာ -
- ခေါင်းကိုက်ခြင်း၊ အဓားအသောက်ပျက်ခြင်း၊ မူးဝေခြင်း၊ အန်ခြင်း၊ ကြွက်သားနှင့် အဆစ်များကိုက်ခြင်း၊ ဝမ်းပိုက်အောင်ခြင်း၊ သွေးအားနည်း၍ ဖြူလျော်လာခြင်း၊ Spleen ကြီးခြင်း/ နာခြင်းနှင့် တခါတရုံ ရောဂါးဆိုးခြင်း၊ ဝမ်းလျော်ခြင်းတို့ဖြစ်စတ်ပါသည်။
- ငုက်ဖျားရောဂါဝါး ဆေးမကုသဲနေခြင်း၊ ထိရောက်စွာမကုသဲခြင်းတို့ကြောင့် ရောဂါပြင်းထန်လာကာ တစ်ခါတစ်ရုံ အသက်ပါ ဆုံးရှုံးနိုင်သည်။


### ပြင်းထန်ငုက်ဖျားရောဂါသွေးပြင်လက္ခဏာများ

- လူနာသတိလစ်နေခြင်း
- သွေးအား အလွန်နည်းနေခြင်း—ပြင်းထန်သွေးအားနည်းရောဂါလက္ခဏာများ
- ဆီးစွဲနှင့်အိုအစွဲအစည်း အလုပ်မလုပ်နိုင်ခြင်း- ဆီးအသွားနည်းခြင်း (သို့) လုံးဝမသွားခြင်း (< 400cc/day)
- အဆုတ်တွင်း ရောော်ခြင်း (အသက်ရှုပြန်နေပြီး အဆုတ်အောက်ခြေနှစ်ဖက်လုံးတွင် crackles ကြားရခြင်း)
- သွေးတွင်း သက္ကားဓာတ်နည်းခြင်း (အြုပတ်အြုပေါ်ဖြစ်ခြင်း၊ ချွေးထွက်ခြင်း၊ လကျသတိလစ်ခြင်း) သွေးတွင်း အက်စထရှိုး - J .4 ၂၈Mol အောက် (သို့) ၄၅ mg/dl အောက်
- Shock သွေးလန်ခြင်း- သွေးရန်နှုန်း ၁၃၀ အထက်နှင့် သွေးပေါင်ချိန် (၈၀/၅၀)၊ ခြေလက်များအေးစက်ခြင်း
- အလိုလျောက် သွေးပိုထွက်ခြင်း—သွေးဖုံးမှ သွေးယိုခြင်း၊ ဆီးတွင်းသွေးပိခြင်း၊ သွေးအန်ခြင်း၊ အရော်ဗြားတွင် အင်ပြင်ထရှုံးနက်သော အစက်ငယ်များပေါ်ခြင်း။
- အာရုံကြောဆိုင်ရာ လက္ခဏာများ— နှမ်းနယ်ခြင်း၊ စိတ်တို့စိတ်ဆတ်လွယ်ခြင်း၊ တက်ခြင်း
- Acidosis— ခပ်ပြင်းပြင်း အသက်ရှုရှုခြင်း၊ အသက်ရှုအလွန်ခက်ခြင်း။
- ဆီးတွင်း ဟိုမိုဂလိုပ်ပါဝင်ခြင်း—အနီးရင့်ရောင် ဆီးသို့မဟုတ် ဆီးမည်းများသွားခြင်း

အထက်ပါရောဂါလက္ခဏာများရှိပါက လူနာကို ဆေးရုံးသို့အပြန်ဆုံး ရောက်ရှိအောင် ပို့ဆောင်ပေးမှသာ အသက်ကယ်တင်နိုင်မည် ဖြစ်ပါသည်။

## DISEASE PREVENTION AND CONTROL

### Malaria Life Cycle



When the mosquito bites human, the malaria parasite gets into the human blood vessel through the mosquito saliva.

Those parasites reach human's liver via blood stream, multiplying into different stages. Those parasites burst out of the liver into red blood cells and multiply again. Though some parasites get out of liver cells and enter into red blood cells, some still remain inside the liver cells, causing recurrence.


Malaria parasites multiply in red blood cells, causing the burst of RBCs. Infected RBCs burst malaria parasites infect new RBCs again and multiplication continues. During this stage inside RBCs, they develop into gametocytes, the sexual stage of the parasite. When a mosquito bites this human, the sexual gametocytes enter the mosquito, restarting the cycle.

In the mosquito, the male and female gametocytes fertilizes, leading to formation of sporozoites.

Sporozoites enter into salivary gland of the mosquito, ready to infect a new human victim.

ငှက်ဖျားပိုး၏ သံသရာ

Malaria Life Cycle



ခြင်မှလူကို ကိုက်သောအခါ ငှက်ဖျားရောဂါပိုးများသည် ခြင်၏ တံတွေးမှတဆင့် လု၏သွေးကြောအတွင်းသို့ ဝင်ရောက် သွားသည်။

ယင်းပိုးများသည် သွေးကြောအတွင်းမှတဆင့် လု၏အသည်းသို့ ရောက်ရှိကာ အသည်းတွင် အဆင့်ဆင့်ပွားများ ကြီးရင့်လာပြီးကြီးရင့်လာသော ကပ်ပါပိုးများသည် အသည်းဆဲလုံများမှ ပေါက်ကွဲထွက်လာကာ သွေးနှီးနှီးအတွင်းသို့ ဝင်ရောက်ပြီး သွေးနှီးနှီးအတွင်းအဆင့်ဆင့်ပွားများလာသည်။ အချို့သော ကပ်ပါပိုးများသည် အသည်းဆဲလုံများ အတွင်းမှထွက်ကာ သွေးနှီးနှီးအတွင်းပင်ရောက်သွားသော်လည်း အချို့သော ကပ်ပါပိုးများသည် အသည်းဆဲလုံများ အတွင်းတွင် ကျွန်းနေရာ၏ကာ ဆက်လက်နိုဒေဝင်းနေပြီး ငှက်ဖျားရောဂါကို ထပ်မံဖြစ်ပွားစေသည်။

သွေးနှီးနှီးအတွင်း ပွားများနေသော ငှက်ဖျားပိုးများသည် အဆင့်ဆင့်ကြီးရင့်ပွားများလာကာ သွေးနှီးနှီးကို ပေါက်ကွဲထွက်စေသည်။ သွေးနှီးနှီးမှထွက်ရှိလာသော ငှက်ဖျားပိုးများသည် အခြားသွေးနှီးနှီးများအတွင်းသို့ ထပ်မံ ဝင်ရောက်ကာ ပွားများကြီးရင့်ခြင်းကို ထပ်မံဖြစ်ပေါ်စေသည်။ ထိုသို့ သွေးနှီးနှီးအတွင်း ပွားများကြီးရင့်နေချိန်အတွင်းတွင် အဖို့ အမ ဖြစ်သော ဂါမီတို့ဆိုက် gametocytes များလည်းဖြစ်ပေါ်လာကာ ငှုံးလူအား ခြင်ကိုက်လိုက်သောအခါတွင် ယင်းဖို့မ ကပ်ပါပိုးများသည် ခြင်အတွင်းသို့ ဝင်ရောက်ကာ သံသရာလည်းခြင်းကို ဖြစ်ပေါ်စေသည်။


ခြင်အတွင်းသို့ ဖို့မ ကပ်ပါပိုးများဝင်ရောက်သွားသောအခါ ဖို့နှင့်မပေါင်း၍ မျိုးပွားခြင်းကို ဖြစ်ပေါ်စေကာ ပွားများ လာသော sporozoiteများသည် ခြင်၏ တံတွေးကဗောင်းအတွင်းသို့ ဝင်ရောက်သွားကာ ခြင်မှလူကိုကိုက်သောအခါတွင် ခြင်၏ တံတွေးမှတဆင့် လု၏သွေးကြောအတွင်းသို့ ဝင်ရောက်သွားသည်။

# DISEASE PREVENTION AND CONTROL

## Early Diagnosis and proper effective treatment on Malaria

### Check the following symptoms in a malaria suspected patient.

- Severe vomiting as unable to swallow drugs
- Can't stand, sit nor walk alone without any support
- High fever (over 40° C)
- Severe headache, neck stiffness
- Lethargy
- Restless, hallucinations, convulsion, unconsciousness
- Hemorrhage
- Passing black urine, less urine, no urine
- Yellowish coloration of eye and skin
- Severe pallor
- Cold, clammy hands and feet and signs of shock
- Difficulty in breathing
- Bloody diarrhea




# ရောဂါများကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း

## ငုတ်ဖျားရောဂါကို စောစီးစွာဖော်ထုတ်ပြီး ထိရောက်စွာ စနစ်တကျကုသရေးလမ်းညွှန်

### ငုတ်ဖျားရောဂါဟု သံသယရှိသူများ အောက်ပါလက္ခဏာများ ရှိ၊ မရှိဆန်းစစ်ပါ

- ဆေးမသောက်နိုင်အောင် အန်ခြင်း
- တစ်ပါးသူ အကူအညီမပါဘဲ မတ်တပ်မပဲနိုင်ခြင်း၊ မထိုင်နိုင်ခြင်း၊ လမ်းမလျောက်နိုင်ခြင်း
- အဂွန်ဖျားခြင်း (ငုတ်စင်တိရိန်းနှင့် အထက်)
- ပြင်းထန်စွာ ခေါင်းကိုက်နေခြင်း၊ ကိုက်ခိုင်နေခြင်း
- မိန့်းလွှန်းခြင်း
- ကကာမငြိမ်ခြင်း၊ ကယောင်ကတန်းပြောခြင်း၊ တက်ခြင်း၊ မူးမော့ခြင်း
- သွေးယိုစီးမှုများ ရှိခြင်း
- ဆီးမည်းမည်းသွားခြင်း၊ ဆီးနည်းခြင်း၊ ဆီးမသွားခြင်း
- မျက်လုံးပါခြင်း၊ အသားပါခြင်း
- အဂွန်ဖြော်ဖွော်နေခြင်း
- ခြေဖျားလက်ဖျားများ အေးစက်ပြီး သွေးလန့်သည့် လက္ခဏာရှိခြင်း
- အသက်ရှုရ ခက်ခဲခြင်း
- သွေးဝမ်းသွားခြင်း



## DISEASE PREVENTION AND CONTROL

### Treatment of Malaria

When malaria parasite is detected on RDT (there are two lines), give coartem according to the following protocol.

#### Treatment Guidelines for Coartem (For those with P.F positive)

Age Interval	1st Day		2nd Day		3rd Day	
	1st dose	2nd dose	3rd dose	4th dose	5th dose	6th dose
1 - 4 years	0	0	0	0	0	0
5 - 9 years		00	00	00	00	00
10 - 14 years	0	0	0	0	0	0
	00	00	00	00	00	00
above 15 years	00	00	00	00	00	00
	00	00	00	00	00	00

**Note:** Coartem cannot be given to pregnant mothers and children under one year of age as it is dangerous.

#### Chloroquine Guidelines (Given to suspected malaria cases though P.F is not found)

Age Interval	1st Day	2nd Day	3rd Day
Under one year	△ သုံးပုံတစ်ပုံ	△ သုံးပုံတစ်ပုံ	△ သုံးပုံတစ်ပုံ
1 – 3 Years	○	○	□
4 – 6 Years	○ □	○ □	○
7 – 11 Years	○ ○	○ ○	○ ○
12 – 15 Years	○ ○ ○	○ ○ ○	○ □
Above 15 Years	○ ○ ○ ○	○ ○ ○ ○	○ ○

## ရောဂါများကာကွယ်ခြင်းနှင့် တိန်းချုပ်ခြင်း

ငုက်ဖျားရောဂါကုသနည်း

RDT တွင် P.F ငုက်ဖျားပိုးတွေလျှင် (လိုင်း (J) လိုင်းပေါ်လျှင်) Coartem ကိုအာတမ်ဆေးကို အောက်ပါ အညွှန်းအတိုင်း တိကျွောတိုက်ရမည်။

Coartem - ကိုအာတမ်ဆေးပြားအညွှန်း (P.F ငုက်ဖျားပိုးတွေသူများအတွက်သာသုံးပါ။)

အသက်	ပထာမဇန်		ခုတိယဇန်		တတိယဇန်	
	ပထာမအကြိမ်	ခုတိယအကြိမ်	တတိယအကြိမ်	စတုတွေအကြိမ်	ပုံမအကြိမ်	ဆင့်မအကြိမ်
၁ - ၄ နှစ်	0	0	0	0	0	0
၅ - ၉ နှစ်		00	00	00	00	00
၁၀ - ၁၄ နှစ်	0 00	0 00	0 00	0 00	0 00	0 00
၁၅ နှစ်နှင့် အထက်	00 00	00 00	00 00	00 00	00 00	00 00

မှတ်ချက်။ ။ ကိုအာတမ်ကို ကိုယ်လန်ဆောင်နှင့် တစ်နှစ်အောက်ကလေးတို့အားမတိုက်ရပါ။ အဆွဲရှယ်ရှိနိုင်သည်။

ကလိုရိုကွင်းဆေးပြားအညွှန်း (P.F ပိုးမတွေသော်လည်း ငုက်ဖျားဖြစ်နိုင်ခြေရှိသည်ဟု ယူဆသူများကိုသာ ပေးပါသည်။)

အသက် အပိုင်းအခြား	ပထာမဇန်	ခုတိယဇန်	တတိယဇန်
၁ နှစ်အောက်	△ သုံးပုံတစ်ပုံ	△ သုံးပုံတစ်ပုံ	△ သုံးပုံတစ်ပုံ
၁ - ၃ နှစ်	○	○	○
၄ - ၆ နှစ်	○ ○	○ ○	○
၇ - ၁၁ နှစ်	○ ○	○ ○	○ ○
၁၂ - ၁၅ နှစ်	○ ○ ○	○ ○ ○	○ ○
၁၅ နှစ်နှင့် အထက်	○ ○ ○ ○	○ ○ ○ ○	○ ○





**Coartem® 20/120**  
Artemether Lumefantrine

ကုံအာတမ် ကုံ ဇွန်ကြားသည့်အတိုင်း ဓားပတ်လည်အောင် သောက်ပါ။  
ငှက်ပျားရောက် ကျိန်းသေပြောက်မည်။




**ပထမဆင့်**

ပထမအကြိမ်




**ဒုတိယဆင့်**

ဒုတိယအကြိမ်




**စတုလွှာအကြိမ်**



**တတိယဆင့်**

ပဋိမအကြိမ်



ဆွဲမအကြိမ်




ဓားကုံ(၃)ရက်အတွင်း(၆)ဣြိမ်ပြည်အောင်သောက်ပါ။အပျားကျသွားသော်လည်း  
ဓားပတ်လည်အောင် သောက်ရန်လိုပါသည်။ဇွန်ကြားသည့်အတိုင်း ဓားတစ်ကတ်လဲး ကုန်အောင်သောက်ပါ။  
သို့မှာသာ သင့်ငါက်ပျားရောဂါကျိန်းသေပြောက်မည်။



ကိုအာတစ် ကို ဇွန်ကြားသည့်အတိုင်း ဆေးပတ်လည်အောင် သောက်ပါ။ ငှက်ပျားရောဂါ ကျိန်းသေပျောက်မည်။


### ပထမနေ့

ပထမအကြိမ်



### ဒုတိယအကြိမ်

ဒုတိယအကြိမ်




ဒုတိယအကြိမ်


တတိယနေ့ ဖျေားတော့သူး၊ မသောက်တော့သူး။

### တတိယနေ့

ပဋိမအကြိမ်



ဆွဲမအကြိမ်



ဆေးကို(၃)ရက်အတွင်း(၆)ကြိမ်ပြည့်အောင်သောက်ပါ။ အဖျားကျွေားသော်လည်း ဆေးပတ်လည်အောင် သောက်ရန်လိုပါသည်။ ဇွန်ကြားသည့်အတိုင်း ဆေးတစ်ကတ်လဲး ကုန်အောင်သောက်ပါ။ သို့မှသာ သင့်ငါးက်ပျားရောဂါကျိန်းသေပျောက်မည်။





**Coartem® 20/120**

Artemether Lumefantrine

ကိုအာတမ် ဆေးကို ဘယ်အချိန်မှာ တိုက်မလဲ ?



ပထားမဖော်



နံနက်

ညစ်



ခုတိယာဇ္ဇာ



နံနက်

ညစ်

တတိယာဇ္ဇာ



နံနက်

ညစ်



**Coartem® 20/120**

Artemether Lumefantrine

## ကိုအာတမ်ဆေးကို ဘယ်လို တိုက်မလဲ ?

ကလေးပယ်များအား ဆေးတိုက်ပါက ဆေးလုံးကို အမှုကြိတ်ပြီး၊ ရေး(သို့မဟုတ်)နှီးဖြင့် ဖျော်တိုက်ပါ။



မိခင်နှီးရည်တိုက်ကျွေးနေသော ကလေးပယ်အား မိခင်နှီးရည်ကို ဆက်လက်တိုက်ကျွေးနိုင်ပါသည်။





ကိုအာတမ်ဆေးပြားကို အရည်တစ်မျိုးမျိုးဖြင့် တိုက်နိုင်ပါသည်။ ဖြစ်နိုင်ပါကနှီးဖြင့်တိုက်နိုင်ပါသည်။ မဆွဲသာ၍ အခြားအရည်မရှိပါက ရေဖြင့်လည်း တိုက်နိုင်ပါသည်။



ငှက်ပျားရောဂါဖြစ်ပါက အဓားအသောက် ပျက်တတ်သည်။ တတ်နိုင်သမျှအစာကို ကြိုးစားပြီးကျွေးပါ။ ပြီးမှ ဆေးတိုက်ပါ။ ဆေးအာနိသင် ထိရောက်ပါသည်။







### Uncomplicated Malaria Treatment in children under 8 years old (All children under 2 years old should be admitted to IPD)

#### Simple PV, PM, PO

- Treat in OPD and treat fever
  - give CQ3
  - for frequent relapse, consider primaquine

#### Simple PF, Mixed infections

- OPD supervise treatment, treat fever, monitor signs and symptoms of severe malaria and complications
  - No MFQ in last 2 months → MAS3
  - MFQ or MAS3< 2 months → AS7
  - AS7D7 or AS7<42 days → AS7

#### Hyperparasitemia

- Admit IPD, monitor for severe signs and symptoms, complications, treat fever
  - No MFQ in last 2 months → MAS7
  - MFQ or MAS3< 2 months → Hyper AS7
- check Hb on admission, 24 hours and before discharge to prevent anemia

#### Presumptive Malaria

- - Treat in OPD, treat fever
  - Find other possible causes of fever if malaria is negative
  - Give Q7C7 if malaria smear is negative and give CQ3 if paracheck is negative

(ପ୍ରେସ୍‌ରେକାର୍ଡ୍ ଦୀ ହୁଏଇବାରେ ମନ୍ତ୍ରିଙ୍କାର୍ଯ୍ୟରେ ଅନ୍ତର୍ଭାବରେ ଥିଲା କିମ୍ବା କିମ୍ବା କିମ୍ବା)

Simple PV, PM, PO

- OPD තුරනුවේ සංඝයා උග්‍රතාවය
  - CQ3 හොඳී අනුව ප්‍රාමාණික ප්‍රතිස්ථාපනය වෙයි


### Simple PF, Mixed Infections


- OPD ദുർവാസ്യാസ്ഥാനത്തിനും മൈക്രോസെഫ്റ്റ് ടൈപ്പ് ക്രീസ്റ്റൽ ഫ്രെംഗുഡ്സ് ഫോറ്മാറ്റുകളും ഫോർമാറ്റുകളും കൂടി വിവരങ്ങൾ നൽകുന്നതാണ്
  - ഒപ്പുവേണം J ലാറ്റെ MFQ അവാൻഡ്പിനോ → MAS3
  - ഒപ്പുവേണം MFQ എന്ന് MAS3 വോറ്മാറ്റും → AS7
  - ഒപ്പുവേണം ഓഫീസ് AS7D7 എംബീ ഏംബീ → AS7

## Hyperparasitemia




## Presumptive Malaria





Children Under 8 years old (Severe PF or PV and Severe Presumptive Malaria treatment)



#### **Severe PF or PV and Severe Presumptive Malaria**

- Admit IPD, treat fever with paracetamol and tapid sponging
- Treat malaria with AS IV followed by AS7 OR  
AMIM followed by AS OR  
QIV followed by Q
- IV treatment is stopped when patient can eat and drink
- Monitor the vital signs and concious level every hour in first 4 hrs and then every 2 to 4 hrs afterwards  
-glucose level should be checked before and after quinine treatment
- Check Hb on admission and everyday
- Catheterize and monitor urine output daily and MS daily
- Also Monitor Complications and treat complications and refer to hospital when necessary

କେବଳ ପାଦମଧ୍ୟରେ ଏହାର ଅନ୍ତର୍ଗତ ପାଦମଧ୍ୟରେ ଏହାର ଅନ୍ତର୍ଗତ



- PF, PV နှင့် ဖုန်းဆ ၂၅၀၇၁၃၈။

- IPD တွင်ကဲပါ။ အရားကို ဝါကော်ဝါဘေးမေးမြို့နှင့် ရေဟတ်တိုက်များမြို့မြို့နှင့် ကာသပါ။

- AS IV လေးပြီးသည့်နောက်တွင် AS7 သို့ မေတ် AM IM လေးပြီးသည့်နောက်တွင် AS7 သို့ မေတ် QIV လေးပြီးသည့်နောက်တွင် Quinine Q 7 ဝေးပါ။

- လူနာစားသောက်နှင့်သည်အချိန်နားတွင် IV လေးပြို့နှင့် ရိုတန်း၏ သောက်စေးပြောင်းလောက်နိုင်သူများတွင် IV လေးပြို့နှင့် ရိုတန်း၏ သောက်စေးပြောင်းလောက်နိုင်သူများတွင် J-4 နာရီခြားတစ်ခါ၊ လိပ်သွားရန် နှင့် အကောက်နှင့်တွင် J-5 နာရီခြားတစ်ခါ၊ လိပ်သွားရန် - vital signs နှင့် သတေသနမှုပြုခြင်းများတွင် ပထောက် ၄ အာရာချွောင်း၊ တစ်နာရီတို့တော်စိတ်နှင့် လုပ်သွားရန် ပေါ်ပြီးနောက်နိုင်းတွင် သွေးအွတ်နှင့်သာကြားမိတ်ဂိစ်စေးရန် - quinine မေးခံပေါင်နှင့် ပေါ်ပြီးနောက်နိုင်းတွင် သွေးအွတ်နှင့်သာကြားမိတ်ဂိစ်စေးရန် - Hb ကိုဇော်ရှုတောက်သည့်အချိန်နှင့် နေ့ ၁၃၅အောက်သွားရန် - သီးနှံပို့သွားရှုံးနှင့် စဉ်ဆိုတွေ့ကိုနှိမ်တော်စိတ်နှင့် အောင်ကြည့်စေးစိတ်နှင့် ၂၅၀၇၁၃၈။ တိုင်းစစ်ကြည့်ရန် - အနာက်သတေသနကိုပုံးပေါ်သွားရန် နှင့် မြန်ကော်များကို လိပ်သွားရန် နှင့် အောက်ပါက အသေစေးရန် လိပ်သွားရန်

## DISEASE PREVENTION AND CONTROL

### MALARIA TREATMENT TABLE

		Adult (non pregnant)	Children < 8 years
<b>A. SIMPLE PV, PM, PO</b>			
1		CQ3  Frequent relapses: consider primaquine	
<b>B. SIMPLE (uncomplicated) PF or MIXED: No Hyperparasitaemia, No severity</b>			
2	No MFQ last 2 months	MAS3	MAS3
3	MFQ or MAS3 <2 months	AS7D7	AS7
4	AS7D7 or AS7 <42 days	AS7D7	AS7
<b>C. UNCOMPLICATED HYPERPARASITAEMIA (MS &gt;4%)</b>			
5	No MFQ in last 2 months	MAS7	MAS7
6	MFQ or MAS3 in < 2 months	Hyper AS7D7	Hyper AS7
<b>D. SEVERE PF or PV and SEVERE PRESUMPTIVE</b>			
7	Unconscious - Drowsy/confused, Convulsions, Renal failure, Severe anaemia Hb < 6, Shock, Hypoglycaemia, Pulmonary oedema,, Bleeding, Haematuria, Acidosis	AS IV followed by AS and D7  or  AM IM followed by AS and D7  or  QIV followed by Q7D7   IV treatment is stopped when the patient can eat and drink by him/herself	AS IV followed by AS7  or  AM IM followed by AS  or  QIV followed by Q   IV treatment is stopped when the patient can eat and drink by him/herself
<b>E. PRESUMPTIVE</b>			
8	Simple Presumptive	Q7D7	Q7C7
<b>F. PREGNANT WOMEN</b>			
	Case	First 3 months (First Trimester)	Last 6 months (2nd/3rd Trimesters)
9	SIMPLE PV, PO,PM	CQ3	CQ3
10	SIMPLE PF or MIXED	1 <sup>ST</sup> ATTACK: Q7C7 supervised  2 <sup>ND</sup> ATTACK: AS7C7  3 <sup>RD</sup> ATTACK: AS7C7	1 <sup>ST</sup> ATTACK: AS7C7 supervised  2 <sup>ND</sup> ATTACK: AS7C7  3 <sup>RD</sup> ATTACK: AS7C7
11	UNCOMPLICATED HYPERPARASITAEMIA		Hyper AS7C7
12	SEVERE PF or PV and SEVERE PRESUMPTIVE		AS IV followed by AS and C7
13	SIMPLE PRESUMPTIVE		Q7C7

## ရောဂါများကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း

## କୁର୍ଦ୍ଦ ପ୍ରକାଶନ ମୂଲ୍ୟାଙ୍କଣ

လိပ်:		ကိုယ်ဝန်ဆောင် မဟုတ်သော လူတွေးလူနာများ	စနစ်အောက် ကလေး	
(က) ထာမာန် ပိုင်းပက်၊ အိုပလီ၊ မာလာရှိယေး ဂုဏ်ဖျားကုသခြင်း	၁	ကလိုဂိုက်း မကြာခဏ္ဍာဂုဏ်ဖျားပြန်ထခြင်း ဖြစ်ပွားလျှင် ပရိုင်မာကွဲ့ကို စဉ်းစားပါ။		
(ခ) ထာမန်းကုသချိန်များ (ပြင်းထန် လကွာကာများမရှိခြင်း၊ သွေးထဲ၌ ဖော်စိုက်ရရှိ ၄% ထက်နည်းခြင်း။)	J	No MFQ ပြီးခဲ့သော ၂လ အတွင်း	MAS3	MAS3
	K	MFQ or MAS3 ၂လအောက်	AS7D7	AS7
	L	AS7D7 or AS7 ၄၂ ရက်အောက်	AS7D7	AS7
(ဂ) သွေးထဲ၌ ဖော်စိုပရမိနှုက်ဖျားပိုး များစွာရှိသော်လည်း နောက်ဆက်တွဲဆိုးကျိုး မရှိသော ဂုဏ်ဖျား (သွေးထဲ၌ ဖော်စိုက်ရရှိ ၄% ထက် များခြင်း။)	M	No MFQ ပြီးခဲ့သော ၂လ အတွင်း	MAS7	MAS7
	N	MFQ or MAS3 ၂လအောက်	Hyper AS7D7	Hyper AS7
(ဃ) ပြင်းထန်းကုသချိန်များ (ဖော်စိုပရမိနှုန်း ပိုင်းပက်) နှင့် ပြင်းထန်မှန်းဆ ဂုဏ်ဖျားကုသခြင်း	O	တက်တတိဘူများ၊ မူးဝေဘူများသာတိလင် မူးမျောနေဘူများ၊ ကျောက်ကပ်ပျက်စီး ခြင်း၊ သွေးအားနည်းလွန်းခြင်း၊ သွေးထဲတွင် ဟောပိုဂလိုဘင်ပမာဏ ပြောမိုး/အက်လီလီတာထက် နည်းခြင်း၊ သွေးလန်းခြင်း၊ အဆုတ်တွင်း ရေဝိုင်းခြင်း၊ သွေးတွင်း သကြားခါတ်လျှော့နည်းခြင်း၊ သွေးယိုစိမ့်ခြင်း၊ ခါးထဲတွင် သွေးပါခြင်း၊ သွေးထဲ၌အက်ဆင်ခါတ်များခြင်း။	AS IV followed by AS and D7 or AM IM followed by AS and D7 or QIV followed by Q7D7	AS IV followed by AS7 or AM IM followed by AS or QIV followed by Q
(က) မှန်းဆင်းကုသခြင်း	P	ထာမန် မှန်းဆင်းကုသခြင်း	Q7D7	Q7C7
(၁) ကိုယ်ဝန်ဆောင်တွင် ဂုဏ်ဖျားရှိလျှင်	Case	ကိုယ်ဝန်ဆောင်ပထမသုံးလ	ကိုယ်ဝန်ဆောင် ခုတိယသုံးလ / တတိယသုံးလ	
၁	ထာမာန် ပိုင်းပက်၊ အိုပလီ၊ မာလာရှိယေး ဂုဏ်ဖျား	CQ3	CQ3	
၀၀	ထာမန် ဖော်စိုပရမိ (လို့) အရော့	1st attack: Q7C7 supervised 2nd attack: AS7C7 3rd attack: AS7C7	1st attack: AS7C7 supervised 2nd attack: AS7C7 3rd attack: AS7C7	
၀၀	ထာမာန်းကုသချိန်များ (ပြင်းထန် လကွာကာများ မရှိခြင်း၊ သွေးထဲ၌ ဖော်စိုက်ရရှိ ၄% ထက်များခြင်း။)		Hyper AS7C7	
၀၂	ပြင်းထန်းကုသချိန်များ (ဖော်စိုပရမိနှုန်း ပိုင်းပက်) နှင့် ပြင်းထန်မှန်းဆ ဂုဏ်ဖျားကုသခြင်း		AS IV followed by AS and C7	
၀၃	ထာမန်မှန်းဆ ဂုဏ်ဖျားကုသခြင်း		Q7C7	

## DISEASE PREVENTION AND CONTROL

### Key to Malaria Treatment table

<b>CQ3</b>	Chloroquine PO	Day 0-1	10 mg/kg OD	<b>MAS7</b>	Artesunate PO	Day 0	4 mg/kg OD
		Day 2	5 mg/kg OD			Day 1-6	2 mg/kg OD
<b>MAS3</b>	Artesunate PO	Day 0-2	4 mg/kg OD	Mefloquine PO	Day 5	15 mg/kg OD	
	Mefloquine PO	Day 1	15 mg/kg OD		Day 6	10 mg/kg OD	
		Day 2	10 mg/kg OD	Or	Day 0	25 mg/kg stat	
	Or	Day 0	25 mg/kg STAT				
	Or	Day 0,1,2	8 mg/kg OD	<b>Hyper AS7D7</b>	Artesunate PO	Day 0	4 mg/kg OD
<b>AS7D7</b>	Artesunate PO	7 days	2 mg/kg OD			Day 1-6	2 mg/kg OD
	Doxycycline PO	7 days	4 mg/kg OD	Doxycycline PO	7 days	4 mg/kg OD	
<b>AS7C7</b>	Artesunate PO	7 days	2 mg/kg OD	<b>Hyper AS7</b>	Artesunate PO	Day 0	4 mg/kg OD
	Clindamycin PO	7 days	5 mg/kg TID			Day 1-6	2 mg/kg OD
<b>AS7</b>	Artesunate PO	7 days	2 mg/kg OD	<b>Hyper AS7</b>	Artesunate PO	Day 0	4 mg/kg OD
<b>Q7D7</b>	Quinine PO	7 days	10 mg/kg TID			Day 1-6	2 mg/kg OD
	Doxycycline PO	7 days	4 mg/kg OD	<b>AM</b>	Artemether IM	first day	3.2 mg/kg stat
<b>Q7C7</b>	Quinine PO	7 days	10 mg/kg TID			>day 1	1.6 mg/kg OD
	Clindamycin PO	7 days	5 mg/kg TID	<b>followed by: (when patient can take oral tablets):</b>	Artesunate PO	IV+oral =	2 mg/kg OD
						7 days	
					Doxycycline PO	7 days	4 mg/kg OD
<b>QIV followed by Q and D7 (or C7)</b>				<b>AS IV followed by AS and D7 ** (or C7)</b>			
<b>QIV</b>	Quinine IV*	first dose	20 mg/kg	<b>AS</b>	Artesunate IV	H0,12,24	2,4 mg/kg
		after 8 hours	10 mg/kg TID			Every day	2,4 mg/kg OD
Followed by, when patient can take oral tablets:				followed by, when patient can take oral tablets:			
<b>Q</b>	Quinine PO	IV+oral =	10 mg/kg TID	<b>AS</b>	Artesunate PO	IV+oral =	2 mg/kg OD
		7 days				7 days	
<b>D7</b>	Doxycycline PO	7 days	4 mg/kg OD	<b>D7</b>	Doxycycline PO	7 days	4 mg/kg OD
<b>or</b>				<b>or</b>			
<b>C7</b>	Clindamycin PO	7 days	5 mg/kg TID	<b>C7</b>	Clindamycin PO	7 days	5 mg/kg TID

**Do not give Doxycycline in Children < 8 years old and Pregnant Women**  
**Do not give Mefloquine in Children < 5 kilogram (use A7C7)\*\*\***

\* Always give Quinine IV as an infusion. Dilute in D5W, D5S, D10W or NSS (see appendix)

\*\* Artesunate IV reduce mortality by 30% when compared to Quinine IV.

\*\*\* If there is no child dose of clindamycin available use A7.

## ရောဂါများကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း

ငှက်များဆေးကုသမှုဒေသား၏သေးချက်များ

<b>CQ3</b> Chloroquine PO Day 0-1 10 mg/kg OD Day 2 5 mg/kg OD	<b>MAS7</b> Artesunate PO Day 0 4 mg/kg OD Day 1-6 2 mg/kg OD  Mefloquine PO Day 5 15 mg/kg OD Day 6 10 mg/kg OD Or Day 0 25 mg/kg stat
<b>MAS3</b> Artesunate PO Day 0-2 4 mg/kg OD Mefloquine PO Day 1 15 mg/kg OD Day 2 10 mg/kg OD Or Day 0 25 mg/kg STAT Or Day 0,1,2 8 mg/kg OD	<b>Hyper AS7D7</b> Artesunate PO Day 0 4 mg/kg OD Day 1-6 2 mg/kg OD Doxycycline PO 7 days 4 mg/kg OD
<b>AS7</b> Artesunate PO 7 days 2 mg/kg OD <b>D7</b> Doxycycline PO 7 days 4 mg/kg OD	<b>Hyper AS7C7</b> Artesunate PO Day 0 4 mg/kg OD Day 1-6 2 mg/kg OD Clindamycin PO 7 days 5 mg/kg TID
<b>AS7</b> C7 Artesunate PO 7 days 2 mg/kg OD Clindamycin PO 7 days 5 mg/kg TID	<b>Hyper AS7</b> Artesunate PO Day 0 4 mg/kg OD Day 1-6 2 mg/kg OD
<b>AS7</b> Artesunate PO 7 days 2 mg/kg OD	<b>AM</b> Artemether IM first day 3.2 mg/kg STAT >day 1 1.6 mg/kg OD  လူနာမှဆေးများကို ပါးစပ်မှသောက်နိုင်သောအပါ Artesunate PO IV+oral = 2 mg/kg OD = 7 days Doxycycline PO 7 days 4 mg/kg OD
<b>Q7D7</b> Quinine PO 7 days 10 mg/kg TID Doxycycline PO 7 days 4 mg/kg OD	<b>Q7C7</b> Quinine PO 7 days 10 mg/kg TID Clindamycin PO 7 days 5 mg/kg TID
<b>QIV followed by Q and D7 (or C7)</b>	<b>AS IV followed by AS and D7 ** (or C7)</b>
<b>QIV</b> Quinine IV* first dose after 8 hours 20 mg/kg 10 mg/kg TID	<b>AS</b> Artesunate IV H0,12,24 2,4 mg/kg Every day 2,4 mg/kg OD
လူနာမိမိဖောသာ ဆေးစသောက်နိုင်လျှင် အောက်ပါ ဆေးများ ဆက်တိုက်ပါ	လူနာမိမိဖောသာဆေးစသောက်နိုင်လျှင် အောက်ပါဆေးများ ဆက်တိုက်ပါ
<b>Q</b> Quinine PO IV+oral=7 days 10 mg/kg TID <b>D7</b> Doxycycline PO 7 days 4 mg/kg OD  <b>or</b> <b>C7</b> Clindamycin PO 7 days 5 mg/kg TID	<b>AS</b> Artesunate PO IV+oral = 2 mg/kg OD <b>D7</b> Doxycycline PO 7 days 4 mg/kg OD  <b>or</b> <b>C7</b> Clindamycin PO 7 days 5 mg/kg TID
<b>ကိုယ်ဝန်ဆောင်များ၊ အသက် ရနှစ်ထက်ဝယ်သာ ကလေးများကို ပေါက်လီဆိုင်ကလင်း မတိုက်သင့်ပါ။</b> <b>ဤကိုယ်ဝန်အောက် ကိုယ်အလေးချိန်ရှိသော ကလေးများကို မယ်ဖလိုကွင်းဆေး မတိုက်သင့်ပါ။</b>	

\* ကိုနှစ်းကို အကြောဆေးအနေဖြင့် အမြတ်စီး ဖြည့်ညွှန်းစွာ သွင်းပါ။ D5W, D5S, D10W or NSS တို့ဖြင့် ပြင်းအားလုံး အောင်လုပ်ပါ။

\*\* နှင့်ယုံးလျှင် အာတိဇ္ဈိတ် အကြောဆေးသည် ကိုနှစ်း အကြောဆေးထက် သေပျောက်နှစ်းကို ၃၀% ပို၍ လျှော့ချိန်သည်။

\*\*\*ကလေးများအတွက် ကလင်ခါနိုင်ဆင် သတ်မှတ်ဆေးပမာဏ မှန်လျှင် A7 ကိုသုံးပါ။

## DISEASE PREVENTION AND CONTROL

### Malaria prevention and control activities

#### 1. Personal protection against mosquito bite

- Those who are working in the forests, those living in malaria prone areas should sleep inside mosquito nets whenever they sleep at any place at any time, if possible, sleep under Insecticide treated nets (ITNs)
- Before going to bed, fanning to avoid mosquito bite, wearing thick long clothes
- Using mosquito repellents (smoking, burning leaves, mosquito coils can lead to respiratory tract infections and problems for foetus during pregnancy, so should not be practiced)

#### 2. Mosquito breeding control in environment

- Larva control – is much better than mosquito control
- Making free water flow in the streams where mosquitoes breed, water removal from ponds, earth fill or insertion of old engine oil, and old machinery oil, keeping larvical fishes in the lakes and water storage tanks
- Removal of bushes, removal of trees and garbage from the ponds

#### 3. Mosquito control – insecticide spraying on the walls of house

#### 4. Early proper treatment with correct treatment guidelines

- Take proper and correct treatment within 24 hours of fever
- Malaria parasite survives only in human and mosquito. Taking correct treatment early can stop the malaria infection, and prevent disease spread, severe malaria, cerebral malaria and death.

### How to prepare insecticide treated nets (ITNs)

#### Preparation for treating

- The bed net must be already washed or laundried
- Treat the nets with insecticide outside the house under the shade as much as possible. The location must be away from the wells, ponds, streams, fishery ponds, cattle habitat. (if inside the house, let the windows open)

#### Steps for treating nets

##### Step (1) Check whether the required materials are in place and complete or not.

- Gloves
- Basin or plastic bag
- Already washed nets
- Cup for water adjustment
- Insecticide tablet or liquid
- Soap



နှုတ်များရောဂါ ကာကွယ်နှုမိန်းရေးနည်းလမ်းများ

### ၁။ လုကိုခြင်ကိုက်မခံရအောင်ကာကွယ်ခြင်း

- တောတောင်နှင့်ဆက်စပ်သောလုပ်ငန်းလုပ်ကိုင်သူများ၊ နှုတ်များအောက်တွင် နေထိုင်သူများသည် ဘယ်အချိန် အိမ်အိပ်ဘယ်နေရာအိမ်အိပ် ခြင်တောင်ဖြင့် အိမ်ခြင်း၊ ဖြစ်နိုင်လျင် ဆေးစိမ်ခြင်တောင်ဖြင့် အိပ်ခြင်း၊
- အိမ်ယာ မဝင်စီ အာချိန်တွင် ခြင်ကိုက်မခံရအောင် ယပ်တော်ခြင်း၊ အာက်အား ထူထူရည်ရည် ဝတ်ခြင်း၊
- ခြင်မကိုက်အောင်ဆေးလူးခြင်း၊ မီးချို့မျိုးတိုက်ခြင်း၊ သစ်သား၊ သစ်ရွက်မီးရှုံးခြင်း၊ ခြင်ဆေးခွဲထွန်းခြင်း များသည် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများ ဖြစ်ပွားခြင်းနှင့် ကိုယ်ဝန်ဆောင်စဉ် သန္ဓာသားကို ထိနိုက်စေနိုင်ခြင်းတို့ကြောင့် မသုံးသင့်ပါ။)

### ၂။ ပတ်ဝန်းကျင်၌ ခြင်မပေါက်ပွားအောင် ဆောင်ရွက်ခြင်း

- ပိုးလောက်လန်းနှုမ်နှင့်ခြင်း - ခြင်ကောင်နှုမ်နှင့်ခြင်းထက် ပိုးလောက်လန်းနှုမ်နှင့်ခြင်းက အကောင်းဆုံး နည်းလမ်း ဖြစ်ပါသည်။
- ခြင်ပေါက်ပွားရာနေရာဖြစ်သော စမ်းချောင်းများ ကို ရေစီးရေလာကောင်းအောင် ပြုလုပ်ပေးခြင်း၊ ရေအိုင်များ ကိုရေဖောက်ထုတ်ခြင်း၊ မြေဖို့ခြင်း (သို့) အောင်ဂျင်းထိုင်အောာင်း၊ စက်ဆီအောာင်းများ လောင်းထည့်ပေးခြင်း၊ ရေတွင်းရေကန်များတွင် လောက်လန်းစားပါးထည့်ခြင်း၊
- ခြံးနှံပိတ်ပောင်းများ ရှင်းလင်းခြင်း၊ ရေကန်များမှ အပင်နှင့်အမိုက်သရိုက်များ ဖယ်ရှုံးရှင်းလင်းခြင်း၊

### ၃။ ခြင်ကောင်များ နှုမ်နှင့်ခြင်း — အိမ်တွင်းနံပါးများကို ပိုးသတ်ဆေးဖျက်းခြင်း

#### ၄။ မှန်ကန်သော ကုတ္ထုံးဖြင့် စောလျှင်စွာ ကုသမှုခံယူစွဲခြင်း

- စရားသည်မှ (၂၄) နာရီအတွင်း သတ်မှတ်ထားသော မှန်ကန်သည်ကုတ္ထုံးဖြင့် ကုသမှုခံယူရမည်။
- နှုတ်များရောဂါပိုးသည် လူနှင့်ခြင်ထဲ့သာ ရှိပါသည်။ လူထဲ့ရှိသော နှုတ်များပိုးကို မှန်ကန်သော ကုတ္ထုံးဖြင့် စောလျှင်စွာ ကုသခြင်းဖြင့် နှုတ်များရောဂါက်းစ်စေပြီး ရောဂါပြန်ပွားခြင်း၊ ပြင်းထန်ငြက်များ၊ ဦးနောက်ငြက်များရောဂါများ ဖြစ်ပွားပြီး သေဆုံးခြင်းတို့ကို ကာကွယ်ပေးနိုင်ပါမည်။

#### ခြင်တောင်ဆေးစိမ်ခြင်း

##### ခြင်တောင်ဆေးစိမ်ရန် ကြိုတင်ပြင်ဆင်ခြင်း

- ခြင်တောင်သည် လျှော့ဖွှတ်ပြီးခြင်တောင် ဖြစ်ပါမည်။
- အတတ်နှင့်ဆုံးအိမ်အပြင်အဆိပ်အောက်တွေသာ ခြင်တောင်ဆေးစိမ်ပါ။ ခြင်တောင်ဆေးစိမ်သောနေရာသည် ရေတွင်းရေကန်၊ စီမံစမ်းချောင်းများ၊ ပုဇွန်မွေးသောကန်များ၊ နွားတင်းကုတ်၊ စားကျက်များနှင့် ဝေးရမည်။ (အကယ်၍ အိမ်ထဲတွင် ဆေးစိမ်မည်ဆိုပါက အိမ်ပြေတင်းများကို ဖွင့်ထားပေး ရပါမည်။)

#### ခြင်တောင်တစ်လုံးဆေးစိမ်ခြင်းအဆင့်ဆင့်

အဆင့် (၁) ခြင်တောင်ဆေးစိမ်ရန် လိုအပ်သော အောက်ပါပစ္စည်းများကို ဆေးစိမ်မည်နေရာ၊ စုရပ်တွင်ငါးလုပ်ခြင်း ရှိ-မရှိ စင်ဆေးပါ။

- လက်အိတ်
- ဧလုံ (သို့မဟုတ်) ပလပ်စတ်အိတ်
- လျှော့ဖွှတ်ပြီးသားခြင်တောင်များ
- ရေချိန်တွေထဲ့ခြင်း
- ပိုးသတ်ဆေးပြား (သို့မဟုတ်) ဆေးရည်
- ဆပ်ပြာ

## DISEASE PREVENTION AND CONTROL

### Step (2) Mixing the insecticide fluid

- Wear the plastic gloves

### Step (3) Adjust the amount of water needed

- The amount of water needed mainly depends upon the types of nets, not on the size generally. But if the net is thick and big size, large amount of water is needed.
- 750 cc water for one nylon or polyester net
- 1500 cc of water for one cotton roof nylon net or CYC net
- 4000 cc of water for one cotton roof cotton net



### Stage (4)

- Pour down the required amount of water into basin or plastic bags. When adjusting the amount of water, utilize the location-based water containers. (E.g. drinking water bottle, condensed milk bottle)

### Step (5)

- Insert the insecticide tablet or liquid. For one mosquito net, one insecticide tablet or the necessary insecticide liquid amount into the basin or plastic bag containing water



### Step (6)


- Mix the water and insecticide liquid thoroughly.

### Step (7)

- Unfold the net and put it into the basin or plastic bag containing mixture of water and insecticide.

### Step (8)

- Put the net in the basin until the mosquito net entirely sucks the insecticide liquid.



အဆင့် (၂) ဆေးရည်ဖျော်စပ်ခြင်း။

- ဆေးရည်ဖျော်စပ်ရန် ပလပ်စတစ်လက်အီတံ့ခွင်ပါ။



အဆင့် (၃) လိုအပ်သော ရေပမာဏကို ချင်တွယ်ပါ။

- လိုအပ်သော ရေပမာဏသည် ခြင်ထောင်အမျိုးအစားအပေါ်တွင် အမိုက် မူတည်သည်။ ယဉ်ဘူယ်အားဖြင့် ခြင်ထောင် အရွယ်အစား အပေါ် မူမတည်ပါ။ သို့ရာတွင် ခြင်ထောင်သည် အရွယ်ကြီးပြီးထူပါက ရေကိုပို၍ ထည့်ရန် လိုအပ်ပါသည်။
- နိုင်လွန် (ပိုလိုအက်စတာ) ခြင်ထောင်တစ်လုံးအတွက်ရေ ရှေ့ - စီစီ
- ပိတ်မိုးနှင့် နိုင်လွန်အား ခြင်ထောင်တစ်လုံး (သို့မဟုတ်) စီရိုင်စီ အသားခြင်ထောင် တစ်လုံးအတွက် ရေ သွေးသွေး - စီစီ
- ပိတ်မိုးချည်ခြင်ထောင် တစ်လုံးအတွက် ရေ ငါးငါး - စီစီ လိုအပ်ပါသည်။

အဆင့် (၄)

- လိုအပ်သော ရေပမာဏကို အလုံး (သို့မဟုတ်) ပလပ်စတစ် အီတံ့ထဲသို့ ထည့်ပါ။ ရေချင်တွယ်ရန် အတွက် အသုံးပြုရာတွင် မိမိအသရှိ ပစ္စည်းများဖြင့် လိုက်လျော့ညီတွေရှိအောင် အသုံးပြုပါ။ (ဥပမာ- ရေသန့်ဘူးချုံ နှီးဆီးချုံ)

အဆင့် (၅)

- ပိုးသတ်ဆေးပြား (သို့) ဆေးရည်ထည့်ပါ။ ခြင်ထောင်တစ်လုံးစာအတွက် ဆေးပြားတစ်ပြား (သို့) သတ်မှတ် ဆေးရည်ပမာဏကို အထက်ပါ ရေထည့်ထားသော အလုံး (သို့) ပလပ်စတစ်အီတံ့တစ်အီတံ့ထဲသို့ လောင်းထည့်ပါ။

အဆင့် (၆)

- ရေနှင့်ပိုးသတ်ဆေးကို သမအောင် ရောမွေပါ။



အဆင့် (၇)

- ခြင်ထောင်အခေါက်ကို ဖြော်၍ ပိုးသတ်ဆေးနှင့်ရေ ရောမွေထားသော အလုံး (သို့မဟုတ်) ပလပ်စတစ်အီတံ့ထဲသို့ ထည့်ပါ။

အဆင့် (၈)

- ခြင်ထောင်တစ်ထည့်လုံး ပိုးသတ်ဆေးရည် စပ်ယူသွားသည်အတိတိမ်ပါ။

## DISEASE PREVENTION AND CONTROL

### Step (9)

- Pull up the mosquito net from the basin and let it dry. Don't squeeze the treated net like the laundry clothes. If it is squeezed, there will be loss of insecticide.



### Step (10)

- Keeping dry on the treated nets
- When the ITN is directly put on the rope, the insecticide will flow downwards. So dry it by spreading on the mattress under the sun shade. When insecticide can't flow downwards, let the ITN dry by putting on the rope (never try to dry under sun light)



### Step (11) What to do after the treatment

- The remaining insecticide after treating nets can be used for treating curtains.

### Step (12)

- Never try to store the insecticide fluid remaining after use. Bury them in the pit away from the ponds, rivers, house, and cattle habitat. Also dispose the insecticide bottle, paper, plastic bags and rubber gloves also in the pit.




### အဆင့် (၉)

- ခြင်ထောင်ကို လုပ်ထဲမှ မယူပြီး အရည်စစ်ခံပါ။
- ဆေးစိမ့်ပြီးသားခြင်ထောင်ကို လျှော့ပြီးအကုတ်များ ရော့စ်သက္ကာသို့ မညှစ်ရပါ။ ထိုက္ကာသို့ ရော့စ်လိုက်ပါက ပိုးသတ်ဆေးများပါ ပါဘွားနိုင်ပါသည်။

### အဆင့် (၁၀)

- ဆေးစိမ့်ပြီးခြင်ထောင်ကို အကြောက်ခံခြင်း။
- ခြင်ထောင်ကို အကြောက်ခံရ၍ ကြိုးတန်းပေါ်တွင် ချက်ချင်းတင်လျှင် ပိုးသတ်ဆေးများအောက်သို့ စီးကျ သွားမည်ဖြစ်ပါသည်။ နေရိပ်ထဲတွင် ပလပ်စတစ်အဆင်းပေါ်ဖြန့်ခင်း၍ အကြောက်ခံပါ။ ဆေးရည်များ စီးမကျ နိုင်တော့မှ လုံးဝကြောက်သွေးသွားစေရန် အရိပ်တွင်ကြိုးတန်း၍ အကြောက်ခံရပါမည်။ (နေရောင်ဖြင့် အကြောက် မခံရ)



### အဆင့် (၁၁)

- ဆေးစိမ့်ပြီးနောက်ဆောင်ရွက်ရန်။
- ခြင်ထောင်ဆေးစိမ့်ပြီး ကျွန်ုပ်နေသောဆေးရည်များကို ခန်းဆီးနှင့် လိုက်ကာများ ဆေးစိမ့်ရာတွင် သုံးနိုင် ပါသည်။

### အဆင့် (၁၂)

- ဆေးစိမ့်ပြီးကျွန်ုပ်နေသော ဆေးရည်များကို သိလျှင်သိမ်းဆည်းခြင်း လုံးဝမပြုရပါ။ ရေကန်၊ မြစ်ရောင်း၊ အိမ်၊ စွားတင်းကုပ်နှင့် ကေးသောနေရာတွင် တွင်းတူး၍ မြေမြို့ပိုစွန့်ပစ်ရပါမည်။ ပိုးသတ်ဆေး ထည့်သည့် ပုလင်း၊ စဉ်ဗျား၊ ပလပ်စတစ်အိတ်များနှင့် ရာဘာ လက်အိတ်တို့ကို မြေမြို့ပိုစွန့်ပစ်ပါ။

## DISEASE PREVENTION AND CONTROL

### Step (13)

Wash the basin used for treating ITNs with soap and large amount of water. Don't wash them near the ponds, rivers, and lakes.

### Step (14)

Wash hands clean with soap.



When insecticide wet nets is in touch with the skin, itchiness can occur, but it is minimal. Insecticide smell may be present after recent treatment. When the net is dried up and no more smell, so it is safe to sleep under the ITN and no danger of insecticide poisoning.

### Cautions during ITN treatment

- If the insecticide is properly used, there will be no risk for insecticide poisoning.
- Always use the gloves while handling insecticide or recently treated wet nets.
- If insecticide gets into the eye, wash by using large amount of water immediately.
- If insecticide spills onto the skin, there will be itchiness, but no danger. After a few hours, itchiness will disappear.
- But it is necessary to wash down with soap and clean water immediately.
- Don't let anyone with abrasions and bruises handle the insecticide.
- No smoking and eating during treating ITNs
- After the treatment, wash hands with soap and water.

### How to use ITNs

#### Placing the net

- It can be used when the treated net dries up (use only when it is entirely dried up). Press the footage of the net under the mat or bed foam.
- When sleeping outside the house, the net can be set up by using poles onto the ground.
- The net is kept not close to stove as there is danger for fire. The effectiveness of insecticide can be reduced due to smoke.
- Don't put the net under the sunlight as it can lessen the qualities of the insecticide.

#### Washing the ITNs

- Always wash the nets before treatment.
- If necessary, wash the treated nets gently with soap and cool water.
- Avoid frequent washing.

## ရောဂါများကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း

### အဆင့် (၀၃)

- ဆေးစီမံရာတွင် သုံးသည့်အလုံကို ဆပ်ပြောအသုံးပြုပြီး ရေများများဖြင့်ဆေးကြောပါ။ ရေတွင်း၊ ရေကန်၊ မြစ်၊ ဧရာဝတီ၊ အင်းအိုင်များအနီး မဆေးပါနေ့။

### အဆင့် (၀၄) လက်ကို ဆပ်ပြောဖြင့် စင်ကြယ်စွာ ဆေးကြောပါ။

ပိုးသတ်ဆေးရည် စိန်နေသော ခြင်ထောင်နှင့် အရေပြားတွေထိသည့်အခါ ယားယံခြင်းဖြစ်တတ်ပါသည်။ သို့သော သာမန်မျှသာဖြစ်ပါသည်။ ဆေးစီမံပြီးစ တွင် ခြင်ထောင်မှ ပိုးသတ်ဆေးနဲ့များရနေမည်ဖြစ်ပါသည်။ ခြင်ထောင်ပြောက်သွေ သွားပြီးသည့်အခါတွင် ပိုးသတ်ဆေးနဲ့ မရတော့ပါ။ ဤကဲ့သို့ ဆေးစီမံပြီး ခြင်ထောင်ဖြင့် အပိုင်သောကြောင့် ပိုးသတ်ဆေး အဆွဲရှုယ် မရှိနိုင်ပါ။

### ပိုးသတ်ဆေးစီမံစဉ် သတိပြုရန်အချက်များ

- ခြင်ထောင်ဆေးစီမံရာတွင် အသုံးပြုသော ပိုးသတ်ဆေးများသည် မှန်ကုန်စွာသုံးစွဲပါက လူကိုအဆွဲရှုယ် လုံးငါးမဖြစ်စေနိုင်ပါ။
- ပိုးသတ်ဆေး (သို့မဟုတ်) ဆေးစီမံပြီးစ စိန်သော ခြင်ထောင်ကို ကိုယ်တွယ်ပါက လက်အိတ်အမြတ်း ဝတ်ဆင်ပြီး ကိုယ်တွယ်ပါ။
- မျက်စိတဲ့သို့ ပိုးသတ်ဆေးစင်၍ ဝင်မိပါက မျက်စိကိုရေများများသုံး၍ ချက်ချင်းဆေးကြောပေးပါ။
- ပိုးသတ်ဆေးရည် အရေပြားပေါ်သို့ စိတ်စဉ်ကျခဲ့ပါက ယားယံပေါ်သည်။ သို့သော အဆွဲရှုယ်မဖြစ်စေနိုင်ပါ။ နာရီအနည်းငယ်ကြောသည့်အခါ ယားယံခြင်း ပျောက်သွားမည် ဖြစ်ပါသည်။
- သို့ရာတွင် ဆပ်ပြောနှင့် ရေသနများများဖြင့် ချက်ချင်း ဆေးကြောပေးရန် လိုအပ်ပါသည်။
- လက်တွင် ပွန်းရုံ အနာဒဏ်ရာရှိသွားများ ပိုးသတ်ဆေးကို လုံးငါးမှုကိုယ်တွယ်ရပါ။
- ခြင်ထောင်ဆေးစီမံနေစဉ် ဆေးလိပ်မသောက်ရု အစာမစားရပါ။
- လုပ်ငန်းပြီးဆုံးတိုင်း ဆပ်ပြော၊ ရေသနများများဖြင့် လက်ကိုဆေးကြောပါ။

### ဆေးစီမံခြင်ထောင်ကို အသုံးပြုနည်း

#### ခြင်ထောင်ထောင်ခြင်း

- ဆေးစီမံပြီးခြင်ထောင် ပြောက်သွေသွားသောအခါ အသုံးပြုနိုင်ပြီဖြစ်ပါသည်။ (လုံးငါးရောက်သွားမှ အသုံးပြုပါ) ခြင်ထောင်၏ အောက်ခြေကို မွေးယာ (သို့မဟုတ်) အာ၏အောက်သို့ ထည့်ပြီး ဖိတ္တားရပါမည်။
- အိမ်ပြင်ပ အိပ်မည်နိုပါက ခြင်ထောင်ကို သစ်ကိုင်း (သို့မဟုတ်) တိုင်စိုက်၍ ထောင်နိုင်ပါသည်။
- ခြင်ထောင်သည် မီးဖိုနှင့် မနီးကပ်စေရပါ။ မီးဘေးအဆွဲရှုယ်ရှိပါသည်။ မီးနီးမှုံးများတက်ပါက ဆေးအာနိသင် လျော့သွားနိုင်ပါသည်။
- ခြင်ထောင်ကို နေရောင်ခြည်အောက်တွင် မထားရပါ။ နေရောင်ခြည်သည် ခြင်ထောင်ရှိ ပိုးသတ်ဆေး၏ အာနိသင်များကို ပျက်ပြောယ်စေပါသည်။

#### ဆေးစီမံခြင်ထောင်ကို လျှော့ဖွဲ့တ်ခြင်း

- ခြင်ထောင်ကို ပိုးသတ်ဆေးမတိမိမိ အမြတ်းလျှော့ဖွဲ့တ်ရပါမည်။
- ဆေးစီမံပြီးခြင်ထောင်အား လျှော့ဖွဲ့တ်ရန်လိုအပ်ပါက ဆပ်ပြောနှင့် ရေအေးကိုသုံးပြီး ညင်သွားလျှော့ပါ။
- မကြာခကာ လျှော့ခြင်းကိုရောင်ကြည်ပါ။

## DISEASE PREVENTION AND CONTROL

### Summary on Malaria

- Malaria is a socio-economic problem and life-threatening disease and leads the poor people poorer.
- Caused by malaria parasite
- The malaria mosquito usually bites from dusk till dawn.
- Malaria is not absolutely transmitted through eating banana, papaya, bamboo shoots, drinking and taking bath in stream water, witchcraft.
- Malaria transmission is common in coastal regions, forestry areas, at the foot of hills and closed area to jungles.
- Can transmit at any ethnic, at any age and at any gender
- Those sleeping without mosquito nets, those who are working at night in the fields and forests are at higher risk
- Malaria symptoms are frequent fever with chills and rigors, sweating. Fever on alternate days, and daily fever at the beginning of the disease
- There are also some diseases with similar symptoms of malaria. Whenever having fever with chills and rigors, it is not always due to malaria.
- Malaria can be confirmed by blood test.

### CONTRAINdications TO MALARIA TREATMENT

#### CAN NOT GIVE:

- MEFLOQUINE:** Allergy, pregnancy, child less than 5 kg, Mefloquine in the past 63 days, History of epilepsy or mental illness, fitting, drowsiness, unconsciousness, deep jaundice
- DOXYCYCLINE:** Allergy, Pregnancy / Children less than 8 years old
- ARTESUNATE:** Allergy
- PRIMAQUINE:** Allergy, pregnancy
- DAILY PRIMAQUINE:** G6PD-deficiency (Can give weekly Primaquine)

#### **The community health workers need to do the following concerning malaria.**

- Organize to achieve community participation in removal of mosquito breeding areas, making free water flow
- Discussion and health education to the community to practice personal protection methods
- Support to preparing ITNs throughout the whole village and checking whether the ITNs are used properly or not
- Early diagnosis and proper treatment on malaria and if necessary, patient referral to the health center and hospital
- Quick reporting to the health center when malaria cases or fever cases increase in the community

## ရောဂါများကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း

## ცორი ფურა: რეაგირების დრო ა კუნძာ: ვერ

- ငုတ်ဖျားရောဂါသည် လူမှာ စီးပွားရေးပြဿနာတစ်ခုဖြစ်သည်။ အသက်အဆွဲပုလိရှိသော ရောဂါဖြစ်သည်။ ဆင်းရဲသူကို ပို၍ ဆင်းရဲစေနိုင်သည်။
  - ငုတ်ဖျားကပ်ပါးပါးကြောင့် ဖြစ်သော ရောဂါဖြစ်ပါသည်။
  - ငုတ်ဖျားခြင်မှာ နေပ်ချိန်မှ နံနက်တော့တော့အထိ ကိုက်လေ့ရှိသည်။
  - ငုတ်ပျောသီး၊ သဘော်သီး၊ မူးပြေားခြင်း၊ စိမ့်စမ်းရေသောက်ခြင်း၊ ချီးခြင်းနှင့်စုန်းနတ်ပြားခြင်းတို့ကြောင့် ငုတ်ဖျားရောဂါ (လုံး၊ မကူးစက်ပါ။)
  - ငုတ်ဖျားရောဂါသည်ပင်လယ်ကမ်းခြေအေသများ၊ တော့တော်ထူထပ်သောအေသများ၊ တော်ခြေ၊ တော်စပ်အေသများတွင် ကုံစက်မှုရှိသည်။
  - ငုတ်ဖျားရောဂါသည် လူပျိုးမရွေး၊ အသက်အရွယ်မရွေး ကျား/မ မရွေး ဖြစ်နိုင်သည်။
  - ညအချိန်ခြင်တော်ဖြင့် မအိပ်သူများ၊ လယ်ကွင်းနှင့် သစ်တော့များတွင် ညအချိန်အလုပ်လုပ်သူများတွင် ပို၍ ဖြစ်ပွားပါသည်။
  - ငုတ်ဖျားရောဂါ၏လက္ခဏာများမှာ မကြောခကာ ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ရွှေးထွက်ခြင်းတို့ဖြစ်သည်။ တစ်ရက်ခြား ဖျားတော်သည်။ ရောဂါဖြစ်ပါစတွင် နောက်ဖျားတော်သည်။
  - ငုတ်ဖျားရောဂါလက္ခဏာနှင့်ဆင်တူသော တြေားရောဂါများလည်းရှိသည်။ ချမ်းတုန်ဖျားတိုင်း ငုတ်ဖျားမဟုတ်ပါ။
  - သွေးဖောက်စစ်ဆေးခြင်းနှင့် ငုတ်ဖျားရောဂါဟုတ်-မဟုတ် သိနိုင်ပါသည်။

ດក់មុខ៖ នេះបែរិន្យ មានចំណោមជាមុខ៖

ເຄືອະພະບາງວັນທີເອົາເລີ້ມຕົກຕະຫຼາດ

**မက်ဖလိုက်င်း** ဆေးမတည့်သူများ၊ ကိုယ်ဝန်ဆောင်၊ ကိုယ်လေးချိန် ၅ ကိုလိုဂရမ်အောက်ရှိ ကလေးများ၊ လွန်ခဲ့သော ၆၁ ရက်အတွင်း မက်ဖလိုက်င်းသောက်ထားသူများ၊ ၈က်ရှုံးပြန်တတ်သူများ၊ စိတ်ပေါဒနာရှင်များ၊ တက်တတ်သူများ၊ မူးလေသူများ၊ သတိလမ်းမေ့မျှသူများနှင့် အသားပါ ရောဂါပိုင်းထန်သူများ

**ဒေါက်ဆီဆိုင်ကလင်း** သေးမတည့်သူများ၊ ကိုယ်ပန်ဆောင်များ၊ အသက် စ နစ်အောက်ကလေးများ

အာတိဆနိတ် ဆေးမတည်သများ

ପରିଚିତ ମୁଦ୍ରାଗଣ୍ଡାଙ୍କ ନାମରେ ଏହାରେ ଲାଗୁ ହେବାରୁ ପରିଚାଳନା କରିଯାଇଛି।

ပရိုင်မှာက်ငါးနေ့စိုးခြင်းရှိခဲ့သည်ပြီ။ တဲ့သမား (ပရိုင်မှာက်ငါးဘုရားပတ်တက်ကြိမ် ပေးနှိုင်သည်)

လူထုကျန်းမာရေး လုပ်သားများသည် ငြက်ဖျားရောဂါန့် ပတ်သက်၍  
အောက်ပါတို့ကို ဆောင်ရွက်ပေးရမည့်။

## DISEASE PREVENTION AND CONTROL

### 2. Scrub Typhus

#### Definition

Scrub Typhus is a bacterial disease caused by *Orientia Tsutsugamushi*, a type of rickettsia. The disease transmitted by the bite of a mite that inhabits moist grasslands and jungle. Rodents are normal carrier. Scrub typhus is common our region. Scrub typhus is one of the most common causes of 'Fever of Unknown Origin' (FUO) in the tropics. Left untreated many people recover, but some will die.

#### Signs and Symptoms

- Fever.
- Severe headache.
- Red eyes (conjunctival injection)
- Enlarged, painful lymph nodes (adenopathy) first near the site of the bite, then generalized
- Skin lesion at the site of the infecting mite's bite: small, round, hard red papulae becoming bigger with a dead (necrotic) centre, covered by a black hard surface (eschar). Look for it on the patients' back, inguinal area and scrotum.
- After a few days of fever, a typical (maculopapular) rash appears, starting on the trunk and extending to the limbs.
- Sometimes signs and symptoms of meningitis/encephalitis
- Rarely atypical bronchitis, enlarged spleen, inflamed heart (myocarditis), strange behavior (neuropsychological signs) and kidney failure
- People living in areas where scrub typhus is common have a less severe illness, often with NO RASH and NO ESCHAR.

#### Diagnosis

The diagnosis is clinical: history and examination findings suggestive of scrub typhus and a negative malaria smear. Many times there is nothing suggestive of scrub typhus on history or examination. In the presence of a negative malaria smear and no other obvious finding on history and examination, think of scrub typhus.

On the Thailand/ Burma border another form of typhus is common: **Murine Typhus** (or endemic typhus). This is an acute infectious disease with fever, headache, and rash; all quite similar to, but milder, than scrub typhus. Murine typhus is caused by a related micro-organism (*rickettsia typhi*), and is transmitted to human by rat fleas. The animal carriers include rats, mice and other rodents. Treatment is the same as for scrub typhus.



## ၂။ စခရပ်စိတိက်ဖက်စိရောဂါ

### အမိုးယိုးဖွံ့ဖြိုးချက်

ကျိုးရောဂါမှာ ဘက်တိုးရီယား ရောဂါပိုးတစ်မျိုး (ရစ်ကာတ်စီရေးဖြစ်သည့် အိုရိရင့်တာ ဆူဆူကမ္မားရီး) ကြောင့်ဖြစ်ပြီး စိစွဲတ်သော မြှက်ခင်းများနှင့် တောအတွင်းရှိ ပိုးမွားတစ်မျိုး (လျှေး) ကိုက်ခင်းကြောင့် ကူးစက်နိုင်ပါသည်။ ကြော်လင်းနှင့်သို့သော သတ္တုဝါများမှာ သာမန်အားဖြင့် ရောဂါသယ်ဆောင်ထားသူများ ဖြစ်ကြသည်။

ကျိုးရောဂါသည် ကျွန်ုပ်တို့၏ဒေသတွင် အဖြစ်များသောရောဂါဖြစ်ပြီး အပူပိုင်းဒေသတွင်း စစ်မြစ်မသိ ဖားနာခြင်းကို အများဆုံး ဖြစ်စေသော အကြောင်းရင်းဖြစ်သည်။ ဆေးမကုသပါက အများစုံမှာ ပြန်ကောင်းလာနိုင်သော်လည်း အချို့မှာ သေဆုံးနိုင်သည်။

### ရောဂါသကော်တနှင့် ရောဂါသွင်းပြုပြုလက္ခဏာများ

- ဖားခြင်း
- ပြင်းထန်စွာ ခေါင်းကိုက်ခြင်း
- မျက်စိနိုင်ခြင်း
- စတင်ကိုက်ခံရသော နေရာ၊ ထို့နောက်တကိုယ်လုံးရှိ အကျိုးတို့များ နာကျင်ရောင်ရမ်းခြင်း
- ပိုးကိုက်ခံရသောနေရာ၌ နိုဝင်းစက်ရှု အလယ်တွင် အနာဖော်ကုံးသို့ အမှတ်အသားရှိသော မဲနက် မာကျာသောမျက်နှာပြင် (အက်စ်ချာ) ဖုံးအပ်ထားသောအနာကိုတွေ့ရတော်သည်။ အများအားဖြင့် လူနာ၏ နောက်ကျား၊ ပေါင်းစပ်နှင့် ကပ္ပါယ်အိတ်တို့တွင် တွေ့နိုင်သည်။
- ဖားပြီး ရက်အနည်းငယ်ကြာလျှင် အရော်ပြုတွင် ထူးစွားသော အနီအဖွံ့ဖြိုးများ ပေါ်လာတတ်သည်။ အဖွံ့ဖြိုးများသည် ကိုယ်ခန္ဓာတွင်စဉ် ပေါ်တတ်ပြီး ခြေလက်များသို့ ပုံနှံနိုင်သည်။
- တခါတရုံးနောက်နှင့် ဦးနောက်နှင့် လောက်နှင့်ရောင်ရမ်းခြင်း လက္ခဏာများကို တွေ့ရတော်သည်။
- လေပြန်ရောင်ခြင်း၊ Spleen ရောင်ခြင်း၊ နှလုံးကြော်သားရောင်ခြင်း၊ ပုံမှန်မဟုတ်သော ထူးဆန်းသော အမှုအယာပြောင်းလဲခြင်းနှင့် ကျောက်ကပ်ပျက်စီးခြင်းတို့မှာ ဖြစ်ခဲသော ရောဂါလက္ခဏာများဖြစ်သည်။
- စခရပ်စိတိက်ဖက်စိရောဂါ ဖြစ်ပွားလေ့ရှိသောဒေသတွင် နေထိုင်သူများတွင် ဖားနာခြင်းမှာ ပြင်းထန်မှုမရှိဘဲ အရောင်းတို့ပေါ်ခြင်းနှင့် အဖွံ့ဖြိုးများသောတွေ့ရှိမှု မရှိပါက စခရပ်စိတိက်ဖက်စိရောဂါကို စဉ်းစားသင့်သည်။

### ရောဂါရှာဖွေစစ်ဆေးခြင်း

ရောဂါလက္ခဏာများကို ကြည့်ရှုစစ်ဆေးခြင်း၊ ရောဂါနောက်ကြောင်းရာဇဝင်ကို လေ့လာခြင်းနှင့် သွေးထဲ့ ရှုက်ဖျားပိုးမတွေ့ခြင်းတို့ဖြင့် ရောဂါရှာဖွေနိုင်သည်။ ရောဂါလက္ခဏာများကို ကြည့်ရှုစစ်ဆေးခြင်းနှင့် ရောဂါနောက်ကြောင်းရာဇဝင်ကို လေ့လာခြင်းတို့ပြုရာ အကြိမ်များစွာတွင် ရောဂါလက္ခဏာများမရှိဘဲလည်း ဖြစ်နိုင်သည်။ သို့သော် သွေးထဲတွင် ရှုက်ဖျားပိုးမတွေ့ဘဲ လူနာအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ရောဂါနောက်ကြောင်း ရာဇဝင်ကို လေ့လာခြင်းတို့တွင် ထင်ရှားသောတွေ့ရှိမှု မရှိပါက စခရပ်စိတိက်ဖက်စိရောဂါကို စဉ်းစားသင့်သည်။

ထိုင်း-မြှန်မာ နယ်စင်တွင် မူရင်းတို့က်ဖက်စိ ဟုခေါ်သော အသွင်တစ်မျိုးဖြင့် တို့က်ဖက်စိရောဂါ တစ်မျိုးလည်း ဖြစ်ပွားလေ့ရှိသည်။ ဤလတ်တလော ဖြစ်ပွားသော ကူးစက်ရောဂါတွင် ဖားနာခြင်း၊ ခေါင်းကိုက်ခြင်းနှင့် အဖွံ့ဖြိုးမှုပေါ်ခြင်းတို့ ဖြစ်ပွားလေ့ ရှိသော်လည်း စခရပ်စိတိက်ဖက်စိကုံးသို့ ပြင်းထန်သော ရောဂါမဟုတ်ပါ။ မူရင်းတို့က်ဖက်စိသည် ရစ်ကာက်စီးယားတို့ကိုဖောက်တိုးရီးယားပိုးကြောင့် ဖြစ်လေ့ရှုပြီး ကြော်သန်းမှတဆင့် လူသို့ ကူးစက်တတ်သည်။ ရောဂါပိုးရှိသော တိရေ့ရွှေ့နှုန်းများမှာ ကြော်နှင့် အားအလားတူ ကြော်မျိုးနှယ်ဝင် တိရေ့ရွှေ့နှုန်းဖြစ်သည်။ ဆေးကုသုံးမှာ စခရပ်စိတိက်ဖက်စိနှင့် အတူတူပင်ဖြစ်သည်။

## DISEASE PREVENTION AND CONTROL

### Treatment

Treat the fever and the pain.

#### Antibiotic

(a) First Choice

**Doxycycline** Child: \*\* 4.5mg/kg OD for 7 days

Adult 200 mg PO for 7 days

(b) Second Choice

**Chloramphenicol** 500 mg PO QID for 7 days

**\*\* Note:** The benefit of short courses of doxycycline outweighs the risks of no treatment in children and pregnant women, when the suspicion of scrub typhus is strong.

If available, they can be treated with **Azithromycin** 500 mg on day 1 and 250 mg from day 2-5. (Dose for children 10 mg/kg OD for 3 days). Azithromycin is very safe in pregnancy.

**Cotrimoxazole, erythromycin, gentamicin and amoxicillin are NOT EFFECTIVE in scrub typhus. If the fever does not go down within 48 hours after starting treatment: the patient very likely does not have scrub typhus: think of other diagnosis (Dengue, leptospirosis, typhoid fever, etc.)**

### Prevention

Reduction of vector populations and personal hygiene improvement (including delousing) are most important. Advise people to avoid mite-infested areas, use thick repellents and protective clothing. Patients should wash themselves and disinfect their clothes by washing in hot water or impregnate with 1% permethrin. Advise doxycycline prophylaxis (200 mg weekly) for those working in high-risk areas. Regular preventive treatment of medical/nursing staff is recommended in endemic areas.

## ရောဂါများကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း

ဆေးဝါးကုသခြင်း

အဖျားနှင့် နာကျင်မူများကိုကုသပါ။

ပဋိနှစ်ဝဆေးပေးပါ –

(က) ပထမအဆင့်ဆေး

**Doxycycline** Child:\*\* 4.5mg/kg OD for 7 days

Adult 200 mg PO for 7 days

(ခ) ဒုတိယအဆင့်ဆေး

**Chloramphenicol** 500 mg PO QID for 7 days

\*\* မှတ်ချက် – ကလေးများနှင့် ကိုယ်ဝန်ဆောင်များတွင် ဒေါက်ဆီဆိုင်ကလင်း ကာလတို့ဆေးပေးခြင်းသည် ဆေး၏ သေးထွက်ဆိုးကျိုးများကို ရောင်ရားလို၍ ဆေးမကုသဘဲထားခြင်းထက် ပို၍အကျိုးရှိသည်။ အထူးသဖြင့် စခရပ်စုံကိုဖက်စုံ ရောဂါဟု ယူဆထားသောအခါမျိုးတွင် ကာလတို့ဆေးပေးခြင်းကို ရွေးချယ်သင့်သည်။ (**Azithromycin** 500 mg on day 1 and 250 mg from day 2-5 (ကလေးများအတွက် 10 mg/kg OD for 3 days) ၏ အဖွဲ့သရီမှိုင်ဆင်ဆေးသည် ကိုယ်ဝန်ဆောင်များအတွက် သေးထွက်ဆိုးကျိုးမှဖြစ်နိုင်သဲ စိတ်ချရသော ဆေးဖြစ်သည်။

ကိုထရိုင်မောက်ဆာဇား၊ အရစ်သရီမှိုင်ဆင်၊ ရုန်တမိုင်ဆင်နှင့် အမောက်ဆာဆလင်တို့မှာ စခရပ်စုံကိုဖက်စုံ ရောဂါအတွက် အာနိသင်မရှိပါ။ ဆေးကုသမှုစတင်ပြီးရှေနာရီအတွင်းအဖျားမကျလျှင် လူနာသည် စခရပ်စုံကိုဖက်စုံ ကြောင့် ဖျားခြင်းမဖြစ်နိုင်ပါ။ အခြားရောဂါများ (ဥပမာ – သွေးလွန်တုပ်ကွေး၊ လက်ပတိစိုင်းရားနှင့် အူရောင်နှင့်ဖျားရောဂါများ) ကို စဉ်းစားသင့်သည်။

ရောဂါကာကွယ်ခြင်း

တကိုယ်ရောက်နှင့်တင်ရေးနှင့် ရောဂါပိုးသယ်ဆောင်လာသော ပိုးမွှား တိရစ္ဆာန်များ လျော့ချ ကင်းစင်ရေးသည် အရေးကြီးဆုံး ဖြစ်ပါသည်။ လူများအား ပိုးမွှားများ (လေးများ) နိအောင်းနေသောနေရာများသို့မသွားရန် အကြံပေးခြင်း၊ ပိုးမွှား ကာကွယ်ဆေးလိမ်းခြင်း၊ ထူထေသောအဝတ်အစားများ ဝတ်ဆင်ခြင်းတို့ကို ပြုလုပ်သင့်ကြောင်း အကြံပေးပါ။

လူနာသည် ပိမိကိုယ်ကို ဆေးကြောခြင်း၊ အဝတ်အစားများကို ရေနေးဖြင့်စိမ်၍ လျှော့ဖွတ်ခြင်း၊ ပိုးသတ်ဆေးရည် (၁% ပါမိသရင်) ဖြင့်ထည့်၍ စိမ့်ခြင်းတို့ကို ပြုလုပ်သင့်သည်။ ရောဂါပိုး ကူးစက်နိုင်ခြေများသောအေသွင် အလုပ်လုပ်ကိုင်သူများကို ဒေါက်ဆီဆိုင်ကလင်းကာကွယ်ဆေး (၂၀၀-မီလီဂရမ် တပတ်တကြိမ်) သောက်ရန် အကြံပေးသင့်သည်။ ရောဂါပိုး ပျုံနှံလျက်ရှိသောအေသွင်များတွင် အလုပ်လုပ်သော ဆရာဝန်၊ ဆရာမ၊ ဆေးဝန်ထမ်းများသည်လည်း ပုံမှန်ကာကွယ်ဆေးသောက်သုံးသင့်ပါသည်။

## DISEASE PREVENTION AND CONTROL

### 3. Dengue Fever

#### Causal organism

- Caused by dengue virus

#### Susceptible age

- Can occur at any age
- More common in children under 15 years of age
- The most common age is between 5 to 9 years of age

#### Mode of transmission

- Caused by hidden mosquito or striped mosquito
- Day-biting mosquito and usually live indoors
- Breed in clean water (water container, glazed container, earthen jar, water tank, small cups underneath the poles of cupboard, flower vase at altar, old tyres, old car batteries, used condensed milk tins, old cups, broken pots)
- Can be infected throughout the year but most common in rainy season

#### Clinical Features

- When the striped mosquito bites one child after another, the clinical features take place within two to seven days
- High fever and continuous fever
- Muscular and joint pain
- Abdominal discomfort and pain, coffee ground color vomiting and passing black stool

#### Sever Symptoms

- The child is lethargic or restless, profuse sweating within 3 – 5 days
- Epistaxis, gum bleeding, red spots on the skin. When severe symptoms are present, arrange for immediate referral to the nearest health center/ hospital or clinics. Also need to suggest the dengue suspected persons to go and take treatment at nearest health center/ hospital or clinics. If suspect dengue, give ORS. Don't give brown colored food and drinks such as coca cola, coffee, and analgesic drugs as well.



#### Disease prevention

- As dengue is transmitted through mosquito bite, mosquito control should be taken. Larva control is easier, more effective and less costly than the mosquito control.

## ၃။ သွေးလွန်တုပ်ကျွေးရောဂါ

ရောဂါဖြစ်စေသောပိုး

- သွေးလွန်တုပ်ကျွေးရောဂါသည် ဒိန်ဂီးပိုင်းရပ်စ်ကြောင့် ဖြစ်ပါသည်။

ရောဂါဖြစ်စေသောအသက်အရွယ်

- သွေးလွန်တုပ်ကျွေးရောဂါသည် အသက်ကြီးငယ်မရွေးဖြစ်တတ်ပါသည်။ (၁၅) နစ်အောက် ကလေးများတွင် အဖြစ်များသည်။ အဖြစ်အများဆုံး အသက်အရွယ်မှာ (၅)နှစ်မှ (၉) နစ်အတွင်း ဖြစ်သည်။

ရောဂါကူးစက်ပြန့်ပွားပုံ

- ရောဂါကူးစက်ပြန့်ပွားခြင်းမှာ ခြင်ကျားခေါ် ခြင်ပုန်းကိုက်ခြင်းကြောင့်ဖြစ်သည်။
- နေ့အချိန်ကိုက်သောခြင်ဖြစ်ပြီး၊ အိမ်တွင်းနားသည့်အလေ့အထူးပါသည်။
- ရေကြည်ရေသနနှင့်ပေါက်ပွားသည်။ (ရေစည်၊ စဉ်အိုး၊ မြေအိုး၊ ရေလောင်ကန်၊ ကြောင်အိမ် အောက်ခံခွက်၊ ဘုရားပန်းအိုး၊ နတ်အိုးနှင့် အိမ်ပြင်ရှိတာယာအဟောင်း၊ ဘတ္တရီအိုးအဟောင်း၊ နှီးခါးခွက်၊ ပလပ်စတစ်ဘူးခုံးခွက်ခုံး၊ အိုးခြောင်းပွဲ)
- တစ်နစ်ပတ်လုံး ရောဂါကူးစက်နိုင်သော်လည်း မိုးရာသီတွင်အများဆုံး ဖြစ်ပွားသည်။

ရောဂါသွေးပြင်လက္ခဏာများ

- ခြင်ကျားသည်ရောဂါဖြစ်ပွားနေသော ကလေးကိုကိုက်ပြီး အမြားကလေးတစ်ဦးကိုကိုက်ပါက (၂) ရက်မှ (၇) ရက် အတွင်း ရောဂါလက္ခဏာများ စတင်ဖြစ်ပေါ်လာသည်။
- အများကြီး၍ ရက်ဆက်များခြင်း၊
- ဓနာကိုယ်ကြောက်သားများ ကိုက်ခဲခြင်း၊ အဆစ်များနာကျင်ကိုက်ခဲခြင်း၊
- ပိုက်အောင့်ခြင်း၊ ပိုက်နာခြင်း၊ ကော်မီရောင်ပျိုးအန်ခြင်းနှင့် ဝမ်းအမည်းသွားခြင်း

ပြင်းထန်လက္ခဏာများ

- (၃) ရက်မှ (၅) ရက်အတွင်း ကလေးမှာမို့နဲ့ခြင်း (သို့မဟုတ်) ကက္ခာမပြီးရှိကျွော်ခြင်း၊ ချွေးစေးပြန်ခြင်း၊
- နာခေါင်းသွေးလုံးခြင်း၊ သွားဖုံးသွေးယိုခြင်း၊ အရောင့်ပေါ်တွင် အနီစက် ထွက်ခြင်း၊ ပြင်းထန်လက္ခဏာများ တွေ့ရှိက နီးစပ်ရာ ကျိန်းမာရေး ဌာန၊ ဆေးရုံး/ဆေးခန်းသို့ အမြှန်ဆုံး သွားရောက်ပြသကုသမ္မာ ခံယူရန် စီစဉ် ဆောင်ရွက်ပေးရပါမည်။ သွေးလွန်တုပ်ကျွေး သံသယဖြစ်သည့် လူနာများကိုလည်း ကျိန်းမာရေးဌာန၊ ဆေးရုံး/ဆေးခန်းများသို့သွားရောက်၍ ကုသမ္မာ ခံယူရန် တိုက်တွန်းရပါမည်။ သွေးလွန်တုပ်ကျွေးရောဂါ သံသယ ဖြစ်ပါက ခါတ်ဆားရည် တိုက်နိုင်ပါသည်။ ကော်မီ၊ ကိုကာကိုလာစသော အညီရောင်ရှိသည့် အရည်နှင့် အစားအစာများကို မတိုက်ကျွေးရပါ။ အကိုက်အခဲပျောက်ဆေးများ မတိုက်ရပါ။

ရောဂါနှုမ်နှင်းရေးလုပ်ငန်းများ

- သွေးလွန်တုပ်ကျွေးရောဂါသည် ခြင်မှတဆင့်ကူးစက်ရောဂါဖြစ်၍ ခြင်နှုမ်နှင်းရေးကို အမိုက်ထား ဆောင်ရွက် ရပါမည်။ ခြင်နှုမ်နှင်းခြင်းထက် ပိုးလောက်လန်းနှုမ်နှင်းခြင်းကို၍ လွယ်ကူထိရောက်ပြီး ကုန်ကျစရိတ် သက်သာပါသည်။

## DISEASE PREVENTION AND CONTROL

### Larva control

The following activities should be once a week as larva control. It is the most effective way of prevention.

- Cover – cover the water containers, water pots and tanks properly
- Discard – discard the water from the containers where larvae are present
- Remove – remove the larvae from the water containers
- Filter – the water from the water containers with larvae should be filtered to other containers
- Pour – pour down salt, engine oil, or diesel into the small cups underneath the poles of cupboard
- Use – use the mosquito net while children are sleeping during day time
- Exchange – exchange water from the containers where larvae are present
- Open – open the doors and windows to let the sun rays in during day time
- Bury – bury the waste materials around the house where mosquitoes can breed
- Keep clean – keep clean both outside and inside of the house
- Fumigation – support the fumigation team

### Mosquito control

- Fumigation with Malathion at the patient's house and nearby houses must be done to eliminate the striped mosquitoes carrying dengue virus.

### Protection against mosquito bite

- Sleep under mosquito net during daytime. If possible, use the ITN.
- Keep the children wear long sleeved shirts and trousers and apply mosquito repellants.
- Carry out the larva control activities once per week regularly. Smoke blowing and mosquito coils can cause the respiratory infections and should be avoided.

#### **The CHWs should do the following things related to dengue fever.**

- Self performing the larva control activities once a week, and let the community support you
- When children under 15 years of age are sick, or suspicious of dengue fever, suggest going to health center, and helping for referral (never try on traditional medicine, quack drugs and analgesics)
- Health education related to dengue fever

## ရောဂါများကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း

### ပိုးလောက်လန်းနှုမ်နှင့်ခြင်း

ပိုးလောက်လန်းနှုမ်နှင့်ခြင်းဖြစ်သော အောက်ပါလုပ်ငန်းများကို တစ်ပတ်လျှင် တစ်ကြိမ် ပုံမှန်လုပ်ဆောင်ရပါမည်။ ပိုးလောက်လန်းနှုမ်နှင့်ခြင်းသည် အထိရောက်ဆုံးသောရောဂါ ကာကွယ်နည်းလမ်းဖြစ်ပါသည်။

- ဖုံး - ရေစည်း ရေအိုး ရေခွက်များကို လုံခြုံစွာဖုံးအုပ်ထားပါ။
- သွန်း - ပိုးလောက်လန်းရှိသည့် အိုးခွက်များမှ ရေကို သွန်းပစ်ပါ။
- ခပ် - ရေစည်းရေအိုးများရှိ ပိုးလောက်လန်းများကို ခပ်ပစ်ပါ။
- စစ် - ပိုးလောက်လန်းရှိသည့် အိုးခွက်များမှ ရေကိုအေားရေခွက်ထဲသို့ စစ်ထည့်ပါ။
- လောင်း - ကြောင်းအိမ်အောက်ခံခွက်များအတွင်း ဆား၊ စက်ခံး၊ ဒီဇယ်ဆီ တစ်ခုခုလောင်းထည့်ပါ။
- ထောင်း - ကလေးများ နှုန်းလည်းအိမ်ချိန်တွင် ခြင်ထောင်ဖြင့် သိပ်ပါ။
- လဲ - ပိုးလောက်လန်းရှိသည့် အိုးခွက်များမှ ရေကိုအသစ်လဲပါ။
- ဖွင့် - အလင်းရောင်းဝင်ရန် အိမ်တံ့ခါး၊ ပြေတင်းပေါက်များကို နှုန်းချိန်ထားပါ။
- မြှေ့ပြု - အိမ်ပတ်လန်းကျင်ရှိ ခြင်ပေါက်နိုင်သည့် စွန်ပစ်ပစ္စည်းများကိုစုံပြု မြှေ့ပြုပစ်ပါ။
- ရှင်း - အိမ်တွင်းအိမ်ပြင် သန်ရှင်းစွာထားပါ။
- မူတ် - ဆေးဖြန်း ဆေးမူတ်အဖွဲ့ကို ကူညီပါ။

### ခြင်နှုမ်နှင့်ခြင်း

- သွေးလွှန်တုပ်ကွေးဖြစ်သော လူနာနေအိမ်နှင့် ပတ်ဝန်းကျင်ရှိ အိမ်များတွင်ရှိသော ရောဂါပိုး သယ်ဆောင်ထားသော ခြင်ကျားများသောစေရန် မာလာသီယွန်ပိုးသတ်ဆေးဖြင့် ဆေးမိုင်းမူတ်ခြင်းကို ပြုလုပ်ရပါမည်။

### ခြင်မကိုကိုအောင် ကာကွယ်ခြင်း

- နှုန်းချိန်လျှင် ခြင်ထောင်ဖြင့်အိမ်ပါ။ ဖြစ်နိုင်လျှင် ဆေးစိမ်ခြင်ထောင်အသုံးပြုပါ။
- ကလေးများကို အကျိုးအရည်၊ ဘောင်းသီရှည်၊ ပတ်ဝန်းကျင်တို့ပေးရန်၊ ခြင်မကိုကိုသောလူးဆေးများ အသုံးပြုနိုင်ပါသည်။
- ခြင်လောက်လန်း မပေါက်ဟွားစေရန် ဖုံး၊ သွန်း၊ လဲ၊ စစ် လုပ်ငန်းကို တစ်ပတ်လျှင်တစ်ကြိမ် နေအိမ်နှင့် ကော်များတွင် ပုံမှန်ဆောင်ရွက်ပါ။ မီးခုံမိုင်းမူတ်ခြင်း၊ ခြင်ဆေးခွေထွန်းခြင်းများသည် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများ ဖြစ်ဟွားနိုင်သဖြင့် ကြုံနည်းကို အသုံးမပြုသင့်ပါ။

**လူထုကျွန်းမာရေးလုပ်သားများသည် သွေးလွှန်တုပ်ကွေးရောဂါနှင့်ပတ်သက်၍  
အောက်ပါတို့ကို ဆောင်ရွက်ရမည်။**

- ပိုးလောက်လန်းနှုမ်နှင့်ရေးကို ပုံမှန် တစ်ပါတ်တစ်ကြိမ် ကိုယ်တိုင် ဆောင်ရွက်ခြင်း၊ ပြည်သူလူထုအား ပူးပေါင်း ဆောင်ရွက်စေခြင်း၊
- (၁၅) နှစ်အောက် ကလေးများ ဖျားလျှင်၊ သွေးလွှန်တုပ်ကွေး သံသယဖြစ်လျှင် ဆေးရုံး၊ ဆေးခန်းသွားရန် တိုက်တွန်းခြင်း၊ စီစဉ်ဆောင်ရွက်ပေးခြင်း၊ (ဆေးမြို့းတို့၊ မြန်မာဆေး၊ အကိုက်အခဲပျောက်ဆေးများ လုံး၊ မတိုက်ပါနှင့်)
- သွေးလွှန်တုပ်ကွေးရောဂါနှင့် ပတ်သက်၍ ကျွန်းမာရေးပညာပေးခြင်း

## DISEASE PREVENTION AND CONTROL

### 4. Japanese Encephalitis (JE)

- Caused by JE virus
- Transmitted through the mosquito bite from the infected animals (e.g. pig, horse, etc.)
- No human to human transmission
- Can occur at any age, especially in middle and old age
- Can die within a few days of infection

#### Mode of transmission

- Transmitted through Culex mosquito bite
- JE usually takes place in livelihood animals such as horse, pig, duck, and geese, then mosquito carry this virus to the human from infected animals

#### Clinical features

- High fever, can be until 104° F
- Photophobia or unable to see light
- Severe headache
- Neck stiffness
- Convulsions
- Hallucinations
- Unconsciousness
- If the disease is serious, high fever and paralysis of the limbs and brain damage can follow.

#### Treatment and disease prevention

- When JE is suspected in some people, encourage to go to the nearest hospital at once.
- Report immediately to the health staff about such patients
- Make inquiries at each household in your village whether such patients are present.
- Help the health staff doing the disease control activities.

#### Disease prevention and health education

- Mosquito control
- Enforcing usage of ITNs
- Environmental sanitation activities
- Health education

#### The CHWs should do the following related to Japanese Encephalitis.

- Health education for environmental sanitation, mosquito control and use of ITNs
- To immediately report when pigs and horses are sick, die of abortion
- Referral of suspicious patients to hospitals and inform to health centers
- Disease surveillance
- Detection of new cases

## ၄။ ဂျပန်းနှောက်ရောင်ရောဂါ

- ဂျပန်းနှောက်ရောင်ရောဂါသည် ဂျပန်းနှောက်ရောင် ပိုင်းပေါင်းပိုးကြောင့်ဖြစ်သည်။
- တိရစ္ဆာန်များ (ဥပမာ - ဝက်၊ မြင်း စသည်များ)မှ ရောဂါသည် ခြင်ကိုက်ခြင်းဖြင့် လူသို့ကူးစက်သည်။
- ရောဂါဖြစ်သော လူမှုလူသို့ မကူးစက်ပါ။
- ဂျပန်းနှောက်ရောင်ရောဂါသည် အသက်အရွယ်မရွေး ဖြစ်နိုင်သည်။
- အထူးသဖြင့် လူလတ်နှင့် လူကြီးပိုင်း၌ အဖြစ်များသည့် ရောဂါဖြစ်ပြီး ရက်အနည်းငယ်အတွင်း သေဆုံးသွား နိုင်သည်။

### ရောဂါကူးစက်ပြန့်ပွားပုံ

- ဂျပန်းနှောက်ရောင်ရောဂါ ကူးစက်ရခြင်းမှာ ခြင်တစ်ပျီး(ကျူးလက်စဲခြင်)ကိုက်ခြင်းကြောင့်ဖြစ်သည်။
- ဂျပန်းနှောက်ရောင်ရောဂါသည် မြင်း ဝက်၊ ဘဲ၊ ငန်းစသော အိမ်မွေး တိရစ္ဆာန်များတွင် ဖြစ်ပွားလေ့ ရှိပြီး ငွေးရောဂါ ဖြစ်ပွားနေသော တိရစ္ဆာန်များမှ ရောဂါပိုးကို လူသို့ခြင်က သယ်ဆောင်ပေးနိုင်သည်။

### ရောဂါသွင်ပြင်လကွဏာများ

- အပြင်းဖျားခြင်း၊ အဖျား ၁၀၄ ဒီဂရီအရင်ဟိုက်အထိ ရှိနိုင်သည်။
- အလင်းရောင်ကို မကြည့်နိုင်ခြင်း၊
- ခေါင်းအလွန်ကိုက်ခြင်း၊
- ဂက်တောင့်တင်းခြင်း၊
- တက်ခြင်း၊
- ကယောင်ကတမ်းဖြစ်ခြင်း၊
- သတိမှေ့ခြင်း၊
- ရောဂါအလွန်ဆိုးပါက အဖျားအလွန်ကြီးပြီးနှောက် ခြေလက်များလေဖြတ်ခြင်း၊ ဦးနှောက်ပျက်ခြင်း ဖြစ်နိုင်သည်။

### ကုသခြင်းနှင့် ကာကွယ်နှုမ်နှင့်ခြင်းများ

- ဂျပန်းနှောက်ရောင်ရောဂါပုံ မသက်ဖွယ်လူနာများကို တွေ့ရှိပါက နီးရာဆေးရုံသို့ အမြန်သွားရောက် ပြုသရန် တိုက်တွန်းပါ။
- ထိုကဲ့သို့ လူနာများရှုပြကြောင်းကို ကျိုးမာရေးဗန်ထမ်းများထံ ချက်ချင်းအကြောင်းကြားပါ။
- မိမိရွှေတွင် ထိုရောဂါဖြစ်ပွားသူ အခြားလူနာများ ရှိ/မရှိကို တစ်အိမ်တက်ဆင်း လိုက်လုပ်စမ်းပါ။
- ရောဂါနှုမ်နှင့်ရေးလုပ်ငန်းကို ကျိုးမာရေးဗန်ထမ်းများက ဆောင်ရွက်သည့်အပါ အကူအညီပေးပါ။

### ရောဂါကြိုတင်ကာကွယ်ခြင်းနှင့် ပညာပေးခြင်း

- ခြင်နှုမ်နှင့်ရေးဆောင်ရွက်ခြင်း၊
- ဆေးစိမ်ခြင်တောင်များသုံးစွဲစေခြင်း၊
- ပတ်ဝန်းကျင်သန်ရှင်းရေးဆောင်ရွက်ခြင်း၊
- ကျိုးမာရေးပညာပေးခြင်း၊


**လူထုကျိုးမာရေး လုပ်သားများသည် ဂျပန်းနှောက်ရောင်ရောဂါနှင့် ပတ်သက်၍  
အောက်ပါတို့ကို ဆောင်ရွက်ပေးရမည်။**

- ပတ်ဝန်းကျင် သန်ရှင်းရေး ဆောင်ရွက်ရန်၊ ခြင်နှုမ်နှင့်ရေး ဆောင်ရွက်ရန်နှင့် ဆေးစိမ်ခြင်တောင် သုံးစွဲရန် ပညာပေးခြင်း၊
- ဝက်းများ ရောဂါဖြစ်လျှင်၊ သားလျှော့၍ သေဆုံးလျှင် ချက်ချင်း တိုင်ကြားခြင်း၊
- သံသယလူနာအား ဆေးရုံသို့ ညွှန်းပို့ခြင်းနှင့် ကျိုးမာရေးဌာနများသို့ တိုင်ကြားခြင်း၊
- ရောဂါတောင့်ကြပ်တောက်လုမ်းခြင်း၊
- လူနာသစ်ရှာဖွေခြင်း။

## DISEASE PREVENTION AND CONTROL

### 5. Filariasis

There are over 80 countries in the world where filariasis is common and Myanmar is one of them. Filariasis is rooted and transmitted in all states and division except Shan, Kayah and Chin State. Filariasis is mostly found in Magwe, Mandalay, Sagaing Divisions, and Rakhine State.



#### Mode of transmission

- Through *Culex* mosquito bite that carries the disease causing parasite
- Is a kind of disease caused by filarial worm

#### Clinical Features

No symptoms until six months to one year after being infected.

When symptoms appear, they are like the following:

- Fever with chills and rigors (not the fever with regular rise)
- Skin rashes – rashes on the skin with itchiness
- Chronic cough without sputum expectoration, breathlessness like in asthma
- Lymph nodes swelling
- hyper- and hypopigmented macules (in some locations, called as spider bite) at some places on the human body, there is redness, swelling, hotness, severe irresistible pain, high fever at that time
- In males, scrotal edema (in the community, people call ball pain)
- Passage of cloudy milk-like urine may denote chyluria
- Gradual enlargement of one or both sides of legs and arms
- Due to lymph nodes disorder (not due to obstruction), there will be collection of lymph under the skin (lymphatic edema), then abrasion and wounds lead to skin thickening and get elephantiasis
- Hydrocele formation (In community, also called water ball or big motta)



#### Disease prevention

- The mosquito causing filariasis is breeding in dirty and longstanding waters, land fill in water retaining areas like small ponds, free water flow in the drainage system, covering the pit latrine
- Using mosquito net while sleeping at any time, at any place as this disease is transmitted through mosquito bite
- Refer the victim to the nearest health center when any of above mentioned symptoms are found in the community

## ၅။ ဆင်ခြေထောက်ရောဂါ

ကမ္မာပေါ်တွင် ဆင်ခြေထောက်ရောဂါ အမြစ်တွယ်လျက်ရှိသော နိုင်ငံပေါင်း (၈၀) ကျော်ရှိရာ မြန်မာနိုင်ငံသည်လည်း တစ်စုအပါအက်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၌ ရှင်းပြည်နယ်၊ ကယားပြည်နယ်နှင့် ရှင်းပြည်နယ်များမှလွှဲ၍ ကျွန်းပြည်နယ်/တိုင်းဒေသးလုံးတွင် ဆင်ခြေထောက်ရောဂါအမြစ်တွယ်မှုရှိပြီး ကူးစက်မှုလည်းရှိပါသည်။ ရောဂါပိုးတွေနှင့် အများလုံးသော ပြည်နယ်/တိုင်းများမှာ မကွေးတိုင်း၊ မွန်လေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရရှိပြည်နယ်တို့ဖြစ်ပါသည်။

### ရောဂါကူးစက်ပြန်များပုံ

- ဆင်ခြေထောက်ရောဂါ ဖြစ်စေသောပိုးကို သယ်ဆောင်ထားသော ကျူးလက်ခြင်းများ ကိုကိုခြင်းကြောင့် ဖြစ်ပါသည်။
- ငြင်းပိုးသည် သန်ကောင်အမျိုးအစားရောဂါပိုးဖြစ်ပါသည်။

### ရောဂါသွင်ပြင်လကွဏာများ

ရောဂါသည် ကူးစက်ခံရပြီးနောက် (၆) လမှ တစ်နှစ်ခန့် ကြာသည်အထိ မည်သည့်ရောဂါလကွဏာများ မပြားလုပ်ရှိနေတတ်ပါသည်။ ရောဂါလကွဏာများရှိလာပါက အောက်ပါအတိုင်း တွေ့ရှိနိုင်ပါသည်။

- ချမ်းတုန်းရှု ဖျားခြင်း - (အချိန်မှန် ဖျားခြင်းမျိုး မဟုတ်ပါ)
- အင်ပြင်ထွက်ခြင်း - ယားယံးရှု ခန္ဓာကိုယ်တွင် အဖွားအပိန်များ ထွက်လာခြင်း၊
- ရက်တာရည်ရောင်းဆိုးခြင်း၊ ရောင်းဆိုးသည့်အခါးသလိပ်မပါဘဲ အခြောက်တိုက်ဆိုးခြင်း၊ ပန်းနာရင်ကြပ်ကဲ့သို့ ရင်ကြပ်ရှု မောခြင်း၊
- သားနံရည်အကျိတ်များ ရောင်ရမ်းခြင်း၊
- သွေးမှုလေမှုပ်ထခြင်း(အချို့အစားတွင် ပင်ကူရပ်ခြင်းဟုခေါ်သည်) ခန္ဓာကိုယ်တစ်နေရာတွင် နှိမ်ရောင်ရမ်းရှု မူခြင်း၊ အထိမာခံနိုင်အောင်နာခြင်း၊ ယင်းအချိန်တွင်အဖျားတက်ခြင်း၊
- အမျိုးသားများတွင် ပေးစွေ့ရောင်ခြင်း၊ (အရပ်ထဲတွင် ဘေးအောင် သည်ဟု ပြောသည်)
- နိုးရည်ကဲ့သို့ ဆီးအရောင်နောက်နောက်သွားခြင်း၊
- ခြေး (သို့) လက်တစ်ဘက်တည်းဖြစ်စေ၊ နှစ်ဘက်စလုံးဖြစ်စေ တဖြည့်းဖြည့်းကြီးလာခြင်း၊
- သားနံရည်ကြားများ ပျက်စီးမှုကြောင့် (ပိတ်ဆိုရှုမဟုတ်ပါ) အရောင်းအောင်တွင် သားနံရည်များ စုလာကာ အရောင်း ပွန်းခြင်း၊ အနာဖြစ်ခြင်းတို့ကြောင့် အမာရွတ်ဖြစ်ပြီး အရောင်း ထူလာရှု ဆင်ခြေထောက်ကဲ့သို့ ဖြစ်သွားခြင်း၊
- မှတ္တာကြီးခြင်း (အရပ်ထဲတွင် ရေမှတ္တာဟုခေါ်သည်) (ဟိုက်ဒရိုဆီးဟု လည်း ခေါ်သည်)



### ရောဂါကာကွယ်ရေး

- ဆင်ခြေထောက်ရောဂါ ကူးစက်စေသော ခြင်သည် ရေပုပ်ရော်းများတွင် ပေါက်သောကြောင့် မိမိပတ်ဝန်းကျင်တွင် ရေညွှန်ရေပုပ်များမစုစုပေါ်ရန် ရေ့ဖွှေ့ရေအိုင်များကိုမြေပို့ခြင်း၊ မြောင်းများ ရေ့ဆီးရေလာ ကောင်းအောင်ဆောင်ရွက်ခြင်း၊ အိမ်သာကျင်းများကို စနစ်တကျဖူးအုပ်ခြင်းတို့ ဆောင်ရွက်ကြရန်၊
- ယင်းရောဂါသည် ခြင်ကိုက်ရှု ကူးစက်သောကြောင့် ဘယ်အချိန်အိပ်အိပ်၊ ဘယ်နေရာ အိပ်အိပ် ခြင်ထောင်ထောင်အိပ်ရန်၊
- ပြည်သူလူထုအတွင်း အထက်ဖော်ပြပါရောဂါလကွဏာ တစ်ခုခုတွေ့ရှုပါက နှီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက်ပြသရန်၊

## DISEASE PREVENTION AND CONTROL

### **The CHWs need to do the following activities concerning the lymphatic filariasis.**

- Community health education about causes, prevention ways of lymphatic filariasis
- Help the mass drug administration team in every household visit to administer antifilarial drugs during the mass drug distribution campaign in some townships at some states/divisions to eliminate filariasis
- Organize the community to take antifilarial drugs in front of the drug distribution team at the time of mass drug administration (during the time of mass drug administration, read the pamphlets out distributed from the team)

## Animal borne diseases

1. Plague
2. Anthrax
3. Bird flu
4. Pandemic Influenza

### **1. Plague**

The plague bacteria enter the human body and due to their attack, the lymph node swelling, high fever and pneumonia take place. There are three types of plague. They are

1. The bubonic plague (lymph nodes especially the inguinal and axillary, and high fever)
2. The pneumonic plague (high fever and pneumonia)
3. The hemorrhagic plague (high fever and sudden death)

**Causal organism** – the bacteria causing plague

### **Mode of transmission**

1. The plague bacteria in the blood of the rat infected with plague.
2. When the rat flea bites the infected rat, the bacteria enter the body of rat flea.
3. When the rat flea bites the human, the plague disease takes place.

### **Clinical features**

- Feeling uneasy, high fever at the beginning
- Lymph nodes swelling
- Shock, convulsions
- Unconsciousness
- If anyone with above symptoms is found, immediately inform the nearest health staff or health center.

လူထုကျိုးမာရေးလုပ်သားများသည် ဆင်ခြေထောက်ရောဂါနှင့် ပတ်သက်၍  
အောက်ပါတို့ကို ဆောင်ရွက်ပေးရမည်။

- ဆင်ခြေထောက်ရောဂါဖြစ်ပွားသည့် အကြောင်းရင်းများ၊ ကာကွယ်ရေးနည်းလမ်းများကို ပြည်သူ လူထုအား ပညာပေးရန်၊
- ဆင်ခြေထောက်ရောဂါ ကုန်းပေးပေးအတွက် အချို့သောပြည်နယ်/တိုင်းများရှိ မြို့နယ်များတွင် လူကုန် ဆေးကျွေးခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိရာ မိမိကိုယ်တိုင် ကျိုးမာရေးဝန်ထမ်းများနှင့် ပူးပေါင်း၍ တစ်အိမ်တက် တစ်အိမ်ဆင်း ဆေးတိုက်ကျွေးပေးရန်၊
- ဆေးတိုက်ကျွေးသည့်အချိန်တွင် ပြည်သူလူလုပ်အား ဆေးတိုက်အဖွဲ့ရှေ့မောက်၌ ဆေးသောက်ရေး အတွက် စည်းရုံးသိမ်းသွင်းရန်၊ (ဆေးတိုက်ကာလတွင် ဆေးတိုက်အဖွဲ့အတွက် ဖြန့်ပေါ်မည့် လက်ကမ်း စာစောင်ကို ကြည့်၍ ပြောပြုရပါမည်။)

### တိရိစ္ဆာန်မှတဆင့် ကူးစက်တတ်သော ရောဂါများ

- ပလိုပ်ရောဂါ
- ဒေါင့်သန်းရောဂါ
- ကြိုက်ငါ်တုပ်ကွေးရောဂါ
- ကွဲမွှေ့လူတုပ်ကွေးရောဂါ

### I။ ပလိုပ်ရောဂါ

ပလိုပ်ရောဂါဆိုသည်မှာ ပလိုပ်ရောဂါပိုးများသည် လူခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာကာ ငြင်း၏ တိုက်ခိုက်မှုပြုကြောင့် အကျိုတ်များရောင်ရမ်းခြင်း၊ အပြင်းများခြင်းနှင့် အဆုတ်ရောင်ခြင်းများဖြစ်သောရောဂါကို ဆိုလိုသည်။ ပလိုပ်ရောဂါတွင် (၃) မျိုး ရှုပါသည်။ ငြင်းတို့မှာ -

- အကျိုတ်ပလိတ် (အကျိုတ်များ၊ အထူးသဖြင့် ပေါင်ခြံကျိုတ်၊ ရှိုင်းကျိုတ်များရောင်ရမ်း၍ အပြင်းများခြင်း)
- အဆုတ်ပလိပ် (အဆုတ်ရောင်၍ အပြင်းများခြင်း)
- သွေးပလိပ် (အပြင်းများခြင်း၊ ချက်ချင်းသေခြင်း)

ရောဂါဖြစ်စေသောပိုး - ပလိုပ်ရောဂါဖြစ်စေသော ဘက်တီးရီးယားပိုး

ရောဂါကူးစက်ပြန်မှုးပုံ


- ပလိုပ်ရောဂါပိုးသည် ပလိုပ်ရောဂါဖြစ်နေသော ကြွောက်သွေးထဲတွင် ရှိသည်။
- ကြွောက်လေးသည် ရောဂါဖြစ်နေသောကြွောက်ကို ကိုက်သောအပါ ပလိုပ်ရောဂါပိုးများ ကြွောက်လေးခန္ဓာကိုယ်ထဲသို့ ရောက်သွားသည်။
- ရောဂါပိုးရှိနေသော ကြွောက်လေးသည် လူကိုကိုက်သောအပါ ပလိုပ်ရောဂါဖြစ်လာသည်။

ရောဂါသွင်ပြင်လကွဏာများ


- ရောဂါပျိုးချိန်၌ မအော်မသာဖြစ်ခြင်း၊ အပြင်းများခြင်း၊
- အကျိုတ်များရောင်ရမ်းခြင်း၊
- သွေးလန်းခြင်း၊ တက်ခြင်း၊
- သတိမေ့မြောခြင်း၊
- အထက်ပါရောဂါလကွဏာရှိသူကို တွေ့ရှုပါက နီးရာကျိုးမာရေးဝန်ထမ်း/ဌာနသို့ ချက်ချင်း အကြောင်းကြား ပါ။

## DISEASE PREVENTION AND CONTROL

### Plague Transmission



ပလိပ်ရောဂါ ကူးစက်ပုံ၊ နှံပုံ



## DISEASE PREVENTION AND CONTROL

### Disease prevention

#### Before infection

- Proper disposal of left-over food
- Proper storage of food to stop rat entry
- Eliminate rats through various means

#### Disease management

- Investigation whether there is rat fall in community
- If there is rat fall, immediate report to health center
- If there is dead rat or rat fall, handle in gloves, put it into plastic bag, keep air tight and send to laboratory through health center
- Burn off dead rats

#### Prevention of disease spread

- Searching for new cases
- Immediately report to the health center when there is rat fall or patient with fever and lymph nodes is found in community
- Arrange the patient to consult with health worker or staff
- Chemoprophylaxis to the family members of the patient according to guidelines of health center in order to avoid disease occurrence or spread
- Isolation of the patient
- Community health education, community sanitation activities

### Rat Fall

- Rat fall means a lot of rats are found dead in one house or more than one house with many dead rats is present without any use of insecticide poisoning upon rats

### Rat Control

- During the period of rat fall or high plague suspicion, rat control should not be done as rat flea can escape from dead rat, leading to disease spread. Environmental and bazaar sanitation should be carried out.
- Rat control activities should be carried out in the absence of rat fall or plague.

#### **The CHWs should do the following related to Plague.**

- Immediate report to the health center when there is rat fall
- Immediately burn off the dead rat
- Immediately report to the health center when there is rat fall,
- Environmental sanitation and health education

# ရောဂါများကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း

## ရောဂါကာကွယ်ခြင်း

### ၁။ ရောဂါမဖြစ်မီ ကာကွယ်ခြင်း

- တွက်များကို စနစ်တကျ စွန်ပစ်ခြင်း
- အစားအသများကို ကြွက်မပင်နိုင်အောင် စနစ်တကျ သို့လောင်ထားခြင်း
- ကြွက်များကို နည်းအမျိုးမျိုးဖြင့် သုတေသနခြင်း

### ၂။ ရောဂါထိန်းသိမ်းရေးအဆင့်

- ရပ်စွာ့ ကြွက်ကျခြင်း ရှိ မရှိ စုစုပေါင်းခြင်း
- ရှိခဲ့လျှင် ကျန်းမာရေးဌာနသို့ ချက်ချင်းအကြောင်းကြားခြင်း
- ကြွက်သေရှိလျှင် ကြွက်ကျလျှင် ပလိပ်ရောဂါ ဟုတ်-မဟုတ်သိရှိစေရန် လက်အိတ်ဖြင့် ကိုင်တွယ်၍ ပလပ် စတစ်အိတ်ထဲထည့်ပြီးအလုပ်တိကာ ကျန်းမာရေးဌာနမှတ်ဆင့် ပါတ်ခွဲခန်းသို့ ပေးပို့ခြင်း
- ကြွက်သေများကို ဖီးရှုံးဖျက်ဆီးခြင်း

### ၃။ ရောဂါပြန်ပွားမှု မရှိအောင် ကာကွယ်ခြင်း

- လူနာသစ်ရာဖွေခြင်း
- ရပ်စွာ့တွင် ကြွက်ကျခြင်းနှင့် အကျိတ်ရောင်၍ ဖားသောလူနာတွေအဲလျှင် ကျန်းမာရေးဌာနသို့ ချက်ချင်း အကြောင်းကြားခြင်း
- လူနာကို ကျန်းမာရေးပန်ထမ်းနှင့် ပြုသခြင်း
- လူနာနှင့်အတူနေ မိသားစုအား ရောဂါမဖြစ်ပွားအောင်၊ မကူးစက်အောင် ကျန်းမာရေးဌာနမှ ညွှန်ကြားသည့် ဆေးများ တိုက်ကျွေးပေးခြင်း
- လူနာကို သီးခြားထားရှိခြင်း
- လူထုအား ကျန်းမာရေးအသိပညာပေးခြင်း၊ ရပ်စွာသန့်ရှင်းရေးလုပ်ငန်းများကို ပြုလုပ်ခြင်း

## ကြွက်ကျခြင်း

- ကြွက်ကျခြင်းဆိုသည်မှာ ကြွက်သတ်ဆေးသုံးစွဲမှု အလျင်မရှိဘဲလျက် တစ်အမိတ်တွင် ကြွက်များစွာ ကျခြင်း၊ ကြွက်ကျသော အိမ်များ တစ်အမိတ်ကိုပို့ခြင်းကို ဆိုလိုသည်။

## ကြွက်နှိမ်နှင့်ခြင်း

- ကြွက်ကျခြင်းများ ဖြစ်ပွားနေရှိနိုင်တွင် ကြွက်ပလိပ်ရောဂါ သံသယဖြစ်နေရှိနိုင်တွင် ကြွက်နှိမ်နှင့်ရေးကို မလုပ်သုပ္ပါ။ ကြွက်သေမှ ကြွက်လေးများ လွတ်ထွက်ပြီး ရောဂါပြန်နှုန်းစက်နိုင်ခြေ ရှိသောကြောင့်ဖြစ်ပါသည်။ ပတ်ဝန်းကျင် သန့်ရှင်း၊ ရေးသန့်ရှင်းရေးတို့ကို ဆောင်ရွက်ရမည်။
- ကြွက်ကျခြင်းမရှိသော ရောဂါမရှိသော အချိန်များတွင်မှ ကြွက်နှိမ်နှင့်ရေးကို ဆောင်ရွက်နိုင်သည်။


လူထုကျန်းမာရေး လုပ်သားများသည် ပလိပ်ရောဂါနှင့် ပတ်သက်၍  
အောက်ပါ တို့ကို ဆောင်ရွက်ပေးရမည်။

- ကြွက်ကျလျှင် ကျန်းမာရေးဌာနသို့ ချက်ချင်းအကြောင်းကြားရန်၊
- ကြွက်သေကို ချက်ချင်းပီးရှုံးရန်
- ကြွက်ကျပြီး အကျိတ်ရောင်များသော လူနာရှိလျှင် ကျန်းမာရေးဌာနသို့ ချက်ချင်းအကြောင်းကြားရန်၊
- ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ကျန်းမာရေးပညာပေးဆောင်ရွက်ရန်

# DISEASE PREVENTION AND CONTROL

## 2. Anthrax

Anthrax can be transmitted to human through direct contact with infected buffalo, cow, goat, sheep and pig, etc, or eating meat of infected animal. Air-borne transmission through respiratory tract can be found in livestock.



### Clinical Features

#### 1. Cutaneous Anthrax

There is evidence related to contact with animals such as buffalo, cow, goat, sheep, and pig, working at livestock. Starts as skin lesion and change into boil-like lesion after one to six days, and form an ulcer with a black center. Swelling is found around the skin lesion.

#### 2. Gastrointestinal Anthrax

Nausea, vomiting, loss of appetite and fever follows

#### 3. Pulmonary Anthrax

Initial symptoms of severe pneumonia are found and high fever, fatigue and difficulty in breathing

#### 4. Anthrax causing meningitis

- Sudden high fever, loss of consciousness, convulsions and signs of meningism are found.

### The CHWs should do the following related to Anthrax.

- Regular immunization to the cattle in live stock (in coordination with Animal Husbandry and Veterinary Department)
- Avoid eating or selling meat of infected dead animal
- Bury the dead bodies of infected cattle (handling in gloves and proper hand washing with soap)
- Immediately report to the Veterinary center and local authorities when cattle die of disease.


## ၂။ အောင့်သန်းရောဂါ

အောင့်သန်းရောဂါသည် ရောဂါရှိသော ကွဲ့ စွား၊ ဆိတ်၊ သိုး၊ ငက်အစရှိသော တိရ္ပ္ပါန်တို့နှင့် တိုက်ရိုက် တွေထိ ရှုံးသော်လည်းကောင်း၊ ရောဂါဖြစ်သောတိရ္ပ္ပါန်အသား စားသုံးမိုးရှုံးသော်လည်းကောင်း လူကိုကူးစက်နိုင်သည်။ လေထဲမှ အသက်ရှုလမ်းကြောင်းအတွင်း ကုံးစက်နိုင်မှုကို မွေးမြှုပ်နှံလုပ်ငန်းစွင်တွင် တွေ့ရှိနိုင်သည်။

### ရောဂါသွင်ပြင်လက္ခဏာများ

#### ၁။ အရော်ပြားအောင့်သန်းရောဂါ

ကွဲ့ စွား၊ ဆိတ်၊ သိုး၊ ငက်အစရှိသော တိရ္ပ္ပါန်တို့နှင့် ထိတွေ့ခြင်း၊ မွေးမြှုပ်နှံလုပ်ကိုင်ခြင်းစသော အချက်အလက် အထောက်အထားများ ရှိတတ်သည်။ အရော်ပြားတွင် အနာ စတင်ဖြစ်ပေါ်ကာ (၁) ရက်မှ (၆) ရက် ခန့် အကြာတွင် အရည်ကြည်ဖို့ကြီးဖြစ်လာပြီးငြင်းအဖွဲ့အလယ်မျက်နှာပြင် ချိုင့်ကာ မဲနက်သော အရောင် ဖြစ်ပေါ်လာသည်။ အနာ၏သန်းကျင်တွင် အရည်တင်း ရောင်ရမ်းခြင်းကို တွေ့ရတတ်သည်။



Cutaneous anthrax  
skin infection

#### ၂။ အစာလမ်းကြောင်း အောင့်သန်းရောဂါ

ပျို့ခြင်း၊ အန်ခြင်း၊ အတားပျက်ခြင်းတို့ဖြစ်ကာ အဖျားဝင်လာတတ်သည်။

#### ၃။ အဆုတ်အောင့်သန်းရောဂါ

ပြင်းထန်အဆုတ်ရောင်ရောဂါ၏ ကနိုးလက္ခဏာများကို တွေ့ရပြီးနောက် အပြင်းဖျားခြင်း၊ မောပန်းခြင်းနှင့် အသက်ရှုပြင်ခြင်းတို့ကို တွေ့ရသည်။

#### ၄။ ဦးနောက်အမြှုံးရောင် အောင့်သန်းရောဂါ

ရှုတ်တရက်အပြင်းဖျားပြီး သတိလစ်ခြင်း၊ တက်ခြင်းနှင့် ဦးနောက်အမြှုံးရောင် လက္ခဏာများကို တွေ့ရသည်။

**လူထုကျိုးမာရေး လုပ်သားများသည် အောင့်သန်းရောဂါနှင့် ပတ်သက်၍  
အောက်ပါတို့ကို ဆောင်ရွက်ပေးရမည်။**

- မွေးမြှုပ်သားသော ကွဲ့စွားများကို ပုံမှန်ကာကွယ်ဆေးထိုးရန် (တိရ္ပ္ပါန်မွေးမြှုပ်နှင့် ကုသရေးဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်ရန်)
- ရောဂါဖြင့်သေဆုံးသောကွဲ့စွားများအသားကို ရောင်းဝယ်ခြင်း၊ စားသောက်ခြင်း မပြုစေရန်။
- ရောဂါဖြင့် ကွဲ့စွားများသေဆုံးပါက မြော်ပြုပစ်ရန် (လက်အိတ်သုံး ကိုင်တွယ်ရန်နှင့် ပြီးလျှင် လက်ကို ဆပ်ပြာနှင့် စင်ကြယ်အောင်ဆေးရန်)
- ကွဲ့စွားများ ရောဂါကြောင့်သေဆုံးလျှင် တိရ္ပ္ပါန်ဆေးကုံးနှင့် အသေဆိပ်ရာ အာကာပိုင်များသို့ အမြန်ဆုံးအကြောင်းကြားရန်

## DISEASE PREVENTION AND CONTROL

### 3. Avian Influenza

- Highly infectious viral disease in wild birds, chicken, duck, geese, pigeon, quail, including the livelihoods birds and chicken
- Infected birds become sick and die very quickly

#### Causal organism

- H5N1 virus causing avian flu

#### Mode of transmission

- By touching infected chicken and birds and taking care of infected patients

#### Clinical features

- Fever
- Cough
- Difficult to breathe, unable to breathe
- Contact with infected birds or chicken or products of them within 11 days before those symptoms

#### Disease prevention and control

- Health education
- Immediate reporting when disease takes place (suspicious of the disease)
- Immediate referral of ill cases related to the dead chickens/ birds, suspicious cases to the hospital
- Isolation of suspicious patient in a good ventilated room
- Assign the specific patient attendant and prepare him for disease prevention measures (using masks, gloves, hand washing)
- Finding new cases in the community or village with infected coop, in the patient's environment, if necessary drug administration

#### CHWs should do the following related to the avian flu.

- Health education upon disease prevention and control measures to the owners of household coop and chicken farm owners
- As soon as when receive information about dead chickens or bird flu is suspected, immediate reporting to Ministry of Livelihood and management, related health departments and authorities concerned
- While handling the dead chickens and birds, wearing personal protective equipments in complete set
- After death of birds and chickens, when people get sick, suffer from influenza symptoms, severe pneumonia, reporting to the relevant health departments
- Help in referral of patients to hospital.

## ၃။ ကြက်၊ ငှက်တုပ်ကျွေးရောဂါ

- ကြက်ငှက်တုပ်ကျွေးရောဂါဆိုသည်မှာ ငှက်ရိုင်းနှင့် ကြက်၊ ဘဲ၊ ငန်း၊ ခါ၊ ငံး အပါအဝင် အိမ်မွေးကြက်ငှက်များ တွင် ဖြစ်တတ်သော ကူးစက်မြန်စိုင်းရပ်စီရောဂါဖြစ်ပါသည်။
- ငိုးရောဂါ ကူးစက်ခံရသော ကြက်ငှက်များသည် ဖားနာပြီး အမြန်သေဆုံးနိုင်ပါသည်။

ရောဂါဖြစ်စေသောပိုး

- ကြက်ငှက်တုပ်ကျွေးဖြစ်စေသော H5N1 ပိုင်းရပ်စိုး

ရောဂါကူးစက်ပြန့်ပွားပုံ

- ရောဂါဖြစ်ပွားနေသော ကြက်၊ ငှက်နှင့် ထိတွေ့မှုနှင့်သော်လည်းကောင်း၊ ရောဂါရှိသော လူနာများအား ပြုစုစွမ်းမှသော်လည်းကောင်း ကူးစက်နိုင်သည်။

ရောဂါသွင်ပြင်လက္ခဏာများ

- ဖားခြင်း၊
- ချောင်းဆိုခြင်း၊
- အသက်ရှုပေါ်ခြင်း၊ အသက်ရှုကြပ်ခြင်း၊
- ငိုးရောဂါလက္ခဏာများမပြီ (၁၁) ရက်အတွင်း ရောဂါရှိသော ကြက်၊ ငှက် သို့မဟုတ် ကြက်၊ ငှက် ထွက်ပစ္စည်းများနှင့် ထိတွေ့ခဲ့ခြင်း၊

ရောဂါကာကွယ်နိုမ်နှင့်ရေးလုပ်ငန်းများ

- ကျွန်းမာရေးပညာပေးခြင်း၊
- ရောဂါဖြစ်လှုပ် (သံသယဖြစ်လှုပ်) ချက်ချင်းသတင်းပေးပို့ခြင်း၊
- ကြက်ငှက်များ သေဆုံးခြင်းနှင့် စက်စပ်သော ဖားနာလူနာများ၊ သံသယလူနာများအား ဆေးရုံသို့ ချက်ချင်းလွှာပို့ခြင်း၊
- သံသယရှိ လူနာကို လေယင်လေထွက်ကောင်းသောအခန်းတွင် သီးသန့်ခွဲထားခြင်း၊
- လူနာပြုစုသူကို သီးသန့်သတ်မှတ်ထားပြီး ငိုးကိုယ်တိုင်လည်း ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ခြင်း (နာခေါင်းစည်း၊ လက်အိတ် စသည်တို့ အသုံးပြုခြင်း၊ လက်ဆေးခြင်း)
- ရောဂါဖြစ်ပွားသည့် ကြက်မြှုပြုသော ရပ်ကွက်ကျေးရွာတွင်လည်းကောင်း၊ လူနာများနှင့် ပတ်ပန်းကျင်တွင်လည်းကောင်း လူနာသစ်ရှာဖွေခြင်း၊ လိုအပ်ပါက ကာကွယ်ဆေးကျေးခြင်း၊

**လူထုကျွန်းမာရေး လုပ်သားများသည် ကြက်ငှက်တုပ်ကျွေးရောဂါနှင့် ပတ်သက်၍ အောက်ပါတို့ကို ဆောင်ရွက်ပေးရမည်။**

- အိမ်မွေးကြက်ခံပိုင်ရှင်များနှင့် မွေးမြှုပေးကြက်ခံပိုင်ရှင်များအား ကြက်ငှက်တုပ်ကျွေးရောဂါကာကွယ်နိုမ်နှင့်ရေး နည်းလမ်းများအကြောင်း ပညာပေးခြင်း၊
- ကြက်ငှက်များသေဆုံးသည့် သတင်းရရှိလှုပ် ရရှိခြင်း (သို့) ကြက်ငှက်တုပ်ကျွေး သံသယ ရှိပါက မွေးမြှုပေးနှင့် ကုသရေး ဦးစီးဌာန၊ သက်ဆိုင်ရာကျွန်းမာရေးဌာနနှင့် အသေအကာပိုင်များသို့ ချက်ချင်းသတင်းရှိခြင်း၊
- ကြက်သေများကို ကိုင်တွယ်ရာတွင် ရောဂါကာကွယ်ရေးပတ်စုံနှင့်ပစ္စည်းများ ပြည့်စုံစွာပတ်၍ ကိုယ်တွယ်စေခြင်း၊
- ကြက်ငှက်များသေဆုံးပြီးသည့်နောက်ပိုင်း လူများဖားခြင်း၊ တုပ်ကျွေးရောဂါလက္ခဏာများ ခံစားရခြင်း၊ ပြင်းထုန် အဆုတ်ရောင်ရောဂါခံစားရခြင်းများရှိပါက သက်ဆိုင်ရာကျွန်းမာရေးဌာနသို့ သတင်းပို့ခြင်း၊
- ရောဂါခံစားနေရာကို ဆေးရုံသို့ ကူညီပို့ဆောင်ခြင်း၊

## DISEASE PREVENTION AND CONTROL

### 4. New Influenza/ Pandemic Influenza (H1N1)

Pandemic Influenza is a new influenza A (H1N1) virus that has never before circulated among humans. After outbreaks in early 2009, the virus spread rapidly around the world. As it is a new infection, people have no immunity against the virus at early stage and everybody is vulnerable to infect and serious complications can follow.

#### **Mode of Transmission**

- When an infected person coughs or sneezes, the viruses get into the air and spread to another person through airway
- Infection can also be spread by hands contaminated with the virus
- Influenza A/H1N1 has not been shown to be transmissible to people through eating pork or other products derived from pigs.

#### **Clinical Features**

- High fever/ body temperature (over 38°C/100.4°F)
- Influenza-like symptoms
- Difficult breathing
- Shortness of breath/ rapid breathing
- Vomiting
- Diarrhea

#### **Prevention**

- Avoid overcrowded places and minimize gathering. A person who suffers from influenza should stay and take rest at home for three to seven days.
- Cover mouth and nose when coughing or sneezing, with tissues or other suitable materials, to contain respiratory secretions and dispose the material immediately after use or wash it. Wash hands regularly, frequently and thoroughly, with soap and water, especially, after touching the mouth, nose and surfaces that are potentially contaminated. Improve ventilation in the living space and household by opening windows as much as possible.
- The patient should continue taking regular food to keep good nutrition and drink enough water to avoid dehydration.
- Most of the time, measures for controlling fever such as applying tepid sponging and paracetamol are enough. However, if patient general conditions getting worse, it is important to send him immediately to the health facilities.

#### ၄။ တုပ်ကျွေးရောဂါသစ် (ကဲဖူးလူတုပ်ကျွေးရောဂါ) (H1N1)

တုပ်ကျွေးရောဂါသစ် (ကဲဖူးလူတုပ်ကျွေးရောဂါ) (H1N1) ကြုံကူးစက်ရောဂါသည် တုပ်ကျွေးရောဂါသစ် (H1N1) ဖြစ်ပြီး ယင်က လူများတွင် ကူးစက်မှ မတွေ့ရသော ရောဂါပိုးတစ်မျိုးဖြစ်သည်။ ၂၀၁၉ ခုနှစ် အတော်ပိုင်းတွင် ရောဂါအကြီးအကျယ် စတင်ဖြစ်ပွားပြီးနောက် ကြုံရောဂါပိုးသည် တက္ကမ္မာလုံး နေရာအနဲ့သို့ ကူးစက်ပုံးပွားခဲ့သည်။ ရောဂါ အသစ်ဖြစ်သဖြင့် ကျွေးမှုပိုင်းတို့ခန္ဓာကိုယ်မှာ ထိပိုင်းပိုင်ပိုးအား ခုခံနိုင်စွမ်း မရှိဘဲ နောက်ဆက်တွဲ ပြင်းထန်သော ဖျားနာခြင်းဖြစ်နိုင်သည်။

#### ရောဂါကူးစက်ပြန်ပွားပုံး

- ရောဂါပိုးရှုံးလူများ ချောင်းဆိုး နာချေလိုက်သောအခါ လေထဲသို့ ပုံးလွင်သွားပြီး အခြားသူတစ်ဦးသို့ လေမှ တဆင့် ကူးစက်နိုင်သည်။
- ရောဂါပိုး (ပိုင်းရပ်စိုး)ဖြင့် ညစ်ပေနေသော လက်မှ တဆင့်လည်း ကူးစက်နိုင်ပါသည်။
- (H1N1) တုပ်ကျွေးရောဂါသည် ဝက်သားတားခြင်း၊ ဝက်သားဖြင့် ပြုလုပ်ထားသော အတားအတာများကို တားခြင်းကြောင့် ကူးစက်သည်ကို မတွေ့ရှိသေးပါ။

#### ရောဂါသွင်ပြင်လကွဏာများ

- ကိုယ်ပူချိန်မြင်ခြင်း၊ ကိုယ်ပူချိန် (၃၈ ° C (၇၄ ° F အထက်ရှိ))
- တုပ်ကျွေး လကွဏာနှင့် ဆင်တူသော လကွဏာများတွေ့ရခြင်း
- အသက်ရှုံးကျော်ခြင်း
- အသက်ရှုံးမြန်ခြင်း
- အော့အနဲ့ခြင်း
- ဝမ်းသွားခြင်း

#### ရောဂါကာကွယ်ခြင်း

- လူအများ စုဝေးသော နေရာများကို ရောင်ကြည်ပါ။ တုပ်ကျွေးရောဂါ ဖြစ်ပါက ပိမိနေအိမ်တွင် ၃ ရက်မှ ၇ ရက် အထိ အနားယူရမည်။
- ချောင်းဆိုးသောအခါ (သို့) နာချေသောအခါ တစ်ရှုံး စတ္တာ။ (သို့) သင့်တော်သော အရာ တရာ့စုနှင့် နာခေါင်း ပါးစပ်တို့ကို ပိတ်ထားပါ။ ကြုံအသုံးပြုပြီးသော စတ္တာတို့ကို အမျှက်ပုံးထဲသို့ ချက်ချင်းစွန်းပစ်ပါ။ (သို့) ပုဂ္ဂိုလ် အဝတ်တို့ကို လျှော့ဖွံ့ပါ။ လက်ကို နည်းလမ်းမှန်ကန့်စွာဖြင့် (ရော့ဆင်ပြာ) တို့ဖြင့် မကြာခေါ် ဆေးကြာပါ။ အထူးသဖြင့် ပါးစပ်၊ နာခေါင်းတို့ကို ကိုင်တွယ်ပြီးတိုင်းနှင့် ညစ်ပေသော အရာများကို ကိုင်တွယ်ပြီးတိုင်း လက်ကို ဆေးကြာပါ။ အိမ်တွင်း လေဝင်လေထွက် ကောင်းမွန်စေရန်အတွက် ပြတ်းပေါက်များကို အတတ်နိုင်ဆုံး ဖွင့်ထားပါ။
- လူနာအနေဖြင့် အဟာရခါတ်ပြည့်ဝစေရန်အတွက် အတားအတာများကို ဆက်လက်၍ ပုံမှန်စားသုံးရမည်။ အရည်တတ် ခန်းခြောက်ခြင်းကို ကာကွယ်ရန်အတွက် ရေ(အရည်)များများ သောက်ရမည်။
- အဖျားကျေစေရန်အတွက် ရေပတ်တိုက်ပေးခြင်း၊ ပါရာစီတော်လုံးတိုက်ပေးနိုင်ပါသည်။ သို့သော် အကယ်၍ လူနာသည် အခြေအနေ ပို၍ဆိုးရွားလာပါက နီးစပ်ရာ ဆေးရုံးဆေးခန်း (ကျွန်းမာရေးဌာန) သို့ ပို့ဆောင် ရမည်။

## DISEASE PREVENTION AND CONTROL

### Sexually transmitted diseases (STDs)

Transmitted through sexual relationship from one to another

1. Acquired Immune Deficiency Syndrome (AIDS)
2. Other Sexually Transmitted Infections (STIs)
3. Hepatitis B

#### 1. Acquired Immune Deficiency Syndrome (AIDS)

##### Causal organism

- Human immune-deficiency virus (HIV)

##### High risk person

- Sexually promiscuous persons
- Commercial sex workers
- MSM (men who have sex with men)
- Intra-venous drug users (IVDU)
- Those who got STIs
- Those having sexual relationships with the above
- People who are working away from home (highway drivers, conductors, those who are working overseas)
- Babies delivered from HIV infected mothers

##### Main routes of disease transmission

- Having sex without barrier with infected person (homosexual/ bisexual)
- Using unclean surgical instruments, needles and syringes
- Vertical transmission from infected mother to fetus
- Transfusion of infected blood
- It can be infected when high risk behavior is done once.

##### Non-transmission ways

- Mosquito bite
- Playing together
- Swimming
- Staying together with infected person, sharing utensils
- Sharing toilets
- Cough

# ရောဂါများကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း

## လိုင်မှတဆင့် ကူးစက်တတ်သောရောဂါများ

လိုင်မှတဆင့်ကူးစက်တတ်သော ရောဂါဆိုသည်မှာ လိုင်ဆက်ဆံခြင်းမှတဆင့် တစ်ဦးမှတစ်ဦးသို့ ကူးစက်ပြန့်ပွားသော ရောဂါဖြစ်ပါသည်။

- ၁။ ခုခံအားကျဆင်းမှုကူးစက်ရောဂါ (အေအာ်ငါးအက်စ်ရောဂါ)
- ၂။ အခြားလိုင်မှတဆင့် ကူးစက်တတ်သော ရောဂါများ
- ၃။ အသည်းရောင်အသားဝါ ဘီရောဂါ

၁။ ခုခံအားကျဆင်းမှုကူးစက်ရောဂါ (အေအာ်ငါးအက်စ်ရောဂါ)

ရောဂါဖြစ်စေသော့ဗိုး

- အိပ်ချုပ်အိုင်စိုင်းရပ်ပိုး

ရောဂါပိုးကူးစက်ခံရရန် အန္တရာယ်ရှိသူများ

- လိုင်အပြော်အပါးလိုက်စားသူများ
- ပြည့်တန်ဆာများ
- လိုင်တူဆက်ဆံသောအမျိုးသားများ
- မူးယစ်ဆေးသွေးကြောထဲထိုးသွင်းသူများ
- ကာလသားရောဂါဖြစ်ပွားဖူးသူများ
- အထက်တွင်ဖော်ပြခဲ့သူများနှင့် လိုင်ဆက်ဆံဖူးသူများ
- ကာလရှည်စွာ အိမ်မှတ်က်စွာ၍ လုညွှေလည်လုပ်ငန်းဆောင်ရွက်နေသူများ (ဥပမာ - ကုန်တင်ကားမောင်းသူများ၊ ကားနောက်လိုက်များ၊ နိုင်ငံရပ်ခြားတွင် သွားရောက်အလုပ်လုပ်သူများ)
- ရောဂါပိုးရှိသော ကိုယ်ပန်ဆောင်မိခင်မှ မွေးသည့် ကလေးငယ်များ

ရောဂါပိုး ကူးစက်သည့် အဓိကနည်းလမ်းများ

- ရောဂါပိုးရှိသူနှင့် အကာကွယ်မဲ့ လိုင်ဆက်ဆံခြင်း၊ (လိုင်တူ/လိုင်တွေ)
- မသန့်ရှင်းသော ခွဲစိတ်ကိုရိယာ၊ ဆေးထိုးအပ်၊ ဆေးထိုးပြန်များအသုံးပြုခြင်း၊
- ရောဂါပိုးရှိသော မိခင်မှ သန္တသားသို့ ကူးစက်ခြင်း၊
- ရောဂါပိုးပါသော သွေးသွင်းခံရခြင်း၊
- အန္တရာယ်ရှိသောအပြအမှ တစ်ကြိမ်တစ်ပါ ပြမိရုံနှင့် ရောဂါကူးစက်ခံရနိုင်ပါသည်။

ရောဂါပိုးမကူးစက်သည့်နည်းလမ်းများ

- ခြင်ကိုက်ခြင်း၊
- အတူတကွကားခြင်း၊
- ရေကူးခြင်း၊
- ပေအနာရှင်များနှင့်အတူ နေထိုင်စားသောက်ခြင်း၊ အိုးခွက်များ အတူသုံးစွဲခြင်း၊
- အိမ်သာအတူသုံးစွဲခြင်း၊
- ချောင်းဆိုးခြင်း၊

## DISEASE PREVENTION AND CONTROL

### Clinical features

#### Major Symptoms

- Weight loss more than 10 %
- Diarrhea more than one month
- Fever more than one month

#### Minor symptoms

- Continuous cough more than one month
- Itchiness over the whole body
- Frequent herpes zoster infection
- Chronic herpes simplex infection all over the body
- Oral thrush infection in mouth and throat
- Lymph node enlargement all over the body

To get diagnosis of HIV infection, it is necessary to get HIV test positive result and the above described two major symptoms and one minor symptom.

### Prevention from infection

#### 1. Prevention of HIV transmission through sexual relationships

- Avoid premarital sex. If not, use condom properly.
- If the person is married, keep faith on your partner
- Avoid extramarital sex. If not, use condom properly

#### 2. Prevention of HIV transmission through unclean syringe and needle

- Avoid unnecessary injections
- Use disposable disinfected syringe and needle
- Health education to the IVDU to stop using narcotic drugs

#### 3. Prevention of vertical transmission from infected mother to fetus

- Support in voluntary counseling and testing for pregnant mothers, and PMTCT (prevention of mother to child transmission) activities

#### 4. Prevention of HIV transmission through infected blood transfusion

- Infection is possible through the blood of those without AIDS symptoms but having HIV antigen in the blood

Transfusion should be done only after testing the blood bottles free from HIV virus

High risk people who are probable to get HIV infection should voluntarily avoid blood donation.

## ရောဂါသွင်ပြင်လက္ခဏာများ

### အစီကလက္ခဏာများ

- ခန္ဓာကိုယ်အလေးချိန် (၁၀) ရာစိုင်နှုန်းထက်ပို၍ လျှော့သွားခြင်း
- တစ်လထက်ပို၍ ၁မီးလျှော့ခြင်း၊
- တစ်လထက်ပို၍ ဖားခြင်း

### သာမည့် လက္ခဏာများ

- တစ်လထက်ပို၍ ချောင်းအမြဲဆိုးခြင်း
- ခန္ဓာကိုယ်အနဲ့ အရော်ပြားယားယံရောင်ရပ်းခြင်း
- အပြင်းတားရေယ့်ရောဂါ မကြာခကာဖြစ်ခြင်း
- သာမန်ရေယ့်ရောဂါ ခန္ဓာကိုယ်အနဲ့တွင် ကာလကြာမြင့်စွာဖြစ်ခြင်း
- ပါးစပ်နှင့်လည်ရောင်းတွင် မှတ်ခရာပေါက်ခြင်း
- ခန္ဓာကိုယ်အနဲ့ အကျိုတ်များထွက်ခြင်း

ခုံအားကျေဆင်းမှုကူးစက်ရောဂါရိသည်ဟု သတ်မှတ်နိုင်ရန် သွေးစစ်သည့်အခါတွင် အိပ်ချုပ်အိုင်ဗို့ပါး တွေ့ရှိရပြီး အထက်ဖော်ပြပါ အစိုက လက္ခဏာ (၂) ရပ်နှင့် သာမည့်လက္ခဏာ (၁) ရပ်ရှိရပါမည်။

### ရောဂါကူးစက်မှုမှ ကာကွယ်ခြင်း

၁။ လိုင်ဆက်ဆံခြင်းဖြင့် အိပ်ချုပ်အိုင်ဗို့ပါး ကူးစက်မှုမှ ကာကွယ်ရန်

- အိမ်တောင်မပြုပါ လိုင်ဆက်ဆံခြင်းကို ရောင်ကြော်ပါ။ မရောင်နိုင်လျှင် ကွန်းများစနစ်တကျ အမြဲသုံးပါ။
- အိမ်တောင်ပြုပြီးသူဖြစ်ပါက မိမိအိမ်တောင်ဘက်အပေါ် သွားရှိရှိ တစ်လင်တစ်မယားစနစ်ကျင့်သုံးပါ။
- မိမိအိမ်တောင်ဖက်မှလွှဲ၍ လိုင်ကိစ္စရောင်ကြော်ပါ။ မရောင်နိုင်လျှင် ကွန်းများစနစ်တကျ အမြဲအသုံးပြုပါ။

၂။ မသန့်ရှင်းသော ဆေးထိုးအပ်၊ ဆေးထိုးပြုခြင်းဖြင့် အိပ်ချုပ်အိုင်ဗို့ပါး ကူးစက်မှုမှုကာကွယ်ရန် -

- မလိုအပ်ပဲ ဆေးထိုးပြုးမှရောင်ကြော်ခြင်း
- ပိုးသန့်စင်ထားသည့် တစ်ခါသုံးဆေးထိုးအပ်၊ ဆေးထိုးပြုနိုင်များသာ အသုံးပြုခြင်း၊
- မူးယစ်ဆေးအကြာထဲထိုးသွင်းသူများကို မူးယစ်ဆေးမသုံးရေး ပညာပေးစည်းရုံးခြင်း

၃။ ရောဂါပိုးရှိသော မိမ်မှသန္တသားသို့ ကူးစက်ခြင်းမှ ကာကွယ်ရန်

- ကိုယ်ပန်ဆောင်မိခင်များ မိမ်ဆွဲအလောက် နှစ်သိမ့်ဆွဲးနွေးမှုဆုံးဖြစ်ခြင်းနှင့် အိပ်ချုပ်အိုင်ဗို့ပါး ရှု/မရှု သွေးစစ်ဆေးမှုကိုခံယူဖော်ခြင်းနှင့် ရောဂါပိုးကူးစက်ဆုံးရသည့် ရင်သွေးသို့ ရောဂါကူးစက်မှုမှ ကာကွယ်သည့် ဆေးဝါးများ တိုက်ကျွေးခြင်းလုပ်ငန်းများတွင် ပါဝင်ကူညီပါ။

၄။ ရောဂါပိုးပါသော သွေးသွင်းမိခြင်း

- သွေးတွင် အိပ်ချုပ်အိုင်ဗို့ပါး ပဋိပဇ္ဇာနည်းရှိနေသော်လည်း အော်ခိုင်းအက်စ်ရောဂါ လက္ခဏာ မပြုသူများ၏ သွေးမှုရောဂါကူးစက်နိုင်ပါသည်။

ထို့ကြောင့် သွေးသွင်းမှုည်းလူနာများသို့ အိပ်ချုပ်အိုင်ဗို့ရောဂါပိုးမကူးစက်စေရန် လှုအိန်းထားသည့် သွေးပူလင်းများအား အိပ်ချုပ်အိုင်ဗို့ပါး ရှု/မရှု စစ်ဆေးပြီး ပိုးက်းစက်မှုမှု ပြုလုပ်ရမည်။

အိပ်ချုပ်အိုင်ဗို့ပါး စွဲက်ပိန်းသော အွဲရောယ်ရှိနေသည့် ပုဂ္ဂိုလ်များအနေဖြင့် မိမိတို့၏ အသိစိတ်ခါတ်အလောက် သွေးလှုအိန်းခြင်းမှ ရှောင်ရှားရန် တိုက်တွန်းရမည်။

## DISEASE PREVENTION AND CONTROL

### Blood test for HIV infection

- It is necessary to refer those who are self-suspicious about HIV infection, those with high risk behavior, and pregnant women to health centers to undergo voluntary counseling and testing services. (VCT)
- It is unknown to presume someone having HIV infection or not with physical appearance. Even the infected one himself will not know that he is being infected. Having infection or not can be confirmed by blood test only.

### Treatment

- There is no drug to cure the HIV patient until there is no more disease. Although there are ARV drugs (anti-retroviral drugs) that inhibit the viral multiplication, they are quite expensive and needs to take them for long time until death. That's why it is important to help the HIV patients by means of health education to avoid high risky sexual behavior, referral to the nearest health centers whenever needed, getting contacts from supportive organizations for HIV patients, peer networking groups.
- In addition, help to reduce the discrimination upon HIV patients through health education and discussion to community on non-transmission ways of HIV/AIDS.
- As the Ministry of Health is now implementing the Project upon 100% condom utilization among target groups, the CHWs should participate in the activities of condom distribution, and proper use of condom.

### The CHWs should carry out the following activities concerning HIV/AIDS infection.

- Health education to target groups with high risk behaviors, (or) the community concerning transmission and non- transmission of HIV/AIDS, and the clinical features
- To carry out basic voluntary counseling activities
- To help in order to reduce the discrimination upon HIV patients by their community
- To refer pregnant women to health centers to undergo VCT services (voluntary counseling and testing) to prevent vertical transmission from mother to fetus
- To help networking with peer supportive groups for HIV patients
- To participate in the community based health care services.

### အိပ်ချုပ်အိုင်း ရောဂါပိုးရှု/မရှု စစ်ဆေးခြင်း

- မိမိကိုယ်ကို ရောဂါပိုးကူးစက်ခံနေရပြီလားဟု စိုးရိမိပုံပန်နေသူများ၊ အွန်ရာယ်များသည့် အပြုအမှုရှိသူ များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မိမိဆန္ဒအလျောက် နှစ်သိမ့်ဆွေးနွေးမှု ခံယူခြင်းနှင့် အိပ်ချုပ်အိုင်းပိုးရှု/မရှု သွေးစစ်ဆေးခြင်းတို့ပြုလုပ်ရန် ကျိုးမာရေးဌာနများသို့ ညွှန်းပို့ပေးရန် လိုအပ်ပါသည်။
- လူတစ်ယောက်ကို သာမဏ်အပြင်ပန်းကြည့်ရုံဖြင့် ရောဂါပိုးရှု/မရှု မသိနိုင်ပါ။ ကာယကံရှင်ကိုယ်တိုင် ကိုယ့်ကိုယ်ကို ရောဂါပိုးကူးစက်ခံနေရသူဟု သိချင်မှ သိပါလိမ့်မည်။ သွေးစစ်ကြည့်မှသာ ရောဂါပိုးရှု/မရှု သိနိုင်ပါသည်။

### ဆေးကုသခြင်း

- အိပ်ချုပ်အိုင်းပိုး ကူးစက်ခံရသူတစ်ဦးအား ရောဂါလုံးပေါ်ကိုကင်းအောင် ကုသပေးနိုင်သည့်ဆေး မရှုသေးပါ။ ရောဂါပိုးပျားများမှု နှုန်းကို ဟန္တတားနိုင်သည့်ဆေးကို (အေအားပိုး)များ ရရှိနိုင်ပြီဖြစ်သော်လည်း တန်ဖိုးခြင်း၊ သေသည်အထိ တာရှည် သောက်ရခြင်းတို့ကြောင့် လိုင်ကိစ္စ အပေါ်အပါးရောင်ရန်လိုကြောင်း ပညာပေးခြင်း၊ လိုအပ်ပါက နီးစပ်ရာ ကျိုးမာရေး ဌာနများသို့ ညွှန်းပို့ခြင်း၊ ရောဂါပိုးကူးစက်ခံရသူများအား အကုအညီပေးသည့် အဖွဲ့အစည်းများ၊ ရောဂါပိုးကူးစက်ခံရသူများ အချင်းချင်း ရိုင်းပင်းကုညီသည့်အုပ်စုများ နှင့် ဆက်သွယ်ပေးခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် လူနာများအား ကုညီပေးနိုင်ပါသည်။
- ထို့အပြင် လူတုအား အိပ်ချုပ်အိုင်းပိုး မကူးစက်နိုင်သည့်နည်းလမ်းများ အသိပညာပေး ဆွေးနွေးမှုများ ပြုလုပ်ပေးခြင်းဖြင့် ရောဂါပိုးကူးစက်ခံရသူများအား ခွဲဗြားဆက်ဆံမှုလျော့နည်းအောင် ကုညီဆောင်ရွက်ပေးနိုင်ပါသည်။
- ကျိုးမာရေးဦးစီးဌာနအနေဖြင့် ဦးတည်အုပ်စုအတွင်း (သို့) ပြည်သူ့လူထုအတွင်း၌ အိပ်ချုပ်အိုင်း ရောဂါပိုး ကူးစက်နိုင်သည့်နည်းလမ်းများ၊ မကူးစက်နိုင်သည့်နည်းလမ်းများ စုံအားကျေဆင်းမှ ကူးစက် ရောဂါလက္ခဏာများကို ပညာပေးရန်၊

**လူထုကျိုးမာရေးလုပ်သားများသည် AIDS ရောဂါနှင့် ပတ်သက်၍  
အောက်ပါတို့ကို ဆောင်ရွက်ရမည်။**

- အွန်ရာယ်များသောအာပြုအမှုရှိသည့် ဦးတည်အုပ်စုအတွင်း (သို့) ပြည်သူ့လူထုအတွင်း၌ အိပ်ချုပ်အိုင်း ရောဂါပိုး ကူးစက်နိုင်သည့်နည်းလမ်းများ၊ မကူးစက်နိုင်သည့်နည်းလမ်းများ စုံအားကျေဆင်းမှ ကူးစက် ရောဂါလက္ခဏာများကို ပညာပေးရန်၊
- အခြေခံ နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးရန်၊
- အိပ်ချုပ်အိုင်းရောဂါပိုး ကူးစက်ခံထားရသူများအား ပတ်ဝန်းကျင်အသိုင်းအပိုင်းမှ ခွဲဗြားဆက်ဆံမှု လျော့နည်းစေရန်အတွက် ရှင်းလင်းဆွေးနွေးရန်၊
- မိခင်မှုသနွော်သားသို့ အိပ်ချုပ်အိုင်းပိုးကူးစက်မှုမှ ကာကွယ်တားသီးနှင့်ရန် မိမိဆန္ဒအလျောက် နှစ်သိမ့် ဆွေးနွေးမှု ခံယူခြင်း၊ အိပ်ချုပ်အိုင်းပိုးရှု/မရှု သွေးစစ်ဆေးခြင်းနှင့် ကျိုးမာရေးဌာနများသို့ ညွှန်းပို့ပေးရန်၊
- ရောဂါပိုးကူးစက်ခံရသူများအား အချင်းချင်း ရိုင်းပင်းကုညီသည့်အုပ်စုများနှင့် ဆက်သွယ်ပေးသည့်လုပ်ငန်းများတွင် ကုညီဆောင်ရွက်ရန်၊
- ပြည်သူ့လူထုအခြေပါ ကျိုးမာရေးတောင့်ရောက်မှုလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်

## DISEASE PREVENTION AND CONTROL

### 2. Other Sexually transmitted Infections (STIs)

- Disease that are transmitted mainly through sexual relationships

#### The major STIs

1. Syphilis
2. Gonorrhea
3. Chancroid
4. Lympho granuloma Venereum
5. Granuloma Venereum

#### Other STIs in modern age

1. Chlamydia Urethritis
2. Trichomoniasis
3. Genital Candidiasis
4. Genital Warts
5. Genital Herpes
6. Molluscum Contagiosum
7. Viral Hepatitis B
8. HIV/ AIDS and others

#### Causal Organism

Mainly by

- Bacteria (e.g. syphilis)
- Viral (e.g. genital warts)
- Protozoa (e.g. Trichomoniasis)
- Fungal (Genital Candidiasis)

#### Susceptible Age

- Common in middle age (20 – 35 years of age)
- But can occur at any age in any gender

#### Mode of transmission

- Sexual intercourse with the infected person
- Disinfected needles, syringes, surgical instruments and body piercing instruments
- Transfusion of infected blood and blood products
- Transmission from infected mother to fetus

#### Clinical features

In most STIs, the following clinical features take place at the main portal of entry of infection, the sex organs.

- Sore around the sex organ
- Pain and burning sensation during urination
- Swelling, pain and itchiness of the sex organ
- Discharge from urinary tract
- Skin nodules on the sex organ
- Inguinal lymphadenopathy
- Foul smelling white discharge from the vagina

## ရောဂါများကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း

- ၂။ အခြားလိုင်မှုတာဆင့် ကူးစက်တတ်သောရောဂါများ (ကာလသားရောဂါများ)
- ကာလသားရောဂါလိုသည်မှာ လူတစ်ဦးနှင့်တစ်ဦး လိုင်ဆက်ဆံရာမှုတာဆင့် အမိကကူးစက်ရရှိလာနိုင်သော ရောဂါများကို ဆိုလိုပါသည်။

t"dua&S;OD;umvom;a&m\*grsm;

- ၁။ ဆစ်ဖလစ်ရောဂါ (Syphilis)
- ၂။ ဂနိုးပူးယား (ခေါ်) ဆီးပူ့သောင်းကျရောဂါ (Gonorrhoea)
- ၃။ ရှုန်ကရှိက်ရောဂါ (Chancroid)
- ၄။ လုမ်းပိုကရင်နဲ့မားပင်နီးခိုးယမ်ရောဂါ (Lymphogranuloma Venereum)
- ၅။ ဂရင်နဲ့မားပနီးခိုးယမ်ရောဂါ (Granuloma Venereum) တို့ ဖြစ်ကြပါသည်။

အခြားခေတ်ပေါ်ကာလသားရောဂါများ

- ၁။ ဂနိုးပူ့သောင်းကျရောဂါ (Chlamydia Urethritis)
- ၂။ ထရိုင်ကိုပိုးနက်ရောဂါ (Trichomoniasis)
- ၃။ လိုင်အဂါးမှုက်ခရာရောဂါ (Genital Candidiasis)
- ၄။ လိုင်အဂါးကြွော်နှုန်းရောဂါ (Genital Warts)
- ၅။ လိုင်အဂါးရောယူနှုန်းရောဂါ (Genital Herpes)
- ၆။ လိုင်အဂါးမျက်စိရောဂါ (Molluscum Contagiosum)
- ၇။ အသည်းရောင်အသားဝါတီရောဂါ (Viral Hepatitis B)
- ၈။ ခုခံအားကျဆင်းမှုကူးစက်ရောဂါ (AIDS)နှင့် အခြားရောဂါများ ဖြစ်ကြသည်။

ရောဂါဖြစ်စေသော်လို့များ

- ကာလသားရောဂါများသည် ဗက်တီးရီးယားပိုး (ဥပမာ - ဆစ်ဖလစ်ရောဂါ); ပိုင်းရပ်စိပိုး (ဥပမာ - လိုင်အဂါ ရောယ်နှုန်းရောဂါ)၊ ပရိုတို့နိုင်း (ဥပမာ - ထရိုင်ကိုပိုးနက်ရောဂါနှင့် ဖန်းကက်စိမှုရောဂါပိုးများ (ဥပမာ - လိုင်အဂါ မှုက်ခရာရောဂါ) တို့ကြောင့် အမိကဖြစ်ပွားခြင်းဖြစ်ပါသည်။

ရောဂါအဖြစ်များသောအသက်အရွယ်

- အသက် (၂၀) မှ (၃၅)နှစ်အရွယ် လူလတ်ပိုင်းများတွင် အဖြစ်များဆုံး တွေ့ရှိရပါသည်။ သို့ရာတွင် ကာလသား ရောဂါသည် လူကြီး၊ လူငယ်း၊ ကျား၊ မ မရွေး ဖြစ်ပွားနိုင်သောရောဂါဖြစ်သည်ကို သတိမှုသင့်ပါသည်။

ရောဂါကူးစက်ပြန့်ပွားပုံ

- ရောဂါရို့သူနှင့် လိုင်ဆက်ဆံခြင်း၊
- မသန့်ရှင်းသော ဆေးထိုးအပ်၊ ဆေးထိုးပွဲနှင့် ခွဲစိတ်ကိုရိုးယာများနှင့် အသားထဲသို့ဖောက်ထွင်းနိုင်သော အခြားကိုရိုးယာများမှုတာဆင့် ကူးစက်ခြင်း၊
- မသန့်ရှင်းသော သွေးနှင့် သွေးမှုပြုလုပ်သော ပစ္စည်းများကို သွင်းမိရာမှ ကူးစက်ခြင်း၊
- ရောဂါရို့သူ မိခင်မှသန္တသားသို့ ကူးစက်ခြင်း၊

ရောဂါသွင်ပြင်လကွဏာများ

ကာလသားရောဂါ အများစုံတွင် ရောဂါပိုးပင်ရောက်ရာ အမိကနေရာဖြစ်သော လိုင်အဂါတိုက်တွင် အောက်ပါရောဂါ လကွဏာများ ပေါ်ထွက်တတ်ပါသည်။

- လိုင်အဂါတွင် အနာဖြစ်ခြင်း၊
- ဆီးသွားစဉ် ပူစပ်နာကျင်ခြင်း၊
- လိုင်အဂါ ရောင်ရမ်းခြင်း၊ နာကျင်ခြင်း၊ ယားယံခြင်း၊

## DISEASE PREVENTION AND CONTROL

- ⇒ Clinical features usually take place within a few days after having sex with the infected person but sometimes after some days and months.
- ⇒ Sometimes no symptoms at all
- ⇒ Some diseases can get better without taking any treatment. But the infectious organism still remains inside the human body and cause serious diseases at any time. (for example, hepatitis B, HIV/AIDS, Syphilis)

### Treatment

- When suffering from any symptom, one should consult with doctor or health staff and take treatment.
- Self-prescribing drugs or following instructions from drug stores must not be done.
- Pay attention to avoid sex so as not to infect others while having disease.
- Sex partner (husband or wife) needs to get treatment at the same time.
- While taking treatment, the patient should obey exactly the instructions from the health staff to get entirely cured.
- It is important to complete the treatment course.

### Prevention

- To behave with good will and faith
- Obey the practice of religion
- Keeping faith in your partner
- To avoid pre-marital sex
- To practice safe sex

#### **The CHWs should do the following concerning the STIs.**

- Community health education concerning ways of transmission and clinical features of STIs
- Organizing and referral to health centers in order to keep the patient and his/her partner to get proper treatment
- Suggest and educate every pregnant woman to undergo STI test.

## ရောဂါများကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း

- ဆီးလမ်းကြောင်းမှ ပြောင်းကျခြင်း၊
- လိပ်အကိုတွင် အသားပိုများ ထွက်ခြင်း၊
- ပေါင်ခြံတွင် အကျိတ်ထွက်ခြင်း၊
- မိန်းမကိုယ်မှ အနဲ့နဲ့သည် အဖြူစွင်းခြင်း
  - ⇒ ရောဂါလက္ခဏာသည် ရောဂါရိသူနှင့် လိပ်ဆက်ဆံပြီး ရက်ပိုင်းအတွင်း ပေါ်ပေါက်လေ့ရှိသော်လည်း တစ်ခါတစ်ရုံ ရက်၊ လ အတာန်ကြာမှ လက္ခဏာပေါ်နိုင်ပါသည်။
  - ⇒ တစ်ခါတစ်ရုံ မည်သည့်လက္ခဏာမှမပြုဘဲရှိနေနိုင်ပါသည်။
  - ⇒ အချို့သောရောဂါများသည် ဆေးတီးကုသမှုခံယူခြင်း မပြုသော်လည်း သက်သာသွားနိုင်ပါသည်။ သို့သော် ရောဂါပိုးမှာ ခန္ဓာကိုယ်အတွင်း ကျွန်းရုံနောက်ပြီး နောင်တစ်ချိန်တွင် ပြင်းထန်သောရောဂါလေဒနာ ဖြစ်ပေါ်စေနိုင်ပါသည်။ (ဥပမာ - အသည်းရောင်အသားဂါဝါရောဂါ၊ ခုခံအားကျစင်းမှ ကူးစက်ရောဂါ ဆစ်ဖလစ်ရောဂါ)

### ရောဂါကုသခြင်း

- ရောဂါလက္ခဏာတစ်ခုခံတားရပါက တတ်ကျမ်းသည့် ဆရာတန်၊ ကျွန်းမာရေးဝန်ထမ်းများနှင့် အမြန်ဆုံးပြသ၍ ဆေးကုသမှု ခံယူရပါမည်။
- မိမိအသာ ဆေးသောက်ခြင်း (သို့) ကျမ်းကျင်မှုမရှိသော ဆေးရောင်းသူများ၏ ညွှန်းဆိုချက်ဖြင့် ဆေးကုသခြင်းပါပြုလုပ်ရ။
- ရောဂါဖြစ်ပွားစဉ် အခြားသူသို့ ရောဂါမကုးစက်စေရန် လိပ်ကိစ္စကို အထူးရောင်ကြည်ရမည်။
- မိမိနှင့် လိပ်ဆက်ဆံဖက်ကိုပါ တစ်ပြိုင်တည်းပြသ၍ ဆေးကုသမှုကို ခံယူရမည်။
- ဆေးကုသမှုခံယူနေစဉ် ကျွန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်များကို တိကျွွာလိုက်နာ၍ သေချာစွာ ပျောက်ကောင်းအောင် ကုသရမည်။
- ဆေးပတ်လည်အောင်သောက်ရန် အရေးကြီးပါသည်။

### ရောဂါကာကွယ်ခြင်းနည်းလမ်းများ

- ကိုယ်ကျင့်တရားထိန်းသိမ်းရန်၊
- ဘာသာတရား၏ ဆိုခိုးမမှုကို လိုက်နာရန်၊
- မိမိ၏ အနီးမယားပေါ်တွင် သွားရှိစွာ နေထိုင်ပေါင်းသင်းရန်၊
- အိမ်ထောင်မပြုမီ လိပ်အပျော်အပါးလိုက်တားခြင်းကို ရောင်ကြည်ရန်၊
- စိတ်ချုပ်သော လိပ်ဆက်ဆံနည်းကိုသာ ကျင့်သုံးရန်၊

**လူထုကျွန်းမာရေးလုပ်သားများသည် ကာလသားရောဂါနှင့် ပတ်သက်၍  
အောက်ပါတို့ကို ဆောင်ရွက်ရမည်။**

- ကာလသားရောဂါပိုး ကူးစက်နိုင်သည့်နည်းလမ်းများနှင့် ရောဂါလက္ခဏာများအကြောင်း ပြည်သူ့လူထုအား ပညာပေးခြင်း၊
- ကာလသားရောဂါဖြစ်ပွားပါက မိမိနှင့် မိမိ၏အိမ်ထောင်ဖက်ပါ စနစ်တကျ ဆေးကုသမှုခံယူရန် စည်းရုံး ပညာပေးခြင်းနှင့် ကျွန်းမာရေးဌာနများသို့ ညွှန်းပိုခြင်း၊
- ကိုယ်ဝန်ဆောင်မိခင်တိုင်းအား ကာလသားရောဂါပိုး ရှိ-မရှိ စစ်ဆေးရန် တိုက်တွန်းပညာပေးခြင်း၊

## DISEASE PREVENTION AND CONTROL

### STI Syndromic Management

#### General points

If you suspect a genital tract infection, you should carry out a genital examination in a private room and look for the following signs and symptoms: discharge, ulcers, warts, inflamed cervix and pain on palpation. For all genital infections the patient's sexual partner should also be examined for STI and treated. Effective STI control is very important because STIs facilitate sexual transmission of HIV. If you suspect STI you should think about possible HIV co-infection and offer referral for Voluntary Counselling and Testing (VCT).

#### Vaginal Discharge Syndrome

#### Vaginitis and Cervicitis

#### DEFINITION

Vaginitis is an infection of the vagina. Cervicitis is an infection of the cervix. Both infections are caused by micro-organisms (protozoal, bacterial or fungal). Both conditions have similar signs and symptoms. In vaginitis there is usually no pain. Cervicitis is a more severe disease and requires different treatment.

#### SIGNS AND SYMPTOMS

- Abnormal vaginal discharge
- Vulval itching/burning
- Painful intercourse
- Pain when urinating (dysuria)
- In candida vaginitis there can be vulval oedema, curd like discharge, erythema and scratch scars
- Suspect cervicitis if there is a red and swollen cervix with a lot of purulent discharge.

#### **DIAGNOSIS**

Risk factors associated with cervicitis are:

- Vaginal discharge
- Sexual partner has urethral discharge

**The patient has had more than one sexual partner in the last three months.**

**You must treat patients with any of these risk factors as cervicitis.**

## ရောဂါများကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း

လိပ်မှတဆင့် ကူးစက်တတ်သောရောဂါများအား ကုသခြင်း

## ଯେବୁ ଯୁଆବାର୍ଗ ଖରଃ

အကယ်၍ ပြင်ပလိုင်အာရိ ရောဂါးဝင်ခြင်းဟု သံသယဝင်လျှင် သီးသန်အခန်းတစ်ခန်းတွင် ပြင်ပလိုင်အာရိကို စမ်းသပ်စဉ်ဆေး၍ လိုင်အာရိမှာတွက်သော အရည်များ၊ အနာများ၊ ကြောက်နှင့်များ ရှိ/မရှိ ရှာဖွေရန်၊ စမ်းသပ်သောအာကြွင် သားအိမ်ခေါင်းရောင်ရမ်းခြင်းနှင့် နာကျုပ်ခြင်း ရှိ/မရှိ ကြည့်ရမည်။ လိုင်အာရိ ရောဂါးဝင်သော လူနာများအားလုံးနှင့် လိုင်ဆက်ဆံသည့်အဖော်များကိုပါ လိုင်မှုကူးစက်တတ်သောရောဂါးများ ရှိ/မရှိ စဉ်ဆေးကြည့်ရန်နှင့် အကယ်၍ရှိပါက ကုသမှုပေးသင့်သည်။ လိုင်မှုတဆင့် ကူးစက်တတ်သောရောဂါးကို ထိရောက်စွာ ထိန်းချုပ်မှုပြုခြင်းသည် အလွန် အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် ယင်းရောဂါးများသည် အိတ်ချုပ်အိုင်းပိုးကို လိုင်မှုတဆင့် လွယ်ကူစွာ ကူးစက်နိုင်သောကြောင့်ဖြစ်သည်။ အကယ်၍ လိုင်မှုတဆင့် ကူးစက်တတ်သောရောဂါးများရှိသည်ဟု သံသယရှိလျှင် အိတ်ချုပ်အိုင်းပိုး ပါ အတူတဲ့၍ ရှိနိုင်သည်ဟု ထင်မြင်ထားရန်နှင့် သူ့အလိုအလျောက် နှစ်သိမ့်ဆွေးနွေးပညာပေါ်ခြင်းနှင့် သွေးစစ်ခြင်းပြုလုပ်ရန် စေလွှတ်သင့်သည်။

ယောနိမု ထွက်သောအရည်များ ရောဂါဒ - ယောနိရောင်ခြင်းနှင့် သားအီမိခေါင်းရောင်ရမ်းခြင်း

## အမိပ္ပါယ်သတ်မှတ်ချက်

ଶ୍ରୀମଦ୍ଭଗବତ

- ယောနိမ့်ပုံမှန်မဟုတ်သော အရာများထွက်ခြင်း
  - မိန်းမအဂါအဝ ယားယံခြင်း/ပူခြင်း
  - လိပ်ဆက်ဆံသည်အခါတွင် နာကျင်ခြင်း
  - ဆီးသွားသည့်အခါတွင် နာကျင်ခြင်း
  - Candida ကြောင့်ဖြစ်သော ယောနိရောင်ခြင်းတွင် မိန်းမအဂါအဝသည် ဖောရောင်နေဖြီး အဖြူရောင် အဖတ်များ ထွက်နေကာ၊ နီရဲနေဖြီး ကုတ်ထားသော အရာများလည်း တွေ့ရသည်။
  - သားအိမ်ဝသည် နို၍ ရောင်နေကာ ပြည်ကဲ့သို့သော အရာများ အမြောက်အများ တွေ့ရလျှင် သားအိမ်ခေါင် ရောင်ရမ်းခြင်းဟု သံသယ ရှိနိုင်သည်။

ရေဂါရာဖွံ့ခိုင်း

သားအိမ်ခေါင်းရောင်ရမ်းခြင်းအတွက် အဲန္တရာယ်ရှိသော အချက်များမှ



အထက်ပါဖော်ပြသည့် အန္တရာယ်ရှိသော မည်သည့်အချက်မဆိုရှိသော လူနာအား သားအိမ်ခေါင်းရောင်ခြင်းအတွက် ကူသမှုပေးရမည်။

## DISEASE PREVENTION AND CONTROL

### TREATMENT OF VAGINITIS

The main symptom is abnormal vaginal discharge. Each micro-organism causes a different vaginal discharge.

Treatment depends on the type of discharge and micro-organism:

Type of Vaginal Discharge	Responsible Microorganism	Treatment
a. White, frothy discharge	a. Usually Trichomonas (protozoa infection)	(a) Metronidazole 2g (PO) stat
b. Grey-green discharge and fishy smell	b. Usually Gardnerella (bacterial vaginosis = superficial bacterial infection)	(b) Metronidazole 2g (PO) stat
c. White, itchy discharge	c. Candida (fungal Infection)	c. Nystatin 100 000 units OD inserted high in vagina for 14 days at bedtime.

- Mixed infections (e.g. Trichomonas/ Gardnerella and Candida) can occur together. Treat both.
- Advise the patient to return after 7 days for review.
- If after 7 days she still has symptoms: Treat for cervicitis.

### TREATMENT OF CERVICITIS

- Treat the patient for cervicitis if any of the risk factors are present, or if the cervix is red and swollen with a lot of purulent discharge. Gonorrhoea and Chlamydia are the two major causes of cervicitis.
- In cervicitis, you must treat both Gonorrhoea and Chlamydia at the same time.

<b>Cervicitis combined treatment regime:</b>	For Gonorrhoea:  AND  For Chlamydia:	Ceftriaxone IM 250 mg stat (or azithromycin PO 1 g STAT)  PLUS  *doxycycline PO 100mg BD/ 200mg OD X 7 day (or azithromycin PO 1 g STAT)
--	--	--

\* In pregnancy or allergy: replace doxycycline with azithromycin or erythromycin (PO 500 mg QID x 14 days)

### PREVENTION OF SEXUALLY TRANSMITTED INFECTIONS

Educate patients about sexually transmitted infections; promote/provide condom use, single partner.

## ရောဂါများကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း

ယောနိရောင်ခြင်းအတွက် ကုသမူပေးခြင်း

အဓိကလက္ခဏာမှာ ယောနိမှ ပုံမှန်မဟုတ်သောအရည်များ ထွက်ခြင်းဖြစ်သည်။ ဖြစ်ပေါ်စေသော ရောဂါး တစ်ကောင်စီ သည် ကွဲပြားသောယောနိအရည်များကို ထွက်စေသည်။ ကုသမူသည်ထွက်လာသည့် အရည်အမျိုးအစားနှင့် ဖြစ်ပေါ်စေသည့် အကောင်ပေါ် မှတ်ညိုသည်။

ယောနိမှ ထွက်သည့်အရည် အမျိုးအစား	ဖြစ်ပေါ်စေသော ရောဂါး	ကုသမူပေးခြင်း
(က) အမြှုပ်ထနောက် အဖြူရောင် discharge	(က) များသောအားဖြင့် Trichomonas (protozoa)	(က) Metronidazole သောက်ဆေး 2g ချက်ချင်း တိုက်ရန်
(ခ) ဝါးညံ့နံ့သော မီးနိုးစိမ်းရောင် discharge	(ခ) များသော အားဖြင့် Gardnerella ပိုးအပေါ်ယုံ ဝင်ရောက်ခြင်း	(ခ) Metronidazole သောက်ဆေး 2g ချက်ချင်းတိုက်ရန်
(ဂ) ယားယံ့စေသော အဖြူရောင် discharge	(ဂ) Candida (Fungal) မူးရောဂါး ဝင်ရောက်ခြင်း	(ဂ) Nystatin ၁၀၀ ၀၀၀ အားကို တစ်နောက် ညွှန်ပေးပါ။ ၁၄ ရက်လုပ်ရန်ဖြစ်သည်။

- ရောဂါးများရောနောက် (e.g. Trichomonas, Gardnerella and Candida) လည်း အတူတကွ ဖြစ်နိုင်သည်။ ဖြစ်နိုင်လျှင် နှစ်ခုလုံးအတွက် ကုသမူပေးပါ။
- ရ ရက်ကြော်ပြီးသည့်အခါ ပြန်လည်စစ်ဆေးရန်အတွက် လာရောက်ရန် လူနာအား အကြံပေးပါ။
- အကယ်၍ ရရက်ကြော်သည့်တိုင်အောင် ရောဂါများ ဆက်လက်ရှိနေလျှင် သားအိမ်ခေါင်းရောင်လျှင်ပေးသည့် ကုသမူအတိုင်းပေးပါ။

သားအိမ်ခေါင်းရောင်ရမ်းခြင်းကို ကုသခြင်း

- အကယ်၍ အွန်ရာယ်ရှိသော အချက်အလက်များ (သို့မဟုတ်) သားအိမ်ခေါင်းသည် နှဲရှုံး ရောင်ရမ်းနေပြီး ပြည်ကဲ့သို့သော အရေများထွက်နေပါက သားအိမ်ခေါင်းရောင်ရမ်းခြင်းကို ကုသသည့်အတိုင်း ကုသပေးပါ။ Gonorrhoea and Chlamydia သည် သားအိမ်ခေါင်း ရောင်ရမ်းခြင်းကို ဖြစ်စေသော အရေးအကြီးဆုံး အကောင် နှစ်ကောင်ဖြစ်သည်။
- သားအိမ်ခေါင်းရောင်ရမ်းခြင်းတွင် ယင်းရောဂါးနှစ်မျိုးအား တပြုပို့နက်ကုသရန်ဖြစ်သည်။

သားအိမ်ခေါင်း ရောင်ရမ်းခြင်းအား ပူးတွဲ၍ ကုသမူပေးသောစနစ်	ဂနီးရီးယားနှင့် ကလိုက်မိုင်ဒီးယား အတွက်	Ceftriaxone IM 250 mg ချက်ချင်းထိုးရန် (သို့မဟုတ်) Azithromycin PO 1g ချက်ချင်းပေးရန် PLUS * Doxycycline PO 100 mg BD/ 200 mg OD x 7 days (သို့မဟုတ်) Azithromycin PO 1 g ချက်ချင်းပေးရန်
---	--	--

\* ကိုယ်ဝန်ဆောင်နှင့်ဆေးမတည့်သည့်လူနာများတွင် Doxycycline အစား Azithromycin or Erythromycin (PO 500 mg QID x 14 days) ကိုပေးရန် ဖြစ်သည်။

လိုင်မှတဆင့် ကူးစက်တတ်သော ရောဂါများအား ကာကွယ်ခြင်း

လိုင်မှတဆင့် ကူးစက်တတ်သော ရောဂါများနှင့် ပတ်သက်၍ လူနာအားပညာပေးရန်၊ ကွန်အုံသုံးစွဲခြင်းကို တိုးမြှင့် ထောက်ပံ့ပေးရန်၊ လိုင်ဆက်ဆံဖော် တစ်ဦးတည်းနှင့်သာ ဆက်ဆံရန်။

## DISEASE PREVENTION AND CONTROL

### Pelvic Inflammatory Disease (PID)

#### DEFINITION

Infections above the cervix (endometritis, salpingitis, tubo-ovarian abscess, pelvic peritonitis) which are mainly caused by Gonorrhoea, Chlamydia and anaerobic bacteria. PID is more severe than vaginitis/ cervicitis.

#### SIGNS AND SYMPTOMS

- Lower abdominal pain
- Sometimes fever
- Painful cervix/ adnexa on vaginal examination (sometimes painful mass palpable)
- Abnormally painful menstruation
- Pain during sexual intercourse (dyspareunia)
- Abnormal vaginal discharge
- Pain when passing urine (dysuria)

When the patient has the above symptoms, and if you suspect it is PID, refer the patient to the hospital/ health centers (or) send the patient to senior medic or community health worker team leader for further consultation.

#### Prevention

Educate patients about sexually transmitted diseases, promote/provide condom use, promote single sexual partnerships.

### Genital ulcers and warts in women

#### DEFINITION

A genital ulcer is a lesion on the surface of the mucosa or skin in the genital area. A genital wart is a raised portion of skin which can be flat or elongated. Both ulcers and warts are caused by sexually transmitted infections (STIs).

#### SIGNS AND SYMPTOMS

- Anal/ genital sores or ulcers
- For herpes, primary infection fever, painful vesicles on the genitals
- Swelling of inguinal lymph nodes
- Single or multiple warts in anal/genital area

#### DIAGNOSIS & TREATMENT

- Diagnosis and treatment depend on the type of lesion (sore, ulcer, wart)

## တင်ဆုံးတွင်း ရောင်ရမ်းခြင်းရောဂါများ (Pelvic Inflammatory Diseases)

### အမိမ့်ဖျော်ဖွဲ့ဆိုချက်

သားအိမ်ခေါင်းအထက်ပိုင်းတွင် ရောဂါပိုးဝင်ခြင်း (Endometritis ဖြစ်ခြင်း၊ Salpingitis သားဥပ္ဇာန်နှင့် သားဉာဏ်တွင် ပြည်တည်ခြင်း၊ pelvic peritonitis ဖြစ်ခြင်း) သည် အဓိကအားဖြင့် Gonorrhoea, Chlamydia နှင့် anaerobic bacteria များကြောင့်ဖြစ်ပွားသည်။ PID သည် ယောနီရောင်ခြင်း/ သားအိမ်ခေါင်း ရောင်ရမ်းခြင်းထက်ပို၍ ဆိုးရွားပြင်းထန်သည်။

### ရောဂါသွင်ပြင်လကွဏာများ

- ဝမ်းပိုက်အောက်ပိုင်း အောင့်ခြင်း/နာကျင်ခြင်း
- တခါတရုံ အဖျားတက်ခြင်း
- ယောနီစမ်းသပ်ခြင်း ပြုလုပ်ရာတွင် သားအိမ်ခေါင်း/adnexa နေရာတွင် နာကျင်ခြင်း (ရုံဖန်ရုံး နာကျင်သော အလုံး စမ်းမိခြင်း)
- ရာသီလာချိန်တွင် ပုံမှန်မဟုတ်သဲ နာကျင်ခြင်း
- လိုင်ဆက်ဆံရာတွင် နာကျင်ခြင်း (Dyspareunia)
- ယောနီမှ ပုံမှန်မဟုတ်သော အရည်တွက်ခြင်း
- ဆီးသွားသည့်အခါတွင် နာကျင်ခြင်း (Dysuria)

လူနာသည် အထက်ဖော်ပြပါ ရောဂါလကွဏာများ ရှိနေပြီး PID ဖြစ်နေသည်ဟု သင့်အနေဖြင့် သံသယရှိပါက လူနာအား ဆေးရုံ ဆေးခန်းသို့ လွှဲပြောင်းပေးပါ (သို့မဟုတ်) ငါရင့် ဆေးမှုး သို့မဟုတ် လူထုကျိုးမာရေးလုပ်သား ခေါင်းဆောင်ထဲ ပို့ဆောင်ပြီး တိုင်ပင်ဆွေးနွေးပါ။

### ကာကွယ်ခြင်း

လူနာအား လိုင်မှတဆင့် ကူးစက်တတ်သောရောဂါများနှင့် ပတ်သက်၍ ပညာပေးပါ။ ကွန်ခုံးသုံးစွဲခြင်းအား ထောက်ပုံပေးပါ။ လိုင်ဆက်ဆံဖော်ကို ပုံမှန်တစ်ယောက်သာထား၍ ဆက်ဆံပါ။

## အမျိုးသမီးများတွင် လိုင်အာရုံးအနာနှင့် ကြွက်နှီးများဖြစ်ခြင်း

### အမိမ့်ဖျော်ဖွဲ့ဆိုချက်

Genital Ulcers ခေါ် လိုင်အာရုံးအနာနှင့်များ Genital area ခေါ် လိုင်အာရုံးနေရာတွင် ရှိသော အရော်ပြား (သို့မဟုတ်) mucosa မျက်နှာပြင်ပေါ်တွင် အနာဖြစ်ခြင်းကို ခေါ်သည်။ Genital wart ခေါ် လိုင်အာရုံးကြွက်နှီးဆိုသည်မှာ အရော်ပြား အပေါ်သို့ မြင့်တက်နေခြင်းဖြစ်၍ ယင်းသည် ပြားနေ၍သော်လည်းကောင်း၊ ရည်မျှမျော်မျော် ဖြစ်နေ၍သော်လည်းကောင်း ဖြစ်နိုင်သည်။ အနာနှင့် ကြွက်နှီး ၂ ခု စလုံးသည် လိုင်မှတဆင့် ရောဂါပိုးကူးစက်ခြင်းကြောင့်ဖြစ်သည်။

### ရောဂါသွင်ပြင်လကွဏာများ

- Anal/ Genital လိုင်အာရုံးနေရာတွင် အနာဖြစ်ခြင်း
- မူလ ဟားပီးရေယှဉ်ကူးစက်ရောဂါတွင် အဖျားတက်ခြင်း၊ Genital လိုင်အာရုံးနာကျင်သော အရည်ဖော်များပေါ်ခြင်း
- Inguinal ပေါင်တွင်းအကျိတ်များ ရောင်ရမ်းခြင်း
- Anal/Genital စဒို့ လိုင်အာရုံးနေရာတွင် ကြွက်နှီးများ တစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ ရှိခြင်း

### ရောဂါရှာဖွေစစ်ဆေးခြင်းနှင့် ကုသမူပေးခြင်း

ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းသည် ရောဂါအမျိုးအစားပေါ်တွင် မူတည်သည်။ (Sore (အနာ)၊ Ulcer(အနာခွက်)၊ ကြွက်နှီး)

## DISEASE PREVENTION AND CONTROL

Type of Lesion	Treat For	First choice regime	Second choice regime
<b>Genital ulcers (open sore or lesion)</b>	Syphilis and Chancroid	Benzathine Penicillin IM 2.4 MIU stat <sup>1</sup> Plus Ciprofloxacin PO 500mg BD x 3 days (or Erythromycin PO 500mg QID x 7 Days or Azithromycin PO 1g stat)	Procaine Penicillin IM 1.2 MIU OD x10days or *Doxycycline PO 100mg BID/ 200 mg OD x 14days  Ceftriaxone IM 250 mg STAT
<b>Genital ulcers** (small, painful blisters)</b>	Herpes	Wash with soap and water Apply gentian violet x 5 days Paracetamol 1g QID x 5 days Acyclovir 200mg 5 times/day for 7day	
<b>Genital papule (separate, with dimple in centre)</b>	Molluscum Contagiosum	Wash with soap and water Will disappear in about 8 weeks	
<b>Genital warts (in groups, like cauliflower)</b>	Condyloma Acuminata	Wash with soap and water Paracetamol PO1g QID x 3 days May need surgical removal	

\* **Note :** Not in pregnancy: In pregnancy change doxycycline for erythromycin.

1 Because of the volume, this dose of benzathine penicillin is usually given as two injections at separate sites.

\*\* Vaginal herpes may need oral acyclovir to prevent infection of child at birth. Active genital herpes at delivery should have caesarean section. Refer to doctor.

### PREVENTION

Educate patients about sexually transmitted diseases, promote/provide condom use, promote single sexual partnerships. Treat the patient and the partner.

## ရောဂါများကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း

ရောဂါ အမျိုးအစား	ကုသရမည့်ရောဂါ	ပထမ ဦးစားပေး ကုသမှု	ဒုတိယ ဦးစားပေး ကုသမှု
Genital ulcers (open sore or lesion) လိုင်အရှိုး အနာပွင့်များ	Syphilis နှင့် Chancroid	Benzathine Penicillin IM 2.4 MIU stat <sup>1</sup> Plus Ciprofloxacin PO 500mg BD x 3 days (or Erythromycin PO 500mg QID x 7 Days or Azithromycin PO 1g stat)	Procain Penicillin IM 1.2 MIU OD x10days or *Doxycycline PO 100mg BID/ 200 mg OD x 14days  Ceftriaxone IM 250 mg STAT
လိုင်အရှိုး အနာများ ** သေးငယ်၍ နာကျင်သော မီးလောင်ဖုက္ခာသို့ အနာများ	Herpes	ဆပ်ပြာနှင့်ရော်ခြင့် သေချာစွာ ဆေးကြောပါ။ Gentian Violet ကို ဝါးရက်ကြာ လိမ်းပေးပါ။ Paracetamol 1g QID x 5 days Aciclovir 200mg 5 times/day for 7day	
လိုင်အရှိုး အဖွင့် (သီးမြားစီဖြစ်၍ အလယ်တွင် အချို့ပါသည်) လိုင်အရှိုးကြက်နှုံး (အစုလိုက်ရှိပြီး ဂေါ်ပိန်းပွင့် ပုံးသဏ္ဌာန်ရှိပါသည်)	Molluscum Contagiosum	ဆပ်ပြာ၊ ရေတို့ဖြင့် သေချာစွာ ဆေးကြောပါ။ စ ပတ်ကြာလျှင် ပျောက်ကင်းသွားလိမ့်မည်။	
	Condyloma Acuminata	ဆပ်ပြာ၊ ရေတို့ဖြင့် သေချာစွာ ဆေးကြောပါ။ Paracetamol po 1g QID x 3 days ခွဲစိတ်ဖယ်ရှားရန် လိုကောင်းလိုမည်။	

\* ကိုယ်ဝန်ဆောင်ချိန်တွင် မသုံးရပါ။ Doxycycline အစား Erythromycin ကိုပေးရမည်။

<sup>1</sup> Benzathine Penicillin ဆေး၏ ပမာဏကြောင့် ကြိုဆေးပမာဏကို ၂ ခုခွဲ၍ မတူညီသော နှစ်နေရာတွင် ထိုးပေးရမည်။

\*\* ကလေးမွေးသည့်အချို့တွင် vaginal herpes ၏ မိန်းမကိုယ်ရေယှဉ်ဖြစ်သည့် လူနာအား ကလေးသို့မကုးစက်စေရန် acyclovir သောက်ဆေးပေးရမည်။ ရောဂါသည် ကလေးမွေးသည့် အချို့နှင့် active ဖြစ်နေပါက ပိုက်ခွဲ၍ မွေးပေးရမည်။ ဆရာဝန်ထံသို့လွှာတ်ပါ။

### ကာကွယ်ခြင်း

လူနာအား လိုင်မှတဆင့် ကူးစက်တတ်သောရောဂါများအကြောင်း ပညာပေးပါ။ ကွန်ခုံးသုံးခြင်းကို တိုးမြှင့်ထောက်ပုံးပေးပါ။ လိုင်ဆက်ခံမှ အဖော်အား တစ်ယောက်သာထားပါ။ လူနာနှင့် သူ၏ အဖော်ကိုပါ ကုသပေးပါ။

## DISEASE PREVENTION AND CONTROL

### Sexually Transmitted Infections (STIs) in men

#### DEFINITION

- Diseases that are transmitted by sexual behaviour

Type of Lesion	Treat For	First choice regime	Second choice regime
Genital ulcers (open sores) on glans penis	Syphilis and Chancroid	Benzathine Penicillin IM 2.4 MIU stat <sup>1</sup> Plus Ciprofloxacin PO 500mg BD x 3 days (or Erythromycin PO 500mg QID x 7 days or Azithromycin PO 1g stat)	Procaine Penicillin IM 1.2 MIU OD x10days (or Doxycycline PO 100mg BID/ 200 mg OD x 14days)  Ceftiaxone IM 250 mg stat
Penile or urethral discharge, pus, urethral irritation burning in passing urine	Gonorrhoea and Chlamydia	Ceftriaxone IM 250 mg stat (or Azithromycin PO 1g stat ) Plus Doxycycline PO 100mg BID/ 200mg OD x 7days (or Azithromycin PO 1 g stat )	Erythromycin PO 500mg QID x 7 days (or Tetracycline PO 500mg QID x 7 days)
Inguinal swelling (Lymphogranu loma Venereum) painful bubo	Chlamydia	Doxycycline PO 100mg BID/ 200mg OD x 7days (or Azithromycin PO 1 g stat)	
Genital ulcers** (small, painful blisters)	Herpes	Wash with soap and water Apply gentian violet x 5 days Paracetamol 1g QID x 5 days Acyclovir 200mg 5 times/ day for 7day	
Genital papule (separate, with dimple in centre)	Molluscum Contagiosum	Wash with soap and water Will disappear in about 8 weeks	
Genital warts (in groups, like cauliflower)	Condyloma Acuminata	Wash with soap and water Paracetamol PO 1g QID x 3 days May need surgical removal	

<sup>1</sup> Because of the volume, this dose of benzathine penicillin is usually given as two injections at separate sites.

## ရောဂါများကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း

**အမျိုးသားများတွင်ဖြစ်သော လိုင်မှတဆင့် ကူးစက်တတ်သည့် ရောဂါများ (STIs)  
အမို့ပြုပို့ဖွံ့ဖြိုးချက်**

- လိုင်ဆက်ဆံမှုအရ ကူးစက်သော ရောဂါများ။

ရောဂါ အမျိုးအစား	ကုသရမည့် ရောဂါ	ပထမ ဦးစားပေး ကုသမှု	နှတိယ ဦးစားပေး ကုသမှု
Genital ulcers (open sores) on glans penis ယောက်ဗျားတန်ဆာ ပေါ်ရှိ အနာပွင့်များ	Syphilis  နှင့်  Chancroid	Benzathine Penicillin IM 2.4 MIU stat <sup>1</sup>  Plus  Ciprofloxacin PO 500mg BD x 3 days (or Erythromycin PO 500mg QID x 7 days or Azithromycin PO 1g stat)	Procain Penicillin IM 1.2 MIU OD x10days  (or Doxycycline PO 100mg BID/ 200 mg OD x 14days)  Ceftriaxone IM 250 mg stat
Penile or urethral discharge, လိုင်တံ(သို့) ဆီးပြန်တွင်းမှ ပြည် ထွက်ခြင်း၊ ဆီးပြန် ယားယံခြင်း၊ ဆီးသွားလျှင်ပူခြင်း	Gonorrhoea  နှင့်  Chlamydia	Ceftriaxone IM 250 mg stat (or Azithromycin PO 1g stat ) Plus  Doxycycline PO 100mg BID/ 200mg OD x 7days (or Azithromycin PO 1 g stat )	Erythromycin PO 500mg QID x 7 days (or Tetracycline PO 500mg QID x 7 days)
Inguinal ပေါင်တွင်း အကျိတ် ရောင်ခြင်း (Lymphogranuloma Venereum) painful bubo	Chlamydia	Doxycycline PO 100mg BID/ 200mg OD x 7days (or Azithromycin PO 1 g stat)	
Genital ulcers** သေးငယ်၍ နာကျင်သော မီးလောင်ဖုက္ခာသို့ အနာများ	Herpes	ဆပ်ပြာနှင့် ရွှေဖြင့် ဆေးကြောပါ။ Gentian Violet ကို ၅ ရက် လိမ်းပေးပါ။ Paracetamol 1g QID x 5days, Aciclovir 200mg 5 times/ day for 7day	
Genital papule (သီးဇားစီဖြစ်၍ အလယ် တွင် အချို့ဝါပါသည်)	Molluscum Contagiosum	ဆပ်ပြာနှင့်ရွှေဖြင့်သောချာစွာဆေး ကြောပါ။ ၈ ပတ်ကြောလျှင် ပျောက်ကင်းသွားလိမ့်မည်။	
Genital warts (အစုလိုက်ရှိပြီး ကိုးပိန်းပွင့် ပုံသဏ္ဌာန်ရှိသည်)	Condyloma Acuminata	ဆပ်ပြာနှင့်ရွှေဖြင့် သောချာစွာ ဆေးကြောပါ။ Paracetamol po 1g QID x 3 days ခွဲစိတ်၍ ဖယ်ရှားရန် လိုကောင်း လိုမည်။	

<sup>1</sup>Benzathine Penicillin ဆေး၏ ပမာဏကြောင့် ကြိုဆေးပမာဏကို J ခါခွဲ၍ မတူညီသော နှစ်နေရာတွင်  
ထိုးပေးရမည်။

# DISEASE PREVENTION AND CONTROL

## SIGNS AND SYMPTOMS

- Genital /anal sore or ulcer
- For Herpes primary infection: fever, painful vesicles on the genitals.
- Swollen inguinal lymph nodes
- Single or multiple warts in genital/anal area
- Urethral discharge and dysuria is common in gonorrhoea

## DIAGNOSIS & TREATMENT

Microscopy of urethral discharge may show gram-negative diplococci gonorrhoea infection. Chlamydia cannot be identified by field microscopy and should be treated presumptively. Treatment depends on the type of lesion (sore, ulcer, wart, lymph node swelling) and discharge.


## PREVENTION

Educate patients about sexually transmitted diseases, promote/provide condom use, promote single sexual partnerships. Treat the patient and the partner.

## Skin Diseases

Skin diseases are common in people lacking personal hygiene. It is difficult to differentiate among skin diseases. Ringworm, scabies and sweat fungi are ordinary skin diseases. Disease symptoms can also take place on the skin due to leprosy, sexually transmitted diseases and other diseases; it needs to differentiate among them.

The following skin diseases are common in adults and children among village population.



## Impetigo

Skin disease caused by highly infectious organism from one person to other, especially on face, nose, ear, scalp, buttock and limbs. At first, redness take place at the site of sore, then the mass appears with pus. Then pus burst out, the scab then detach and healing follows. Scratching the sore causes spread from one place to other.

### ရောဂါသွင်ပြင်လက္ခဏာများ

- လိုင်အဂါ/စအဂိုဝ တွင် sore (သို့မဟုတ်) ulcer ဖြစ်ခြင်း
- မူလဟားပီးရေယုန်ကူးစက်ရောဂါတွင် အဖျားတက်ခြင်း၊ လိုင်အဂါတွင် နာကျင်သောအဖွဲ့များ ပေါက်ခြင်း
- Inguinal ပေါင်တွင်းအကျိုတ်များရောင်ရမ်းခြင်း
- လိုင်အဂါ/စအဂိုဝတွင် ကွဲကိန့်တစ်ခု (သို့မဟုတ်) တရာထက် ပိုမို၍ပေါက်ခြင်း
- ဆီးပူ့ပေါ်သွင်းကျရောဂါတွင်ဆီးပြွန်မှ အရည်များထွက်ခြင်းနှင့် ဆီးသွားလျင်နာကျင်ခြင်းတို့အဖြစ်များသည်။

### ရောဂါရှာဖွေခြင်းနှင့် ကုသမှုပေးခြင်း

Urethral discharge များကို အကုံကြည့်မှန်ဘီလူးနှင့်ကြည့်လျင် ဆီးပူ့ပေါ်သွင်းကျရောဂါတွင် gram negative diplococccic ကိုတွေ့ရသည်။ Chlamydia ကို အကုံကြည့်မှန်ဘီလူးနှင့် မတွေ့ရသော်လည်း အတူတကွပင် ကုသပေးရမည်။  
ကုသမှုပေးခြင်းသည် ဖြစ်ပေါ်သော ရောဂါအမျိုးအစားနှင့် discharge ပေါ်မှတ်သည်။

### ရောဂါကာကွယ်ခြင်း

လူနာအား လိုင်မှတ်ဆင့် ကူးစက်တတ်သောရောဂါများ အကြောင်းပညာပေးပါ။ ကွန်အုံသုံးခြင်းကို တိုးမြှင့်ထောက်ပံ့ပေးပါ။ လိုင်ဆက်ဆံမူ အဖော်အား တစ်ယောက်သာထားပါ။ လူနာနှင့် သူ၏အဖော်ကိုပါ ကုသပေးပါ။

### အရော်ပြားရောဂါများ

အရော်ပြားရောဂါများသည် တစ်ကိုယ်ရော သန်ရှင်းမှုမကောင်းသုံးတွင် ဖြစ်ပွားလေ့ရှိသည်။ အရော်ပြားပေါ်၌ ဖြစ်ပေါ်တတ်သော ရောဂါများမှာ ခွဲခြားနိုင်ရန် ခဲယဉ်းပေးပေးပါ။ ပွေး ညွှန်း၊ ပေး စသောရောဂါများမှာ အရော်ပြားပေါ်တွင် သာမန်ဖြစ် ဖွားတတ်သော ရောဂါများ ဖြစ်ကြသည်။ အနာကြီးရောဂါ၊ ကာလသားရောဂါနှင့် အခြားရောဂါများကြောင့်လည်း အရော်ပြားပေါ်တွင် ရောဂါလက္ခဏာများ ပေါ်ပေါက်တတ်သဖြင့် ယင်းရောဂါများနှင့် ခွဲခြားသိတတ်ဖို့ပိုပါသည်။ အောက်ပါအရော်ပြားရောဂါများသည် ကျေးလက်ပြည်သူလူထုရှိ ကလေး၊ လူကြီးတို့တွင် အဖြစ်များသောရောဂါများ ဖြစ်ကြသည်။

### အနာစိမ်း၊ အနာစက်

တစ်ဦးနှင့်တစ်ဦးအလွန်ကူးစက်လွယ်ပြီး ပိုးကြောင့်ဖြစ်သော အရော်ပြားရောဂါ ဖြစ်ပါသည်။ အထူးသဖြင့် ကလေး သုကယ်များ၏ မျက်နှာ၊ နာခေါင်း၊ နား၊ ဦးခေါင်းအရော်ပြား၊ တင်ပါးနှင့် ခြေလက်တို့တွင် ဖြစ်တတ်သည်။ အနာဖြစ်သော ဇနရာတွင် ပထမနှစ်ရာလာပြီး အဖြစ်လာကာ ပြည်တည်လာပါသည်။ ထို့နောက် ပြည်ပေါက်ပြီး အနာဒေး ဖြစ်ကာ ကွာသွားပြီး အနာကျက်ပါသည်။ အနာကို ကုတ်လိုက်ခြင်းဖြင့် တစ်နေရာမှတစ်နေရာ ကူးစက်ပြန်ပွားစေပါသည်။

### ကုသနည်းများ

- ကလေးကို ဆပ်ပြာနှင့် ရေချိုးပေးရမည်။
- မည်သည့် ပိုးသတ်ဆေးကိုမဆို (ပိုးတက်စီယံပါမ်းကနိုတ်၊ ဖန်ဆေးရည်မှုန်း) ရေနွေးနှင့်ရောစပ်ပြီး တစ်နေ့ (J) ကြိမ် ဖန်ရောဆေးပေးရမည်။ ယင်းဆေးမရနိုင်ပါက တမာရွက်၊ တမာခေါက်၊ ကြောင်ပန်းရွက်တို့ကို လည်းကောင်း၊ ရေနွေးသက်သက်ကိုလည်းကောင်း ဆားအနည်းငယ်ရော၍ အသုံးပြနိုင်ပါသည်။
- ဖန်ရည်ဆေးပြီးလျင် ဆေးပြာရည် (ဂျင်ရှင်ပိုင်အိုလက်) သို့မဟုတ် ရွှေဂါလူးဆေးလိမ်းပေးရပါမည်။

## DISEASE PREVENTION AND CONTROL

### Treatment

- Bath the child with soap.
- Mix any antiseptic (potassium permanganate, dressing powder) with warm water, and do dressing for two times per day. If unavailable, use margosa leaves, margosa bark, chaste leaves or mix small amount of salts with warm water.
- After dressing, apply blue ointment (gentian violet) or shwe wah ointment.

### **Boil or Folliculitis/ Furunculosis**

Pus collection in the skin and based upon the extent or depth of it can extend up to carbuncle. When it is squeezed or before the right time, pus and organisms do not discharge to external, and instead spread to other places through blood or more serious condition.

### Treatment

- At the initial stage, apply iodine and alcohol
- Cover with warm cloth for preparing pus discharge. Don't ever try to squeeze or prick it before the right time.
- When the pus is nearly to be discharged, remove them out and apply antiseptic cotton wool.
- If it is painful, give paracetamol.
- When lymph nodes at neck, armpit, inguinal areas are inflamed together with it, refer to nearest hospital/ health center.

### **Ulcer**

Injuries and abrasions heal within a short period if there is no infection. If there is infection, the wound changes to ulcer, filled up with pus and scab, gradually mass appear, healing up with scar. In case of malnourished person, the wound becomes enlarged with no healing. Ulcers can be prevented by proper treatment of injuries and abrasions at initial stage.

### Treatment

- If the wound is small, dressing with antiseptic solution and then apply blue liquid (gentian violet) or red ointment
- If the wound is large, dressing for two times per day and apply with cotton wool soaked with yellow antibiotic ointment (shwe wah), and then bandaged.
- When lymph nodes swelling or fever is present, refer to hospital and health center.

### **Scabies**

- Caused by very tiny mite. As these mites are digging burrows in the skin, the patient feel itchiness at any time and frequently scratch the skin, leading to other infections, abscess and impetigo. Red skin with slight itchiness is called dry scabies and discharged wet one is called wet scabies.
- Commonly occur in children with poor personal hygiene and malnourished, and infectious from one to another
- Easier to transmit wet scabies with long nails
- Scabies is common at finger and toe web, armpit, buttock, inguinal region where there is much sweating.

### သွေးစနာ၊ မွေးကျော်နာ

အရေပြားတွင် ပြည်တည်၍ အနာပေါက်ခြင်းဖြစ်ပြီး အနာတွင်းနက်မှ အခြေအနေပေါ်မှတ်သည်၍ သွေးစနာ ထံ ဖြစ်လာနိုင်ပါသည်။ ပြည်တည်နာအနေဖြင့် ပြည်မမှည့်မိ အနာကို ညှစ်ပါက အနာမှ ပြည်နှင့်ပိုးတို့သည် အပြင်သို့ မတွက်သွားဘဲ သွေးထံမှတ်ဆင့် အြေးနေရာများသို့ ပြန်ပွားခြင်း အနာပို့ယဉ်းလာခြင်းဖြစ်တတ်သည်။

### ကုသနည်းများ

- သွေးစနာ စတင်ပေါက်လာလျှင် တင်ချာအိုင်အိုဒင်းနှင့် အရက်ပုံတို့ဖြင့် သုတ်လိမ်းပေးပါ။
- ပြည်မမှည့်စေရန် ရေနွေးထံအုပ်ပေးရမည်။ ပြည်မမှည့်ဘဲနှင့် အနာမညှုပ်နှင့်။
- ပြည်မမှည့်သည့်အခါ ပြည်ညွှမ်းနှင့် ဆေးဝါရည်ဂျမ်းနှင့် ဆေးထည့်ပါ။
- အနာကိုကိုက်လျှင် အကိုက်သက်သာဆေး (ပါရာစီတောလ်) တို့ကိုနိုင်သည်။
- ပြည်တည်နာနှင့်အတူ လည်ပင်း၊ ချိုင်း၊ ပေါင်ခြံစသော နေရာများမှ အကျိုးပို့ယဉ်းလာခြင်းပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ ပေါ်လွှတ်ပါ။

### အရေပြားအနာ၊ ဖက်ခွွှက်နာ

ထိနိုက်ရှာနာ၊ ပွန်းပဲ့နာတို့သည် ရောဂါပိုးမဂ်င်ရောက်လျှင် ခကာနှင့် အနာကျက်သွားနိုင်ပါသည်။ ရောဂါပိုး ပင်ရောက်ပါက အနာသည် ဖက်ခွွှက်နာကဲ့သို့ဖြစ်လာကာ ပြည်ထံများ၊ အနာဖေးများနှင့်ပြည့်လာပြီး တဖြည်းဖြည်း အသားစုတွက်၍ အမာရွတ်ကြီးဖြင့် အနာကျက်ပါသည်။ အာဟာရချို့တဲ့နေသုဖြစ်ပါက အနာသည်ပို့၍ကြီးကာ မကျက်ဘဲ နေတတ်ပါသည်။ အနာစီမံး ထိနိုက်ရှာနာများကို ဖြစ်ကာစ စနစ်တကျကုသာခြင်းဖြင့် ပြည်တည်းဖက်ခွွှက်နာများဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ပါသည်။

### ကုသနည်းများ

- အနာထုလျှင် ပိုးသတ်ဆေးရည်နှင့် ဖန်ဆေးပြီး ဆေးပြာရည် (ရှင်ရှင်ပိုင်အိုလက်) သို့မဟုတ် ဆေးနှင့် ဆေးရည် ထည့်ပါ။
- အနာကြီးလျှင် တစ်နေ့ နှစ်ကြိမ် ဖန်ရည်ဆေးပြီး ဆေးဝါရည် (ရွှေါ) ဆွတ်ထားသော ဂျမ်းစနှင့် ဆေးထည့် ပတ်တီးစည်းထားပါ။
- အကျိုးပို့ယဉ်းလာလျှင်လည်းကောင်း၊ အဖျားကြီးလာလျှင်လည်းကောင်း ဆေးရုံ၊ ဆေးခန်းသို့ ပြပါ။

### ပရောဂါ

- ပဲသည် အလွန်သေးငယ်သော ပိုးမွားကောင်ကြောင့် ဖြစ်ပွားခြင်းဖြစ်သည်။ အရေပြားထံတွင် တွင် လိုက်ခေါင်းများ တူး၍နေသော ပိုးမွားကောင်ဖြစ်၍ ရောဂါရိသုသည် အချိန်မရွေးယံပြီး မကြာခက အရေပြားကို ကုတ်ခြစ်ရသဖြင့် အြေးရောဂါများ ပင်ရောက်ပြီး ပြည်တည်အနာစက်များ ဖြစ်ပေါ်စေသည်။ သာမန်ယားယံ၍ အရေပြားနှိမ်လျက်ရှိသည့် အနာကို ပဲခြောက်နာဟုခေါ်၍ ပြည်ဝင်ပြီး စိစွဲနေသောအနာကို ပဲစိနာဟု ခေါ်သည်။
- တစ်ကိုယ်ရေမသန့်ရှင်းသူ ကလေးများနှင့် အာဟာရခါတ်ချို့တဲ့သူတွင် ဖြစ်ပွားတတ်ပြီး၊ တစ်ဦးမှတစ်ဦးသို့ ကူးစက်သည်။
- လက်သည်းရည်ပါက ပဲစိနာကူးစက်ရန် ပိုမိုလွယ်ကူသည်။
- ပဲရောဂါမှာ ခြေကြား၊ လက်ကြား၊ ချိုင်းကြား၊ တင်ပါးဆုံး ပေါင်ခြံစသည့် ချွေးထွက်များသည် နေရာများတွင်အဖြစ်များသည်။

## DISEASE PREVENTION AND CONTROL

### Treatment

- Do the following if there is dry scabies.
  - ⇒ Let the patient take bath, rubbing the whole body with soap
  - ⇒ When dry up, apply the entire body with clean cloth soaked with anti scabies medicine, benzyl benzoate or Gamazine.
  - ⇒ Let the patient wear new clothes laundered
  - ⇒ If nails are long, cut them out until shortened
  - ⇒ Boil the old clothes in hot water, wash with soap and dry under sunlight.
- Do the following if there is wet scabies.
  - ⇒ Apply gentian violet daily to remove and recover from pus and scabs.
  - ⇒ When scabs fall off, apply anti scabies medicine as mentioned above
- Prevention ways
  - ⇒ Health education to pay attention to personal hygiene
  - ⇒ If there is one patient in the family, take early and proper treatment
  - ⇒ Always cutting nails and not to scratch in order to avoid change from dry to wet scabies
  - ⇒ If there is one person with scabies in the family, transmission to whole family is possible and the entire family should undergo treatment

### **Ringworm/Tinea**

- Fungal infection of the skin and caused by poor personal hygiene
- The most common ringworm infections are as follows:

#### **Scalp ringworm (Tinea Capitis)**

White particles attached to root of hair and scalp, resulting in multiple patches of hair loss. Pus discharge and skin inflammation are present due to scratch response to itchiness, and using folk medicine at hand.

#### **Tinea Versicolor**

- A type of ringworm and most common in face, chest and back.
- Symptom is grey or brownish patch in white skinned people, light white patches in dark-skinned people.
- Itchiness when hot and sweating
- No danger to human

#### **Simple Tinea**

- The most common ringworm on the skin
- Circular, thick walled, red pustules are arranged in a line, similar to a ring so it is called ringworm infection

#### **Tinea corporis**

- Are quite common in farmers and laborers who are carrying materials in gunny bag
- This type of ringworm grows in the form of a snail on the skin.
- Extremely itchy

### ကုသနည်းများ

- လောက်နာဖြစ်လျှင် အောက်ပါနည်းအတိုင်းပြုလုပ်ပါ။
  - ⇒ တစ်ကိုယ်လုံးကိုဆပ်ပြာနှင့် နာနာတိုက်ပြီး ရေချိုးခိုင်းပါ။
  - ⇒ ရေခြားက်ပါက လေဆေးရည် (ဘင်္ဂလားဘင်္ဂလာ) သို့မဟုတ်(ကမက်ဒင်း)ကို အဝတ်စသန့်သန့်နှင့် ဆွတ်ပြီး တစ်ကိုယ်လုံး သုတေသနပါးပေးပါ။
  - ⇒ လျှော့စွဲပြီးသား အဝတ်သစ်ကို ပတ်ပေးပါ။
  - ⇒ လက်သည်းများ ရည်နေပါက တို့အောင်လိုးဖြတ်ပါ။
  - ⇒ အဝတ်ဟောင်းများကို ရေဇ်နှင့်ပြုတ်၍ ဆပ်ပြာနှင့်လျှော့ပြီး နေပူလှန်းပါ။
- လစိနာဖြစ်ခဲ့လျှင် အောက်ပါနည်းအတိုင်းပြုလုပ်ပါ။
  - ⇒ ပြည်ကတ်နှင့် အနာဖေးများ ကွာကျပျောက်ကင်းစေရန် ဆေးပြာရည်(ဂျင်ရှင်စိုးလတ်)ကို နေ.စဉ် သုတေသနပါးပေးပါ။
  - ⇒ အနာဖေးများ ကွာကျသောအပါ အထက်ဖော်ပြုအတိုင်း ပဲဆေးရည်ကို သုတေသနပါးဆောင်ရွက်ပေးပါ။
- ကာကွယ်ရန်နည်းလမ်းများ
  - ⇒ တစ်ကိုယ်ရေကျန်းမာရေးကို ဂရိစိုက်ရန် ပညာပေးခြင်း
  - ⇒ မိသားစုတွင် ရောဂါတစ်ယောက်ဖြစ်ပါက စိမိနိုးစီး တော့တော့သမုခံယူခြင်း
  - ⇒ လောက်နာမှလစိနာမဖြစ်စေရန် ကုတ်ခြစ်ခြင်းမပြုလုပ်ရန်နှင့် လက်သည်းရည်များကိုအမြဲလိုးဖြတ်ခြင်း
  - ⇒ မိသားစုတွင် တစ်ဦးဦးပဲရောဂါရိပါက တစ်အီမီသားလုံးကိုကူးစက်တတ်သာဖြင့် တစ်အီမီသားလုံး ကုသမူ ခံယူခြင်းတို့ ဖြစ်ပါသည်။

### ပွဲရောဂါ

- အရေပြားတွင် မို့စွဲသောရောဂါဖြစ်သည်။ ရောဂါဖြစ်ခြင်းအကြောင်းမှာ တစ်ကိုယ်ရေသနရှင်းမှ မကောင်းသောကြောင့် ဖြစ်သည်။
- အမြဲဖြစ်ပွားလေ့ရှိသော ပွဲရောဂါများမှာ အောက်ပါအတိုင်းဖြစ်သည်။

### ဦးခေါင်းပွဲး (အက်ဟုလည်းခေါ်သည်)

ဆံရင်းနှင့် ဦးရေပြားတွင် အဖြူပြားကလေးများ ကပ်နေ၍ ဆံပင်များ ကွက်ပြီး ကျတ်တတ်ပါသည်။ ယား၍ ကုတ်ခြင်း၊ ၈၂.၉၁ဆေးမြို့ဦးတို့လိုက်ပြုခြင်းတို့ကြောင့် ပြည်ကတ်များတည်ပြီး အရေပြားရောင်ရမ်းတတ်ပါသည်။

### ကိုယ်ပိုင်ပွဲး (ညွှန်း)

ပွဲရောဂါတစ်မျိုးဖြစ်၍ မျက်နှာ၊ ရင်သတ်၊ ကျောက်န်းတို့တွင် အများဆုံးတွေ့ရပါသည်။ လက္ခဏာမှာ အသားဖြူသူတွင် မိုးနိုး(သို့မဟုတ်)အညီရောင်၊ အသားမည်းသူတွင်အဖြူရောင်ပျော့ပျော့အကွက်များဖြစ်ပေါ်၍ ပူဗုံးအိုက်ချေးထွက်သည့်အပါ သားယံတတ်ပါသည်။ လူကို ဥပါဒ်မပေးပါ။

### ရိုးရိုးပွဲး

အရေပြားပေါ်၍ အများဆုံးတွေ့ရသည့် ပွဲကွက်များပင်ဖြစ်ပါသည်။ ငြင်းတို့မှာ ငန်းပိုင်း၍ သေးအနား ထူးပြီး၊ အရည်ကြည် အနီးကလေးများ စီတန်းပေါ်ပေါက်နေပြီး လက်စွမ်းကွင်းနှင့်တူနေသာဖြင့် လက်စွမ်းကွင်းပွဲးဟု ခေါ်ကြသည်။

### ခရုပတ်ပွဲး

လယ်ယာလယ်ကိုင်သူ တောင်သူဦးကြီးများ၊ ဂန်နီအိတ်များနှင့် ထည့်ထားသောပစ္စည်းများကိုထမ်းသူ လုပ်သား ဦးကြီးများတွင် အများအားဖြင့် ဖြစ်တတ်သည်။ ငြင်းပွဲးမှ အရေပြားတွင် ခရုပတ်ပုံသဏ္ဌာန် အရစ်လိုက် ဖြစ်နေသည်ကို အစွဲပြု၍ ခေါ်သည်။ ငြင်းမှာအလွန်သားယံတတ်သည်။

## DISEASE PREVENTION AND CONTROL

### **Tinea Manuum, Tinea pedis, Tinea cruris**

- Due to scratching ringworm, one type that spread under finger nails and toe nails.
- Finger nails and toe nails become twisted and brittle due to this type of ringworm
- Ringworm that occurs between fingers and toes, also called water/ sand scabies (in Burmese term)
- Become more obvious when getting wet, and spread up to palms and soles.
- Brownish, patchy and itchy ringworm called “gyut” is present in armpit and inguinal region.
- More prone to infection due to sweating and movements

#### Treatment

- Wash with soap and water and apply benzyl benzoate acid/ solution twice per day, for at least ten days, until one week after the skin becomes smooth
- If there is pus, dressing with permanganate and when there is no more pus, apply benzyl benzoate acid/ solution or Clotrimazole cream.

#### Prevention

- Personal hygiene
- Proper treatment for skin injuries and abrasions
- Avoid using folk medicine at hand when there is disease

### **Herpes**

- Caused by tiny virus.
- Found on lips, nostrils, neck, around ribs and spread through nerves so that it recovers when it turns around the body in one cycle.
- Symptoms are the area around the lesion becomes reddened, and painful
- Soon, it becomes a small blister, with clear fluid, pus discharge which crusts over, forming a scab and heals. There is no scar when the lesion heals down.
- Herpes is associated with diseases such as pneumonia, malaria and influenza.
- Also common in HIV/ AIDS patients
- In frequent infection, try to suggest for referral to health centers

#### Treatment

- Give analgesic drugs and apply gentian violet not to form abscess
- Can be healed by thick application of benzyl alcohol or iodine alcohol

### **Eczema**

- Red, brown or black multicolored, scab forming when dry leading to thick skin
- Common in sites where flexion and extension are done such as elbow, ankle, knee, and neck
- Chronic disease and caused by multiple factors, need to refer to doctor
- As skin diseases are mainly related to body hygiene, hair hygiene, limb hygiene, need to obey the following factors

### လက်၊ ခြား ချိုင်းပွဲး

ပွဲးကို ကုတ်ဖွဲ့ရာမှ လက်သည်း၊ ခြေသည်းခွံအောက်တွင် ကူးစက်ပြန်များလာသော ပွဲးဖြစ်သည်။ င်းပွဲးကြောင့် လက်သည်းခွံ၊ ခြေသည်းခွံများ တွန်လိမ်ကောက်ကွေး ကျတ်ဆတ်သွားသည်ကို တွေ့ရှိရသည်။ လက်ချောင်းကြား၊ ခြေချောင်းကြားတွင် ရေရှာ၊ သဲပဲဟုခေါ်သော ပွဲးရောဂါ စွဲတတ်ပါသည်။ ရေရှိသည့်အခါတွင် ပို၍ထင်ရှားပြီး လက်ဖဝါး၊ ခြေဖဝါးထိ ကူးစက်ပျုံနှုတ်သည်။ ချိုင်းကြားနှင့် ပေါင်ခြံတွင် ညီမည်းထူးနိုင်ရှုံး၍ ယားယံသော ချွဲတ်များဟုခေါ်သည့် ပွဲးရောဂါ စွဲတတ်သည်။ ချွဲ့စိခြင်းနှင့် သွားလာလှပ်ရှားပွဲတ်တိုက်မှုများကြောင့် ရောဂါပို၍ ရတတ်ပါသည်။

### ကုသနည်းများ

ဆပ်ပြာနှင့် ဆေးကြောရေဆေးပြီး တစ်နေ့လျှင် နှစ်ကိုပ် ဘင်္ဂရိရိအက်ဆစ် လိမ်းဆေးကို လိမ်းရမည်။ အနည်းဆုံး (၁၀) ရက်ချွဲ့ လိမ်းပေးရပါမည်။ အရေပြားရောမွေ့သွားပြီး တစ်ပတ်မျှအထိလိမ်းရပါမည်။ ပြည်တည်ပါက ပါမင်ဂနိုတ်ဖန်ရည်နှင့်ဆေးပြီး ပြည်ပျောက်မှ ဘင်္ဂရိရိအက်ဆစ် သို့မဟုတ် ကလိုထရိုင်မာရိုးကရင်မဲ ဆေးလိမ်းရမည်။

### ကာကွယ်နည်းများ

- ၁။ တစ်ကိုယ်ရေသနနှင့်ခြင်း
- ၂။ အရေပြားပွဲနှင့်ထိခိုက်ဒက်ရာရလျှင် စနစ်တကျဆေးထည့်ခြင်း
- ၃။ ရောဂါဖြစ်ပါက တွေ့ရာဆေးမြီးတိုကို အသုံးမပြုခြင်းတို့ဖြစ်ပါသည်။

### ရေယုန်ရောဂါ

ရေယုန်ရောဂါဆိုသည်မှာ သေးငယ်သော ပိုင်းရပ်စွဲကြောင့် ဖြစ်သော ရောဂါဖြစ်သည်။ နှုတ်ခမ်း၊ နာခေါင်း၊ လည်ပင်းနံကြား ပတ်လည်တို့တွင် တွေ့ရာတတ်ပြီး၊ အာရုံကြောတလျှောက် လိုက်၍ ပေါက်သဖြင့် ရေယုန် တစ်ပတ်ပြည့်မှ ပျောက်သည်ဟု အဆိုရှိကြသည်။

လက္ခဏာများမှာ အနာဖြစ်မည့်နေရာ အရေပြားသည် နီရဲလာပြီး ထိနေရာတစ်စိုက်တွင် နာကျင်နေပါသည်။ မကြေခင်အဖြစ်လာပြီး အရည်ကြည်မှည့်ကာ ပြည်ဝှက်ပြီးနောက် ပေါက်ပြီး အနာဖေးကျန်ခဲ့ပါသည်။ အနာ ပျောက်လျှင် အမာရွတ် မကျန်ပါ။

ရေယုန်ရောဂါသည် နမိုးနီးယား အဆုတ်ရောင်ရောဂါ၊ ငုက်ဖျား၊ တုတ်ကွေးစသော ရောဂါများနှင့် တွေ့ရှိဖြစ်တတ်ပါသည်။ HIV/AIDS ရောဂါဖြစ်ပွားနေသူများတွင်လည်း ဖြစ်တတ်သည်။ ရေယုန်ရောဂါ မကြေခင်ဖြစ်ပွားပါက ကျွန်းမာရေးဌာနသို့ သွားရောက်စစ်ဆေးရန် တိုက်တွန်းပါ။

### ကုသနည်းများ

- အကိုက်သက်သာသော ဆေးပေးရန်နှင့် အနာပြည်တည်၍ မယဉ်းစေရန် ဂုဏ်ရှင်းပိုင်အိုလတ် ဆေးသုတ် လိမ်းပေးရမည်။
- တင်ချာသင်္ကိုင်း (သို့မဟုတ်) တင်ချာအိုင်အိုအင်းဆေးရည်ကို ထူထူသုတ်လိမ်းပေးခြင်းဖြင့်လည်း ပျောက်က်းနိုင်ပါသည်။

### နှင့်ခု

နှင့်ခုသည် နီညီမည်းအရောင်အမျိုးမျိုးရှိ၍ ခြောက်ပြီး အနာဖေးများဖြင့် အရေပြားမှာ ထူအမ်းလျှောက်နေသော ရောဂါ ဖြစ်ပါသည်။ ခနာကိုယ် ကွေးဆန့်သော နေရာများတွင် အတွေ့များပါသည်။ တံတားဆောင်ဆစ်၊ ခြေကျင်းသတ်၊ ခုံးကောက်ကွေး၊ လည်ပင်းတို့တွင် တွေ့ရာတတ်၏၏ နစ်ရည်လများ ခံစားရသောရောဂါဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ဖြစ်တတ်၍ ကုသမှု ခံယူရန် ဆရာတန်တံစွဲတ်ပါ။

အရေပြားရောဂါများသည် ခနာကိုယ်သနှင့်ရေး၊ ဆံပင်သနှင့်ရေးရေးတိန္တုနှင့် အမိက သက်ဆိုင်နေသည့်အတွက် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ရမည်။

## DISEASE PREVENTION AND CONTROL

### Body hygiene

- Take bath for once or twice daily for body hygiene
- During bath, the whole body should be washed and rubbed thoroughly without any space left in order to remove dirt and to open sweat pores
- Clean the entire body dry with clean personal towel.

### Hair hygiene

- Apply oil to hair and comb properly. It is better to use personal comb.
- Shampoo hair at least once a week to remove louse, dandruff, ringworm from hair
- If there is hair louse, daily comb hair with fine tooth comb. Apply Kamazin ointment or benzyl benzoate solution to hair before going to bed and cover all the hair with clean cloth.
- In the morning shampoo the hair and comb with fine tooth comb

### Limbs hygiene

- Don't just make your hands wet with water, should eat food only after washing properly with soap.
- Don't forget to wash hands clean after using toilet
- Cut nails short, when dirt gets under finger nails, infection follows and pass through with food into human body. It can also cause abrasions and spread of scabies, ringworm, and tinea infection.
- Due to unclean sole, scabies on sole skin (itchy patches appear and entry of organisms into toes web) can occur, so clean the foot properly. Adapt taking footwear, especially when going to toilet, otherwise tinea infection can be present.

### **CHWs should do community health education related to skin diseases.**

- Should practice personal hygiene especially taking bath and nail cutting clean to prevent skin infections
- Encourage proper hand washing practice
- Teach the children to get hand washing practice
- To apply drug application to skin abrasions and injuries
- When skin diseases take place, undergo proper treatment instead of folk medicine at hand.

ခန္ဓာကိုယ်သန္တရှင်းရေး

- မိမိခန္ဓာကိုယ်သန္တရှင်းရေးအတွက် နေစဉ် တစ်ကြိမ်ဖြစ်စေ၊ နှစ်ကြိမ်ဖြစ်စေ ရေမှန်မှန်ချီးရမည်။
- ရေချီးစဉ်ချေးညွှေ့များ ကင်းစင်စေရန်နှင့် ချွေးပေါက်များ ပွင့်စေရန် ဆပ်ပြာနှင့် တစ်ကိုယ်လုံးကို ကြားလပ် မကျေန် သေချာစွာ ပွတ်တိုက်ဆေးကြောပေးရမည်။ အထူးသဖြင့် ခန္ဓာကိုယ်အတွင်းပိုင်းကို ဆေးကြောရန် လိုသည်။
- သန္တရှင်းသော ကိုယ်ပိုင်မျက်နှာသုတ်ပုဂ္ဂိုဖြင့် တစ်ကိုယ်လုံးခြောက်အောင် သုတ်ပေးရမည်။

ဆံပင်သန္တရှင်းရေး

- ဆံပင်ကို ဆီလိမ်း၍ သပ်ရပ်စွာ ဖြီးရမည်။ ကိုယ်ပိုင်ဘီးသုံးက ပို၍ ကောင်းပါသည်။
- ဆံပင်တွင် သန်း၊ ဘောက်၊ ဒက်များကင်းစင်စေရန် တစ်ပတ်လျှင် အနည်းဆုံးတစ်ကြိမ် ခေါင်းလျှော်ပေးရမည်။
- သန္တခွဲပါက ဘီးစိပ်နှင့် နေစဉ်ဖြီးပေးပါ။ ငင်မဏေးဆေးရည် (သို့) ဘင်္ဂီဇိုင်းဘင်္ဂီဇိုဝှက်ဆေးရည်နှင့် အိပ်ရာ မဂ်မိ ဆံပင်ကိုလိမ်းပြီး အကတ်သန္တနှင့် ဆံပင်များလုံးအောင်ပေါင်းထားပါ။
- နံနက်တွင် ခေါင်းလျှော်ပြီး ဘီးစိပ်နှင့်ချေပေးပါ။

ခြေလက်သန္တရှင်းရေး

- မိမိလက်ကို အစာမစားမီ ရေစိုရုံသာမဆေးဘဲ ဆပ်ပြာနှင့်ကောင်းစွာ ဆေးကြောပြီးမှ အစာစားသင့်သည်။
- မစင်စွဲနှစ်ပြီးတိုင်းလည်း လက်ကို စင်ကြောယ်စွာဆေးရန် မမေ့သင့်ပါ။
- လက်သည်း၊ ခြေသည်းတို့တို့ထားရပါမည်။ လက်သည်းကြားထဲသို့ ချေးများပင်လျှင် ရောဂါးများပါလာပြီး အစာနှင့်ရော၍ ကိုယ်တွင်းသို့ ဝင်သွားစေနိုင်သည်။ အရေပြားပွဲနှင့် ဒက်ရာများကိုလည်းရစေနိုင်သည်။ ဒါ ပွေး၊ ညှင်းတို့ကိုလည်း ပြန့်ပွားစေသည်။
- ခြေဖော်တွင် မသန္တရှင်းခြင်းကြော်နှင့် ခြေထောက်အရေပြား၊ ပဲစွဲရောဂါများ (ယားနာများပေါက်ခြင်းနှင့် ခြေချောင်းကြားများတွင် ပိုးများများပင်ရောက်နိုင်ခြင်း)တို့ကြော်နှင့် ခြေထောက် သန္တစ်စွာ ဆေးကြောရပါ မည်။ ဖိန်ပိုးသည် အလေ့အကျင့်ကို ပြုလုပ်ရမည်။ အထူးသဖြင့် မစင်စွဲနှစ်သွားသောအခါ ဖိန်ပိုးသင့် သည်။ သို့မဟုတ်ပါက ချိတ်သနကောင် ရောဂါရနိုင်သည်။

**လူထုကျိုးမာရေးလုပ်သားများသည် အရေပြားရောဂါနှင့် ပတ်သက်၍  
ပြည်သူလူထုအား အောက်ပါအတိုင်း ပညာပေးရမည်။**

- အရေပြားရောဂါများ မဖြစ်ပွားစေရန် တစ်ကိုယ်ရေသန္တရှင်းရေး အထူးသဖြင့် ရေမှန်မှန်ချီးရန်နှင့် လက်သည်းများ ညှပ်ရှုသန္တစ်စွာထားရန်။
- စနစ်တကျလက်ဆေးသည့် အလေ့အကျင့်ရရှိလာအောင် တိုက်တွန်းရန်။
- ကလေးများကိုလည်း လက်ဆေးသည့် အလေ့အကျင့်ရရှိရန် သင်ကြားပေးရန်။
- အရေပြားပွဲနှင့် ထိခိုက်အက်ရာရလျှင် စနစ်တကျဆေးထည့်ရန်။
- အရေပြားရောဂါများ ဖြစ်ပွားပါက တွေ့ရောဆေးမြို့ပို့ဖြင့် မကုသာ ထိရောက်သောဆေးဖြင့် ကုသရန်

# Respiratory tract infections

1. Tuberculosis
2. ARI
3. Pneumonia
4. SARS
5. Tonsillitis
6. Leprosy
7. Meningitis

## 1. Tuberculosis

- Causal organism – TB causing bacteria (***Mycobacterium Tuberculosis***)
- Susceptible age – at any age, in any gender among different ethnic/ religions with different social standards

### Mode of transmission

- Reservoir – human, animal being infected (e.g cow)
- Portal of exit – mouth and nose while the TB patient cough, sneeze, or spits, animals (for example, if TB is in udder of cow, organisms are present in the milk)
- Mode of transmission – inhalation of air containing TB organisms, when organisms are present in milk, the patient's clothing and utensils contaminated with sputum, or discharge, directly and indirectly from food and air
- Portal of entry – TB bacteria gets inside the human body from the nose as air containing organisms in inhaled, (e.g. the family members sleeping together with the infected person), from the mouth when drinking the contaminated milk without boiling
- Host – in everyone, but HIV/AIDS patients, diabetic, low immune, children without TB vaccination, malnourished people are at higher risk.


### Clinical features

#### Chest Symptoms

- Cough more than 2 to 3 weeks
- Sputum expectoration
- Blood in sputum, cough up with blood
- Chest and back pain
- Difficulty in breathing

#### General Symptoms

- Gradual weight loss
- Low grade fever
- Night sweats
- Loss of appetite
- Lethargy



## အသက်ရှူးလမ်းကြောင်းမှတဆင့် ကူးစက်တတ်သောရောဂါများ

- ၁။ တိဘိရောဂါ
- ၂။ အောအာင်အိုင်ရောဂါ
- ၃။ အဆုတ်ရောင်ရောဂါ သို့မဟုတ် နမိုးနီးယားရောဂါ
- ၄။ ဆားစံရောဂါ
- ၅။ အသီးရောင်ရောဂါ
- ၆။ အနာကြီးရောဂါ
- ၇။ ကူးစက်မြန်းနောက်အမြဲးရောင်ရောဂါ

### ၁။ တိဘိရောဂါ

- ရောဂါဖြစ်စေသောဗိုး - တိဘိရောဂါပိုး (မိုင်ကိုဗက်တိုးရီးယမ်း ကြုံသာကူးလို့စစ်)
- ရောဂါဖြစ်စေသောအသက်အရွယ် - တိဘိရောဂါသည် အသက်အရွယ်မရွေး၊ ကျား/မ မရွေး၊ လူမျိုး သာသာမရွေး၊ ဆင်းရဲ ချမ်းသာမရွေး ဖြစ်နိုင်သောရောဂါဖြစ်ပါသည်။

### ရောဂါကူးစက်ပြန်ဗွားပုံး

- ရောဂါပိုးများသို့လောင်ထားသူ - တိဘိရောဂါဖြန်ဗွားနေသောလူ၊ တိရွှေ့နှင့် (ဥပမာ - နွား)
- ရောဂါပိုးထွက်သောလမ်းကြောင်း - တိဘိလူနာ ချောင်းဆိုး၊ နာချာ၊ တံတွေးထွေးသောအခါ ပါးစပ် နာခေါင်းတို့မှ လည်းကောင်း၊ တိရွှေ့နှင့်များ (ဥပမာ - နွားမန္ဒြားအုံတွင် တိဘိရောဂါဖြစ်နေလျှင် ရောဂါပိုးများ နှုန်းရည်တွင် ပါဇွန်မည်။)
- ရောဂါပြန်ဗွားပုံး - ရောဂါပိုးများ ပါဝင်နေသောလေကို ရှုမိလျှင်သော်လည်းကောင်း၊ ရောဂါပိုးများ နှီးစာည်းတို့တွင် ပါဝင်လျှင်လည်းကောင်း၊ လူနာ၏ သဏ္ဌာန် အကျိုအချွဲများ ပေနေသော အောက်အတာ၊ ပန်းကန် ခွက်ယောက်မှတဆင့်သော်လည်းကောင်း၊ အတားအတာ၊ လေတို့မှ တိုက်ရှိက်သော်လည်းကောင်း သွယ်လည်းကောင်း ရောဂါပုံးနှုန်းပါသည်။
- ရောဂါပိုးပင်ရောက်ရန်လမ်းကြောင်း - ရောဂါပိုးများရှိသော လေကိုရှုမိလျှင် (ဥပမာ - ရောဂါရှိသောလူနှင့် အတူအိပ်သောမိသားစုင်များ)၊ နာခေါင်းမှတဆင့်သော်လည်းကောင်း၊ ရောဂါပိုးပါသော နွားနှုံးကို ဆူအောင် မကျိချက်ဘဲ သောက်သုံးမိလျှင် ပါးစပ်မှတဆင့်သော်လည်းကောင်း လူခန္ဓာကိုယ်တဲ့သို့ဝင်ရောက်နိုင်သည်။
- ရောဂါပိုးကိုလက်ခံသူ - လူတိုင်းတွင် ဖြစ်ဗွားနှုန်းပါသည်။ သို့ရာတွင် HIV/AIDS လူနာများ၊ ဆီးချိုးရောဂါလူနာများ၊ ကိုယ်ခံအားနည်းနေသော သူ့တိဘိကာကွယ်ဆေးမထိုးရသေးသောကလေးထံများ၊ အာဟာရခါတ် ချို့တဲ့နေသောသူများသည် တိဘိရောဂါ ပိုမို ကူးစက်လွှယ်ပါသည်။


### ရောဂါသွေ့ပြင်လကွဏာများ

#### ရှင်ခေါင်းလကွဏာများ

- ၁။ (၂)ပတ်မှ (၃)ပတ်ကျော် ရောင်းဆိုးခြင်း၊
- ၂။ သလိပ်ထွက်ခြင်း၊
- ၃။ သလိပ်တွင် သွေးပါခြင်း၊ ရောင်းဆိုးသွေးပါခြင်း၊
- ၄။ ကျော့ ရှင်အောင့်ခြင်း၊
- ၅။ အသက်ရှူးရခိုက်ခြင်း၊

#### ယေဘုယျ လကွဏာများ

- ၁။ တဖြည်းဖြည်းပိန်ချိုးလာခြင်း၊
- ၂။ ကိုယ်အပူချို့နှင့် တငွေငွေတက်ခြင်း၊
- ၃။ ဉာဘက်ချွေးထွက်ခြင်း၊
- ၄။ အတားအသောက်ပျက်ခြင်း၊
- ၅။ အဂွယ်တကူမောပန်းခြင်း၊




## DISEASE PREVENTION AND CONTROL

### Treatment

- The TB patient with the sputum positive result should be supported as the following.
- Refer immediately to the nearest health center or health staff to get treatment
- To act as DOTS provider to supervise the TB patient to take anti TB drugs according to directions
- To continuously monitor the side effects of anti TB drugs in the patient (yellowish coloration of eye/ skin, skin rashes over the whole body)
- To inquire always the amount of blood when cough, and presence or absence of haematemesis and if present, refer to the nearest health center
- To help the patient for sputum re-examination during treatment according to instructions by health center

### Prevention and health education


- TB is preventable and curable disease, BCG is the effective TB immunization for the children, and BCG is a must immunization for neonate or one and half month old baby (supervision of BCG immunization for children)
- Supporting persons with cough more than 2 – 3 weeks to undergo sputum test
- To act as DOTS provider to administer drugs to TB patients on daily basis according to the doctors
- To accomplish anti-TB treatment properly, health education and organizing
- Referral of TB patient's family members to check the TB infection and those with cough more than 2 – 3 weeks to health center for sputum test, continuously monitor whether the family members show TB symptoms
- When coughing due to any cause, cover the nose and mouth with handkerchief properly, let them use spittoon properly
- Boiling the clothing and utensils contaminated with the TB patient's discharge in the hot water
- Health education to boil the saliva and sputum of the TB patient in hot water for 20 minutes and dispose into sewage pit and not to dispose at random
- As TB bacteria can be present in the udder of the TB infected cow, health education to boil milk, to avoid drinking fresh milk



## ရောဂါများကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း


### ဆေးကုသခြင်း

- သလိပ်ရောဂါစီးရှိကြောင်း ပါတ်ခွဲဌာနမှ ပြန်ကြားထားသော တိဘိလူနာကို အောက်ပါအတိုင်း လမ်းညွှန် ဆောင်ရွက်ပေးရမည်။
- ရောဂါကို ကုသပေးနိုင်ရန်အတွက် နီးစပ်ရာကျိုးမာရေးဌာန / ကျိုးမာရေး ဝန်ထမ်းထံ အမြန်ပို့ရန်၊
- တိဘိလူနာအား သောက်ရန် ညွှန်ကြားထားသော ဆေးများအား နေ့စဉ် ကိုယ်တိုင် ထိုက်ကျေးပေးရန် (DOTS provider)၊
- လူနာတွင် တိဘိဆေး၏ ဘေးထွက်ဆိုးကျိုးမား ရှိ/မရှိ အမြဲပြတ် ကြည့်ရှုနေရန်၊ (ဥပမာ - မျက်လုံးပါခြင်း/ အသားပါခြင်း၊ တစ်ကိုယ်လုံးယားယံးအဖွံ့ဖြိုးထွက်ခြင်း)
- ရွှေ့ချေးပိုးသောအခါ သွေးပါခြင်း များ-မများနှင့် သွေးအန်ခြင်း ရှိ-မရှိကို အမြဲမေးမြန်းစုံစမ်း၍ ရှိပါက နီးရာ ဆေးရုံးသို့ ပို့ရန်
- ဆေးကုသမှုခံယူနေစဉ် ကျိုးမာရေးဌာနမှ ညွှန်ကြားသည့်အတိုင်း သလိပ်ပြန်လည်စစ်ဆေးနိုင်ရန်အတွက် အကူအညီပေးရန်



### ကာကွယ်ခြင်းနှင့် ကျိုးမာရေးပညာပေးခြင်း

- တိဘိရောဂါသည် ကာကွယ်ကုသ၍ရသော ရောဂါဖြစ်ကြောင်း၊ တိဘိရောဂါကာကွယ်ဆေး (BCG) သည် ကလေးများအတွက် အစွမ်းထက်သော ဆေးဖြစ်ကြောင်း၊ သီ္ပီရိုကာကွယ်ဆေးကို မွေးစကလေး (သို့) တစ်လျှောကလေးတိုင်းအား မပျက်မကွက် ထိုးနိုင်ရန် ကြပ်မတ်ပေးခြင်း၊
- (၂) ပတ်မှ (၃) ပတ်ကော် ရောင်းဆိုးသော သူများအား သလိပ်စစ်ဆေးနိုင်ရန် ဆောင်ရွက်ပေးခြင်း၊
- တိဘိရောဂါ လူနာများအား နေ့စဉ် ဆေးမပျက်မကွက် ဆရာတန် ညွှန်ကြားသည့်အတိုင်း ထိုက်ခြင်း (DOTS Provider)
- တိဘိရောဂါကို စနစ်တကျနှင့် ပြီးဆုံးအောင်ကုသစေခြင်း၊ ပညာပေးစည်းရုံးခြင်း၊
- ရောဂါဖြစ်ပွားသူ၏ အိမ်သူအိမ်သားများ ရောဂါရှိ-မရှိ သိနိုင်ရန် (၂) ပတ်မှ (၃) ပတ်ကော် ရောင်းဆိုးနေ သူများအား ကျိုးမာရေးဌာနသို့ သလိပ်စစ်ရန်ညွှန်းပို့ပေးခြင်း၊ ငါးမိသားစုံတွင် ရောဂါလက္ခဏာများပြု သူရှိ-မရှိ အမြဲတစေ စောင့်ကြပ် ကြည့်ရှုခြင်း၊
- မည်သည့်အကြောင်းကြောင့်ဖြစ်စေ ရောင်းဆိုးသောအခါ လက်ကိုင်ပုဂ္ဂနှင့် စနစ်တကျ ပါးစပ်၊ နာခေါင်းစုံး အုပ်၍ ဆိုးစေခြင်း၊ သလိပ်ထွေးတံတွေးခွက် စသည်များကို အသုံးပြုစေခြင်း၊



## DISEASE PREVENTION AND CONTROL

### Sputum collection/ transfer of sputum specimen

- Refer those with cough for more than 2-3 weeks, family members with cough of TB patient to undergo sputum test. Follow those instructions during sputum test.

### Sputum collection

- Use the properly cleaned sputum cup/bottle with wide opening and cover from the health center
- Take sputum from those who took betel nuts, and snacks only after mouth washing/rinse
- Explain the patient that it is important to obtain the sticky sputum from the lungs, and the saliva and nasal discharge are not useful
- Let the patient stand, putting two hands at the waist, take the deep breath and cough in order to gain the sputum from the lungs. If necessary, do the self demonstration.
- When the sputum gets into the mouth, place the sputum cup/bottle near the mouth and let the patient spit into the middle of the sputum cup/bottle slowly. Don't let the external surface of cup contaminated.
- Then close the sputum cup properly and write down the name, address and date and stick it to the side of cup. Don't stick on the cover of cup.
- Transfer the cup immediately to the nearest department for sputum microscopy.



### The CHWs should do the following related to tuberculosis.

- Community health education that TB is curable and preventable disease
- Health education upon the importance of drug compliance according to instructions throughout the treatment period
- Explain if anti-TB drugs were not taken regularly, drug resistance evolves and becomes difficult to treat, leading to death and risk of drug resistant TB to family members
- Referral of TB patients on treatment suffering from side-effects of drugs to the health staff
- Health education to take the necessary turns for sputum test obediently.

## ရောဂါများကာကွယ်ခြင်းနှင့် တိန်းချုပ်ခြင်း

- တိဘိရောဂါလူနာ၏ အကျိုအချွဲများနှင့် တွေ့ထိတားသော အကောင်အထည်များ၊ ပန်းကန်ခွက်ယောက်များ အား ရေဖွေးဆုံးထဲထည့်၍ ပြုတ်စေခြင်း;
- ရောဂါရှိသူ၏ တံတွေး၊ သလိပ်များကို ရေဖွေးပွဲကြပွဲကြတွင် မိနစ်(၂၀)ခန့်ပြုတ်၍ အီမိသာတွင်းထဲသို့ စွန့်ရန်၊ စည်းကမ်းမဲ့ စွန့်ပစ်ခြင်းမပြုရန် ပညာပေးခြင်း;
- တိဘိရောဂါရှိသော နားမားနှိုတွင် တိဘိရောဂါပိုးများ ပါဝင်နိုင်သောကြောင် နားနှုန်းကို ဆူအောင်ကျိုချက်၍ သောက်ရန် ပညာပေးခြင်း၊ နားနှုန်းများသောက်သော အလေ့ကို ရောင်ရားစေရန် ပညာပေးခြင်း;

### သလိပ်ယူခြင်း ပို့ခြင်း

- (၂) ပတ်မှ (၃) ပတ်ကော် ရောင်းဆိုးသူများ၊ တိဘိရောဂါရှိသူများနှင့် အတူနေသော အီမိသားများထဲမှ ရောင်းဆိုးသူများအား သလိပ်စစ်ဆေးရန်ညွှန်းပို့ပါ။ သလိပ်ယူရာတွင် အောက်ပါအတိုင်းဆောင်ရွက်ပေးပါ။

### သလိပ်ယူနည်း

- ကျိုးမာရေးဌာနမှ ပေးထားသည့် သန္တရှင်းအောင်ဆေးထားသော အဝကျယ်၊ အဖုံးပါသည့် သလိပ်ခွက်/ပုလင်းကို သုံးရန်၊
- ကွမ်း၊ ဆေး၊ မှန်ပဲသားရေတာ စားထားသူများအား ပါးစပ်ကို စင်ကြယ်အောင် ပလုပ်ကျင်းပြီးမှ သလိပ်ယူရန်၊
- အဆုတ်ထဲမှ ပျော်ခွဲသော သလိပ်ကိုရရှိရန် အရေးကြီးကြောင်းကို လူနာအားရှင်းပြပါ။ တံတွေးနှင့် နာခေါင်းမှုတွက်သော ချွောည်းကိုသာရရှိပါက လုံးလအကျိုးမရှုံးကြောင်း ရှင်းပြပါ။
- ထိုကဲ့သို့အဆုတ်ထဲမှ သလိပ်များရရှိရန် လူနာအားပတ်တပ်ရပ်စေပြီး လက်နစ်ဖက်ကို ခါးထောက်စေလျက် အသက်ကိုပြင်းပြင်းတာရှုပေးပြီးမှ ရောင်းဆိုးစိုးပါးပါ။ လိုအပ်ပါက ကိုယ်တိုင်ရောင်းဆိုးပြပါ။
- သလိပ်များပါးစပ်အတွင်းရောက်သောအပါ သလိပ်ခွက်/ပုလင်းကို ပါးစပ်နားထားပြီး ခွက်/ပုလင်းအလယ်တည့်တည့်သို့ ဖြည့်းဖြည့်းထွေးနိုင်းပါ။ ခွက်/ပုလင်း၏ပြင်ပသို့ မပေပါစေနှင့်။
- ထိုနောက် သလိပ်ခွက်ကို သေချာစွာပိတ်ပြီး အမည်၊ ရပ်ရွာနှင့် ရတ်စွဲကို သေချာစွာရေး၍ ခွက်/ပုလင်း၏ ဘေးနံပါတ် ကပ်ပါ။ ခွက်/ပုလင်းအဖုံးပေါ်တွင် မကပ်ရပါ။
- နိုးစပ်ရာ သလိပ်မှန်ဘီလူးကြည့်ဌာနသို့ အမြန်ဆုံးပေးပို့စစ်ဆေးပါ။

### လူထုကျိုးမာရေးလုပ်သားများသည် တိဘိရောဂါနှင့်ပတ်သက်၍ အောက်ပါတို့ကို ဆောင်ရွက်ရမည်။

- တိဘိရောဂါသည် ကာကွယ်ကုသ၍ရသည့် ရောဂါဖြစ်ကြောင်း လူထုအားပညာပေးရန်၊
- တိဘိဆေးများကို ညွှန်ကြားထားသည့် ဆေးသောက်ကာလပြည့်အောင်သောက်ရန် အရေးကြီးကြောင်းရှင်းလင်းပညာပေးရန်၊
- တိဘိဆေး မှန်မှန်မသောက်လျှင် တိဘိပိုးများသည် ဆေးယဉ်ပါးသွားပြီး ပျောက်ကင်းအောင် ကုသရန် စက်ခဲသည့်အတွက် အသက်ဆုံးရုံးနှင့်ကြောင်း၊ မိသားစုကိုလည်း ဆေးယဉ်နေသော တိဘိကူးစက်နိုင်ကြောင်း ရှင်းပြရန်၊
- ဆေးကုသမှုခံယောက်စဉ် ဆေး၏ဘေးထွေဗုဏ်ဆိုးကျိုးခံစားနေရသူများအား ကျိုးမာရေးဝန်ထမ်းထံ ကုသမှု ခံယုံရန် ညွှန်းပို့ရန်၊
- သင်္ကိတ်စစ်ဆေးခြင်းကို သတ်မှတ်ထားသည့် အကြိမ်ပြည့်မပြည့် စစ်ဆေးရန် တိကျွှာ လိုက်နာစေရန် စည်းရုံးပညာပေးရန်၊

# DISEASE PREVENTION AND CONTROL

## 2. Acute Respiratory Infection


Children especially those under 5 years of age suffer from pneumonia for 4 – 6 times once a year due to acute respiratory tract infections. Most of them suffer from common influenza and some get dead. Pneumonia is one of the causes for under 5 children mortality.

### Mode of transmission

- Due to viruses causing illness, coughing and sneezing
- Due to direct contact with infected person, handling discharge on the ground (nasal discharge, sputum) from the patient during sneeze and cough, breathing in infectious droplets in the air

### Severity

- In bronchitis due to virus, most cases are not severe, no antibiotics is needed and can recover by home care treatment
- In case of pneumonia, the child patient can die of insufficient oxygen, septicemia due to bacteria spread throughout the body via blood if there is no proper antibiotic treatment.




### Susceptible age

In developing countries, one third of mortality in under five children is due pneumonia. Most dead cases are under two month old children.

### Clinical features

#### Danger signs

- Unable to drink liquid
- Unable to suck milk
- Vomiting all that was taken
- Fits
- Sleepy and difficult to wake up
- Unconscious




## ရောဂါများကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း

၂။ အသက်ရှုလမ်းကြောင်းအတွင်း ရောဂါပိုး လတ်တလော ငင်ရောက်ခြင်းကြောင့် ဖြစ်သောရောဂါ ကလေးသူငယ်များ၊ အထူးသဖြင့် (၅) နှစ်အောက် ကလေးသူငယ်များသည် အသက်ရှုလမ်းကြောင်း တွင် ရောဂါပိုးလတ် တလောင်ရောက်ခြင်းကြောင့် တစ်နှစ်လျှင် (၆) ကြိမ်မှ (၆) ကြိမ်ခန့် အသက်ရှုလမ်းကြောင်းရောဂါ နှစ်စဉ်ဖြစ်တတ် ကြပါသည်။ အများစုံ သာမန်နှစ်နေးအောင်ရောဂါဖြစ်ပြီး အချို့မှာ အသက်ဆုံးရုံးသည်အထိ ဖြစ်နိုင်ပါသည်။ အောအာအိုင်သည် (၅) နှစ်အောက် ကလေးသေဆုံးမှု အကြောင်းအရင်များတွင် တစ်ခုအပါအဝင်ဖြစ်ပါသည်။

### ရောဂါကူးစက်ပြန်ပွားပုံ

- အအေးမိ နာစေး၊ ရောင်းဆိုး ဖြစ်စေသော ပိုင်းရပ်စိုးများကြောင့် ဖြစ်ပွားသည်။
- ရောဂါဖြစ်နေသော လူနှင့် တိုက်ရှိက်ထိတွေ့၍သော လည်းကောင်း၊ လူနာရောင်းဆိုး နာချေရာမှ ထွက်လာသော အရည်များ (နာရည်၊ သလိပ်) စသည် တို့သည် မြတ်ပေါ်မှတဆင့် လက်ဖြင့်ဂိုင်တွယ်မိ၍သော်လည်းကောင်း၊ လေထဲမှတဆင့် ပါလာသော အမှန်အမွှားများကို ရှာရှိက်မိ၍သော် လည်းကောင်း ကုံးစက်နိုင်ပါသည်။



### ရောဂါပြင်းထန်မှု

- ပိုင်းရပ်စိုးကြောင့် လေဖြန်ထုတ်များရောင်ခြင်းဖြစ်ပါက အများစုံ ရောဂါမပြင်းထန်သဖြင့် ပဋိနိုင်ဆေးများ မလိုဘဲ အီမာတွင် ပြုစုက္ခသခြင်းခြင့် ပျောက်ကင်းနိုင်ပါသည်။
- နှမိုးနီးယားခေါ် အဆုတ်ရောင်ရောဂါဖြစ်လျှင် ပဋိနိုင်ဆေးဖြင့် စနစ်တကျကုက္ခသခြင်း မရှိပါက အောက်စိုက်လုံးလောက်စွာ မရရှိခြင်းကြောင့်သော်လည်းကောင်း၊ ဘက်တိုးရီးယားပုံးများသွေးထဲမှတဆင့် ခန္ဓာကိုယ်တစ်ခုလုံးပုံးနှံသွားခြင်း (သွေးဆိပ်တက်ခြင်း)ကြောင့်လည်းကောင်း ကလေးအသက် ဆုံးရုံးနိုင်ပါသည်။

### ရောဂါဖြစ်စေသောအသက်အရှုံး

ဗြို့ဖြိုးဆဲနိုင်ပွားတွင် (၅) နှစ်အောက်ကလေးများ သေဆုံးဦးရော် သုံးပုံးတစ်ပုံးသည် နှမိုးနီးယားရောဂါကြောင့် ဖြစ် သည်။ သေဆုံးသူ အများစုံမှာလည်း အသက် (၂) လ အောက်ကလေးများဖြစ်ပါသည်။

### ရောဂါသွင်ပြင်လက္ခဏာများ

#### အဆွဲရှုပ်ရှုသောလက္ခဏာများ

- အရည်မသောက်နိုင်ခြင်း၊
- နှီးမှုစိနိုင်ခြင်း၊
- စားသောက်သမျှအန်ခြင်း၊
- တက်ခြင်း၊
- ဗိုန်း၍ နီးရခက်ခြင်း၊
- သတိလတ်ခြင်း

## DISEASE PREVENTION AND CONTROL

### Classification

#### For seven days to 2 month old children

Clinical Features	Staging	Treatment
Chest wall indrawing during inspiration (or) alar nasi sign (or) wheezing on expiration (or) increased respiratory rate more than or equal to 60 times/ min	Very severe or severe pneumonia	Immediate referral to hospital
Above symptoms are absent	Cough or influenza	Advise mother for home care

#### For 2 month to 5 year old children

Clinical Features	Staging	Treatment
Danger signs (or) Chest wall indrawing during inspiration (or) cracking sound at resting position	Very severe or severe pneumonia	Immediate referral to hospital
Though the above symptoms are absent, increased respiratory rate (age two months to one year $\geq$ 50 times/ min, one to five year of age - $\geq$ 40 times/ min)	Pneumonia	Advise mother for home care. Suggest to go to nearest health worker.
No above symptoms	No pneumonia	Advise mother for home care
Coughing no more than 3 weeks	Cough or influenza	
Coughing more than three weeks	Chronic cough	Referral to hospital for further investigation

### Home care

#### Children under 2 months of age

- Keep the baby warm
- Provide milk frequently
- Clean nose when there is nasal blockage and difficult to suck milk

#### Children between 2 months – 5 years old

- Give more liquid (maternal milk, cow milk, safe water, soup, drinks)
- Provide more maternal milk
- Advise to give maternal milk more frequently than before
- Treat sore throat and cough with suitable drugs until relieved.
- Can use sweet tea, honey or safe traditional domestic drugs (e.g. boiled betel leaves, jiggery, and ginger)
- Expensive cough suppressants are not effective for children with severe cough and sometimes can cause dangers, so don't use them

ရောဂါအဆင့်များ

အသက် (ဂ) ရက်မှ (၂) လအတွင်း ကလေးပေါ်များတွင်

ရောဂါလက္ခဏာများ	ရောဂါအဆင့်	ကုသမှု
အသက်ရှုံးသွင်းစဉ် နံရိုးအောက် ရင်ဘတ် ချိုင့်ဝင်ခြင်း(သို့) နာခေါင်း၊ လူပုံရှုံးခြင်း (သို့) အသက်ရှုံးထုတ်စဉ် အသံမြည်ခြင်း (သို့) အသက်ရှုံးနှုန်းမြန်ခြင်း - တစ်မိန့်လျှင် အကြိမ် ၆၀ နှင့် အထက် အထက်ပါလက္ခဏာများ မရှိပါက	အလွန်ပြင်းထန်သောရောဂါ (သို့) ပြင်းထန်သော နမိုးနီးယား	ဆေးရုံသို့ အရေးပေါ်လွှဲပြောင်းပိုပါ။

အသက် (၂) လမှ (၅) နှစ်အတွင်း ကလေးပေါ်များတွင်

ရောဂါလက္ခဏာများ	ရောဂါအဆင့်	ကုသမှု
အခွန်ရာယ်လက္ခဏာများရှိခြင်း (သို့) အသက်ရှုံးသွင်းစဉ် နံရိုးအောက် ရင်ဘတ်ချိုင့်ဝင်ခြင်း (သို့) ပြိုမ်းသက်နေစဉ် လည်ချောင်းအစ်ဆိုသံကြားရွှေ့ခြင်း  အထက်ပါ လက္ခဏာများ မရှိသော်လည်း အသက်ရှုံးနှုန်းမြန်ခြင်း (အသက် (၂) လမှ (၁) နှစ် - အကြိမ် (၅) ) နှင့် အထက်၊ အသက် (၁) နှစ်မှ (၅) နှစ် - အကြိမ် (၄) နှင့် အထက် (၃) ရှိပါက  အထက်ပါလက္ခဏာများ မရှိ ချောင်းဆိုသည့်ကာလ (၃)ပါတ်ထက် မပို ချောင်းဆိုကာလ (၃)ပါတ်ထက်ကျော်လျှင်	အလွန်ပြင်းထန်သော ရောဂါ (သို့) ပြင်းထန်သော နမိုးနီးယား  သာမန် နမိုးနီးယား	ဆေးရုံသို့ အရေးပေါ်လွှဲပြောင်းပိုပါ။  ဒီမီးစပ်ရာ ကျော်မာရေးဝန်ထမ်းတံ့တွင် ပြုသရန် တိုက်တွန်းပါ။

အိမ်တွင်ပြုစုံကုသပေးခြင်း

(၂) လအောက်ကလေးများအတွက်

- ကလေးကိုနွေးတွေးစွာထားပါ။
- နှီးမှာကြာမဆကာတိုက်ပါ။
- နာခေါင်းပိတ်နေ၍ နှီးရန် အခက်အခဲရှိနေပါက နာခေါင်းကို သန့်စင်ပေးပါ။

(၂) လမှ (၅) နှစ်ကြား ကလေးများအတွက်

- အရည်ပိုတိုက်ပါ။ (မိခင်နှီး စွားနှီး သန့်စင်းသောရေး စွဲပြုတ်ရည်၊ ဖျော်ရည်)
- မိခင်နှီးပိုတိုက်ပါ။
- မိခင်နှီးအကြိမ်များကို ခါတိုင်းထက် ပိုတိုက်ရန် မှာကြားရမည်။
- လည်ချောင်းနာ၊ ချောင်းဆိုခြင်းတို့ကို သင့်လော်သောဆေးပါးဖြင့် သက်သာမှုရရှိအောင် ပြုလုပ်ပါ။
- လက်ဖက်ရည်၏၍ ပျေားရည် (သို့) အခွန်ရာယ်က်းသည့် မိရိုးဖလာ အသုံးပြုခြားသော အိမ်သုံးဆေးများကို (ဥပမာ - ကွမ်းချက်ပြုတ်ရည်၊ ထန်းလျက်နှင့် ချင်းပြုတ်ရည်) အသုံးပြုနိုင်သည်။
- တန်ဖိုးကြီးသော ချောင်းဆိုး ပျောက်ဆေးများသည် အလွန်ချောင်းဆိုးနေသော ကလေးအတွက် ထိရောက်မှုမရှိသည့်အပြင် အခွန်ရာယ်လည်း ရှိနိုင်သဖြင့် အသုံးမပြုသင့်ပါ။

## DISEASE PREVENTION AND CONTROL

### Treatment for Fever

- If there is high body temperature, above ( $39^{\circ}\text{C}$  or  $102.2^{\circ}\text{F}$ ), it can be reduced by giving paracetamol. The children can get better and eat more food. Children suffering from pneumonia usually have difficulties in breathing with fever. Advise mother to give such children paracetamol at 6 hours interval according to table until fever is lowered
- If the body temperature is not high ( $38^{\circ}\text{C}$  or  $100.4^{\circ}\text{F}$ ), advise mothers to provide more water to such children. Can give paracetamol tablets as required. When the child's body temperature gets higher getting back home, teach mother how to give tablets and provide tablets for two days course.
- Suggest mother to put on clothes as necessary. If mother put on thick clothes more than enough, more rise in temperature and difficulty in breathing can take place.
- Antibiotics should not be given to children between 2 months to 5 years age with fever alone. But as fever present in under two month old children is a danger sign, refer to hospital. In malaria prone area, anti-malaria drugs need to be given to treat malaria, consult with health care provider.

### How to give paracetamol tablets

- Give one time at 6 hours interval

<b>Age (or) body weight</b>	<b>Syrup 5 ml = 120 mg</b>	<b>Tablet 500 mg</b>
Within 2 months to 3 years (4 – 14 kilogram)	5 cc	1/4
Within 3 – 5 years (14 – 19 kilogram)	10 cc	1/2

### Give cough suppressant tablet/ syrup without any danger

1. Western medicine (Dextromethorphen 15 mg/ 5 cc one teaspoonful of syrup)

<b>Age</b>	<b>Syrup</b>	<b>Frequency per day</b>
2 months to 5 years	1/4 or 1/2 of teaspoon	3

2. Traditional medicine (liquorices tablet or garcinia tablet)

<b>Age</b>	<b>Tablet</b>	<b>Frequency per day</b>
2 months to 5 years	1/2 to 1 tablet	3

3. Homemade traditional cough suppressant

- Strong tea and honey
- Lime juice and honey
- Ginger and jiggery
- Boiled betel leaves

## ရောဂါများကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း

### ကိုယ်ပူခြင်းကို ကုသခြင်း

- ကိုယ်ပူခြင်း (၃၉ စင်တီဂရိတ်) (သို့) (၁၀၂.၂ အရင်ဟိုက်)နှင့် အထက်ဖြစ်ပါက ပါရာစီတမောလ် တိုက်ကျွေးခြင်းဖြင့် ကိုယ်ပူချိန်လျော့ချေစေနိုင်ပါသည်။ ထိုအခါ ကလေးသည် အခြေအနေပိုကောင်းလာပြီး အစာပို၍ စားလာနိုင်ပါသည်။ နှစ်ဦးနှီးယား ဖြစ်နေသောကလေးသည် ကိုယ်ပူတက်ပါက အသက်ရှုရန် ခက်လေ့ရှုတက်သည်။ ထိုကလေးမျိုးကို အယားအညွှန်း အတိုင်း ပါရာစီတမောလ် (၆) နာရီခြား တစ်ကြိမ် ကိုယ်ပူကျွေးသည့်တိုင်အောင်တိုက်ရန် မိခင်အားမှာကြားပါ။
- ကိုယ်ပူသိပ်မများပါက (၃၈ စင်တီဂရိတ်) (သို့) (၁၀၀.၄ အရင်ဟိုက်) ကလေးမျိုးကို အရည်ပိုတိုက်ရန် မိခင်အားမှာကြားပါ။ လိုအပ်ပါက ပါရာစီတမောလ် ဆေးပြားတိုက်နိုင်သည်။ အိမ်ပြန်ရောက်သောအခါ ကလေး ကိုယ်ပူချိန် ပိုတက်လာပါက ဆေးပြား တိုက်ရန် မိခင်အား သင်ကြား၍ ငှုံးဆေးပြား (၂) ရက်စာ ပေးလိုက်ပါ။
- ကိုယ်ပူရှိသောကလေးများကို အကတ်သင့်တင့်ရုံးသာ ၈တ်ထားပေးရန် မိခင်အား မှာကြားပါ။ ကလေးကို လိုသည်ထက်ပို၍ ထူထဲစွာ ၈တ်ထားပေးပါက အသက်ရှုခက်ခဲသည့်အပြင် ကိုယ်ပူချိန်လည်း ပိုတက်စေနိုင် ပါသည်။
- အသက်(၂)လမှ (၅)နှစ်ထိ ကလေးများတွင် ကိုယ်ပူတက်ခြင်း တစ်ခုတည်းသာရှိပါက ပဋိအိုင်ဆေး မပေး သင့်ပါ။ သို့သော် ကိုယ်ပူတက်ခြင်းသည် (၂)လအောက်ကလေးများအတွက် အွန်ရှုယ်ရှိသော လက္ခဏာ တစ်ခု ဖြစ်သောကြောင့် ဆေးရုံသို့ လွှာပြောင်းပေးပါ။ ငါ်များထူထပ်သောအောင် ဖြစ်ပါက ငါ်များရောက် အတွက်ပါ ငါ်များဆေး ပေးရမည်ဖြစ်ပါ၍ ကျိုးမာရေး ၈နှစ်တစ်ဦးနှင့် ပြပါ။

### ပါရာစီတမောလ်တိုက်ရန်အညွှန်း

- (၆) နာရီခြား တစ်ကြိမ်မိတိုက်ပါ။

အသက် (သို့) ကိုယ်အလေးချိန်	ဆေးရည် 5 ml = 120 mg	လူကြီးသုံးဆေးပြား ၅၀၀ မီလီကရမ်
(၂) လမှ (၃) နှစ်အတွင်း (၄ - ၁၄) ကိုလိုက်ရမ်	၅ စီစီ	လေးပုံတစ်ပုံ
(၃) နှစ်မှ (၅)နှစ်အတွင်း (၁၄ - ၁၉) ကိုလိုက်ရမ်	၁၀ စီစီ	တစ်ခုမဲ့

အွန်ရှုယ်က်းသော ရောင်းဆိုးပျောက်ဆေးပြား/ဆေးရည် ပေးခြင်း

၁။ အနောက်တိုင်းဆေး (Dextromethorphen 15mg/5cc (၁၉၇းနှီး) ပါဝင်သောဆေးရည်)

အသက်	ဆေးရည်	တစ်နှုန်းအကြိမ်
(၂) လမှ (၅)နှစ်အတွင်း	၅နှုန်းလေးပုံတစ်ပုံ(သို့)တစ်က်	၃

၂။ တိုင်းရင်းဆေး (နွယ်ချိုကဲသောဆေးပြား (သို့) မက်လင်ချုပ်ဆေးပြား)

အသက်	ဆေးရည်	တစ်နှုန်းအကြိမ်
(၂) လမှ (၅)နှစ်အတွင်း	ဆေးပြားတာဝက်(သို့) တစ်ပြား	၃

၃။ အိမ်တွင်ဖျော်စပ်သော မိရိုးဖလာ ရောင်းဆိုးပျောက်ဆေး တစ်ခုခု

- လက်ဖက်ခြောက် အကျရည်နှင့် ပျားရည်
- သံပုရာရည်နှင့် ပျားရည်
- ချင်းနှင့် ထန်းလျက်
- ကွမ်းချက်ပြုတိရည်

## DISEASE PREVENTION AND CONTROL

### **Prevention**

#### Immunization

- Can prevent life-threatening pneumonia by measles immunization for two times at the age of 9 months and 18 months age
- Complete DPT immunization for three times within assigned duration can also prevent other acute respiratory infections.

#### Maternal breast feeding

- Maternal breast milk support prevention against infection.
- Bottle-fed children are at two times risk of contracting pneumonia than breast-fed children.

#### Nutritious food

- Good nutrition reduces sickness, fever and also reduces deaths due to pneumonia.

#### Vitamin A administration

- Vitamin A supports pneumonia prevention
- Vitamin A is present in yellow, orange and dark green vegetables
- Vitamin A administration can start from six month age onwards
- Giving High Potency Vitamin A Capsules at 6 month interval until 5 years of age can be sufficient enough for your children

#### Other factors to follow

- Avoid cheroots smoke and other smoke present in the room
- Especially smoking near children can worsen pneumonia, so don't do smoking or fumigation
- Practice personal hygiene (frequent hand washing, properly covering mouth and nose with handkerchief whenever cough or sneeze, locate places for cough and spiting)
- Avoid overcrowded areas
- Place in good ventilated rooms
- If there is fast breathing, irregular breathing, chest indrawing, inability to eat, unable to drink, refer to nearest health staff, health center/ hospital.
- As low birth weight babies are at higher risk of pneumonia, take properly on ante natal care in order to avoid such deliveries.

#### **CHW should do the following related to ARI.**

- Know the danger signs of pneumonia and do in-time referral
- Health education on dangers of tobacco smoke and domestic smoke
- Health education to let children get complete immunization and vitamin A administration

### ကြိတင်ကာကွယ်ခြင်း

#### ကာကွယ်ဆေးထိုးခြင်း

- ဝက်သက်ကာကွယ်ဆေးကို အသက် (၉) လအချွဲယ်နှင့် (၁၈)လအချွဲယ်တို့တွင် (၂) ကြိမ်ထိုးပေးခြင်းဖြင့် အသက်အွန်ရာယ်ပြုနိုင်သည် အောအရာအိုင်ရောဂါကို ကာကွယ်နိုင်ပါသည်။
- (ဆုံးဆုံးကြက်ညှာ၊ ပေးခိုင်ကာကွယ်ဆေး)ကို သတ်မှတ်ကာလအတွင်း အကြိမ်ပြည့် (၃) ကြိမ် ထိုးပေးခြင်းဖြင့် အချို့သော အောအရာအိုင်ရောဂါများကို ကာကွယ်နိုင်ပါသည်။

#### မိခင်နှုတိက်ကျေးခြင်း

- မိခင်နှုတ်သည် ရောဂါပိုးပင်ရောက်ခြင်းကို ကာကွယ်ရာတွင် အထောက်ကူပြုပါသည်။
- နှုံးနှုံးသောကလေး များသည် မိခင်နှုတ်သော ကလေးများထက်(၂) ဆုံးဆုံး နှုံးနှုံးယားဖြစ်နိုင်ပါသည်။

#### အာဟာရပြည့်ဝသော အစားအစာကျေးခြင်း

- အာဟာရပြည့်ဝစွာ ရရှိထားလျှင် နေမကောင်း၊ နာမကျိန်းမှု နည်းပါးပြီး နှုံးနှုံးယားကြောင့် သေဆုံးခြင်းလည်း နည်းပါးပါသည်။

#### ဗီတာမင်အေတိက်ကျေးခြင်း

- ဗီတာမင်အေသည် နှုံးနှုံးယားဖြစ်ပွားမှုကို ကာကွယ်ရာတွင် အကူအညီပေးသည်။
- ငုတ်ပါတ်ကို အဝါ ရောင်၊ လီမွှေ့ရောင်နှင့် အစိမ်းရုံးရုံးရောင်ရှုသော အသီးအရွက်များတွင် တွေ့ရပါသည်။
- ဗီအာမင်အေကို ကလေးအသက် (၆) လ အချွဲယ်မှစ၍ တိုက်ကျေးနိုင်ပါသည်။
- အလွန်အနှစ်သင်ထက်သော ဗီအာမင်အေအား ဆေး (High Potency Vitamin A Capsules) များကို (၆) လတစ်ကြိမ် ကလေးအသက်(၅)နှစ်အထိ တိုက်ကျေးခြင်းဖြင့် ကလေးကို ဗီတာမင်အေခါတ် လုံလောက်စွာ ရရှိစေနိုင်ပါသည်။

#### အခြားလိုက်နာသုတေသနသောအချက်များ


- ဆေးလိပ်မီးနှင့် အခြားမီးနှီးငွေများ အခန်းတွင်းရှိနေခြင်းကို ရောင်ကြည်ပါ။
- အထူးသြားခြင့် ကလေးငယ်များ အနီးတွင် ဆေးလိပ်သောက်ခြင်းသည် နှုံးနှုံးယားရောဂါကို ပိုမိုဆိုးရွား သောဖြင့် ဆေးလိပ်သောက်ခြင်း၊ မီးနှီးမူးမြှင့်း တိုက်ခြင်းများကို လုံးလ မပြုလုပ်ရပါ။
- တစ်ကိုယ်ရေ သန္တရှင်းရေးအလေ့အထက် ကျင့်သုံးကြပါ (မကြာခက လက်ဆေးခြင်း၊ နာချေ၊ ချောင်းဆီး သည့်အခါ နာခေါင်းနှင့် ပါးစပ်တို့ကို လက်ကိုင်ပုဂ္ဂိုဖြင့် စနစ်တကျ ဖုံးအုပ်ထားခြင်း၊ ချွေသလိပ်နှင့် တံတွေးတွေးရန် နေရာများကို စနစ်တကျသတ်မှတ်ထားခြင်း)
- လူစုလူတေးရှိသော အရပ်များကို ရောင်ကြည်ပါ။
- လေကောင်းလေသနုတေသနသော အရပ်၌ထားပါ။
- ကလေးအသက်ရှုမြန်ခြင်း၊ မမှန်ခြင်း၊ နှုံးအောက်ရင်ဘတ်ချိုင့်ဝင်ခြင်း၊ အစာမစားနိုင်ခြင်း၊ ရေမသောက် နိုင်ခြင်း တို့ရှုပါက အနီးစပ်ဆုံး ကျိန်းမာရေးဌန်ထမ်း၊ ဆေးရုံး/ဆေးခန်းသို့ပြုပါ။
- လမစွေးပေါင်မပြည့်သော ကလေးများတွင် နှုံးနှုံးယားရောဂါ ပိုမိုဖြစ်နိုင်သဖြင့် ယင်းကလေးများမြေးခြင်းကို ရောင်ကြည်နိုင်ရန် ကိုယ်အန်ဆောင် စောင့်ရောက်မှုကို စနစ်တကျခံယူပါ။

**လူထုကျိန်းမာရေးလုပ်သားများသည် အောအရာအိုင်ရောဂါနှင့် ပတ်သက်၍  
အောက်ပါတို့ကို ဆောင်ရွက်ရမည်။**

- အောအရာအိုင်ရောဂါ၏ အွန်ရာယ်လက္ခဏာများ သိရှိပြီး အချို့မြှုပ်နှံနှုံးပို့ရန်၊
- ဆေးလိပ်မီးနှီးနှင့် မီးဖို့ရောင်မီးနှီးများ၏ အွန်ရာယ်ကို ပညာပေးရန်၊
- ကလေးများအား ကာကွယ်ဆေး အကြိမ်ပြည့်ထိုးရန်နှင့် ဗီတာမင်အေဆေးလုံး တိုက်ကျေးရေး ပညာပေးရန်၊


### 3. Pneumonia

#### Pneumonia Symptoms in Adult




၃။ နမိုးနီးယား (အဆုတ်ရောင်ရောဂါ)


လူကြီးများတွင်ဖြစ်သော အဆုတ်ရောင်ခြင်းလက္ခဏာများ



Classification of Pneumonia in Children



ကလေးများတွင်ဖြစ်သော အဆုတ်ရောင်ခြင်းအား အဆင့်ဆင့် ခွဲခြားပံ့



Treatment of Pneumonia

**Pneumonia  
(no sign of severity and patient not at risk)**

Treat in OPD

Treat fever(antipyretics → paracetamol 15 mg/kg QID plus tapid sponging)

**Antibiotics- Amoxicillin**  
(mild—severe infections)  
0-1 year old → 62.5mg to 125 mg TID X 7days  
1-5 years old → 125 mg to 250 mg TID X 7 days  
6-12 years old → 250 mg to 500 mg TID X 7 days  
Adult → 500 mg-1 gram TID X 7 days

Preventive dose of Vit-A to all <12 children

Increase Fluid Intake

Follow up

**Severe Pneumonia/ very severe Pneumonia (signs of severity and / or patients at risk)**

Consult with senior medic → if not available & there is no referral facilities

Treat in IPD

Give O<sub>2</sub>, in half-sitting position, Maintenance IV fluid

Treat fever(antipyretics → paracetamol 15 mg/kg QID plus tapid sponging)

**Antibiotics-**  
**Child dose** → **Ampicillin IV/IM 50mg/kg QID + Gentamicin IV/IM 7mg/kg OD X 5 days**  
↓  
not recovered 3 days after- switch to **Ceftriaxone for 10 days** (may be adding **cloxacillin**)  
**Adult dose** → Ampicillin IV/IM 1 gram QID+ Gentamicin IV/IM 7 mg/kg OD for 5 days

If recover after injection- change to oral **Amoxicillin (25 mg/kg TID) (adult- 500mg TID upto 7-10 days)**

Monitor Vital signs and complication

if not recover, think to refer hospital

Treatment dose of Vit-A to all <12 children

Follow up

အဆုတ်ရောင်ရောဂါအဆင့်ဆင့်အား ကုသပုံ

အဆုတ်ရောင်ခြင်း  
ကုသပုံ

(လူနာတွင် ဆိုးရွားသည့် လက္ခဏာများ  
မရှိခြင်း  
နှင့် လူနာသည် အဆွဲရာယ်ရှိသော အုပ်စုတွင်  
မပါဝင်ခြင်း)

OPD တွင်ကုပါ

အဖျားကို ကုရန် ရေပတ်တိုက်ခြင်း သို့  
ပါရာ ၁၅ မီလီဂရမ် / ကိုလိုဂရမ်

**ပဋိအိုဝင်ဆေးပေးခြင်း- Amoxicillin**  
မွေးစမှ ၁ နှစ် - ၆၂.၅ မီလီဂရမ် မှ ၁၅၀ မီလီဂရမ်  
တစ်နှုံး သုံးကြိမ် X ၇ ရက်  
၁ နှစ် - ၅ နှစ် - ၁၅၀ မီလီဂရမ် မှ ၂၅၀ မီလီဂရမ်  
တစ်နှုံး သုံးကြိမ် X ၇ ရက်  
၆ နှစ်-၁၂ နှစ် - ၂၅၀ မီလီဂရမ် မှ ၅၀၀ မီလီဂရမ်  
တစ်နှုံး သုံးကြိမ် X ၇ ရက်  
၁၂ နှစ် အထက် - ၅၀၀ မီလီဂရမ်- ၁ ကရမ်  
တစ်နှုံး သုံးကြိမ် X ၇ ရက်

အသက် ၁၂ နှစ်အောက်  
ကလေးများအားလုံး- vit A  
prevention dose

အရည်များများသောက်ရန်

Follow up

ဆိုးရွားစွာ အဆုတ်ရောင်ခြင်း / အလွန်  
ဆိုးရွားစွာ အဆုတ်ရောင်ခြင်း

(လူနာတွင်ဆိုးရွားသည့်လက္ခဏာများရှိခြင်း  
နှင့် အဆွဲရာယ်ရှိသောအုပ်စုတွင် ပါဝင်ခြင်း)

လုပ်သက်ရင့်ဆေးမှုးနှင့် တိုင်ပင်ပါ။  
အကယ်၍ ဆေးမှုးမရှိ လွှဲစရာ ဆေးရုံ  
မရှိပါက

IPD တွင်ကုသရန်

လိုအပ်လျှင် O2 ပေးတစ်ဝက်ထိုင်  
အနေအထားဖြင့်နေပါ။ IV line တင်ထားပါ

အဖျားကို ကုရန် ရေပတ်တိုက်ခြင်း သို့  
ပါရာ ၁၅ မီလီဂရမ် / ကိုလိုဂရမ်

**ပဋိအိုဝင်ဆေးကလေးများတွင် ampicillin IV/IM  
50 mg/kg Qid +gentamicin IV/IM 7mg/kg OD X 5  
days ဆေးပေးပြီး ၃ ရက်နောက်မှ မသက်သာ လျှင်  
ceftriaxone လှုပြုး ၁ ဂရမ်တာနောက်တွင် ကလေး 50 -  
80 mg/kg ၁၀ ရက် (လှုပြုး Ampicillin IV/IM 1 gram  
QID + Gentamincin IV/IM 7mg/kg OD X 5 days)**

ဆေးထိုးရှိသက်သာလာပြီးနောက်တွင်  
သောက်ဆေးအဖြစ် Amoxil (ကလေး-25mg/kg  
TID, လှုပြုး 500mg TID) 7-10 days


vital signs နှင့် နောက်ဆောင်တွဲ  
ဆိုးကျိုးများတောင့်ကြည့်ရန်

၁၂ နှစ်အောက် ကလေးများအားလုံး vit-A  
treatment dose


မသက်သာပါက ဆေးရုံသို့ လွှဲပြောင်းပေးရန်

Follow up

## DISEASE PREVENTION AND CONTROL



### Patients at Risk



မကြောဆက အဆုတ်ရောင်ခြင်း (သို့) အဆုတ်ရောင်ရောဂါသည်  
ကုသမှုပေးသော်လည်း မပျောက်ကင်းဘဲ ဆက်လက်ကျွန်ုရီနောက်ခြင်း  
(ပုံမှန်မဟုတ်သော အဆုတ်ရောင်ရောဂါ)

Erythromycin (သို့) Doxycycline ဖြင့် ၁၀ ရက်ကုသမှုပေးပါ

အကယ်၍ ရောဂါလက္ခဏာများ မသက်သာလာပါက တီဘီရောဂါ ဟု  
သတ်မှတ်ပါ

အန္တရာယ်ရီသော အဆုတ်ရောင်လူနာအုပ်စုများ

အသက် ၂လ  
အောက် (သို့)  
အသက် ၆၅ နှစ်  
အထက်


အာဟာရချို့ တဲ့နောက်ခြင်း (သို့)  
ပြင်းထန်စွာ  
သွေးအားနည်းခြင်း

နလုံးရောဂါများ  
ရီနောက်ခြင်း

ဝက်သက်ရောဂါ  
ဖြစ်ခြင်း


Spleen  
ထုတ်ထားသူများ

### Complications of Adult Pneumonia



# ရောဂါများကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း

အဆုတ်ရောင်ခြင်း၏နောက်ဆက်တွဲဆိုးကျိုးများ



## DISEASE PREVENTION AND CONTROL

### 4. Sever Acute Respiratory Syndrome (SARS)


Sever Acute Respiratory Syndrome (SARS) means severe respiratory infection/ pneumonia that can be rapidly transmitted to respiratory tract and lungs. It took place in some countries including Hong Kong due to new SARS virus that can be transmitted through respiratory tract.

#### Mode of Transmission

- Cough and sneezing
- Can be infected through the patient's saliva, sputum, body fluids, personal appliances

#### Clinical Features

- Incubation period takes place two to seven days
- Fever (body temperature is over 38 Degree Centigrade)
- Fatigue
- Chills
- Headache
- Aches and pain
- Cough, unable to breath, difficulty in breathing



#### Prevention

- Personal hygiene
- Cover with handkerchief during cough and sneezing
- Proper hand washing with soap
- Adequate rest
- Eat nutritious food
- Regular exercises
- Good ventilation
- Patient and suspected person should wear facial masks covering mouth and nose and also let care taker and patient's family members wear masks to prevent disease spread to others
- When suspicious symptoms are presumed to be present, report to the nearest health staff

#### CHWs should do the following related to SARS

- Although SARS haven't taken place in Myanmar, as it causes higher mortality, to do surveillance upon the disease condition in your community
- When SARS happens to be in other places (inside Myanmar/ neighbouring country), monitoring whether it starts to take place in your own area, and refer those patients with severe pneumonia to hospital

## ၄။ ကူးစက်မြန်ပြင်းထန် နှစ်းနီးယား (အဆုတ်ရောင်)ရောဂါ (ဆားစ်ရောဂါ)

ကူးစက်မြန် ပြင်းထန်နှစ်းနီးယား (အဆုတ်ရောင်) ရောဂါဆိုသည်မှာ အသက်ရှုလမ်းကြောင်းနှင့် အဆုတ်သို့ လျှင်မြန်စွာ ကူးစက်စေသော ပြင်းထန်သည့်အဆုတ်ရောင်ရောဂါဖြစ်ပြီး ယခုကာလအတွင်း ဟောင်ကောင်အပါဝင် ကဗျားနိုင်ငံ အချို့တွင် ဖြစ်ပွားလျက်ရှုသည်။ အသက်ရှုလမ်းကြောင်းမှတစ် ကူးစက်သော (ဆားစ်) ပိုင်းပုံးအသစ် တစ်မျိုးကြောင့် ဖြစ်သည်။

ရောဂါကူးစက်ပြန်ပွားပုံး

- လူနာမှ ချောင်းဆိုးခြင်း၊ နာချော်ခြင်း
- လူနာ၏ ချွေးသံပို့ဆောင်ရွက်မှု အသုံးအဆောင်ပစ္စည်းများကိုထိတွေ့ခြင်းတို့မှ ကူးစက်နိုင်ပါသည်။

ရောဂါသွင်ပြင်လက္ခဏာများ

- ရောဂါပိုးချိန် (၂) ရက်မှ (၇)ရက်ကြာပါသည်။
- များခြင်း၊ (အပူချိန် ၃၈ ဒီဂရီစင်တို့ကိုတိုက်နှင့် အထက်ရှိခြင်း)
- အားအင်ကုန်ခမ်းခြင်း၊
- ချမ်းတုန်ခြင်း၊
- ခေါင်းကိုက်ခြင်း၊
- ကိုယ်လက်ကိုက်ခဲနာကျင်ခြင်း၊
- ချောင်းဆိုးခြင်း၊ အသက်ရှုမော်ခြင်း/ အသက်ရှုရ ခက်ခဲခြင်း တို့ဖြစ်ပါသည်။



ကြိုတင်ကာကွယ်ခြင်း

- တစ်ကိုယ်ရေသနနှင့်မှုကို ဂရပြုဆောင်ရွက်ခြင်း၊
- နာချေ ရောင်းဆိုးလျှင် လက်ကိုင်ပတ်ဖြင့် ဖုံးအုပ်ခြင်း၊
- လက်ကို ဆပ်ပြောဖြင့် စင်ကြယ်စွာ ဆေးကြောခြင်း၊
- ကောင်းစွာ အိပ်စက်အာနားယူခြင်း၊
- အာဟာပြောည့်ဘသည့် အားအားအား စားသုံးခြင်း၊
- ကိုယ်လက်လုပ်ရားမှ မှန်မှန်ပြုလုပ်ခြင်း၊
- လေကောင်းလေသနရရှိအောင် ဆောင်ရွက်နေထိုင်ခြင်း၊
- ရောဂါဖြစ်ပွားသူများနှင့် သံသယရှိသူများသည် အားရှုံးလုပ်ရန် ရောဂါမကူးစက်ရန် နာခေါင်းနှင့် ပါးစပ်သို့ ဖုံးအုပ်ထားသော မျက်နှာဖုံးအကာအကွယ်ကို အသုံးပြုခြင်း ပြုစုကုသသူနှင့် မိသားစုကိုလည်း ငြင်းအကာ အကွယ်များကို အသုံးပြုစေခြင်း၊
- ရောဂါလက္ခဏာများ တွေ့ရှုသည်ဟုယူဆပါက နီးစပ်ရာ ကျိုးမာရေးဝန်ထမ်းများထံ သတင်းပို့ခြင်း၊



**လူထုကျိုးမာရေးလုပ်သားများသည် ဆားစ်ရောဂါနှင့်ပတ်သက်၍  
အောက်ပါတို့ကို ဆောင်ရွက်ပေးရမည်။**

- ဆားစ်ရောဂါသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားခြင်း မရှိသေးသော်လည်း ရောဂါဖြစ်ပွားပါက သေဆုံးနှစ်းမြင့် မားခြင်းကြောင့် မိမိရပ်ရွာအောင် ရောဂါဖြစ်ပွားမှုအခြေအနေကို စောင့်ကြပ်ကြည့်ရှုရန်၊
- အားရှုံးနေရာအောင် (နိုင်ငံအတွင်း/အိမ်နီးနားချင်းနိုင်ငံတစ်စုခု)တွင် ဆားစ်ဖြစ်ပွားနေပါက မိမိအောင် တွင်လည်းဖြစ်ပွားမှ ရှိ-မရှိ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ပြင်းထန်နှစ်းနီးယားဖြစ်ပွားသူရှိလျှင် ဆေးရုံသို့ လွှဲပြုပေးခြင်း၊

## DISEASE PREVENTION AND CONTROL

### 5. Tonsillitis

Tonsillitis is an infection of the tonsils at the back of the mouth. Symptoms are similar to pharyngitis but may be more severe. In particular, fever and generally feeling unwell tend to be worse than pharyngitis symptoms. Sore throat is worse on swallowing or turning the head. Swollen neck glands are common. Pus may appear as white spots on the tonsils.

Most cases of viral tonsillitis start to settle after 3 to 4 days. Consider antibiotic treatment to prevent complications: peritonsilar abscess, rheumatic fever, acute glomerulonephritis.

#### TREATMENT

- **Penicillin V** PO (500 mg QID, child: 15 mg/kg QID) for 10 days.  
(Note: shorter courses do not prevent Rheumatic Fever)
- **Or benzathine penicillin** (50,000 IU/kg) IM stat dose if available
- **Or erythromycin** (10 mg/kg QID) if allergic to penicillin


Treat the fever and advise the patient to drink plenty of fluids. Continue breast-feeding. If the patient cannot eat or drink, admit to IPD and give IV fluids and treat with antibiotics as follows:

- Children **Benzathine penicillin** (50,000 IU/kg) IM STAT dose  
or Benzyl penicillin (50 mg/kg QID) IV for 10 days
- Adults Ampicillin 1 gram QID IV or IM  
or **Benzyl penicillin** 2.4 gram QID IV  
Change to oral penicillin V (500mg QID) when the patient can swallow. Treat for a total of 10 days.

#### Complications

Inflammation or swelling of tonsils from frequent or ongoing (chronic) tonsillitis can cause complications such as:

- Difficulty in breathing
- Disrupted breathing during sleep (obstructive sleep apnoea)
- Infection that spreads deep into surrounding tissue (tonsillar cellulitis)
- Infection that results in a collection of pus behind the tonsil (tonsillar abscess)



## ၅။ အာသီးရောင်ခြင်း

ပါးစပ်နောက်ရှိ အာသီးကူးစက်ပိုးဝင်ခြင်းကို အာသီးရောင်ခြင်းဟု ခေါ်ပါသည်။ ဝေနာခံစားရမှုမှာ အာခေါင်ရောင်ရောင်းနာနှင့် တူပါသည်။ သို့သော် ပိုမိုပြင်းထန်ပါသည်။ အထူးသာဖြင့် ကိုယ်ပူခြင်းနှင့် နေထိုင်မကောင်းဖြစ်ခြင်းတို့ပိုပြင်းထန်စွာ ခံစားရပါသည်။ လည်ရောင်းနာခြင်းသည် အစာမျိုးရှုလျင် သို့မဟုတ် ခေါင်းစောင်းလိုက်လျင် ပိုမိုပြင်းထန်ပါသည်။ လည်ပင်းအကျိတ်များ ကြီးတတ်ပါသည်။ အာသီးပေါ်တွင် ပြည်တည်၍ အဖြူစက်များပေါ်တတ်သည်။

ပိုင်းရပ်စိပိုးကြောင့်ဖြစ်သော အာသီးရောင်ခြင်းများသည် ၃-၄ ရက်အကြာတွင် ပျောက်ကပ်းသွားတတ်သည်။ အာသီးပတ်လည် ပြည်တည်နာ၊ လေးသာက်နာ၊ ရတ်တရာ်ဖြစ်သော ကျောက်ကပ်ရောင်ခြင်း စသည့် နောက်ဆက်တွဲ ဆိုးကျိုးများအား ကာကွယ်ရန်အတွက် ပဋိနှိပ်ဆေးပေးရန် စဉ်းစားသင့်သည်။

### ကုထုံး

- Penicillin V PO (500 mg QID, child: 15 mg/kg QID) ကို ၁၁ ရက်ပေးပါ။ မှတ်ချက် - ဆေးပေးချိန် ၁၀ ရက်ထက် တိုဘောင်းလျင် လေးသာက်နာရောဂါကို မကာကွယ်နိုင်ပါ
- ရနိုင်ပါက Benzathine Penicillin (50,000 IU/kg) IM stat ပေးပါ။
- Penicillin မတည့်ပါက Erythromycin (10 mg/kg QID) ပေးပါ။

ကိုယ်ပူကျေရန်ဆေးပေးပါ။ ရေများများသောက်ရန် ညွှန်ကြားပါ။ ကလေးငယ်များ မိမင်နှီးဆက်လက် တိုက်ကျွေးပါ။ လူနာသည် အစားအသောက်မဝင်ပါက အတွင်းလူနာကုသဆောင်သို့ထိုပါ။ သွေးကြာမှ အရည်ဖြည့်တင်းပေးပါ။ အောက်ပါပဋိနှိပ်ဆေးများကိုပေးပါ။

- ကလေး Benzathine Penicillin (50,000 IU/kg) IM stat dose
- သို့မဟုတ် Benzyl Penicillin (50 mg/kg QID) IV ၁၁ ရက်
- လူကြီး Ampicillin 1 gram QID IV or IM
- သို့မဟုတ် Benzyl Penicillin 2.4 gram QID IV
- လူနာအစာမျို့နိုင်လျင် Oral Penicillin V (500 mg QID) ပြောင်းပေးပါ။ စုစုပေါင်း ၁၁ ရက်ကြာအောင် ဆေးပေးပါ။

### နောက်ဆက်တွဲဆိုးကျိုးများ

မကြာခကာ အာသီးရောင်ခြင်း သို့မဟုတ် ကြာရည်စွာအာသီးရောင်ခြင်းသည် အောက်ပါ နောက်ဆက်တွဲဆိုးကျိုးများကိုဖြစ်စေသည်။

- အသက်ရှုရခက်ခြင်း
- အိပ်နေစဉ်အသက်ရှုမှုကို နောင့်ယုက်ခြင်း
- တဗြားတစ်ရှုံးများသို့ ရောဂါပိုးများ ပုံးနှံသွားခြင်း
- အာသီးနောက်တွင် ပြည်များစုံပေးဖြစ်ပေါ်ခြင်း



## DISEASE PREVENTION AND CONTROL

### 6. Leprosy

#### Definition

- Chronic communicable disease due to leprosy bacteria
- Not a disease of gifted, genetics, unrelated to child delivery and food
- An infectious disease due to transmission bacteria
- In some places, also called red leucoderma, skin disease

#### Causal organism

- Under microscopy – rod- shaped bacteria called *Mycobacterium leprae*

#### Incubation period

- Clinical features appear within average of 3 – 5 years after the transmission.

#### Mode of transmission

- Can infect any one regardless of ethnicity, gender, age, religion
- Disease of slow progress in infection
- Transmitted through respiratory tract, skin close contact with the infected person for longer duration

#### Types of diseases

- Lepromin test positive (multibacillary)
- Lepromin test negative (paucibacillary)

#### Clinical features

- Patches on the skin, white or red skin lesions, and red lesions become more numerous
- Nerve damage and loss of sensation (pain, heat and cold) and numbness at skin lesions
- Thickened nerves
- Positive result on smears from skin slits



## ၆။ အနာကြီးရောဂါ

### အမိပါယ်ဖွင့်ဆိုချက်

အနာကြီးရောဂါပိုးကြောင့်ဖြစ်သော နာတာရည် ကူးစက်ရောဂါတစ်ခု ဖြစ်သည်။ အနာကြီးရောဂါသည် ဝဋ္ဌနာ ကံနာ၊ မျိုးရိုးလိုက်သောရောဂါ၊ သွေးနသားနဲ့ အစားများ၏ ဖြစ်သောရောဂါ မဟုတ်ပါ။ ရောဂါပိုး ကူးစက်ခံခြင်း ကြောင့်ဖြစ်သောရောဂါဖြစ်ပါသည်။ အချို့သောအေသာများ၏ ကုန်နာ၊ သမင်နှင့် ကိုယ်ရော်းရောဂါဟုလည်း ခေါ်ကြသည်။

### ရောဂါဖြစ်စေသောပိုး

- မှန်ဘီလူးဖွင့် ကြည့်ပါက တုတ်ရောင်းသဏ္ဌာန်ရှိသော ဘတ်တိုးနီးယားပိုး ဖြစ်သည့်အနာကြီး ရောဂါပိုး (*Mycobacterium Leprae*) ဖြစ်ပါသည်။

### ရောဂါပျိုးချိန်

- ရောဂါပိုးပင်ရောက်ပြီးနောက် ပျမ်းမျှ (၃)နှစ်မှ (၅)နှစ်အတွင်း ရောဂါလက္ခဏာ ဖြစ်ပေါ်နိုင်သည်။

### ရောဂါကူးစက်ပြန်ပွားပုံ

- လူပျိုးမရွေး၊ ကျား/မမရွေး၊ အသက်အရွှေ့ပွဲမရွေး၊ ဘာသာမရွေး ကူးစက်နိုင်ပါသည်။
- ကူးစက်မှုနေးသော ရောဂါတစ်မျိုးဖြစ်ပါသည်။
- ရောဂါပိုးများသော (အစိုလူနာ)များ၏ အသက်ရှုပ်စ်းကြောင်းမှုလည်းကောင်း၊ ရောဂါရှိသူနှင့် လက်ပွန်း တတိုးနီးကပ်စွာ နှစ်ရှည်လများ အတူနေထိုင်ခြင်းဖြင့် အရော်းမှုလည်းကောင်း ကူးစက်နိုင်သည်။

### ရောဂါအမျိုးအစား

- ပိုးတွေ့လူနာ(အမိဘီ)
- ပိုးမတွေ့လူနာ(ပို့ဘီ)ဟူ၍ခြေားနိုင်သည်။

### အနာကြီးရောဂါသွင်ပြင်လက္ခဏာများမှာ

- အရော်းပေါ်တွင် အကွက်ပေါ်ခြင်း၊ အဖြူကွက် (သို့) အနီကွက်ပေါ်ခြင်း၊ သဖန်းသီးအဖုလုံးပေါ်ခြင်း၊ နီမော်းစိမ့်ပုံးနှင့်ခြင်း
- အာရုံကြောများထိခိုက်၍ ရောဂါရှိသောအကွက်သည် ထံကျင်နေခြင်း၊ တွေ့ရှိရခြင်းတို့ဖြစ်ပါသည်။
- အာရုံကြောကြီးခြင်း
- သားခြစ်ပိုးစစ်ဆေးပါက အနာကြီးရောဂါပိုး တွေ့ရှိရခြင်းတို့ဖြစ်ပါသည်။

အထက်ဖော်ပြပါ ပထမ (၁) ချက်အနေက် (၂) ချက်တွေ့လှုပ် သော်လည်းကောင်း၊ စတုလွှာတစ်ချက်တည်း တွေ့လှုပ်သော်လည်းကောင်း အနာကြီးရောဂါဟု သတ်မှတ်နိုင်သည်။




## DISEASE PREVENTION AND CONTROL

When the two factors from the above three facts or the fourth factor is found, leprosy can be diagnosed.

- In the case detection of leprosy, the clinical features such as white and red skin patches, numb spots should be searched for. Early treatment can be achieved by early case detection, and then early recovery to avoid damages of the limbs.

Other symptoms are

- Due to loss of sensation and nerves, muscles become shrink, loss of mobility in limbs
- Damage to the limbs/ organs
- Deformity of fingers and toes
- Wrist and ankles become flabby
- Can't close eyes
- Due to loss of sensation, prone to injury so that fingers and toes become shortened and detached



### Treatment

- Curable disease
- Can be treated by multi-drug treatment (MDT)
- Based on classification of diseases, drugs should be administered to PB patient (test negative) for 6 times within nine months, MB patient (test positive) for 12 times within 18 months
- Must obey the instructions properly by the health staff concerned

## ရောဂါများကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း

- အနာကြီးရောဂါသည်များအားရှာဖွေဖော်တုတ်ရာတွင် လက္ခဏာများဖြစ်သော အရေပြားပေါ်တွင် အဖြူကွက် အနီကွက်များ၊ ထံ့နေသောအကွက်များကို ဦးစားပေး ရှာဖွေရပါမည်။ စောစောတွေမှ စောစော ကုနိုင်ပြီး ရောဂါ မြန်မြန်ပျောက်၍ ကိုယ်လက် အင်္ဂါပ်ကိစ္စီးမှုကို ကာကွယ်နိုင်မည်။

အခြားလက္ခဏာများမှာ

- အာရုံခြက္ာများသေသဖြင့် ကြွက်သားများ ကျံလှိုသေးသိမ်ခြင်း၊ ခြေလက်စသည်တို့ လုပ်ရှားမရခြင်း၊
- ကိုယ်လက်အင်္ဂါပ်ကိစ္စီးခြင်း၊
- ခြေချောင်း၊ လက်ချောင်းများ၊ ကောက်ကျွေးခြင်း၊
- လက်ကောက်လတ်၊ ခြေကျင်းလတ်များပျော်အီခြင်း၊
- မျက်စီပိတ်မရခြင်း၊
- ထိတွေအာရုံခံစားမှုပျက်စီးခြင်းကြောင့် ထိနိုက်အပူလောင် အနာတရဖြစ်၍ ခြေချောင်းလက်ချောင်း ကလေးများ တို့ခြင်း၊ ပျက်ခြင်းတို့ဖြစ်ပါသည်။



ဆေးကုသခြင်း

- အနာကြီးရောဂါသည် ကုသ၍ ပျောက်ကင်းနိုင်သည့် ရောဂါဖြစ်ပါသည်။
- အနာကြီးရောဂါဆေးပေါင်းကုသနည်း (အမ်ဒိတ္ထီ)ဖြင့် ကုသခြင်း ဖြစ်ပါသည်။
- ငုပ်ဆေးများကို ရောဂါအမျိုးအစားအလိုက် ပီဘီလူနာ (ပိုးမတွေလူနာ) အား (၉)လအတွင်း (၆) ကြိမ် အမ်ဘီလူနာ(ပိုးတွေလူနာ) အား (၁၈)လအတွင်း (၁၂)ကြိမ် ဆေးစားစေရမည်။
- သက်ဆိုင်ရာ ကျွန်းမာရေးလန်ထမ်းများ၏ ညွှန်ကြားချက်အတိုင်း စနစ်တကျ ဆေးစားရပါမည်။

## DISEASE PREVENTION AND CONTROL

### Health education

- During health education to patients, explain that leprosy is curable disease so need to take drugs completely, to do self care so as to avoid being handicapped
- Community health education upon initial clinical features, the curative condition, to refer to nearest health center when suspicious symptoms are found
- It is important to relay the correct information concerning leprosy to the community as there are misconceptions and discrimination upon the victims

#### **The CHWs should do the following related to leprosy.**

- New case detection
- Referral of leprosy suspicious persons from your village to basic health workers, health centers or clinics
- Health education that explains leprosy is not a disease of curse, can be completely cured when treatment is taken, MDT treatment can be taken free of charge at any health center
- Health education that leprosy patients don't need to get shy and early treatment can save limbs
- Health education to patients under treatment to take drugs regularly while in the village networking with health center concerned, or coordination with health workers, or drugs distribution if necessary
- Suggestion to the patient's contacts or family members to consult at health center
- Support leprosy prevention and control activities by cooperation with health center
- Support and contribute in activities upon handicapped prevention of leprosy patients
- Community health education and advocacy to reduce discrimination upon leprosy patients

### ကျိုးမာရေးပညာပေးခြင်း

- လူနာများအား ပညာပေးရာတွင် မိမိတို့ရောဂါသည် ဒီဇိုင်းပြည့်စားရန်၊ မိမိကိုယ်အဂါများ မသန်မစွမ်း မဖြစ်စေရေးအတွက် မိမိကိုယ်ကိုမိမိ ရရှိပြုရန် ပညာပေးရမည်။
- ပြည်သူလှထုအတွင်း အနာကြီးရောဂါ၏ ကန်းလက္ခဏာများ၊ ဆေးကုသ္ထု ပြောက်ကင်းနှင့်သည့် အကြောင်းနှင့် မသက်ဗွဲယ်လက္ခဏာများတွေပါက နီးစပ်ရာကျိုးမာရေးဌာနသို့ သွားရောက်ပြသရန် ပညာပေးရပါမည်။
- အနာကြီးရောဂါနှင့်ပတ်သက်၍ လွှာများသောယုံကြည်မှုများနှင့် အနာကြီးရောဂါလူနာများကို ခွဲခြားဆက် ဆံမှုများရှိနေသည့်အတွက် ပြည်သူလှထုကို အနာကြီးရောဂါနှင့် ပတ်သက်သော မှန်ကန်သည့် သတင်း အချက်အလက်များ ပေးရမည်ဖြစ်ပါသည်။

**လူထုကျိုးမာရေးလုပ်သားများအနေဖြင့် အနာကြီးရောဂါနှင့်ပတ်သက်၍  
အောက်ပါတို့ကို ဆောင်ရွက်ရမည်။**

- အနာကြီးရောဂါ လူနာသစ်များ ရှာဖွေခြင်း၊
- မိမိကျေးရွာမှ အနာကြီးရောဂါသည်ဟု သံသယဖြစ်နေသူများကို အခြေခံကျိုးမာရေးဝန်ထမ်းများ သို့မဟုတ် ကျိုးမာရေးဌာန၊ ဆေးခန်းများသို့ ဆက်သွယ်ညွှန်းပိုပေးခြင်း၊
- အနာကြီးရောဂါသည် ဝဋ္ဌနာကံနာမဟုတ်ဘဲ ရောဂါပိုးကူးစက်ခြင်းကြောင့် ဖြစ်ကြောင်း၊ ကုသလျှင် ဒီဇိုင်းပြည့်စားရောဂါဖြစ်ကြောင်း အနာကြီးရောဂါဆေးပေါင်း (MDT) ကို ကျိုးမာရေးဌာနတိုင်းတွင် အစမဲ့ ရရှိနိုင်ကြောင်း ပညာပေးခြင်း၊
- အနာကြီးရောဂါဖြစ်ပွားခြင်းသည် ရှုက်စရာမဟုတ်ဘဲ စောစီးစွာ ဆေးကုသမှုခံယူလျှင် ကိုယ်အဂါချို့ ယွင်းမှုကို ကာကွယ်နိုင်ကြောင်း ပညာပေးခြင်း၊
- မိမိကျေးရွာတွင်နေထိုင်ပြီး သက်ဆိုင်ရာကျိုးမာရေးဌာနနှင့် ဆက်သွယ်ဆောင်ရွက်လျက် ဆေးဝါး ကုသမှုခံနေသော လူနာများအား ဆေးမှန်မှန်သောက်ရန်ပညာပေးခြင်း၊ သို့မဟုတ် တာဝန်ခံ ဝန်ထမ်းများနှင့် ဆက်သွယ်ဆောင်ရွက်ပေးခြင်း သို့မဟုတ် လိုအပ်ပါက မိမိမှတာဆင် ဆေးများ ဖြန့်ဖြူးပေးခြင်း၊
- အတူနေအိမ်သားများကိုလည်း ကျိုးမာရေးဌာနသို့ သွားရောက်ပြသရန် တိုက်တွန်းခြင်း၊
- အနာကြီးရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို ကျိုးမာရေးဌာနနှင့်ဆက်သွယ်၍ စည်းရုံးကူညီဆောင် ရွက်ပေးခြင်း၊
- အနာကြီးရောဂါလူနာများ ကိုယ်အဂါချို့ ယွင်းမှု ကာကွယ်ရေးလုပ်ငန်းတွင် ပူးပေါင်း ပါဝင်ကူညီဆောင် ရွက်ပေးခြင်း၊
- အနာကြီးရောဂါလူနာများကို ခွဲခြားဆက်ဆံမှုလျော့နည်းအောင် ပြည်သူလှထုကို စည်းရုံးပညာပေးခြင်း၊

## DISEASE PREVENTION AND CONTROL

### 7. Meningitis

- Caused by meningitis bacteria and infected by air-borne transmission from patient.
- Highly infectious disease and can occur in the form of outbreak

#### Clinical features

- Fever
- Headache
- Vomiting
- Photophobia
- Bulging of fontanelle in infants up to 6 months of age
- Neck stiffness, back rigidity, convulsions
- Hallucinations, unconsciousness



#### Treatment

- Rapid reporting and referral of suspected person to health center
- Drug prophylaxis to those who are in close contact with patient



#### Prevention

- Community health education on meningitis
- Avoid crowded areas
- Monitoring on the disease situation



**The CHWs should do the following related to meningitis.**

- Health education on meningitis
- Monitoring on the disease
- Referral of suspicious persons
- Prophylaxis of close contacts
- Intensive surveillance upon meningitis during village festivals and ceremonies as transmission usually starts from the crowded places (e.g. pagoda festivals)

### ၇။ ဦးနောက်အမြဲးရောင်ရောဂါ

- ဦးနောက်အမြဲးရောင်ရောဂါသည် ဦးနောက်အမြဲးရောင်ရောဂါ ဘတ်တီးရီးယားပိုးကြောင့်ဖြစ်ပြီး လူနာထံမှ ရောဂါပိုးများသည် လေထံမှတဆင့် ကူးစက်ပျုံနှုန်းဖြင့်သည်။
- ဦးနောက်အမြဲးရောင် ရောဂါသည် ကူးစက်မြန်ရောဂါဖြစ်၍ ကပ်ရောဂါအသွင် ဖြစ်ပွားနိုင်ပါသည်။

ရောဂါသွင်ပြင်လက္ခဏာများ

- များခြင်း၊
- ခေါင်းကိုကိုခြင်း၊
- ပျို့အန်ခြင်း၊
- အလင်းရောင် မကြည့်နိုင်ခြင်း၊
- ငယ်ထိပ်မဟိတ်သေးသော ၆ လအရွယ်ထိ ကလေးတွင် ငယ်ထိပ်တင်းပြီး ဖောင်းခြင်း၊
- ဇက်တောင့်ခြင်း၊ နောက်ကျေဘောတောင့်ခြင်း၊ တက်ခြင်း၊
- ကယောင်ကတန်းပြောခြင်း၊ သတိလတ်ခြင်း၊




ရောဂါကုသခြင်း

- သံသယလူနာတွေ့လျှင် ချက်ချင်းသတင်းပို့ရန်၊ ဆေးရုံထို့ ညွှန်းပို့ပေးရန်၊
- လူနာနှင့်ထိတွေ့သူများအား ကာကွယ်ဆေးတိုက်ကျွေးရန်၊

ရောဂါကာကွယ်ခြင်း

- ဦးနောက်အမြဲးရောင်ရောဂါအကြောင်း ကျွန်းမာရေးပညာပေးရန်၊
- လူစုလူတေးများကို ရောင်ကြပ်စေရန်၊
- ရောဂါအား စောင့်ကြပ်ကြည့်ရှုရန်၊



**လူထုကျွန်းမာရေးလုပ်သားများအနေဖြင့် ဦးနောက်အမြဲးရောင်ရောဂါနှင့် ပတ်သက်၍ အောက်ပါတို့ကို စောင်ရွက်ပေးရမည်။**

- ဦးနောက်အမြဲးရောင်ရောဂါအကြောင်း ပညာပေးခြင်း၊
- ရောဂါဖြစ်ပွားမှု ရှိ-မရှိ စောင့်ကြပ်ကြည့်ရှုခြင်း၊
- သံသယလူနာရှိလျှင် ညွှန်းပို့ခြင်း၊
- လူနာနှင့် ထိတွေ့သူများအား ကာကွယ်ဆေးတိုက်ခြင်း၊
- လူစုလူတေးများသောနေရာများ (ဥပမာ - ဘုရားပွဲ စသည်တို့)မှ စတင်ကူးစက်ပျုံနှုန်းတတ်သဖြင့် မိမိတို့ရှာတွင် လူစုလူတေးပွဲလမ်းသာဝ်များကျင်ပလျှင် ဦးနောက်အမြဲးရောင် ရောဂါဖြစ်ပွားမှုကို အထူးကျင်ပြု စောင့်ကြပ် ကြည့်ရှုထောက်လုမ်းခြင်း၊

# DISEASE PREVENTION AND CONTROL

## Immunization preventable diseases

1. Tuberculosis
2. Diphtheria
3. Pertussis
4. Tetanus
5. Polio
6. Measles
7. Hepatitis B

### 1. Tuberculosis

- Infants should be given BCG vaccination within 7 days or at the age of one and half month. Although BCG vaccination cannot protect against pulmonary TB entirely, it can protect children from serious TB diseases such as miliary TB, cerebral TB and bone TB.

### 2. Diphtheria

- Causal organism – Diphtheria bacteria
- Susceptible age – Can occur at any age but more common in children

#### Mode of transmission

- Transmitted through close contact and air-borne among human.
- Can take place at the throat, causing respiratory difficulty and death



#### Clinical features

- Sore throat, loss of appetite, low grade fever
- Within 2 – 3 days, adherent membranes in bluish-white or brown color on the tonsils and pharynx and bleeding
- In severe case without treatment, death within 6 – 10 days can occur due to pharyngitis and respiratory tract obstruction



#### Prevention and management

- It is a preventable disease. Children should be immunized with DPT vaccine in three times at one month interval from one and half month age onwards.
- When immunization team visits, need to make sure that all children under one year of age have to receive three doses of vaccine
- If Diphtheria is suspected, refer the child to the health center/ hospital or consult with health staff.
- If there is difficult breathing, refer to the nearest hospital.

## ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသောရောဂါများ

- ၁။ တိဘီရောဂါ
- ၂။ ဆုံးဆိုနာရောဂါ
- ၃။ ကြက်ညာရောင်းဆုံးရောဂါ
- ၄။ မေးခိုင်ရောဂါ
- ၅။ သူလယ်နာအကြောသောရောဂါ (ပိုလီယို)
- ၆။ ဝက်သက်ရောဂါ
- ၇။ အသည်းရောင်အသားဝါ ဘီရောဂါ

### ၁။ တိဘီရောဂါ

တိဘီရောဂါအကြောင်းကို ဖော်ပြထားပြီး ဖြစ်ပါသည်။ ကလေးများကို မွေးကင်းစမှ (၇)ရက်အတွင်း (သို့) အသက် တစ်လခွဲတွင် ဘီစီဂိုကာကွယ်ဆေးထိုးပေး ရပါမည်။ ဘီစီဂိုကာကွယ်ဆေးသည့် အဆုတ်တိဘီဖြစ်ပွားမှုကို အပြည့်အဝ ကာကွယ်မှ မပေးနိုင်သော်လည်း ပြင်းထန်တိဘီရောဂါများဖြစ်ပါသည့် လူးစွေတိဘီ၊ ဦးနောက်တိဘီနှင့် အရိုးတိဘီများ ဖြစ်ပွားမှုကို ကလေးကယ်များတွင် ကာကွယ်နိုင်ပါသည်။

### ၂။ ဆုံးဆိုနာရောဂါ

- ရောဂါဖြစ်စေသောဗိုး - ဆုံးဆိုနာရောဂါ ဘက်တီးရီယားဗိုး
- ရောဂါဖြစ်စေသော အသက်အရွယ်- အသက်အရွယ်မရွေးဖြစ်တတ်သော်လည်းကလေးကယ်များတွင် ဗို၍ အဖြစ်များပါသည်။

### ရောဂါကူးစက်ပြန်ပွားပုံ -

- ဆုံးဆိုနာရောဂါသည် လူတစ်ဦးနှင့်တစ်ဦး နီးကပ်စွာ ထိတွေ့မှုကြောင့် လည်းကောင်း၊ အသက်ရှုံးလမ်းကြောင်းမှ လည်းကောင်း ကူးစက်ပါသည်။
- ဆုံးဆိုနာရောဂါအနေဖြင့် အာခေါင်တွင် ဖြစ်ပွားနိုင်ပြီး အသက်ရှုံးခေါ်ခြင်းများဖြစ်ကာ အသက်သေဆုံးနိုင် ပါသည်။

### ရောဂါသွင်ပြင်လကွဏာများ

- လည်းကောင်းနာခြင်း၊ စားချင်သောက်ချင်စိတ်မရှိခြင်းနှင့် အဖျားအနည်းငယ်ရှိခြင်း
- (၂-၃)ရက်အတွင်း လည်းကောင်းနှင့် အာသီးတွင် အြိမြို့ပြောင် အကြောင်းပါးကလေးများ ဖြစ်ပေါ်လာကာ လည်းကောင်း၏အာခေါင်နှင့် ကက်လျက်နေပြီး သွေးယိုစီးတတ်ခြင်း၊
- ရောဂါပြင်းထန်ပါက လည်ပင်းရောင်ကိုင်းလာခြင်းနှင့် အသက်ရှုံးလမ်းကြောင်းပိတ်ဆိုခြင်းတို့ ဖြစ်ပွားပြီး ထိရောက်သော ကုသမှု မရရှိပါက (၆)ရက်မှ (၁၀)ရက်အတွင်း သေဆုံးသွားနိုင်ပါသည်။

### ရောဂါကာကွယ်ခြင်းနှင့် ကုသခြင်း

- ဆုံးဆိုနာရောဂါသည် ကာကွယ်၍ရသောရောဂါဖြစ်ပါသည်။ တစ်နှစ်အောက် ကလေးများကို (ဆုံးဆို့ကြက်ညာ၊ မေးခိုင်) ရောဂါ ကာကွယ်ဆေး (ဒီ-ပီ-တီ/ ဆ-က-မ) များကို အသက်တစ်လခွဲမှုစဉ် တစ်လခြား သုံးကြိုးထိုးပေးရမည်။
- ကျွန်းမာရေးဌာနမှ (ဆ-က-မ)ကာကွယ်ဆေးထိုးရန် လာသောအခါ (၁)နှစ်အောက်ကလေးတိုင်းမလွှတ်တမ်း အထိုးခံ စေရန်နှင့် ကာကွယ်ဆေးထိုး(၃)ကြိမ်ပြည့်အောင်ထိုးရန် စည်းရုံးဆောင်ရွက်ပေးရမည်။
- ဆုံးဆိုနာရောဂါဖြစ်ပါသည်ဟု သက်ားမကင်းတွေလျှင် ဆေးပေးနေး၊ ဆေးရုံးသို့ပို့ပါ။ (သို့မဟုတ်) ကျွန်းမာရေး ဝန်ထမ်း တစ်ဦးဦးကို ပြုသပါ။
- အသက်ရှုံးကြပ်နေခြင်း၊ ခက်ခဲခြင်းတို့ကို တွေ့ပါက နီးရာဆေးရုံးသို့ ချက်ချင်းပိုပါ။

## DISEASE PREVENTION AND CONTROL

### 3. Pertussis or whooping cough

**Causal organism** – Pertussis bacteria


**Susceptible age** – Occur in children and more dangerous in children under one year of age

#### Mode of transmission

- Transmitted by droplet infection through cough and sneeze among children
- In many countries, pertussis occurs in the form of outbreak regularly at 3- 5 years interval.


#### Clinical features

- Incubation period takes 5 – 10 days
- Influenza similar symptoms such as cough, sneezing, runny nose, tears, fever
- Cough become severe gradually and then continuous sever cough, later producing the namesake high-pitched “whoop” sound at the end of cough and then inspiration continues. So it is called whooping cough
- The child can't get enough oxygen, and get cyanosis due to continuous severe cough. The child is lethargic and vomiting, frequent at night time.
- Cough takes place from 4 – 8 weeks. (That's why it is called hundred day pertussis)



#### Prevention and management

- Preventable disease, children should be immunized with DPT vaccine in three times at one month interval from one and half month age onwards.
- Organize all children to receive the immunization as pertussis is more common in unimmunized, malnourished children
- Refer infected children to the station hospital/ health centers or health staff to get treatment
- Don't let infected children to stay with others and isolation is necessary.



## ၃။ ကြက်ညှာချောင်းဆိုးရောဂါ

- ရောဂါဖြစ်စေသော့ဗုံး - ကြက်ညှာချောင်းဆိုးရောဂါ ဘတ်တိုးရီးယားဗုံး
- ရောဂါဖြစ်စေသော အသက်အရွယ်- ကလေးငယ်များတွင် ဖြစ်ပွားပြီး အသက်(၁)နှစ်အောက် ကလေးငယ်များတွင် ပို၍ အဆွဲရာယ်ပေးသော ရောဂါဖြစ်သည်။

### ရောဂါကူးစက်ပြန်များပုံ

- နာချေချောင်းဆိုးခြင်းမှ ထွက်လာသောအမှန်များမှတဆင့်ကလေးတစ်ဦးမှတစ်ဦးသို့ကူးစက်ပြန်များပါသည်။
- နိုင်ငံအများအပြားတွင် ကြက်ညှာချောင်းဆိုးရောဂါသည် (၃)နှစ်မှ (၅)နှစ်လျှင် တစ်ကြိမ်ကပ်ရောဂါအဖြစ် ပုံမှန်ဖြစ်ပွားလျက် ရှိပါသည်။

### ရောဂါသွင်ပြင်လက္ခဏာများ

- ရောဂါပျိုးချိန်မှ (၅)ရက်မှ (၁၀)ရက်ကြာပါသည်။
- နာချေချောင်းဆိုးခြင်း၊ နာရည်ယိုခြင်း၊ မျက်ရည်ယိုခြင်းနှင့် အဖားရီခြင်း စသည်ဖြင့် တုပ်ကွေးရောဂါသဖွယ် ဖြစ်ပါသည်။
- ချောင်းဆိုးခြင်းသည် တဖြည်းဖြည်း ပိုမိုဆိုးရွားလာပြီး အဆက်မပြတ် ပြင်းထန်စွာ ချောင်းဆိုးခြင်း၊ ချောင်းဆိုး ရပ်နားချိန်တွင် စုံရှုသော ဆွဲငင်သံဖြင့် ကြက်တွန်သံသွေ့ယ် မြည်လျက် အသက်ရှားသွင်းသည့်အတွက် ကြက်ညှာချောင်းဆိုးဟု ခေါ်ခြင်းဖြစ်ပါသည်။
- အဆက်မပြတ်ပြင်းထန်စွာ ချောင်းဆိုးခြင်းကြောင့် ကလေးငယ်သည် အောက်စီရွင် လုံလောက်စွာ မရရှိ၍ ပြောနမ်းနေပါမည်။ ပင်ပန်းနမ်းနယ်၍ အန်နေပါမည်။ ညာအချိန်တွင် မကြာခကာ ဖြစ်တတ်ပါသည်။
- ချောင်းဆိုးခြင်းသည် (၄) ပတ်မှ (၈) ပတ်အထိ ကြာမြင့်တတ်ပါသည်။ (ထို့ကြောင့် ရက် ၁၀၀ ကြက်ညှာ ဟု ခေါ်ခြင်း ဖြစ်ပါသည်။)



### ရောဂါကာကွယ်ခြင်းနှင့် ကုသခြင်း

- ကြက်ညှာချောင်းဆိုးရောဂါသည် ကာကွယ်၍ရသော ရောဂါဖြစ်သည်။ တစ်နှစ်အောက် ကလေးများ (ဆုံးဆုံး ကြက်ညှာ၊ ဖော်ကာကွယ်ဆေး (ဒိ-ပိ-တိ/ ဆ-က-မ)များကို အသက်တစ်လွှဲမှုစဉ်၍ တစ်လပြား သုံးကြိမ် ထိုးပေးရမည်။
- ကြက်ညှာချောင်းဆိုးရောဂါသည် ကာကွယ်ဆေးမထိုးရသေးသူများ၊ အာဟာရခါတ်ချို့တဲ့သူကလေးများ တွင် ရောဂါပ်ရောက်ဖြစ်ပွားသဖြင့် ကလေးတိုင်း ရောဂါကာကွယ်ဆေးထိုးရန် စည်းရုံးဆောင်ရွက်ရမည်။
- ကြက်ညှာချောင်းဆိုးဖြစ်သော ကလေးများကိုဆေးကုသရန် တိုက်နယ်ဆေးရုံး ကျိုးမာရေးဌာနများသို့ လွှတ်ပါ။ (သို့မဟုတ်) ကျိုးမာရေးဌာနထမ်းသို့ ပြပါ။
- အဗြားကလေးငယ်များနှင့် ရောနော၍ မထားရ။ သီးခြားထားရမည်။

## DISEASE PREVENTION AND CONTROL

### 4. Tetanus

**Causal organism** – Tetanus bacteria

**Susceptible age** – at any age, especially in newborn children that is also called neonatal tetanus


#### Mode of transmission

- Not transmitted from man to man
- Infected by entry of contaminated dust into wounds and cuts
- Tetanus bacteria can also survive in deep puncture wounds due to injuries from contaminated iron rods, blades, instruments, woods and animal bites
- Can take place in pregnant women due to contaminated instruments used during delivery and abortion
- Using contaminated materials (such as knife, blade, thread, cloth etc) while cutting the umbilical cord, cord clamping, the birth attendant's unclean contaminated hands, putting contaminated powder into the umbilicus (turmeric, ash, herbal drugs) can transmit tetanus

#### Clinical features

- Incubation period takes 3 – 10 days (until for 3 weeks)
- The shorter the incubation period, the more dangerous to life
- Spasms in jaw muscles (lock jaw), neck stiffness, rigidity, difficult to swallow, abdominal muscles tense, muscle spasms, sweating and fever appear
- The neonate with tetanus infection is normal after delivery and unable to suck milk and drink, muscular spasms and contractions, body stiffness within 3 – 28 days and most of them die

## TETANUS



## ၄။ မေးခိုင်ရောဂါ

ရောဂါဖြစ်စေသောပိုး - မေးခိုင်ရောဂါ ဘက်တီးရီးယားပိုး  
ရောဂါဖြစ်စေသောအသက်အရွယ် - အသက်အရွယ်မရွေးဖြစ်တတ်ပါသည်။ အထူးသဖြင့် မွေးဖွားပြီးစ ကလေးငယ်များတွင် အဖြစ်များပြီး ငှံးကင်းစ ကလေးမေးခိုင်ရောဂါဟု ခေါ်ပါသည်။

### ရောဂါကူးစက်ပြန့်မွားပုံ

- မေးခိုင်ရောဂါသည် လူတစ်ဦးမှတစ်ဦးသို့ မကူးစက်နိုင်ပါ။
- ထိနိုက်ဒက်ရာနှင့်အနာများထဲသို့ ရောဂါပိုးများပါသော ဖုန်မှုနှင့်များလင်ရောက်ခြင်းဖြင့် ကူးစက်တတ်ပါသည်။
- မသန့်ရှင်းသော သံချောင်းများ၊ ပါးများ၊ ကိုရိယာများ၊ သစ်သားစများနှင့် တိရစ္ဆာန်များအကိုက်ခံရခြင်း တို့ကြောင့် ရရှိသော နက်သည့်အက်ရာများတွင် မေးခိုင်ပိုးများ ရှင်သန်နေထိုင်နိုင်ပါသည်။
- အမျိုးသမီးများတွင် မွေးဖွားစဉ်နှင့် သားလောသားပျက်စဉ်တို့၏ မသန့်ရှင်းသော ကိုရိယာများကို အသုံးပြုမှုကြောင့် မေးခိုင်ရောဂါ ဖြစ်ပွားပါသည်။
- မွေးကင်းစကလေးငယ်ကို ချက်ကြီးဖြတ်ရှုံးလည်းကောင်း၊ ချက်ကြီးချည်ရှုံးလည်းကောင်း၊ မသန့်ရှင်းသော ပစ္စည်းကိုရိယာ(ခါး၊ ဘလိတ်ခါး၊ ကြိုး၊ အကတ်စ စသည်)များ အသုံးပြုခြင်း၊ ကလေးမွေးဖွားပေးသော သူ၏လက်များ မသန့်ရှင်းခြင်းနှင့် ချက်ထဲသို့ မသန့်ရှင်းသော အမှုန့်များထဲည့်ခြင်း၊ (နှစ်ဦးမှုန့်၊ ဆေးတို့ ပတ်ကြီး၊ ပြောစသည်)တို့ကြောင့် မေးခိုင်ပိုး ငင်ရောက်ကူးစက်စေနိုင်ပါသည်။

### ရောဂါသွင်ပြင်လကွာဏာများ

- ရောဂါပိုးချိန်မှာ (၃)ရက်မှ (၁၀)ရက်ကြာပါသည်။ (၃ - ပတ်အထိကြာမြင့်နိုင်ပါသည်။)
- ရောဂါပိုးချိန် တိုဘောင်းလေ အသက်အခွန်ရောယ်ပိုမိုများလေ ဖြစ်ပါသည်။
- မေးကြုက်သားများ တောင့်တင်းခြင်း၊ လည်ပင်းတောင့်ခြင်း၊ နိုင်ခြင်း၊ အစာမျိုးချရန် ခက်ခဲခြင်း၊ ဝမ်းပိုက်ကြုက်သားများတောင့်ခြင်း၊ ကြုက်သားများတောင့်ခြင်း၊ ချွေးထွက်ခြင်းနှင့် အဖျားရှိခြင်းစသည် ရောဂါလကွာဏာများ ပေါ်လာပါသည်။
- မေးခိုင်ရောဂါဖြစ်သော မွေးကင်းစ ကလေးငယ်သည် မွေးပြီးစတွင် ပုံမှန်အတိုင်းရှိပြီး မွေးဖွားပြီး (၃)ရက်မှ (၂၇)ရက်အတွင်း နှိမ့်နိုင်၊ အရည်မပျိုနိုင်တော့သဲ ကြုက်သားများတောင့်ခြင်း၊ ဆိုင်းခြင်းဖြစ်ကာ ကိုယ်ခန္ဓာတောင့်၍ အများစုံမှာ အသက်သေဆုံးတတ်ကြပါသည်။



## DISEASE PREVENTION AND CONTROL

### Prevention and treatment

- Can be prevent by DPT immunization to the children under one year of age and tetanus vaccination to adults
- Tetanus prevention in pregnant women by tetanus vaccination to all women of reproductive age and immunity pass through from mother to fetus and neonatal prevention is achieved
- Though pregnant mothers are immunized with tetanus, clean and sterile delivery is important
- Health education not to use blade, bamboo, scissors in cutting umbilical cord of newborn and not to put turmeric, earth, termite earth, ash, herbal medicine to the umbilicus
- Clean the wound properly after getting injury
- Don't put earth, ash, turmeric and dust into the sores or wounds
- Don't handle or bandage wounds/ sores by using dirty hands, clothing and instruments

The tetanus patient can recover, but no immunity is achieved and can be re-infected again. Therefore it is necessary to receive tetanus immunization regularly in full dose.


### 5. Poliomyelitis

**Causal organism** – Polio virus

**Susceptible age** – Can be infected at any age but asymptomatic in many people. Clinical features appear in some children and can cause handicapped.

### Mode of transmission

- Transmitted through faeces and food (fecal – oral route)
- The polio virus transferred from the faeces to food, and when this food is eaten, the polio virus gets into human body through mouth
- These viruses multiply in human intestine and then gets into blood stream, penetrate into and destroy some nerve cells, leading to disability. Polio virus can easily spread in places with poor sanitation
- Almost all children in the family can be infected from a single person with infection.
- Infected during ten days before and ten days after the clinical features
- The most important fact is that many infected persons are asymptomatic so transmission is possible from them.



**ရောဂါကာကွယ်ခြင်းနှင့် ကုသခြင်း:**

- အသက်တစ်နှစ်အောက် ကလေးငယ်များအား ဆ.က.မ ကာကွယ်ဆေးထိုးပေးခြင်းနှင့် လူကြီးများအား ဖေးခိုင် ကာကွယ်ဆေးထိုးခြင်းဖြင့် မေးခိုင်ရောဂါကို ကာကွယ်နိုင်ပါသည်။
- ကိုယ်ပန်ဆောင်နိုင်သော အသက်အရွယ်ရှိ အမျိုးသမီးများကို မေးခိုင်ကာကွယ်ဆေးထိုးပေးခြင်းဖြင့် မိခင်များအား မေးခိုင်ရောဂါမှ ကာကွယ်ပေးပြီး မိခင်မှတ်ဆင့်ကလေးငယ်သို့ မေးခိုင်ရောဂါ ပဋိပစ္စ်းများ ရရှိစေကာ မွေးကောင်းစ ကလေးမေးခိုင်ရောဂါကို ကာကွယ်နိုင်ပါသည်။
- မိခင်များတွင် မေးခိုင်ကာကွယ်ဆေးထိုးဖြော်ဖြင့်စေကာမူ ကလေးမွေးဗားစဉ် သန့်ရှင်းစင်ကြယ်စွာ မွေးဗားခြင်း သည်လည်း အရေးကြီးပါသည်။
- မွေးစကလေးများ၏ ချက်ကြီးကို ညွစ်ပေနေသော ခါး၊ နီးကြော၊ ကတ်ကြေားနှင့် ဖြတ်တောက်ခြင်း မပြုလုပ်စေရန်နှင့် မသန့်ရှင်းသော နှစ်ဦးများ၊ မောက်ဦး၊ နရီဦးမြော၊ ပြာ၊ ဆေးတို့ပတ်ကြီး မအုံစေရန် ပညာပေးခြင်း တို့ ပြုလုပ်ရပါမည်။
- ထို့ကို အကျင့်အမြန်ရသောအခါတွင် အနာကို စင်ကြယ်စွာ ဆေးပေးပါ။
- အက်ရာ/အနာတို့ကို မောက်ဦး၊ ဖုန်း၊ ပြာ၊ ဆန်ဦးများ စသည်တို့နှင့် မသိပ်ရပါ။
- အက်ရာ/အနာစသည်တို့ကို ညွစ်ပေနေသော လက်၊ အကတ်၊ ပတ်တီး၊ ပစ္စ်ဦးကိုရိယာများနှင့် ကိုင်တွယ်ခြင်း၊ စဉ်းပေးခြင်း တို့ကို မပြုလုပ်ရပါ။

မေးခိုင်ရောဂါဖြစ်ပွားသူသည် ပြန်လည်ကျန်းမာလာနိုင်သော်လည်း မေးခိုင်ကာကွယ်မှုမရဘဲ မေးခိုင်ရောဂါ ထပ်မံဖြစ်ပွားနိုင်ပါသည်။ ထို့ကြောင့် မေးခိုင်ရောဂါကာကွယ်ဆေးကို အချိန်များ အကြိမ်ပြည့်ထိုးထားရန် လိုအပ်ပါသည်။

**၅။ သူငယ်နာအကြောသောရောဂါ(ပိုလီယို)**

ရောဂါဖြစ်စေသော်လို့ - ပိုလီယိုပိုင်းရပ်စိုး

ရောဂါဖြစ်စေသောအသက်အရွယ် - အသက်အရွယ်မရေး ရောဂါကူးစက်ခံရနိုင်သော်လည်း လူအများစုတွင် ရောဂါ လက္ခဏာမပြပါ။ အချို့ကလေးငယ်များတွင်သာ ရောဂါလက္ခဏာပေါ်ပြီး မသန့်မစွမ်း ဖြစ်စေနိုင်ပါသည်။

**ရောဂါကူးစက်ပြန့်ပွားပုံ**

- မစင်နှင့် အစားအသောက်မှတ်ဆင့် ကူးစက်ပြန့်ပွားသည်။
- ပိုလီယိုပိုင်းရပ်စိုး ပါဂင်သော မစင်မှတ်ဆင့် ရောဂါပိုးသည် အစားအသောက်များသို့ ရောက်ရှိသွားပြီး ငြင်းတို့ကို စားသောက်မိသည့်အပါ ပိုလီယိုပိုင်းရပ်စိုးသည် ပါးစပ်မှတ်ဆင့် လူ၏ခန္ဓာကိုယ်ထဲသို့ဝင်ရောက်လာပါသည်။
- အဆိပ် ပိုးရပ်စိုးသည် အုပ်စုများကြောင်းတွင် ပျီးဗျား၍ သွေးလမ်းကြောင်းအတွင်းသို့ ဝင်ရောက်လာကာ အချို့သော အာရုံကြောကလာပ်စည်းများထဲတို့ ထိုးဖောက်ပ်ရောက်ပြီး ငြင်းကလာပ်စည်းများကို ဖျက်ဆီးပစ်ခြင်းဖြင့် မသန့်မစွမ်းဖြစ်စေပါသည်။ ပိုလီယိုပိုင်းရပ်စိုးများသည် မသန့်ရှင်းသောနေရာဒေသများတွင် လွယ်ကူစွာ ကူးစက်ပြန့်ပွားကြပါသည်။
- ပိုလီယိုကူးစက်မှုခံရသော လူတစ်ဦးမှတ်ဆင့် တစ်အိမ်တည်းတွင် အတူနေသော ကလေးများ အားလုံးနီးပါး ကူးစက်ခံရပါသည်။
- ရောဂါလက္ခဏာ စတင်မပေါ်မီ (၁၀) ရက်မှ ရောဂါလက္ခဏာ စတင်ပေါ်ပြီး (၁၀) ရက်အတွင်းတွင် ကူးစက်မှု ခံကြရပါသည်။
- အရေးကြီးဆုံးအချက်မှာ လူအများစုသည် ကူးစက်ခံရသော်လည်း ရောဂါလက္ခဏာများမပေါ်သဖြင့် ငြင်းတို့မှ တဆင့် ကူးစက်ပြန့်ပွားမှဖြစ်နိုင်ပါသည်။

## DISEASE PREVENTION AND CONTROL


### Clinical features

- Incubation period takes 6 – 35 days
- Most infected children do not suffer from symptoms
- 5% of children being infected suffer from flu like symptoms such as fever, sore throat, upset stomach, headache and abdominal pain
- Most infected children do not have symptoms, but immunity develops and polio protection is achieved throughout the life.
- At the start of polio diseases, there are fever and a few symptoms
- Mostly severe muscular pain and paralysis within a week
- One or both legs paralyzed in the patient
- Some patients suffer from paralysis of respiratory muscles, so life is threatened without respirator.

### Prevention and management

- Preventable disease and effective vaccine exist, polio vaccination should be provided to children under one year of age from one and half month old at one month interval for three times
- Two times of oral polio vaccine to children, from neonate to 5 years old during national immunization day campaigns
- To dispose faeces of children properly and pay attention to personal hygiene
- Drink water after boiling, using fly proof latrine
- Being a viral disease, no drug of cure
- Refer the patient to hospital at once when disease occur, to provide proper care and to protect from other diseases.

MUSCLES COMMONLY WEAKENED BY POLIO



### ရောဂါသွင်ပြင်လက္ခဏာများ

- ရောဂါပျီးဆိုနို့မှာ (၆)ရက်မှ (၃၅)ရက် ကြာပါသည်။
- ပိုလီယိုစိုင်းရပ်စိုး ကူးစက်ခံရသော ကလေးအများစုံမှာ ရောဂါလက္ခဏာများ မခံစားရပါ။
- ကူးစက်ခံရသောကလေးအားလုံး၏ (၅%)အောက်မှာ တုပ်ကွဲး ရောဂါ၏ လက္ခဏာများကဲ့သို့ အဖျားရှိခြင်း၊ လည်ချောင်းနှာခြင်း၊ အစာအိမ်မကောင်းခြင်း၊ ခေါင်းကိုက်ခြင်းနှင့် ပိုက်နာခြင်းတို့ကို ခံစားရတတ်ပါသည်။
- ပိုလီယိုစိုင်းရပ်စိုး ကူးစက်ခံရသော ကလေးအများစုံမှာ ရောဂါ လက္ခဏာမပ်းသဲ ကိုယ်ခံအားများဖြစ် ထွန်းလာပြီး ပိုလီယို အကြောသေရောဂါဖြစ်ပွားခြင်းမှ တစ်သက်လုံးအတွက် ကာကွယ်မှု ရရှိသွားပါသည်။
- ပိုလီယိုအကြောသေရောဂါသည် အစိုင်းတွင် အဖျားရှိခြင်းနှင့် ရောဂါလက္ခဏာအနည်းငယ်သာရှိပါသည်။
- အများအားဖြင့် တစ်ပတ်အတွင်း ကြွက်သားများ ပြင်းထန်စွာ နာခြင်းနှင့် အကြောသေခြင်းဖြစ်ပွားပါသည်။
- လူနာများအနေဖြင့် ခြေလက်တစ်ဖက်ဖက်သော်လည်းကောင်း၊ နှစ်ဖက်စလုံးသော်လည်းကောင်း အကြောသေသွားတတ်ပါသည်။
- အချို့လူနာများသည် အသက်ရှုကြွက်သားများ အကြောသေသွားသဖြင့် အသက်ရှုကိုရှိယာ အထောက်အကူ မရှိပါက အသက်ဆုံးရှုနိုင်ပါသည်။



### ရောဂါကာကွယ်ခြင်းနှင့် ကုသခြင်း

- ပိုလီယိုရောဂါသည် ကာကွယ်နိုင်သောရောဂါဖြစ်သည်။ ပိုလီယိုရောဂါအတွက် အစွမ်းထက်သော ကာကွယ်ဆေးရှိသည်။ ပိုလီယိုရောဂါကာကွယ်ဆေးကို တစ်နှစ်အောက်ကလေးများအား အသက်တစ်လခဲ့မှ စ၍ တစ်လခြား သုံးကြိုမိတိက်ရမည်။
- အမျိုးသားကာကွယ်ဆေးတိုက်နှုန်းများ ကျင်းပချိန်တွင် မွေးကင်းစမ် (၅)နှစ်အောက် ကလေးငယ်အားလုံးကို ပိုလီယိုကာကွယ်ဆေး(၂)ကြိုမိတိကြေးရမည်။
- ကလေးငယ်များ၏ မစင်ကို စနစ်တကျဖွန့်ပစ်ရန်နှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးကို အလေးထားရမည်။
- ရေကျိုချက်သောက်ခြင်း၊ ယင်လုံအိမ်သာသုံးစွဲခြင်းတို့ ဆောင်ရွက်ရမည်။
- ပိုလီယိုရောဂါသည် ပိုင်းရပ်စိုးကြောင့်ဖြစ်သည် ရောဂါဖြစ်သဖြင့် ရောဂါပျောက်ကင်းသော ဆေးဝါးများ မရှိသေးပါ။ ရောဂါဖြစ်ပွားပါက လူနာအား ဆေးရုံသို့ အမြန်ဆုံးသွားရောက်ပြသရန်၊ ဂရိုက်ပြုစွဲပေးရန်နှင့် အခြားသောရောဂါများ ပင်မလာစေရန်ကာကွယ်ပေးရမည်။



# DISEASE PREVENTION AND CONTROL

## 6. Measles

**Causal organism** – Measles virus


**Susceptible age** – Highly infectious disease with high mortality rate in children among other immunization preventable diseases

### Mode of transmission

- Transmitted through contact with nose and throat discharge from the infected person, air-borne droplet infection from cough and sneeze of the patient
- Can infect other people for many days before and after appearance of symptoms.
- Easily contagious at schools and at places where under one children gather

### Clinical features

- Incubation period – 10 – 12 days
- Fever, runny nose, cough, red eye, tears, white spots in buccal cavity (Koplik's spots)
- generalized, maculopapular, erythematous rash over the face and neck, spread to the body within three days and then to limbs
- Red spots are present on the body for 5 – 6 days and then disappear. The duration for red spots appearance is between 7 – 18 days, being average of 14 days after contact with the measles patient.



### Severity

- Morbidity and mortality for measles is highest among under 5 children unvaccinated, especially under one age. Otitis media and severe respiratory tract infections occur in under one year children with measles.
- Death due to pneumonia is the most common among those with measles. Immune suppression by measles virus, bacterial infection leads to pneumonia and meningitis
- Severe measles is common in seriously malnourished children, vitamin A deficient children, those living in overcrowded areas, those with low immunity due to HIV/ AIDS and other diseases.
- Measles in the form of outbreak in Africa and some places, and is the main cause of blindness in children.
- Those children, acquire immunity once infected with measles and there will be no re-infection.



Vaccination can prevent measles

Measles rash



## ၆။ ဝက်သက်ရောဂါ

ရောဂါဖြစ်စေသော် - ဝက်သက်ရောဂါ ပိုင်းရပ်စိုး

ရောဂါဖြစ်စေသောအသက်အရွယ် - လွန်စွာကူးစက်လွယ်သောရောဂါ ဖြစ်ပြီး ကာကွယ်ဆေးဖြင့် ကာကွယ်၍ ရသော ရောဂါများအနက်ဝက်သက်ရောဂါကြောင့် ကလေးများတွင် သေဆုံးမှု များပြားပါသည်။


### ရောဂါကူးစက်ပြန်ပွားပုံ

- ဝက်သက်ရောဂါဖြစ်ပွားသူ၏ လည်ရောင်းနှင့်နာခေါင်းတို့မှ ထွက်လာသော အရည်များနှင့် ထိတွေ့ခြင်း၊ အဆိုပါလှနာများနှာချေခြင်း၊ ရောင်းဆိုးခြင်း တို့ကြောင့် လေထဲတွင်လွှာပါလာသော အမှုန်စက်များမှတစင် ကူးစက် ပြန်ပွားပါသည်။
- ဝက်သက်ရောဂါလက္ခဏာစတင်မပေါ်မိနှင့်ပေါ်ပြီးနောက် ရက်များစွာအထိ လူနာသည်အခြားသူများအား ကူးစက်စေနိုင်ပါသည်။
- ဝက်သက်ရောဂါသည် တစ်နှစ်အောက် ကလေးငယ်များနှင့် ကလေးများ စုစုပေါ် ဖြစ်သော ကျောင်းများတွင် အလွယ်တကူကူးစက်ပြန်ပွားပါသည်။



### ရောဂါသွင်ပြင်လက္ခဏာများ

- ရောဂါပျိုးချိန်မှာ (၁၀) ရက်မှ (၁၂) ရက် ကြာပါသည်။
- များခြင်း၊ နာရည်ယိုခြင်း၊ ရောင်းဆိုးခြင်း၊ မျက်စိန္တီပြီးမျက်ရည်ထွက်ခြင်း၊ ပါးစောင်တွင်အဖြူရောင် အစက်ကလေး များပေါ်ခြင်း
- မျက်နာနှင့် ရတ်ပိုး၊ အပေါ်ပိုင်းတို့တွင် အနည်းငယ်ကြော်နေသည့် အနိစက် ကလေးများပေါ်ပြီး (၃) ရက် အတွင်း ဓနာကိုယ်ပို့သို့ ပုံးနှံသွားပြီး နောက်တွင် လက်များ၊ ခြေများသို့ ပုံးနှံသွားပါသည်။
- အနိစက်ကလေးများသည် ဓနာကိုယ်ပေါ်တွင် (၅) ရက်မှ (၆) ရက်အထိ ရှိတတ်ပြီးနောက် ပျောက်ကွယ် သွားပါသည်။ ဝက်သက်ရောဂါ ဖြစ်ပွားသူနှင့် ထိတွေ့မှုရှိပြီးအချိန်မှအနိစက်ကလေး စတင်ပေါ်သည့် အချိန် အထိ ကြာသောအချိန်မှာ (၇)ရက်မှ (၈) ရက်အထိရှိတတ်ပြီး ပုံမ်းမှုအားဖြင့် (၁၄) ရက်ခန့်ရှိပါသည်။



### ရောဂါပြင်းထန်မှု

- ဝက်သက်ရောဂါကာကွယ်ဆေး မထိုးထားသော အသက်(၅)နှစ်အောက် ကလေးငယ်များ အထူးသဖြင့် တစ်နှစ်အောက်ကလေးငယ်များတွင် ဝက်သက်ရောဂါကြောင့်သေဆုံးခြင်း၊ သေးဥပါဒ်အွဦးရောယ်များဖြစ်ခြင်း အများဆုံးဖြစ်ပါသည်။ ဝက်သက်ရောဂါဖြစ်ပွားသော တစ်နှစ်အောက်ကလေးများအနေဖြင့် နား၏ အလယ် ခန်းများရောင်ခြင်းနှင့် ပြင်းထန်သော အသက်ရှုလမ်းကြောင်းဆိုင်ရောဂါများ ဖြစ်ပွားထတ်ပါသည်။
- ဝက်သက်ရောဂါနှင့်ဆက်စပ်၍ သေဆုံးရမှုများတွင် နိုးနှီးယားကြောင့် သေဆုံးရမှုသည် အဖြစ်အများဆုံး ဖြစ်ပါသည်။ ဝက်သက်ပိုင်းရပ်စိုးသို့ ကိုယ်ဓနာက်ခုခံအားကို ကျဆင်းစေခြင်း၊ ဘက်တီးနီးယားပိုးများ ငင်ရောက် လာခြင်းကြောင့် နိုးနှီးယားနှင့် အွဦးရောယ်ရှိသော ဦးနောက်ရောင်ရမ်းခြင်း ဖြစ်ပေါ်သည်။
- ပြင်းထန်သော ဝက်သက်ရောဂါသည် အာဟာရချို့တဲ့မှု ပြင်းထန်သော ကလေးငယ်များပီတာမင်အေား လုပောက်စွာ မရရှိသော ကလေးငယ်များ၊ လူများအကြားပြုတိသိပ်စွာ နေထိုင်ရသူများနှင့် အိမ်ချိန်အိုင်စွဲ သို့မဟုတ် အခြားရောဂါ တစ်မျိုးမျိုးကြောင့် ကိုယ်ခံအားကျဆင်းနေသူများတွင် ဖြစ်ပွားထတ်ပါသည်။
- ဝက်သက်ရောဂါ ကပ်ရောဂါအသွေး ဖြစ်ပွားနေသော အာဖိရာတိုက်နှင့် အခြားနေရာအောက်များတွင် ရောဂါသည် ကလေးသုတေသနများ မျက်စိကွယ်ရခြင်း၏ အစိုက်ကျသော အချက်တစ်ချက် ဖြစ်ပါသည်။
- ဝက်သက်ရောဂါဖြစ်ပွားပြီးသော ကလေးငယ်များသည် ကိုယ်ခံအားများ ရရှိနေပြီဖြစ်သဖြင့် ဝက်သက် ရောဂါ ထပ်မံဖြစ်ပွားမှု မရှိနိုင်တော့ပါ။

## DISEASE PREVENTION AND CONTROL

### Prevention and management

- Preventable disease
- First time vaccination at the age of nine months and second time at 18 months
- Highly contagious disease, measles can occur in those unvaccinated.
- It is important to take caution and be serious although measles usually take place in everyone during child age in the past, and refer the infected children to health centre as other diseases can occur in measles patient
- Don't let the child with infection stay together with others
- Immediately report to the health centers in order to prevent the measles spread

## 7. Hepatitis B

**Causal organism** – Hepatitis B virus

**Susceptible age** – at any age

### Mode of transmission

- Hepatitis B virus is present in blood and body fluids, and transmitted through the following ways via blood
- Unsafe injections and needle prick injuries
- Hepatitis B viruses are present in unsterilized needles and syringes after use by infected persons. For example – patients, those who are always using needles, intravenous drug addicts
- Can transmit to fetus during delivery when come in contact with maternal blood from the infected mother
- Children getting infection during delivery become chronic carriers. They carry the virus for many years and can infect others
- Can also infect while children are playing together due to scratch, bruises, injuries and bites
- Transmission is possible through blood and body fluids during sexual intercourse

### Clinical Features

- Incubation period takes 6 weeks to 6 months
- Weakness
- Abdominal discomfort
- Flu like symptoms
- High color urine and pale color stool
- Yellowish coloration of eye and skin
- When children are infected, most of them are asymptomatic and become chronic carriers



### Causes of Hepatitis B



### Severity

In acute infection, only a few suffer from severe disease and die. In chronic infection, chronic liver disease, liver cirrhosis, liver failure and liver cancer can take place.

### ရောဂါကာကွယ်ခြင်းနှင့် ကုသခြင်း:

- ဝက်သက်ရောဂါသည် ကာကွယ်၍ရသောရောဂါ ဖြစ်ပါသည်။
- ဝက်သက်ကာကွယ်ဆေးကို အသက်(၉)လတွင် ပထမအကြိမ်နှင့် အသက်(၁၈)လတွင် ဒုတိယအကြိမ် ထိုးနှံပေးရပါမည်။
- ဝက်သက်ရောဂါသည် လွန်စွာကူးစက်လွယ်ပါသည်။ ဝက်သက်ရောဂါ ကာကွယ်ဆေး မထိုးရသော ကလေးများသည် ဝက်သက်ရောဂါ ဖြစ်ပွားနိုင်ပါသည်။
- ဝက်သက်ရောဂါသည် ယင်အောက် လူတိုင်းငယ်စဉ်ကာလတွင် ဖြစ်ပွားတတ်သောရောဂါဖြစ်သဖြင့် ဂရုမစိက်ဘဲ နေခြင်းမပြုရန်နှင့် ကလေးငယ်များ၏ဖြစ်ပေါ်လျှင် အခြားရောဂါများပါ ဝင်ရောက်ဖြစ်ပွား နိုင်သဖြင့် ကျိုးမာရေးဌာနများသို့ သွားရောက်ပြုသရမည်။
- ရောဂါဖြစ်သူ (ကလေး) နှင့် အခြားကလေးများကို ရောနောခြင်းမပြုရပါ။
- ဝက်သက်ရောဂါဖြစ်ပွားပါက ရောဂါပြန်ပွားမှုကို ကာကွယ်နိုင်ရန် ကျိုးမာရေးဌာနများသို့ အမြန်ဆုံး သတင်းပို တိုင်ကြားရမည်။

### ၇။ အသည်းရောင်အသားဝါ (ဘီ) ရောဂါ

ရောဂါဖြစ်စေသောပိုး - အသည်းရောင်အသားဝါဘီ ပိုင်းရပ်စိပိုး

ရောဂါဖြစ်စေသောအသက်အရွယ် - အသက်အရွယ်မရွေးကူးစက်နိုင်ပါသည်။



### ရောဂါကူးစက်ပြန်ပွားပုံ

- အသည်းရောင်အသားဝါ ဘီပိုင်းရပ်စိပိုးသည် သွေးနှင့်လူခန္ဓာကိုယ်၏ အရည်များတွင်ရှိပြီး အဆိုပါပိုးသည် သွေးမှတ်ဆင့် အောက်ပါ နည်းလမ်းများအတိုင်း ကူးစက်ပြန်ပွား ပါသည်။
- စိတ်ချုပ်မရှိသော ဆေးထိုးခြင်းများနှင့် ဆေးထိုးအပ်ထိရှုမှုများမှ တဆင့်ကူးစက်ပါသည်။
- ရောဂါပိုးရှိသူသုံးထားပြီး ပိုးသန့်စင်မထားသော ဆေးထိုးပြန်နှင့် ဆေးထိုးအပ်များသည် အသည်းရောင်အသားဝါဘီ ပိုင်းရပ်စိပိုးများ ပါရှိနိုင်ပါသည်။ ဥပမာအားဖြင့်- လူနာများ၊ ဆေးထိုးအပ်ကို အမြှာအသုံးပြုနေသူများ၊ မူးယဉ်ဆေးခွဲသူများ၊
- ရောဂါပိုးရှိသော မိခင်မှ မွေးဖွားသောကလေးသည် မွေးဖွားစဉ်အတွင်း မိခင်သွေးများနှင့် ထို့ကြောင့် ကူးစက်နိုင်ပါသည်။
- မွေးဖွားစဉ်တွင် ရောဂါပိုးကူးစက်ခံရသော ကလေးငယ်များသည် နာတာရှည် ရောဂါပိုး သယ်ဆောင်သူများ ဖြစ်လာနိုင်ပါသည်။ ပိုင်းရပ်စိရောဂါပိုးကို နစ်ပေါင်းများစွာ သယ်ဆောင်လာကြပြီး အခြားသူများကို ကူးစက်ပြန်ပွားစေပါသည်။
- ကလေးအချင်းချင်း ကတားကြစဉ် ကုတ်မိခြင်း၊ ခြစ်မိခြင်း၊ တိရှမိခြင်းနှင့် တစ်ဦးနှင့်တစ်ဦး ကိုက်မိခြင်း စသည် တို့ကြောင့် ကူးစက်နိုင်ပါသည်။
- လိုင်မှုကိစ္စဆောင်ရွက်စဉ် သွေးနှင့် ခန္ဓာကိုယ်တွင်း အရည်များမှတ်ဆင့်ကူးစက်နိုင်ပါသည်။


### ရောဂါသွေ်ပြင်လက္ခဏာများ

- ရောဂါပျိုးချိန်မှာ ပျမ်းမျှအားဖြင့် (၆) ပတ်မှ (၆)လခန် အထိကြားမြင့်တတ်ပါသည်။
- အားအင်နည်းခြင်း၊
- ရင်ပြည့်ရှင်ကယ် အတာအထိ ရောဂါကဲ့သို့ ဖြစ်ခြင်း၊
- တုပ်ကွေးကဲ့သို့ ခံစားရခြင်း၊
- ဆီးအရောင်ရင့်ရင့်နှင့် တမ်းအဖြူဖျော်ဖျော်သွားခြင်း၊
- မျက်လုံးနှင့်အသားဝါခြင်း၊
- ကလေးငယ်များတွင် ကူးစက်ခံရပါက အများအားဖြင့် ရောဂါလက္ခဏာများ မပြုသော်လည်း အများစုမှာ နာတာရှည်ရောဂါပိုး သယ်ဆောင်သူများ ဖြစ်သွားကြပါသည်။

## DISEASE PREVENTION AND CONTROL

### Prevention

- Preventable disease and effective hepatitis B vaccine exist.
- Hepatitis B vaccine is immunized to children under one and half years of age within 7 days after delivery or after one and half month old at interval of one month for three times
- Community health education should be done widely related to mode of transmission and dangers



### Extended Program on Immunization (EPI)

#### Routine Immunization Program for Children


Age	Vaccines	Delivery at hospital
Within 7 days after delivery		BCG Hep B1
1 ½ month	BCG DPT 1 OPV 1 Hep B1	DPT 1 OPV 1 Hep B2
2 ½ month	DPT 2 OPV 2 Hep B2	DPT 2 OPV 2
3 ½ month	DPT 3 OPV 3 Hep B3	DPT 3 OPV 3 Hep B3
9 month	MSL 1	MSL 1
1 ½ year	MSL 2	MSL 2

- BCG - Bacillus Calmette-Guérin vaccine against tuberculosis
- DPT – Diphtheria – Pertussis – Tetanus vaccine
- OPV – oral polio vaccine
- Hep B – Hepatitis B vaccine
- MSL – measles vaccine

## ရောဂါများကာကွယ်ခြင်းနှင့် တိန်းချုပ်ခြင်း

### ရောဂါပြင်းထန်မှု

လတ်တလော ကူးစက်ခံရသူများတွင် လူအနည်းစုံမှာ ရောဂါ ပြင်းထန်မှု ရှိပြီး သေဆုံးနိုင်ပါသည်။ အချိန် ကြောမြင့်စွာ ကူးစက်ခံနေရသူများတွင် နာတာရည်အသည်းရောဂါ၊ အသည်းရွှေ့က်ရောဂါ၊ အသည်းကျမ်း ရောဂါနှင့် အသည်းကင်ဆာ စသည့် ရောဂါများဖြစ်ပွားနိုင်ပါသည်။



### ရောဂါကြောင်ကာကွယ်ခြင်း

- အသည်းရောင်အသားဝါဘီသည် ကာကွယ်နိုင်သော ရောဂါ ဖြစ်ပါသည်။ အသည်းရောင် အသားဝါဘီရောဂါအတွက် အစွမ်းထက်သော ကာကွယ်ဆေးရှိသည်။
- အသည်းရောင် အသားဝါဘီရောဂါ ကာကွယ်ဆေးကို တစ်နစ်အောက်ကလေးများအား မွေးကင်းစ (၇) ရက် အတွင်းတွင်လည်းကောင်း၊ အသာက်တစ်လဆွဲမှစ၍လည်းကောင်း၊ တစ်လခြား သုံးကြိမ် ထိုးပေးရ မည်။
- ရောဂါကူးစက်နိုင်သောအကြောင်းများနှင့် ရောဂါအွဦးရာရွယ်ကို ပြည်သူများ ကျယ်ကျယ်ပြန်ပြန် သိရှိအောင် ပညာပေးရမည်။

တိုးချွဲကာကွယ်ဆေးထိုးလုပ်ငန်း၏ ကာကွယ်ဆေးထိုး/တိုက် အစီအစဉ်  
ကလေးများအတွက် ပုံမှန် ကာကွယ်ဆေးထိုး/ တိုက် အစီအစဉ်

အသက်	ကာကွယ်ဆေးများ	ဆေးရုံတွင် မွေးဖွားသောကလေး
မွေးကင်းစ (၇) ရက်အတွင်း		ဘီစီရိုး (BCG) အသည်းရောင်အသားဝါ (ဘီ) (Hep B1)
တစ်လခွဲ	ဘီစီရိုး (BCG) ဒီပိတိ (DPT1) အိုပိစ္စီ (OPV1) အသည်းရောင်အသားဝါ (ဘီ) (Hep B1)	ဒီပိတိ (DPT1) အိုပိစ္စီ (OPV1) အသည်းရောင်အသားဝါ (ဘီ) (Hep B2)
နှစ်လခွဲ	ဒီပိတိ (DPT2) အိုပိစ္စီ (OPV2) အသည်းရောင်အသားဝါ (ဘီ) (Hep B2)	ဒီပိတိ (DPT2) အိုပိစ္စီ (OPV2)
သုံးလခွဲ	ဒီပိတိ (DPT3) အိုပိစ္စီ (OPV3) အသည်းရောင်အသားဝါ (ဘီ) (Hep B3)	ဒီပိတိ (DPT3) အိုပိစ္စီ (OPV3) အသည်းရောင်အသားဝါ (ဘီ) (Hep B3)
ကိုးလ	ဝက်သက်ကာကွယ်ဆေး (MSL1)	ဝက်သက်ကာကွယ်ဆေး (MSL1)
တစ်နှစ်ခွဲ	ဝက်သက်ကာကွယ်ဆေး (MSL2)	ဝက်သက်ကာကွယ်ဆေး (MSL2)

- ဘီစီရိုးတို့သိရောဂါ ကာကွယ်ဆေး
- ကြောက်ညာ - ဆုံးဆုံး - မေးခိုင် ကာကွယ်ဆေး
- ပိုလိုယို ရောဂါကာကွယ်ဆေး
- အသည်းရောင် အသားဝါကာကွယ်ဆေး
- ဝက်သက်ရောဂါကာကွယ်ဆေး

## DISEASE PREVENTION AND CONTROL

### **Tetanus Vaccination Schedule for women between 15 – 45 years of age**

<b>Frequency</b>	<b>Time of vaccination</b>	<b>% of prevention</b>	<b>Duration of prevention</b>
TT 1 (1st time)	First initial dose	No protection yet	No protection yet
TT 2 (2nd time)	One month after the first dose	80 %	3 years
TT 3 (3rd time)	6 month after the second dose	95%	5 years
TT 4 (4th time)	One year after the third dose	99%	10 years
TT 5 (5th time)	Two years after the fourth dose	99%	30 years

During period of pregnancy, women need to receive two times of tetanus vaccination with 4 weeks interval apart. Those pregnant women, who delay immunization, must receive second dose 2 weeks before child delivery.

### **Consequences or complications or side effects of immunization**

Complications of immunization mean consequences that take place sometimes after the injection. For example, after vaccination, the child suffer from slight fever, red inflammation at the site of injection can take place.

If complications follow after a child is immunized, in-depth investigations need to be done to check whether emergency action is necessary or not. When serious complications are detected, immediately report to the health departments (step by step)

### **Surveillance upon acute flaccid paralysis (AFP)**

In 1988, all member countries under World Health Organization (WHO) agreed upon polio eradication. The following strategies were developed in order to implement that agreement.

#### **Strategies**

1. Carry out routine/ regular immunization activities
2. National Immunization Days campaigns
3. Household (home to home) visit “mopping up vaccination” and mass drug administration
4. Active surveillance upon acute flaccid paralysis (AFP)

Active Surveillance upon acute flaccid paralysis (AFP) is one of the four main strategies of Polio elimination.

#### **Objectives**

- To display that wild polio virus is eradicated globally
- Surveillance system is at the stage of certification/ standardization

## ရောဂါများကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း

အသက် (၁၅) နှစ်မှ (၄၅) နှစ်အထိ အမျိုးသမီးများအတွက် မေးခိုင်ရောဂါကာကွယ်ဆေးထိုး အစီအစဉ်

အကြိမ်	ထိုးနှံရမည့်အချိန်အခါ	ကာကွယ်ပေးနိုင်သည့်%	ကာကွယ်ပေးနိုင်သော သက်တမ်းကာလ
TT1 (ပထမအကြိမ်)	ပထမဆုံးတွေ့တွေ့ခြင်း	မကာကွယ်နိုင်သေး	မကာကွယ်နိုင်သေး
TT2 (ဒုတိယအကြိမ်)	ပထမအကြိမ်ထိုးပြီး (၁) လမြား	၈၀%	(၃) နှစ်
TT3 (တတိယအကြိမ်)	ဒုတိယအကြိမ်ထိုးပြီး (၆) လမြား	၉၅%	(၅) နှစ်
TT4 (စတုတွေအကြိမ်)	တတိယအကြိမ်ထိုးပြီး (၁) နှစ်မြား	၉၇%	(၁၀) နှစ်
TT5 (ပဋိမအကြိမ်)	စတုတွေအကြိမ်ထိုးပြီး (၂) နှစ်မြား	၉၉%	(၃၀) နှစ်

ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း မေးခိုင်ကာကွယ်ဆေးကို တစ်ကြိမ်နှင့် တစ်ကြိမ် (၄) ပတ်ခြား၍ (၂) ကြိမ် ထိုးရန် လိုအပ်ပါသည်။ ကာကွယ်ဆေးထိုးနှင့် နောက်ကျသော ကိုယ်ဝန်ဆောင်စိမ်းများသည် ဒုတိယအကြိမ် ကာကွယ် ဆေးထိုးခြင်းကို ကလေးမမွေးဖွားမီ (၂) ပတ် အလိုတွင် ထိုးနှံပြီးဖြစ်ပါမည်။

**ကာကွယ်ဆေးထိုးပြီးနောက် ဖြစ်ပွားသော နောက်ဆက်တွဲဆိုးကျိုးများ**

ကာကွယ်ဆေးထိုးပြီးနောက် ဖြစ်ပွားသော နောက်ဆက်တွဲဆိုးကျိုးများ ဆိုသည်မှာ တခါတရုံ ကာကွယ်ဆေး အမျိုးမျိုး ထိုးနှံပြီးနောက် ပေါ်ပေါက်တတ်သော နောက်ဆက်တွဲဖြစ်ရပ်ကိုဆိုလိုပါသည်။ ဥပမာ - ဆေးထိုးပြီးနောက် အနည်းငယ် အဖျားရှိခြင်း၊ ဆေးထိုးသည့်နေရာတွင် နှီမြန်းရောင်ရမ်းလာတတ်ခြင်း စသည့်လက္ခဏာများ ပေါ်ပေါက်တတ်ပါသည်။ အကယ်၍ ကာကွယ်ဆေးထိုးနှံပေးသည့် ကလေးတစ်ဦးတွင် နောက်ဆက်တွဲဖြစ်ရပ်တစ်ခုခု ပေါ်ပေါက်လာပါက ချက်ချင်း အရေးယူဆောင်ရွက်ရမည့် အခြေအနေ ဟုတ်-မဟုတ် အသေးစိတ်စစ်ဆေးခြင်းပြုလုပ်၍ ပြင်းထန်နောက်ဆက်တွဲ ဖြစ်ရပ်များ တွေ့ရှိပါက ကျိုးမာရေးဌာနသို့ စောလျင်စွာ အဆင့်ဆင့် သတင်းပို့ အစီရင်ခံရမည် ဖြစ်ပါသည်။

**လတ်တလော ပျော်ခွေအကြောသေရောဂါရိကို စောင့်ကြပ်ကြည့်ရှုခြင်း**

၁၉၈၈ ခုနှစ်တွင် ကမ္ဘာကျိုးမာရေးအဖွဲ့ကြီး၏ အဖွဲ့၎င်နိုင်ငံအားလုံးက ပိုလီယိုရောဂါရိကိုလုံးပပပျောက်သွားအောင် ဆောင်ရွက်ရန် သဘောတူခဲ့ကြပါသည်။ အဆိပ် သဘောတူညီချက်ကို အကောင်အထည်ဖော်ရန်အတွက် အောက်ပါ နည်းပူးပူး ချက်ဆောင်ရွက်ခဲ့ပါသည်။

**နည်းပူးပူး**

၁။ ပုံမှန်ကာကွယ်ဆေးတိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်း

၂။ အမျိုးသားကာကွယ်ဆေးတိုက်နေ့များ ဆောင်ရွက်ခြင်း

၃။ တစ်အိမ်တက်ဆင်း အိမ်တိုင်ရာရောက် ကောက်သင်းကောက် ကာကွယ်ဆေးတိုက်ကျေးခြင်း။

၄။ လတ်တလောပျော်ခွေ အကြောသေရောဂါရိ စောင့်ကြပ်ကြည့်ရှုခြင်း။

လတ်တလောပျော်ခွေ အကြောသေရောဂါရိ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းသည် ပိုလီယိုကင်းစင်ရေး နည်းပူးပူး (၄) ရပ်တွင် တစ်ခုအပါအက်ဖြစ်ပါသည်။

**ညီမှန်းချက်များ**-

- ပိုလီယိုအရိုင်းပိုး မရှိတော့ကြောင်း ပြုသရန်။
- စောင့်ကြပ်ကြည့်ရှုမှုသည်အသိအမှတ်ပြု လက်မှတ်ရရှိနိုင်သည်အဆင့်မို့ကြောင်း ပြုသရန်။

## DISEASE PREVENTION AND CONTROL

### Acute flaccid paralysis syndrome (AFP)

- Clinical manifestation of acute weakness or paralysis in a child under 15 years of age or all the patients diagnosed to be suspicious of polio disease can be taken as AFP syndrome.
- Acute means the transit period for one to ten days from the initial paralysis symptoms to the most severe paralysis symptoms.
- Immediately report to the health center as soon as the patient of AFP is detected in your community
- Those patients should undergo examination, stool test, and 60 days surveillance system.

#### CHWs should do the following related to immunization

- Explain the advantages of immunization
- Recording/ data collection about children under one year of age who need to be immunized
- Community notification on immunization programs
- Support the immunization team
- Recruiting those who are absent for immunization
- Report to the health center if side effects of immunization are present
- Immediate report to the health centers when AFP, measles, neonatal tetanus, and immunization preventable diseases take place (or) those with suspicious symptoms are present

လတ်တလော ပျော်ခွေအကြောသေ ရောဂါစံဆိုသည်မှာ -

- အသက် (၁၅) နှစ်အောက် ကလေးတစ်ဦး လတ်တလောအတွင်း အကြောပျော်ခွေခြုံအကြောသေ ဖြစ်ပွားလျှင် (သို့မဟုတ်) ဆရာဝန်မှုပိုလီယိုရောဂါကျေးစက်ဖြစ်ပွားသည်ဟု သံသယရှိသောလူနာအားလုံးအား လတ်တလော ပျော်ခွေ အကြောသေ လူနာအဖြစ် သတ်မှတ်ပါသည်။
- လတ်တလောဆိုသည်မှာ အကြောသေလက္ခဏာ စတင်ဖြစ်ပွားသည့်နေ့မှ အကြောသေမှ အပြင်းထန်ဆုံး ဖြစ်ပွားသည့်အခါန်အတွင်း ကြေားကာလ (၁) ရက်မှ (၁၀) ရက်အတွင်းကို ဆိုလိုပါသည်။
- မိမိဒေသအတွင်း လတ်တလောပျော်ခွေ အကြောသေလူနာတွေရှိပါက ကျိုးမာရေးဌာနသို့ ချက်ချင်းသတင်း ပို့ အကြောင်းကြေားပါ။
- ထိုလူနာများကို စမ်းသပ်ခြင်း၊ ဝမ်းနမူနာယူခြင်း၊ ရက် (၆၀) စောင့်ကြည့်ရွက်ခြင်းများ ပြုလုပ်ရပါသည်။

**လူထုကျိုးမာရေးလုပ်သားများသည် ကာကွယ်ဆေးထိုးခြင်းနှင့်ပတ်သက်၍  
အောက်ပါတို့ကို ဆောင်ရွက်ရမည်။**

- ကာကွယ်ဆေးထိုးခြင်း၏ အကျိုးတော်းဇူးများကို ရှင်းပြုခြင်း၊
- ကာကွယ်ဆေးထိုးရမည့် တစ်နှစ်အောက် ကလေးငယ်များ စာရင်းမှတ်တမ်း ပြုစုတော်းခြင်း၊
- ကာကွယ်ဆေးထိုးမည့်အစီအစဉ်များကို ပြည်သူလှုထုအား အသိပေးခြင်း၊
- ကာကွယ်ဆေးထိုး အဖွဲ့၊ ကို ကူညီခြင်း၊
- ကာကွယ်ဆေးထိုးပျက်ကွက်သူများကို စည်းရုံးခေါ်ယူပေးခြင်း၊
- ကာကွယ်ဆေး၏ နောက်ဆက်တွဲဆိုးကျိုးများရှိပါက ကျိုးမာရေးဌာနသို့ သတင်းပေးပို့ခြင်း၊
- လတ်တလောပျော်ခွေ အကြောသေရောဂါ၊ ဝက်သက်ရောဂါ၊ မွေးကင်းစ မေးခိုင်ရောဂါနှင့် ကာကွယ် ဆေးထိုး၏ ကာကွယ်နိုင်သော ရောဂါများ ဖြစ်ပွားပါက (သို့မဟုတ်) သံသယလူနာရှိပါက ကျိုးမာရေး ဌာနများသို့ ချက်ချင်း အကြောင်းကြေားခြင်း၊


# THE EYE

The eye consists of an eyeball, which can move in all directions because of the coordinated work of various muscles attached to the external layer of the eyeball. The eyeball is made up of various layers:

- Outside: Sclera - the “white of the eye” covering all the eye except the anterior colored portion (iris and pupil) where it joins the cornea: the window of the eye.
- Inside: Retina - containing sensory receptors (including receptors specialized to analyze colors) sending visual information through the optic nerve to the visual area located in the back part of the brain.

The eye can be compared to a camera with:

- It's lens, which accommodates according to the distances.
- It's pupil, which regulates the quantity of light coming in the eye:
- A little light: Mydriasis (big pupil size)
- A lot of light: Meiosis (small pupil size)
- It's retina, which can be compared to the light sensitive film used in a camera.



## Eye diseases and Trachoma

In Myanmar, about 70% of blindness is due to preventable, curable eye diseases. Preventable eye diseases are

1. Cataract
2. Glaucoma
3. Eye injury
4. Trachoma
5. Conjunctivitis
6. Vitamin deficiency

Blindness can be avoided if those eye diseases are given early treatment.


## မျက်လုံး

မျက်လုံးတွင် မျက်လုံးအိမ်ရှိပြီး အပောင်မျက်နှာအားလုံးသို့ ရွှေလျားနိုင်သည်မှာ မျက်လုံးအိမ်အပြင်လွှာနှင့် ကပ်လျက်ရှိသော ကြွက်သားများ၏ စုပေါင်းလုပ်ဆောင်မှုကြောင့်ဖြစ်သည်။ မျက်လုံးအိမ်ကို အလွှာများနှင့်ဖွဲ့စည်းထားသည်။

- အပြင်လွှာ (မျက်သားဖြူ) - အပြင်လွှာသည် မျက်သားဖြူဖြစ်ပြီး မျက်လုံး၏ အရှေ့ရောင်ခြယ်ရှိသောအပိုင်း (မျက်နက်နှင့် သူငယ်အိမ်)မှလွှဲ၍ ကျော်အစိတ်အပိုင်းအားလုံးကို ဖုံးအပ်ထားသည်။ ငြင်းသည် အရှေ့ဘက်ပိုင်းတွင် မျက်ကြည်လွှာနှင့် ပေါင်းစပ်သွားသည်။
- အတွင်းလွှာ (မျက်ကြောလွှာ) - တစ်ခုခုလုံးထော်ဖြစ်ပေါ်မှုကို သိရှိလက်ခံနိုင်သည့် (အရောင်များကိုပါ ခွဲခြားပေးနိုင်သော) အာရုံကြောရှိပြီး ငြင်းတိုက အမြင်နှင့်ဆိုင်သော သတင်းအချက်အလက်များကို အမြင်အာရုံကြောမှတဆင့် ပြီးနောက်၏ အနောက်တွင်ရှိသော အမြင်နှင့် သက်ဆိုင်သည့် နေရာသို့ပို့ပေးသည်။

မျက်လုံးကို ကပ်မရာနှင့် နှိုင်းယှဉ်ပုံ

- မှန်သို့လူးပါရှိပြီး အကွာအဝေးကိုလိုက်၍ ချိန်ဆပေးနိုင်သည်။
- သူငယ်အိမ်သည် မျက်စိတွင်း ပင်ရောက်လာသော အလင်းပမာဏကို ထိန်းသို့ပေးသည်။
- အလင်းရောင်နည်းလျှင် သူငယ်အိမ် အရွယ်အစားကြီးလာပြီး အလင်းရောင်များလျှင် သူငယ်အိမ် အရွယ်အစား သေးသွားသည်။



- မျက်ကြောလွှာကိုမှ ကပ်မရာတွင် အသုံးပြုသော ဖလင်နှင့် နှိုင်းယှဉ်နိုင်သည်။

မျက်စိရောဂါနှင့် မျက်ခမ်းစပ်ရောဂါ

မြန်မာနိုင်ငံတွင် မျက်စိကွယ်ကြသူများ၏ (၇၀%)ခန်းမှာ ကြိုတင်ကာကွယ်၍သော်လည်းကောင်း၊ ကုသ၍၍သော်လည်း ကောင်း ရနိုင်သော မျက်စိရောဂါများကြောင့် မျက်စိကွယ်ကြခြင်းဖြစ်ပါသည်။ ကြိုတင်ကာကွယ်၍ရသော မျက်စိရောဂါများမှ -

- ၁။ အတွင်းတိမ်
- ၂။ ရေတိမ်
- ၃။ မျက်စိဒက်ရာ
- ၄။ မျက်ခမ်းစပ်ရောဂါ
- ၅။ မျက်မေးရောင်မျက်စိနာရောဂါ

# DISEASE PREVENTION AND CONTROL

## Causes for eye diseases

1. Improper personal hygiene – frequent rubbing of eye with hands contaminated with mud and sand
2. Injuries – working high risky jobs without taking protective measures
3. Infectious diseases – trachoma, syphilis, leprosy
4. Malnutrition – especially vitamin A deficiency

## 1. Cataract

As elderly people loose tooth and turn white hair, the symptom of trachoma in old age is blurred vision. There is no pain, no redness (pupil is a little bit white); the inner lens is cloudy white. The patient usually complaint of seeing the fog in front of the eye. Consult with the eye surgeon to get necessary surgical treatment.



A cataract is an opacity of the normally clear lens which may develop as a result of aging, metabolic disorders, trauma or heredity

## 2. Glaucoma

There are two types.

### First type glaucoma (closed angle glaucoma)

- Glaucoma that can occur suddenly after the age 35 – 40 years and is extremely dangerous
- Caused by sudden raise in intraocular pressure and can lead to sudden loss of vision
- The eye with glaucoma will suffer from severe pain, red eye, cornea opacity (gradual blurred vision), wide pupil, headache on one side/ migraine
- Raised intra-ocular pressure cause damage on the optic nerve and blood vessels supplying the optic nerve, so vision will be completely lost without treatment to reduce the intraocular pressure
- Can occur in one side of eye and then the other eye
- Need immediate referral to hospital for treatment

### Second type glaucoma (open angle glaucoma)

- Occur in people over 40 – 50 years of age
- No pain and gradual blurring of vision
- When there is no equal vision on both sides, need to consult with specialists

## 3. Eye Injuries

- Farmers working in the fields, labourers working in the factories, students in the classrooms, lose their vision before getting old due to minor eye injuries without taking any proper treatment.
- Injury to eyelid, conjunctiva and corneal can lead to vision loss
- Corneal injury can cause corneal ulcer and then to blindness, therefore care must be seriously taken.

## ရောဂါများကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း

၆။ အာဟာရချို့တဲ့မျက်စီရောဂါတို့ ဖြစ်ကြပါသည်။

ငှုံးမျက်စီရောဂါများကို တော်းစွာကုသမှုပေးနိုင်ပါက မျက်မဖြင့်သေားမှ ကာကွယ်နိုင်သည်။

မျက်စီတွင် ရောဂါရရှိသည့်အကြောင်းရင်းများ

၁။ တစ်ကိုယ်ရောသန့်ရှင်းရေး

မကောင်းခြင်း

၂။ ထိန်းချုပ်ဒက်ရာရခြင်း

၃။ ကူးစက်ရောဂါများဖြစ်ခြင်း

၄။ အာဟာရချို့တဲ့ခြင်း

- ဦးသဲမှုန်များ ညစ်ပေနေသော လက်များဖြင့်မျက်စီကို မကြာခေါ်ပွတ်ခြင်း၊

- အွန်ရာယ်ရှိသော အလုပ်များ လုပ်သောအခါ့် မျက်စီကိုအကာအကွယ် ပြောလုပ်မထားခြင်း၊

- မျက်ခမ်းစပ်ရောဂါ၊ ကာလသားရောဂါ၊ အနာကြီးရောဂါ၊

- အထူးသဖြင့် ပီတာမင်အောချို့တဲ့ခြင်း၊

### ၁။ အတွင်းတိမ်


သက်ကြီးရွယ်အိုများသည် အသက်အချွေယ်ကြီးရင့်၍ ဆံဖြူသွားကျိုးသက္ကာ့သို့ လျကြီးများ ဖြစ်လေ့ရှိသော အတွင်းတိမ် ရောဂါ၏လက္ခဏာများမှာ မျက်စီတွေ့ဖြည့်းဖြည့်းမှန်လာသည်။ နာကျင်ကိုက်ခဲခြင်းမရှိ၊ မျက်စီနှဲခြင်းမရှိ၊ (သူငယ်အိမ်နေရာ အနည်းငယ်ဖြူးနေပြီ) အတွင်းမှန်သိလူးသည် တိမ်အဲ့နေသည်ကို တွောရမည်။ လူနာအနေဖြင့် မျက်စီရေးတွင် နှင့်များကာနေသလို ဖြစ်နေသည်ဟုပြောလေ့ရှိသည်။ လိုအပ်သော ခွဲစိတ်ကုသမှုပြုရန် မျက်စီအထူးကုဆရာဝန်ထံပြုပါ။

### ၂။ ရေတိမ်

ရေတိမ်ရောဂါ (၂) မျိုးရှိသည်။

#### ပထမအမျိုးအစားရေတိမ် (ထောင့်ကျဉ်း)

အသက် (၃၅-၄၀) ကျော်လျှင်ဖြစ်နိုင်သည့် ရုတ်တရက် ကောက်ရသလိုဖြစ်သည့် ရေတိမ်ရောဂါမှ အလွန် အွန်ရာယ် ကြီးလှပါသည်။ မျက်စီအတွင်းတွေ့ရှိသော အရည်ကြည်၏ ပိုးအား ရုတ်တရက် မြင့်မားလာကာ ရေတိမ်ရောဂါဖြစ် လာခြင်းဖြစ်ပါသည်။ ငါးရေတိမ်ရောဂါသည် ချက်ချင်း မျက်စီကွယ်နိုင်သည့်ရောဂါဖြစ်သည်။ ရေတိမ်ဖြစ်သောမျက်စီသည် အပြင်းအထန်ကိုက်ခဲခြင်း၊ မျက်စီနှဲခြင်း၊ အပေါ်မျက်ကြည်လွှာမကြည်လင်ခြင်း၊ (မျက်စီတွေ့ဖြည့်းဖြည့်းမှန်လာခြင်း)၊ သူငယ်အိမ်ကျယ်နေခြင်း၊ ဦးခေါင်းတစ်ခြမ်းကိုက်ခြင်းတို့ ဖြစ်လာပါသည်။



ဤကဲ့သို့ မျက်စီအတွင်းပိုင်း ပိုးအားများခြင်းသည် မျက်စီအာရုံကြောနှင့် အာရုံကြောကို ထောက်ပုံးနေသော သွေးကြောများ ကိုပြုးမျက်စီသဖြင့် ရက်ပိုင်းအတွင်း မျက်စီ အတွင်းမှ ပိုးအားများ ပြန်ကျသွားအောင် ကုသမပေးပါက မျက်စီလုံးကွယ်သွားနိုင်ပါသည်။ မျက်စီတစ်ဘက်ဖြစ်ပြီးလျှင် အခြားတစ်ဘက်တွင်လည်း ဖြစ်တတ်ပါသည်။ ဆေးရုံသို့ အလျင်အမြန်ပုံ့ဗုံး ကုသမှုစေရမည်။

#### ဒုတိယအမျိုးအစားရေတိမ် (ထောင့်ကျယ်)


အသက် (၄၀-၅၀) ကျော်သူများတွင် ဖြစ်ပွားလေ့ရှိပါသည်။ ထိုင်ဒနာရှင်များသည် နာကျင်ကိုက်ခဲခြင်း မရှိဘဲ တဖြည့်ဖြည့်ချင်း အမြင်အာရုံမှန်ပါးလာပါသည်။ မျက်စီတစ်ဘက်နှင့် တစ်ဘက် အမြင်နှင့် အမြင်အားမတူခဲ့လျှင် တတ်ကျမ်းသူများနှင့် အမြန်ဆုံးပြသရမည်။

## DISEASE PREVENTION AND CONTROL

### Foreign bodies into the eye

- When dust, sand, pebbles, paddy husks, charcoal dust, metal dust, wood and bamboo pieces, eyelashes, insect, broken slates get into the eye, it can cause eye injury
- Red eye and continuous tear shedding
- When foreign bodies are inside the eye, severe pain will be present

### How to remove foreign bodies that are stuck under eyelid



**Caution:** When foreign bodies are adhered to cornea, don't ever try to remove them. Remove when they are present on the sclera. When a foreign body is seated inside the eye, don't try to remove it. It is necessary to go and consult with eye specialist.


## ၃။ မျက်စိအက်ရာများ

တောင်သူလယ်သမားဦးကြီးများသည် လယ်ယာလုပ်ငန်းခွင့်တွင်လည်းကောင်း၊ အလုပ်သမားများသည် စက်ရုံး အလုပ်ရုံးလုပ်ငန်းခွင့်တွင်လည်းကောင်း၊ ကျောင်းသားကျောင်းသူများသည် စာသင်ကျောင်းတွင်လည်းကောင်း အနည်းငယ် ထိခိုက်အက်ရာရရှိခဲ့များကို အရေးတယ်ပြုစုကုသခြင်း မပြုသဖြင့် အသက်အချုပ်မကြံ့ခိုး မျက်စိကွယ်တတ်ကြသည်။ မျက်ခွံ၊ မျက်မြေး၊ မျက်ကြည်တွင် ဒက်ရာခြင်းကြောင့် မျက်စိမမြင်ခြင်း ဖြစ်နိုင်ပါသည်။ မျက်ကြည်တွင် ဒက်ရာရရှိ မျက်ကြည်နာဖြစ်ပြီး မျက်စိကွယ်သည်အထိ ခုက္ခရာက်နိုင်သဖြင့် ဂရပြုရန်လိုအပ်ပါသည်။

### ပြင်ပစွဲည်းများ မျက်စိထဲသို့ဝင်ခြင်း

နှစ်၊ သာ၊ ပဲ၊ ဖွဲ့ကြမ်း၊ မီးသွေးမှုနှင့် သတ္တာစမှုနှင့် သစ်ငါးအစ မျက်တောင်မွေး၊ ပိုးမွား၊ ကျောက်ကွဲစမှုနှင့် စသည့် အရာဝတ္ထာများ မျက်စိထဲသို့ပင်နေပါက မျက်စိနာတတ်ပါသည်။ မျက်စိနာရေးနေပြီး မျက်ရည်အမြှုပို့နေပါမည်။ ပြင်ပစွဲည်းများ မျက်ငပ်းတွင် ဓားပင်နေပါက ပြင်းထန်သော ဂေဒနာခံစားရမည်။

မျက်ခွံအောက် ဝင်သွားသော အရာဝတ္ထာများ



သတိပြုရန်။ ပြင်ပစွဲည်းများ မျက်နက် (Cornea) တွင် ကပ်နေပါက ဖယ်ထုန်ရန် မကြံးစားပါနှင့်။ မျက်နက်အပြင်ရှိ အဖြူသား (Sclera) ပေါ်တွင် ရှိနေမှသာ ထုတ်ပစ်ပါ။ မည်သည့်နေရာတွင်ဖြစ်ပေါ်ပါ။ ပြင်ပစွဲည်းသည်အတွင်းသို့ ပေါက်ပင် နေသည်ဟုထင်ရပါက ထုတ်ပစ်ရန်မကြံးစားပါနှင့်။ မျက်စိအတုးကုဆရာဝန်ထဲ ပြုသရန် လိုအပ်ပါသည်။

## DISEASE PREVENTION AND CONTROL

### Eye care

- Notify the patient not to rub eyes. If the victim is a child, help him to stay calm.
- The care taker should wash hands clean with soap and water. Let the patient sit facing the light and stand in front of patient. Lift and check upper and lower eyelid.
- When the foreign body is visible and not stuck inside, folds the angle of clean handkerchief, cloth and soaks with water, and try to remove the particle in the eye.
- Immerse the eye in clear water and wash the eye by blinking.
- Apply tetracycline eye drops to the eye two times per day for two days. Don't apply other eye drops. After this treatment, if the eye is still painful, refer to hospital.

### Splash of acid or alkali into the eye


If burning acid or alkali gets into the eye, let the patient's eye immersed in clean water and then do blinking (or) pour down a lot of water onto the open eye. Apply the clean cloth or bandage around the eye and refer to hospital. Never give any eye drop.

### Corneal ulcer

- Due to injury to cornea, contact of eye lashes and eyelid hair
- Red eye in corneal ulcer
- Frequent tear shedding and sore on cornea
- If ulcer is at the iris, there is blurring of vision. Consult with health staff.

## 4. Trachoma

- Bacterial infection of the eye
- Starts as those bacteria gets into the conjunctiva
- Infectious disease
- Common in middle Myanmar, dry zone
- Occurs due to lack of personal hygiene



Sources: The Carter Center, International Trachoma Initiative

Al Granberg/The New York Times

## ရောဂါများကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း

### ပြုစနည်းများ

- မျက်စိကို လုံးငမဗွတ်ရန် လူနာကိုတားမြစ်ရမည်။ ကလေးဖြစ်လျှင် ဗြိမ်းဖြိမ်နေနိုင်အောင်ကူညီရမည်။
- ပြုစမည့်သူသည် လက်ကို ဆပ်ပြာနှင့်ရောဖြင့် စင်ကြော်အောင် ဆေးကြောပါ။ လူနာကို အလင်းဘက်သို့ မျက်နာမှုတိုင်စေပြီး လူနာ၏ရွှေ့တွင် ရပ်ပါ။ အောက်မျက်ခွံတို့ကို လုန်ကြည့်ပါ။
- ပြင်ပစွဲည်းကို မြင်နိုင်ပြီး မျက်သားတွင် ရုံးနေခြင်းမဟုတ်ပါက ဂွမ်းစ (သို့မဟုတ်) သန်ရှင်းသော လက်ကိုင် ပုဂ္ဂိုင်၊ အကေတ်စ၏ ထောင့်စွဲနှင့်ကလေးများကို လိပ်၍ ရေဆွတ်ပြီး မျက်လုံးတဲ့မှ အရာပတ္တုကို ဆွဲဖယ်ထုတ်ပါ။
- ကြည်လင်သော ရေထဲတွင် မျက်စိကိုစိမ့်၍ မျက်စိဖွင့်ချည်ပိတ်ချည် မျက်တောင်ခတ်စေခြင်းဖြင့် မျက်စိကို ဆေးကြောပါ။
- တတ်ထရာဆိုက်ကလင်းမျက်စဉ်းဆေးကို တစ်နေ့(၂)ကြိမ် နှစ်ရက်ခန့်ခပ်ပေးပါ။ အခြားမျက်စဉ်းမှာပေးပါနှင့်၊ ထို့သို့ကုသြေးနောက် မျက်စိနာကျင်ကိုကိုခဲ့နေသေးလျှင် ဆေးရုံးသို့ပို့ပါ။

### အက်ဆစ် (သို့) အယ်ကာလီလောင်စာများလည်းခြင်း


စားလောင်တတ်သော အက်ဆစ်(သို့) အယ်ကာလီလောင်စာများ မျက်စိထဲသို့ ဝင်ပါက လူနာ၏မျက်စိကို ရော်လဲထဲတွင် စိမ့်၍ ဖွင့်ချည်ပိတ်ချည် မျက်တောင်ခတ်စေခြင်း (သို့) မျက်စိကို ဖွင့်ပြီး ရေများများလောင်း၍ ဆေးကြောပါ။ မျက်စိကို အကေတ်သန့်သန့် (သို့) ပတ်တီးစည်းပေးပြီး ဆေးရုံးပို့ပါ။ မည်သည့်မျက်စဉ်းမှ မပေးပါနှင့်။

### မျက်ကြည်နာ

မျက်ကြည်တွင် ဒက်ရာရခြင်းကြောင့်သော်လည်းကောင်း၊ မျက်တောင်စိကို၊ မျက်မွေးရုံးခြင်းကြောင့်သော်လည်းကောင်း မျက်ကြည်နာ ဖြစ်တတ်သည်။ မျက်ကြည်နာဖြစ်လျှင် မျက်စိနီသည်။ မျက်ရည် ခကာခကာယိုပြီး မျက်ကြည်တွင် အနာတွေရတတ်သည်။ သူငယ်အိမ်တည့်တည့်တွင် အနာရှိပါက မျက်စိမှုန်တတ်သည်။ ကျိုးမာရေးဥန်ထမ်းနှင့် ပြသနိုင်းပါ။

### ၄။ မျက်ခမ်းစပ်ရောဂါ

- မျက်ခမ်းစပ်ရောဂါသည် မျက်ခမ်းစပ်ဘက်တီးရီးယားရောဂါပိုးကြောင့်ဖြစ်သည်။
- ယင်းပိုးများ မျက်စိ၏ မျက်မြေးပါးအတွင်းသို့ ဝင်ရောဂါခြင်းမှ စတင်ဖြစ်သည်။
- ကူးစက်တတ်သော ရောဂါဖြစ်သည်။
- မိုးခေါင်ရေရှားသော အညာမြေလတ်ပိုင်းတွင် အများဆုံး ဖြစ်ပွားသည်။
- တစ်ကိုယ်ရေသန့်ရှင်းမှုမရှိပါက ဖြစ်ပွားနိုင်ပါသည်။



## DISEASE PREVENTION AND CONTROL

It is characterized by white lumps in the undersurface of the upper eyelid (conjunctival follicles or lymphoid germinal centers) and by non-specific inflammation and thickening often associated with papillae. Follicles may also appear at the junction of the cornea and the sclera. Clinical features are itchiness, eye discharge, lacrimation, eye discomfort. Blindness is possible without proper treatment.

Curable disease and can prevent transmission to others when taking treatment

### Treatment

- 1% tetracycline eye drop and Azithromycin oral drug
- As tetracycline ointment is liquid oil and when applied, it is quite sticky and needs to be patient and steady
- Ointment should be applied twice per day for two months, to apply to both eyes and necessary to apply to all family members living together with the patient
- While taking Azithromycin, it is necessary to provide AZI or Aziwork 250 mg capsule should be provided to children under 5 years of age (one capsule), 5 – 10 year old children (two capsules – 500 mg), 10 – 15 years old (three capsules – 750 mg), 15 years and above (four capsules – 1 gram) at one time
- It is important to apply the ointment during the infectious stage. Treatment should be taken at hospitals/ health centers in order to undergo surgery for complications such as eye lashes and eyelid abnormality for in order to prevent blindness
- CHWs need to coordinate and cooperate with basic health staff always in trachoma prevention and management activities.

### Prevention of Trachoma

- Facial cleanliness in the morning and before going to bed everyday
- Keeping separate towel for one self (can transmit to family members through sharing towels)
- Taking care to prevent eye from entry of dust and sand
- Cleaning the eye with safe water when dust and sand gets inside
- Taking treatment when there is pain and discharge from the eye
- Consultation and treatment from eye hospital, clinics and village health centers

## ရောဂါများကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း

မျက်မြေးပါးရောင်ရမ်းခြင်းနှင့် အထက်မျက်ခွံအတွင်းပိုင်း မျက်မြေးပါးနှင့် မျက်ဝန်းအပေါ်ပိုင်းတို့တွင် ကြာဆူးကလေးများ ပေါ်ပေါက်ပြီး နောက်ပိုင်းတွင် ကြာဆူးနေရာ၏ အမာရွတ်များ ဖြစ်ပေါ်လာသည်။

ရောဂါလက္ခဏာများမှာ မျက်စိယားယဲခြင်း၊ မျက်ဝတ်ထွက်ခြင်း၊ မျက်ရည်ယိုခြင်း၊ ခုလုခုလုခံစားရခြင်းတို့ဖြစ်ပါသည်။

မျက်ခမ်းစပ်ရောဂါသည် ကုသ၍ ပျောက်ကင်းနိုင်သောရောဂါဖြစ်ပြီး ဆေးကုသခြင်းဖြင့် အခြားသူများအား ကူးစက် ပုံးဖွဲ့စီးကိုလည်း ကာကွယ်နိုင်ပါသည်။

### မျက်ခမ်းစပ်ရောဂါကုသနည်း

- တက်ထရာဆိုက်ကလင်း (၁) ရာရိုင်နှုန်းပါ မျက်စပ်းနှင့် Azithromycin သောက်ဆေးတို့ ဖြစ်သည်။
- တက်ထရာဆိုက်ကလင်းမျက်စပ်းဆေးမှာ ဆေးအသီဖြစ်၍ စပ်ပေးပါက ဆေးကပ်ကပ်ဖြစ်နေတတ်သဖြင့် ဗျာရှိရှိ၊ စိတ်ရှည်ရည်ထားပြီး ဆေးခပ်ရန် လိုအပ်ပါသည်။
- ငိုးမျက်စပ်းကို တစ်နေ့ (၂) ကြိုမြေဖြင့် (၂) လ ခပ်ပေါ်မည်။ လူနာ၏ မျက်လုံးနှစ်ဘက်စင်လုံးကို ခပ်ရန်နှင့် ယင်းလူနာနေထိုင်သော နေအိမ်မှ မိသားစုအားလုံးကိုပါ ခပ်ရန်လိုအပ်ပါသည်။
- Azithromycin ဆေးသောက်ရာတွင် (AZI သို့မဟုတ် Aziwork) (၂၅၀) မီလီကရမ်ဆေးတောင့်ကို အသက် ငါးနှစ်အောက် ကလေးများအား ဆေး (၁) တောင့်၊ (၅) နှစ်မှ (၁၀) နှစ်ထိ ကလေးများအား ဆေး (၂) တောင့် (၅၀၀ မီလီကရမ်)၊ (၁၀)နှစ်မှ (၂၅)နှစ်ထိ ဆေး(၃)တောင့် (၇၅၀ မီလီကရမ်)၊ အသက် (၁၅) နှစ် နှင့် အထက်ရှိသူများအား ဆေး(၄)တောင့် (၁ ကရမ်)ကို တစ်ကြိုမြေတစ်ခါတည်း တိုက်ကျေးဇူးရန် လိုအပ်ပါသည်။
- ကူးစက်နိုင်သောအဆင့်များတွင် မျက်စပ်းမှုန်မှုန်ခပ်ရန် အရေးကြီးပါသည်။ မျက်မမြှင့်ကာကွယ်ရေးပြုလုပ်သည့်အနေဖြင့် နောက်ဆက်တွေဖြစ်ပေါ်မှုများဖြစ်သော မျက်တောင်စိုက်ခြင်း၊ မျက်ခွံကုပ်ခြင်း စသည်တို့အား ခွဲစိတ်ကုသရန်လိုအပ်သဖြင့် ဆေးရုံးဆေးခန်းတို့တွင်ကုသမှုခံယူရမည်။
- လူထုကျိုးမာရေးလုပ်သားသည် မျက်ခမ်းစပ်ရောဂါကာကွယ်ရေး၊ ကုသရေးလုပ်ငန်းများတွင် အခြေခံ ကျိုးမာရေး ငန်ထမ်းများနှင့် အစဉ်တစိုက်ပူးပေါင်းပါဂင်ဆောင်ရွက်ရမည်။

### မျက်ခမ်းစပ်ရောဂါကာကွယ်နည်းများ

- နေစဉ်နံ့နက်နှင့် ညအိပ်ရာမဂင်မီ ဆပ်ပြာဖြင့် မျက်နာသစ်ခြင်း၊
- ကိုယ်ပိုင်သီးခြားမျက်နာသုတ်ပုတ် အသုံးပြုခြင်း၊ (မျက်နာသုတ်ပုတ်မှုတေသန မိသားစုများသို့ ကူးစက်တတ်ပါသည်။)
- မျက်စိတ် ဖုန်း၊ သဲများ မဂင်စေရန် သတိပြုခြင်း၊
- ဖုန်း၊ သဲများဂင်ပါက ရေသန့်သန့်ဖြင့် မျက်စိကို ဆေးကြောခြင်း၊
- မျက်စိနာလျှင် မျက်ဝတ်၊ မျက်ချေးထွက်လျှင် ကုသမှုခံယူခြင်း၊
- မျက်စိဆေးရုံး၊ ဆေးခန်းနှင့် ကျေးလက်ကျိုးမာရေးဌာနများသို့ ပြုသ၍ ကုသမှုခံယူခြင်း၊

## DISEASE PREVENTION AND CONTROL

### 5. Conjunctivitis

#### Causes

- The most common conjunctivitis is caused by virus
- Highly infectious eye infection

#### Clinical features

- Red eye, inflammation in the eye
- Pain in the eye
- Lacrimation
- Eye discharge
- Conjunctiva suffusion
- Recovery after one week

#### Mode of transmission

- Close contact with the infected person
- Through contaminated hands touching utensils of infected person
- Transmission from pillow, and towels
- When an infected person swims in the pond, can transmit to others

#### Prevention

- Don't stay close to the person with conjunctivitis
- Don't share the utensils of the infected person
- Let the patient take rest at home and get treatment
- Wash hands clean with soap before touching the eye
- Pay attention to personal hygiene
- Wash your face daily.
- Avoid sharing one towel together with others
- Don't let others use pillow of the patient
- When students, factory workers and office staff have conjunctivitis, let them take rest at home, without going to schools and working place to avoid transmission to others

#### Management

- Wash eye with clean cool water.
- Apply or cover ice packing, clothing soaked with ice over the eye
- Apply 20% Sulphuracetamide eye ointment for one drop at one time, 4 times a day
- Can also drop tetracycline, Chloramphenicol ointment either
- Don't use ointment containing cortisone

## ၅။ မျက်ဇွဲးရောင် မျက်စိနာရောဂါ

### ရောဂါဖြစ်ရသည့်အကြောင်းရင်း

- ယခုအခါ အဖြစ်အများဆုံးသော မျက်ဇွဲးရောင် မျက်စိနာရောဂါသည် ပိုင်းရပ်စိုးတစ်မျိုးကြောင့်ဖြစ်ပွား ရခြင်း ဖြစ်ပါသည်။ ငိုင်းရောဂါသည် ကူးစက်မြန် မျက်စိနာရောဂါဖြစ်သည်။

### ရောဂါသွင်ပြင်လကွဏာများ

- မျက်စိနီခြင်း ရောင်ခြင်း
- မျက်စိနာခြင်း ကိုက်ခြင်း
- မျက်ရည်ထွက်ခြင်း
- မျက်ဝတ်အနည်းငယ်ထွက်ခြင်း
- မျက်စိတွင်သွေးခြေခြင်း
- တစ်ပတ်ခန့်ဖြစ်၍ ပျောက်ကင်းသွားခြင်း

### ရောဂါကူးစက်ပြန့်မွားပုံ

- မျက်ဇွဲးရောင် မျက်စိနာသူနှင့် အလွန်နီးကပ်စွာနေထိုင်ခြင်း
- မျက်ဇွဲးရောင် မျက်စိနာသူ၏အသုံးအဆောင်ပစ္စည်းများကိုင်တွယ်မိရာမှ လက်မှတဆင့် ကူးစက်ခြင်း
- ခေါင်းအုံ၊ မျက်နာသုတ်ပုဂ္ဂိုလ်မှတဆင့် ကူးစက်ခြင်း
- ရေကူးကန်တွင် မျက်စိနာသူ ရေချိုးမိလိုက်ပါက အခြားသူများသို့ ကူးစက်နိုင်ခြင်း

### ရောဂါကာကွယ်နည်းများ

- မျက်ဇွဲးရောင် မျက်စိနာသူနှင့် နီးကပ်စွာ မနေပါနှင့်။
- မျက်ဇွဲးရောင် မျက်စိနာသူ၏ အသုံးအဆောင်ပစ္စည်းများကို ယူမသုံးပါနှင့်။
- မျက်ဇွဲးရောင် မျက်စိနာသုအား အိမ်တွင်အနားယူစေ၍ ကုသမှုခံယူပါစေ။
- မျက်စိကို မကိုင်မိ လက်ကိုဆပ်ပြာဖြင့် စင်ကြယ်အောင်ဆေးပါ။
- တစ်ကိုယ်ရေသနနှင့်ရှင်းရေး အလေးထားဆောင်ရွက်ပါ။
- မျက်နာနေ့စဉ်သို့ပါ။
- မျက်နာသုတ်ပုဂ္ဂိုလ်ခုံတစ်ခုတည်း စုပေါင်းသုံးခြင်းကို ရောင်ကြည်ပါ။
- မျက်စိနာသူ အိပ်သောခေါင်းအုံးကို အခြားသူ မသုံးပါနှင့်။
- ကျောင်းသား/ကျောင်းသူများ၊ စက်ရုံအလုပ်ရုံ အလုပ်သမားများ၊ ရုံးပန်ထမ်းများ မျက်ဇွဲးရောင် မျက်စိနာရောဂါ ဖြစ်ပါက အခြားသူများအား မကူးစက်စေရန် ကျောင်းလုပ်ငန်းခွင်သို့ မသွားစေဘဲ အိမ်တွင် အနားယူနိုင်ပါ။

### ရောဂါကုသခြင်း

- မျက်စိကို သန်ရှင်းသောရေအေးဖြင့် ဆေးပေးပါ။
- ရေခဲအုံခြင်း၊ ရေခဲကို အေတ်ဖြင့်ဆွဲတ်၍ မျက်စိကို အုပ်ပေးခြင်းတို့ ပြုလုပ်ပါ။
- ဆာောအက်ဆစ်တိုက် (၂၀%) မျက်စိုးရည် တစ်ကြိမ်ခံပေါင်းပါ။
- တက်ထရာဆိုင်ကလင်း၊ ကလိုရိုဖိနိကော မျက်စိုးတစ်မျိုးမျိုးခံပေးနိုင်ပါသည်။
- ကော်တီဆုံးပါသော ဆေးများမသုံးရပါ။

## DISEASE PREVENTION AND CONTROL

### 6. Vitamin deficiency eye disorder

- Due to insufficient amount of nutrients in the food for children, after fever, diarrhea, measles infection, a lot of children under five lost vision due to vitamin deficiency
- Children can't see at dusk and night due to an eye disease called night blindness. These children should eat Vitamin A, green vegetables rich in vitamin A, yellow fruits, eggs, milk and lots of meat in order to recover from the disease. It is necessary to feed children with nutritious food to prevent blindness.
- Especially occur in children with diarrhea, malnourished children due to lack of maternal milk, children with measles infection
- When those children suffer from photophobia, and can't open eyes, care must be taken to immediately refer to the eye specialist.

#### **The CHWs should do the following to prevent eye diseases in the community.**

- As eye discharge can transfer from one eye to the other through hand, pillow, towel, flies, pay attention to personal hygiene including facial cleaning after getting up from bed, hand washing after work, to keep own clothing, pillow and towel. If absent, use at least a piece of clean longyi for one own
- Health education upon practice of personal hygiene, and suggest to go to health center if there is eye disease
- Eat yellowish vegetables and fruits, fish oil, Vitamin A and nutritious food
- Use personal protective materials to avoid occupation injuries, work with goggles to protect eyes from insecticide, earth, dust and sand
- If someone complaints of vision abnormality in one or both eyes, refer to the nearest hospital to get proper treatment.

## ၆။ အာဟာရချို့တဲ့ မျက်စီရောဂါ

- ကလေးသူငယ်များ စားသုံးသည့် အစားအစာများထဲတွင် အာဟာရခါတ်ချို့တဲ့၍ သော်လည်းကောင်း၊ ဖျားနား ဝမ်းလျှော့၊ ဝက်သက်ရောဂါများ ဖြစ်ပြီးလျှင် သော်လည်းကောင်း၊ မိတာမင်အောချို့တဲ့၍ (၅) နှစ်အောက် ကလေးယ် အများအပြား မျက်စီကွယ်ကြရပါသည်။
- ကြက်မျက်သင့်ရောဂါဟုအများသိကြသော မျက်စီရောဂါကြောင့် ကလေးဝယ်များ ညာနေပိုင်းများ တွင် မျက်စီမမြင် ဖြစ်ကြပါသည်။ ထိုကလေးများကို မိတာမင်အောအားဆေးနှင့် မိတာမင်အောကြွယ်ကြသော ဟင်းသီးဟင်းရွက်အစိမ်းများ၊ အဂါရောင်ရှိသော သစ်သီးသစ်ဥများ၊ ကြက်ဥ၊ နွားနှုန်း အသားများများ ကျွေးပါက ပျောက်ကာင်းနိုင်ပေသည်။ မျက်စီမကွယ်စေနိုင်ကလေးအား အာဟာရပြည့်သော အစားအစာများ ကျွေးမွေးရန် လိုအပ်ပါသည်။
- ဝမ်းပျက်ဝမ်းလျှောဖြစ်နေသော ကလေးများ၊ မိခင်နှုမစိုရှု အာဟာရချို့တဲ့နေသော ကလေးများ ဝက်သက်ပေါက်နေသောကလေးများတွင် အထူးဖြစ်တတ်ပါသည်။
- ငှုံးကလေးများ အလင်းရောင်မခံနိုင်ဘဲ မျက်စီစုံမြို့တ်နေလျှင် သတိထားပြီး မျက်စီဆရာတန်နှင့် အမြန်ဆုံး ပြုသရန်လိုအပ်ပါသည်။

**ပြည်သူလူထုအတွင်း မျက်စီရောဂါများမဖြစ်ပွားစေရန် လူထုကျွန်းမာရေးလုပ်သားများသည် အောက်ပါတို့ကို ဆောင်ရွက်ရမည်။**

- မျက်ဝတ်၊ မျက်ချေးများသည် လက်၊ ခေါင်းအုံး၊ မျက်နှာသုတ်ပုဂ္ဂို ယင်ကောင် စသည်တို့မှတဆင့်သော လည်းကောင်း၊ မျက်စီတစ်ခုအတွင်းမှ အခြားတစ်ခုအတွင်းသို့ ဝင်ရောက်နိုင်သဖြင့် အိမ်ရာထူး မျက်နာသစ်ခြင်းနှင့် အလုပ်ပြီးတိုင်း လက်ဆေးခြင်းစေသော တစ်ကိုယ်ရေသနရှင်းမှုကို ရရှိစိုက်ရန်၊ မိမိကိုယ်ပိုင် အောတ်၊ ခေါင်းအုံး၊ မျက်နှာသုတ်ပါသန့်သန့် ထားရှိရန် လိုအပ်ပါသည်။ မရှိသည့်အဆုံး ပုဆိုပိုင်းကိုဖြစ်စေ သန့်သန့်လျှော်၍ သီးသန့်သုံးရန်၊
- တစ်ကိုယ်ရေသနရှင်းမှုနှင့်ပတ်သက်၍ အလေ့အကျင့်ရစေရန် ပညာပေးရန်နှင့် မျက်စီရောဂါဖြစ်ပွားလာပါက ကျွန်းမာရေးဌာနသို့ ပြုသရန် အကြံပေးရန်၊
- အဂါရောင်ရှိသော သစ်သီးကလ္း၊ သစ်ဥသစ်ရှု၊ ဝါးကြီးဆီး၊ မိတာမင်အောခါတ်နှင့် အာဟာရခါပြည့်ကြသော အစားအစာများကို စားသုံးရန်၊
- လုပ်ငန်းခွင်တွင် ထိနိုက်ဒက်ရာများ မရရှိစေရန် ပေးထားသော အကာအကွယ်ပစ္စည်းများ တပ်ဆင် အသုံးပြုခြင်း၊ မျက်စီအတွင်းသို့ ပိုးသတ်ဆေး၊ ဖြေကြီး၊ ဖုန်မှုန်း၊ သဲများမပင်စေရန် အကာအကွယ်များ ပြုလုပ်၍ အလုပ်လုပ်ရန်၊
- မျက်စီတစ်ဘက်(သို့) နှစ်ဘက်စလုံး ခါတိုင်းကဲ့သို့မမြင်ဟု ပြောလာလျှင် နီးစပ်ရာ ဆေးရုံသို့ လိုအပ်သော ကုသမှုခံယူရန် ညွှန်းပို့ရန်။

# DISEASE PREVENTION AND CONTROL

## Acute Abdominal Pain

### Definition


The patient has one or more of the following symptoms or signs:

- abdominal pain
- vomiting
- fever
- diarrhea or constipation
- abdominal tenderness
- abdominal distension

Shock may follow acute abdominal pain. Good history taking and examination are essential to diagnose the correct disease. Some diseases require immediate surgery and some may not:

- inflammation of intra-abdominal organs (e.g. gastritis, hepatitis, pancreatitis, colitis, cholecystitis, appendicitis)
- organ rupture (eg. ectopic pregnancy, aneurysm of aorta, splenic rupture)
- peritonitis (eg. perforation of stomach, intestine or gall bladder)

### Common causes



## ရောဂါများကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း

## ဝမ်းပိုက်ရတ်တရက်နာကျင်ခြင်း

အမိပ္ပါယ်ဖွင့်ဆိုချက်


အောက်တွင်ဖော်ပြထားသော ရောဂါလက္ခဏာများ တစ်ခု (သို့) တစ်ခုထက်ပို၍ လူနာတွင်ရှိသည်။

- ဝမ်းပိုက်နာကျင်ခြင်း
  - အန်ခြင်း
  - အဖျားရှိခြင်း
  - ဝမ်းပျက်ဝမ်းသွားခြင်း (သို့) ဝမ်းချပ်ခြင်း
  - ဝမ်းပိုက်ကိုလက်ဖြင့် စမ်းသပ်လျှင် နာကျင်ခြင်း
  - ဝမ်းပိုက်ဖောင်းတော်းငွေ့ခွဲခြင်း

ရှုတ်တရက်ဝမ်းပိုက်နာကျင်ပြီးသည့်နောက်တွင် သွေးလန်ခြင်းဖြစ်ပွားလာနိုင်သည်။ လူနာ၏ ရောဂါရာဒဝ်ကို ကောင်းမွန်စွာယူခြင်းနှင့် စမ်းသပ်ခြင်းတို့သည် မှန်ကန်သောရောဂါရိ ရှာဖွေတွေရှိရန် မရှိမဖြစ်အေးပါသည်။ အဆို့သော ရောဂါရာများသည် ချက်ချင်းခွဲစိတ်ရန် လိုအပ်နိုင်သည် (သို့) ခွဲစိတ်ရန် မလိုအပ်သေးပါ။ ဥပမာ -

- ကိုယ်တွင်းအဂါများရောင်ရဲးခြင်း (ဥပမာ - အစာအီမ်ရောင်ခြင်း၊ အသည်းရောင်ခြင်း၊ ပန်ကရီယရောင်ခြင်း၊ အူရောင်ခြင်းသည်းခြေအိတ်ရောင်ခြင်း၊ အူအတက်ရောင်ခြင်း)
  - ကိုယ်တွင်းအဂါများပေါက်ခြင်း (ဥပမာ - သားအိမ်ပြင်ပသန္တတည်ခြင်း၊ သွေးလွှတ်ကြောမ ဖောင်းကားခြင်း၊ သရက်ချွက်ပေါက်ခြင်း)
  - ဝမ်းပိုက်အမြဲးပါးရောင်ရဲးခြင်း(ဥပမာ - အစာအီမ်၊ အူ (သို့) သည်းခြေအိတ်ပေါက်ခြင်း)

## အဖြစ်များသည့်အကြောင်းရင်းများ



## DISEASE PREVENTION AND CONTROL

### **Hard abdomen with moderate to severe pain**

- Usually surgical causes like peritonitis, appendicitis, cholecystitis, intestinal perforation/obstruction, ectopic pregnancy rupture, renal stones, strangulated hernia
- Nothing by mouth, IV fluids, antibiotics and refer the patient to the hospital

### **Soft abdomen with moderate pain**

- Usually nonsurgical causes like pyelonephritis, worms, painful menstruation, PID, peptic ulcer (without perforation), gynaecological or obstetrical problems, hepatitis
- Consult with senior medic and treat according to the cause.

**Hard abdomen/ rebound tenderness – refer immediately to the hospital**

### **Pain in LUQ**

#### E.g. Gastritis

- Burning pain in the epigastric area, can move to the mouth with acid taste
- Nausea, vomiting, bulging, feeling of fullness, loss of appetite
- reduce causal agents (alcohol, smoking, spicy foods, tea, coffee, NSAID)
- give antacids – Aluminium hydroxide 500 mg tid between meals and at bedtime as required. Ranitidine (H<sub>2</sub> blocker), omeprazole (proton pump inhibitor) can also be used.
- Complications: blood loss, perforation, increased risk of gastric cancer

#### E.g. Acute pancreatitis

- Severe epigastric pain radiating to the back
- Nausea, vomiting, diarrhea and loss of appetite
- Fever, Low BP, Rapid HR, Respiratory distress – which include shock
- Consult with senior medic and admit to hospital
- Nothing by mouth, IV fluids, antibiotics and can give pain killer before referral.
- Complications: pancreatic abscess, ascites, chronic pancreatitis

### **Pain in RUQ**

#### E. g. Hepatitis

- Jaundice
- Mild fever, Loss of appetite, nausea and vomiting
- RUQ pain
- Tender and slightly enlarged liver
- Supportive treatment : drink plenty of fluid, if dehydrated – admit to IPD, no alcohol, stop the drugs that affect the liver and refer to hospital.

## ရောဂါများကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း

မာနေသော ဝမ်းပိုက်နှင့်အတူ အတော်အတန် ပြင်းထန်စွာ နာကျင်မှုရှိခြင်း:

- များသောအားဖြင့် ခွဲစိတ်ကုသရန်လိုသော အကြောင်းအရင်းများဖြစ်သော ဝမ်းတွင်းမြေးရောင်ရမ်းခြင်း၊ အုအတက်ရောင်ရမ်းခြင်း၊ သည်းခြေအိတ်ရောင်ရမ်းခြင်း၊ အုပေါက်ခြင်း၊ ပိတ်ခြင်း၊ သားအီမ်ပြင်ပသန္တတည်မှ ပေါက်ခြင်း၊ ကျောက်ကပ်တွင် ကျောက်တည်ခြင်း၊ ကပ်နေသောအုကျံနာတို့ကြောင့် ဖြစ်နိုင်သည်။
- ပါးစင်မှ မည်သည့်အရာများ မတိုက်ရဲ မကျွေးရ။ IV fluids နှင့် antibiotics များကို စတင်၍ပေးထားရမည်။ ပြီးလျှင် လူနာအား ဆေးရုံသို့ ငိုးလွှတ်ပါ။

ဝမ်းပိုက်သည် ပျော့ပျောင်းနေ၍ အတော်အသင့်နာကျင်မှုရှိခြင်း:

- များသောအားဖြင့် ခွဲစိတ်ကုသခြင်းနှင့်မဆိုတဲ့သော အကြောင်းအရင်းများဖြစ်သော ကျောက်ကပ် ရောင်ရမ်းခြင်း၊ သန်ကောင်များ၊ အမျိုးသမီးများ ရာသီလာချိန်တွင် နာကျင်ခြင်း၊ တင်ပါးဆုံးရှုံးတွင်းရှုံးအုပေါက်ခြင်း၊ အစာအိမ်အုအာနာဖြစ်ခြင်း (ပေါက်ခြင်းမရှိသေး)၊ မီးယပ်နှင့် သားဗျားဆိုင်ရာ ပြဿနာများ၊ အသည်းရောင်ရမ်းခြင်းတို့ကြောင့် ဖြစ်နိုင်သည်။
- ဝါရင့်ဆေးမျှုးနှင့် တိုင်ပင်ပြီး အကြောင်းအရင်းပေါ်တွင် မှတ်ညှုံးကြောင့် ကျောင့်မှုနှင့် လွှဲပြောင်းပါ။

**ဝမ်းပိုက်တောင့်တင်းနေခြင်း/ဝမ်းပိုက်ကို ပြီးပြန်လွှတ်လိုက်မှနာခြင်း -  
ဆေးရုံသို့ အချိန်မှု လွှဲပြောင်းပါ။**

### LUQ တွင် နာကျင်ခြင်း:

E.g. အစာအိမ်ရောင်ရမ်းခြင်း

- ရင်ညွှန်းနေရာတွင်ပူးရှိ နာကျင်ပြီး ပါးစင်ထဲသို့ အကိုဆစ်အရသာရှိသော အရည်များတက်လာခြင်း
- ပို့ခြင်း၊ အန်ခြင်း၊ လေပွဲခြင်း၊ ရင်ပြုညွှန်သက္ကာသို့ ခံစားရခြင်း၊ အစားအသောက်ပျက်ခြင်း
- အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ပုစ်လွန်းသောအစာများစာခြင်း၊ ကော်စီ၊ လက်ဖက်ရည် သောက်ခြင်း၊ အကိုက်အခဲပျောက်ဆေးများသောက်ခြင်းတို့ကို ကြိုးစား၍ လျှော့ချုပ်
- Antacids (လေဆေးများ) ပေးရန် - Aluminium Hydroxide 500 mg tidကို အစာစားသည် အချိန်များအကြေားနှင့် အိပ်ရာဝင်ချိန်တို့တွင် လိုအပ်သလိုပေးရန် ဖြစ်သည်၊ Ranitidine နှင့် Omeprazole တို့ကိုလည်းသုံးနိုင်သည်။
- နောက်ဆက်တွဲဆိုးကျိုးများ - သွေးပိုစီးခြင်း၊ အစာအိမ်ပေါက်ခြင်း၊ အစာအိမ်ကင်ဆာဖြစ်ရန် အခွင့်အလမ်း များခြင်း။

E.g. Pancreas ရှုတ်တရက်ရောင်ရမ်းခြင်း

- ရင်ညွှန်းနေရာတွင် ပြင်းထန်စွာ နာကျင်ပြီး နောက်တောာဘက်အထိ နာကျင်ခြင်း
- ပို့ခြင်း၊ အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှော့ခြင်း၊ အစားအသောက်ပျက်ခြင်း
- များခြင်း၊ သွေးပိုင်ချိန်ကျခြင်း၊ နှလုံးခုနှစ်ခုမြန်ခြင်း၊ respiratory distress - သွေးလန့်ခြင်းလကွကာများ ရှိနိုင်သည်။
- ဆေးမျှုးနှင့် တိုင်ပင်ပြီး ဆေးရုံသို့ လွှဲပြောင်းပါ။
- ပါးစင်မှ မည်သည့်အရာများ မတိုက်ရဲ မကျွေးရ။ IV fluids, antibiotics, အကိုက်အခဲပျောက်ဆေးများကို စတင်၍ပေးထားရမည်။
- နောက်ဆက်တွဲဆိုးကျိုးများ - Pancreas ပြည်တည်ခြင်း၊ ရေဖျော့စွဲခြင်း၊ ပန်ကရိယ နာတာရည်ရောင်ခြင်း။

### RUQ တွင် နာကျင်ခြင်း:

E.g. Hepatitis အသည်းရောင်ခြင်း

- အသားဝါခြင်း
- အနည်းငယ်များခြင်း၊ အစားအသောက်ပျက်ခြင်း၊ ပို့ခြင်း၊ အန်ခြင်း
- RUQ တွင်နာကျင်ခြင်း

## DISEASE PREVENTION AND CONTROL

### E.g. Acute Cholecystitis

- Pain, tenderness and guarding in RUQ
- Jaundice, Fever, rigors, Vomiting
- Bed rest, Nil by mouth, IV fluids, antibiotics, pain relief and refer to hospital.
- Complications: Empyema (gallbladder fills with pus), peritonitis.

### **Pain in LLQ**

#### E.g. Urinary Stone (may be one side or both side)

- Severe acute lumbar or pelvic pain; intermittent (renal colic: patient can't lie still and has pain that spreads to pubic area) or constant
- Blood in the urine (haematuria)
- Patient passes stones in the urine
- Signs of secondary infection: fever, chills
- Consult with senior medic and admit to IPD
- Drink plenty of fluids/ IV fluids and can give pain killer before referral.
- Complications: bladder infections, urine retention, hydronephrosis.

#### E.g. Ectopic Pregnancy (Rupture)

- Positive pregnancy test
- Lower severe abdominal pain, usually one-sided
- Slight bleeding which may be very dark in colour
- may be minimal external bleeding, because the bleeding is mainly internal
- may suffer shock
- IV fluids and refer to hospital for Urgent Surgery.

### **Pain in RLQ**

#### E.g. Acute appendicitis (the most common cause of 'acute abdomen')

- epigastric pain followed by pain in RIF
- Central abdominal pain associated with anorexia, nausea and usually one or two episodes of vomiting
- Typically, coughing or sudden movement exacerbates the RIF pain
- Localized tenderness in the RIF and Rebound tenderness (+)
- Consult with senior medic and refer to hospital.
- Complications: abscess, appendicular mass, perforation, peritonitis.

## ရောဂါများကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း

- အသည်းမှာ အနည်းငယ် ကြီးနေပြီး ထိလိုက်လျှင်နာနေခြင်း
- ရောဂါသက်သာစေရန် ပြုစုံကုသပေးခြင်း - အရည်သောက်ရန် တိုက်တွန်းပါ၊ အကယ်၍ လူနာသည် ရေဝါတ် ခန်းခြောက်နေလျှင် IPD တင်ပါ၊ အရက်၊ အသည်းရောင်စေသောဆေးပါးများကိုရောင်ပါ၊ ဆေးရုံသို့ ပို့ပါ။

### E.g. သည်းခြေအိတ်ရတ်ချည်းရောင်ရမ်းခြင်း

- နာကျ်ခြင်း၊ ဝမ်းပိုက်ကိုထိလိုက်လျှင်အလွန်နာကျ်၍ RUQ တွင် တောင့်တင်းနေခြင်း
- အသားဝါခြင်း၊ အဖျားရှိခြင်း၊ ခမ်းတုန်ခြင်း၊ အော့အန်ခြင်း
- အိပ်ရာပေါ်တွင် အနားယူပါ၊ ပါးစပ်မှုမည်သည့်အရာမျှမကျွေးပါ။ IV fluids, antibiotics, အနားသက်သာစေသော ဆေးများပေးပြီး ဆေးရုံသို့ လွှဲပြောင်းပါ။
- နောက်ဆက်တွဲဆိုးကျိုးများ - သည်းခြေအိတ်ပြည်တည်ခြင်း၊ ဝမ်းပိုက်မြှေးရောင်ခြင်း။

### LLQ တွင် နာကျ်ခြင်း

#### E.g. ဆီးလမ်းကြောင်းတွင်ကျောက်တည်ခြင်း (တဖက်တည်း သို့ မဟုတ် နှစ်ဖက်လုံး ဖြစ်နိုင်သည်)

- ရုတ်တရက်ခါးနေရာ (သို့မဟုတ်) တင်ပါးနေရာတို့တွင် ပြင်းထန်စွာနာကျ်နေနိုင်သည်။
- ဆီးသွားရာတွင်သွေးပါဝင်နေခြင်း
- လူနာသည် ဆီးသွားရာတွင် ကျောက်ပါလာခြင်း
- ခုတိယအကြိုမ် ရောဂါပါးဝင်ခြင်း၏ လကွေကာများ - အဖျားရှိခြင်း၊ တုန်၍ခမ်းခြင်း
- ဆေးများနှင့် တိုင်ပင်ပြီး IPDသို့ လွှဲပြောင်းပါ။
- အရည်သောက်ရန် တိုက်တွန်းပါ၊ IV fluidsနှင့် အနားသက်သာစေသော ဆေးများပေးပြီး ဆေးရုံသို့ လွှဲပြောင်းပါ။
- နောက်ဆက်တွဲဆိုးကျိုးများ - ဆီးအိမ်ပိုးဝင်ခြင်း၊ ဆီးများစုံပုံးချို့အိမ်တင်းခြင်း၊ ကျောက်ကပ်အရည်အိတ် တည်ခြင်း။

#### E.g. နေရာမှန်သန္ဓာတ်တည်ခြင်း (ပေါက်တွက်ခြင်း)

- ဆီးစစ်ကြည့်လျှင်ကိုယ်ဝန်ရှိနေခြင်း
- ဆီးစပ် (အများအားဖြင့်တဖက်တည်းတွင်) ပြင်းထန်စွာနာကျ်ခြင်း
- သွေးပုံများအနည်းငယ်ဆင်းခြင်း
- သွေးလန်းခြင်း၊ လကွေကာရှိသော်လည်း မိန်းမကိုယ်မှ သွေးအနည်းငယ်သာ ဆင်းတတ်သည်။ အဘယ်ကြောင့် ဆိုသော် ကိုယ်ခန္ဓာအတွင်းပိုင်းသွေးယိုနှုန်းဖြစ်သည်။ Shock ဖြစ်နိုင်သည်။
- IV fluids စသွင်းပါ။ လူနာကိုခွဲစိတ်တွေ့နာသို့ ချက်ချင်းလွှဲပြောင်းပေးပါ။

### RLQ တွင် နာကျ်ခြင်း

#### E.g. အရှာတက်ရတ်ချည်းရောင်ရမ်းခြင်း ('acute abdomen'၏ အဓိကအကြောင်းအရင်းဖြစ်သည်)


- ရင်ညွှန်းနေရာတွင်နာကျ်ပြီးနောက် RIF တွင်နာလာတတ်သည်။
- ဝမ်းပိုက်အလယ်ပိုင်းတွင်လည်း နာကျ်နိုင်ပြီး ပို့ခြင်း၊ အကြိုမ်အနည်းငယ်အန်ခြင်းများနှင့် တွွေ့၍ တွေ့နိုင်သည်။
- ရောင်းဆိုးခြင်း သို့မဟုတ် ရုတ်တရက်လှပ်ရှားမှုများကြောင့် RIF တွင်နာကျ်တတ်သည်။
- RIF တွင်ထိလိုက်လျှင်နာကျ်နေပြီး Rebound tenderness လည်းရရှိနိုင်သည်။
- ဆေးများနှင့် တိုင်ပင်ပြီး ဆေးရုံသို့ လွှဲပြောင်းပါ
- နောက်ဆက်တွဲဆိုးကျိုးများ - ပြည်တည်ခြင်း၊ ပေါက်ခြင်း၊ ဝမ်းပိုက်မြှေးရောင်ခြင်း။

## DISEASE PREVENTION AND CONTROL

### Pain in Central Abdomen

#### E.g. Intestinal Obstruction



- Pain - intermittent, colicky in nature (intestinal colic)
- Vomiting (of worms)
- Constipation
- Abdominal distension
- Visible peristalsis
- Abdominal mass
- Signs of peritonitis – tenderness, rebound tenderness, board-like rigidity, absent bowel sounds
- Fever, Low BP, Rapid HR, Respiratory distress – which include shock (hypovolemic/septicaemic)
- IV fluids, antibiotics, consult with senior medic and refer to hospital.



ဝမ်းပိုက်အလယ်ပိုင်းတွင်နာကျင်ခြင်း

E.g. အရှိတ်ခြင်း

- နာကျင်မှုသည် ပေါ်လိုက်ပျောက်လိုက်ဖြစ်ခြင်း၊ လေထိုးသက္ကာသို့ ဖြစ်ခြင်း (အူတွင်းနာကျင်ခြင်း)
- အန်ခြင်း (သန်ကောင်များလည်းပါနိုင်သည်)
- ဝမ်းချုပ်ခြင်း
- ဓိက်တင်းခြင်း
- အူလှုပ်နေသည်ကို မြင်တွေ့ရခြင်း
- ဝမ်းပိုက်တွင်း၌ အလုံးအကြိတ် ရှိနေခြင်း
- ဝမ်းပိုက်ပြေားရောင်ခြင်းလကွေကာများ - တိလိုက်လျှင်နာခြင်း၊ လွှတ်လိုက်လျှင်နာခြင်း၊ သစ်သားပြားကဲ့သို့၊ မာနေခြင်း၊ အူလှုပ်ရှားသံများ မကြားရခြင်း။
- ရှားခြင်း၊ သွေးပေါင်ချိန်ကျေခြင်း၊ နှစ်ဦးခုနှစ်ဦးမြန်ခြင်း၊ respiratory distress - သွေးလန်းခြင်းလကွေကာများ ရှိနိုင်သည်။
- IV fluids, antibiotics ပေးပြီး ဆေးမှုးနှင့် တိုင်ပင်ကာ ဆေးရုံသို့ လွှဲဖြောင်းပါ။



## DISEASE PREVENTION AND CONTROL

### URINARY TRACT INFECTIONS (UTI)

#### DEFINITION:

Urinary Tract Infection is an acute or chronic inflammation of one or more parts of the urinary tract.

- Cystitis = Bladder is inflamed
- Urethritis =Urethra is inflamed
- Prostatitis = Prostate gland is inflamed
- Pyelonephritis = Kidney inflamed but other parts of the urinary tract will be affected as well

#### Causes of urinary tract infection:

- Ordinary bacteria, usually E.Coli, can cause acute or chronic UTI
- Tuberculosis bacteria causes chronic UTI
- Sexually Transmitted Infections (STI)

#### Risk factors

- Urethral catheter
- Obstruction of urinary tract with stones or mass or congenital abnormality
- Intercourse
- Pregnancy
- Diabetes Mellitus
- No special cause in some females

#### Note

- UTIs in men are rare unless they have prostatitis, STIs, renal stones or at an older age because of an enlargement of the prostate.
- Urinary tract infections in children require treatment as soon as possible in order to prevent kidney damage.
- Recurrent UTIs can lead to urinary tract stones, urinary tract obstruction from scarring or chronic renal failure.

**All children with recurrent UTIs should be referred for further investigations at a hospital. Unexplained recurrent UTIs in adults may be caused by urinary tract stones, tumours or STIs. Consider referral.**

#### Cystitis and Urethritis

#### SYMPTOMS & SIGNS:

- Pain or burning when passing urine (Dysuria)
- No fever
- Cloudy urine
- Blood in urine (Haematuria)
- Frequency – pass urine many times a day
- Pain and tenderness in the lower abdomen

### ဆီးလမ်းကြောင်းပိုးပင်ခြင်း

#### အမိပြုယ်ဖွင့်ဆိုချက်

ဆီးလမ်းကြောင်းအစိတ်အပိုင်းတရ (သို့) များတွင် ပိုးပင်ခြင်းကြောင့် ရုတ်တရက် (သို့) နာတာရှည် ရောင်ရမ်းခြင်းကို ခေါ်သည်။

- ဆီးအိမ်ရောင်ခြင်း
- အောက်ဆီးပြုန်ရောင်ခြင်း
- ဆီးကျိတ်ရောင်ခြင်း
- ကျောက်ကပ်ရောင်ခြင်း (မှတ်ချက် - တဗြားသော ဆီးလမ်းကြောင်းအစိတ်အပိုင်းများ ရောင်ရမ်းခြင်းကိုလည်း တွဲ၍ တွေ့ရနိုင်သည်။

#### ဆီးလမ်းကြောင်းပိုးဝင်ရသည့်အကြောင်းရင်းများ

- ဘတ်တီးနီးယားပိုးများကြောင့်- များသောအားဖြင့် E.Coli ပိုးကြောင့်ဖြစ်ပွားလေ့ရှိပြီး ငင်းပိုးကောင်သည် ရုတ်တရက် (သို့) နာတာရှည် ဆီးလမ်းကြောင်းပိုးပင်ခြင်းကို ဖြစ်စေနိုင်သည်။
- TB ဘက်တီးရီးယားပိုးသည် နာတာရှည် ဆီးလမ်းကြောင်းပိုးပင်ခြင်းကို ဖြစ်စေနိုင်သည်
- လိုင်းမှုတာဆင့် ကူးစက်ရောဂါများ

#### ဖြစ်ပွားနိုင်ခြေမြင့်မားသည့်အကြောင်းများ

- ဆီးပိုက်ထည့်ခြင်း
- ကျောက် (သို့) အဖွဲ့အကြိုတ်များကြောင့် (သို့) ဓမ္မာရာပါ ဆီးလမ်းကြောင်း ပုံမှန်မဟုတ်ခြင်းကြောင့် ပိုးပင်ခြင်း
- လိုင်းဆက်ဆံခြင်း
- ကိုယ်လန်ဆောင်ခြင်း
- ဆီးချို့ရောဂါ ရှိခြင်း
- တရီး၊ သောအမျိုးသမီးများတွင် ဆီးလမ်းကြောင်းပိုးပင်ခြင်း၏ အကြောင်းအရင်းအတိအကျမသိနိုင်ပါ။

#### မှတ်ချက်

- ဆီးကြိုတ်ရောင်ခြင်း၊ ကာလသားရောဂါပိုးကူးစက်ခံရခြင်း၊ ဆီးလမ်းကြောင်းအတွင်းကျောက်ပိတ်ဆိုခြင်း စသော အခြေအနေများ ခံစားနေရသူများမှလွှဲ၍ အမျိုးသားများတွင် ဆီးလမ်းကြောင်းပိုးပင်ခြင်းကို ခံစားရခဲ့သည်။
- ကလေးများတွင် ဆီးလမ်းကြောင်းပိုးပင်ပါက ကျောက်ကပ်ပျက်စီးမှုကို ကာကွယ်ရန် လျှင်မြန်ထိရောက်စွာ ကုသမှုပေးရန်လိုအပ်သည်။
- မကြာခကာဆီးလမ်းကြောင်းပိုးပင်ခြင်းကြောင့် ဆီးကျောက်တည်ခြင်း၊ အနာရွတ်များကြောင့် ဆီးလမ်းကြောင်းပိတ်ဆိုခြင်း (သို့) နာတာရှည် ကျောက်ကပ်ပျက်ဆီးခြင်းကို ဖြစ်စေနိုင်သည်။

မကြာခကာ ဆီးလမ်းကြောင်းပိုးပင်မှဖြစ်သော ကလေးများအား ဆေးရုံသို့လွှဲအပ်၍ စစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်သည်။ အရွယ်ရောက်သူများတွင် မကြာခကာ ဆီးလမ်းကြောင်းပိုးပင်ခြင်းသည် ဆီးကျောက်တည်ခြင်း၊ ကင်ဆာရောဂါ (သို့) အဖွဲ့အကြိုတ်များနှင့် ကာလသားရောဂါပိုးများကြောင့်ဖြစ်နိုင်သည်။ စစ်ဆေးမှုများပြုလုပ်ရန် လိုအပ်သည်။

#### ဆီးအိမ်ရောင်ခြင်း နှင့် အောက်ဆီးလမ်းကြောင်းပိုးပင်ရောင်ရမ်းခြင်း

#### ရောဂါသွင်ပြင်လကွဏာများ

- ဆီးသွားစဉ် နာကျင်ခြင်း (သို့) ပုစ်ပူလောင်ဖြစ်ခြင်း
- အဖျားမရှိခြင်း
- ဆီးနောက်ခြင်း
- ဆီးတွင်သွေးပါခြင်း
- မကြာခကာ ဆီးသွားချင်စိတ်ဖြစ်ခြင်း
- ဝမ်းစိုက်အောက်ပိုင်း၌ နာကျင်ခြင်းကို ဆီးအိတ်ရောင်ခြင်းတွင် တွေ့ရနိုင်သည်။

## DISEASE PREVENTION AND CONTROL

### DIAGNOSIS:

- Inspection of urine: cloudy or bloody urine
- Urine dipstick: positive for leucocytes and nitrites
- Urine microscopy (sediment): positive for white cells, red cells and bacteria

### TREATMENT:

- Treatment in OPD;
- Drink a lot of water (3-4 litres/day for adults)
- Treatment schemes could be:
  - ⇒ Ciprofloxacin 500 mg BID (or)
  - ⇒ Oral cephalosporin (e.g. Cephalexin 500 mg BID for 3 days).

### Duration of treatment:

- Give antibiotic treatment for 3 days for first episode of UTI in women.
- Give 7 days treatment in men, pregnant women and children.

## Pyelonephritis

### SYMPTOMS & SIGNS:

- High fever, chills
- Pain and tenderness in the back or kidney area
- Cloudy urine; Blood in urine (Haematuria)
- Pain or burning when passing urine (Dysuria)
- Frequency – pass urine many times a day
- Sepsis

### DIAGNOSIS:

- Inspection of urine: cloudy or bloody urine
- Urine dipstick: positive for leucocytes and nitrites
- Urine microscopy (sediment): positive for white cells, red cells and bacteria
- Ultrasound (if available) to detect structural kidney abnormalities

### TREATMENT:

- Consult with senior medic (or) refer
- Treat pain and fever
- **Ciprofloxacin** 500 mg BD oral \* **14 days**  
(Ciprofloxacin can be used in pregnancy when other antibiotics are resistant)  
**Or**
- **Oral cephalosporin** (e.g. Cephalexin 1 gram TID for 14 days)
- If the patient cannot take oral medication: **Ceftriaxone** 1 gram OD IV/IM until the patient can tolerate oral medication.

### PREVENTION of cystitis and pyelonephritis

- Drink at least 2 litres of water per day.
- Urinate before bedtime and immediately after intercourse.
- Avoid constipation - constipation reduces the bladder's ability to empty.

### ရောဂါရာဖွေဖော်ထုတ်ခြင်း

- ဆီးကိုမျက်စီဖြင့် ကြည့်၍ စစ်ဆေးခြင်း - ဆီးနောက်ခြင်း (သို့) သွေးပါခြင်း
- ဆီးစစ်တံ့ဖြင့် စစ်ဆေးခြင်း - လူကိုဆိုက်နှင့် နိုက်ထရိတ်ကို တွေ့ရနိုင်သည်။
- ဆီးအနည်းကို microscopy ဖြင့်စစ်ဆေးခြင်း - သွေးအြော သွေးနီးဥနှင့် ဘက်တီးရီးယားပိုးများ တွေ့ရနိုင်သည်။

### ရောဂါကုသခြင်း

- ပြင်ပလူနာအဖြစ် ကုသပေးနိုင်သည်။
- ရေများများသောက်ခိုင်းရန်လိုအပ်သည်။ (ဥပမာ- လူကြီးအရွယ်တွင် တနေ့လျှင် ၃ - ၄ လီတာနှုန်းဖြင့် သောက်ခိုင်းပါ)
- ကုသမှုတွင်ပါဝင်သည်မှာ—  
⇒ စီပို့ဖလောဆာဆင် ၅၀၀ မီလီဂရမ် တစ်ရက်နှစ်ကြိမ် (သို့)  
⇒ ကက်ဖလိုစပိုရင် (ဥပမာ—ကက်ဖလက်ဆင် ၅၀၀ မီလီဂရမ် တစ်ရက် နှစ်ကြိမ်နှင့် သုံးရက် ပါးစပ်မှ တိုက်ပါ)

### ကုသမှုကာလ

- ပထဆုံးအကြိမ်ရောဂါဖြစ်သော အမျိုးသမီးများတွင် antibiotic ဆေးကို ၃ ရက်ခန့်ပေးနိုင်သည်။
- အမျိုးသား၊ ဗိုက်ကြီးသည်နှင့် ကလေးသူငယ်များတွင် (၇) ရက်ပေးရန်လိုအပ်သည်။

### ကျောက်ကပ်ရောင်ရမ်းခြင်း

#### ရောဂါသွင်ပြင်လက္ခဏာများ

- အများကြီးခြင်း၊ ခမ်းတုန်များခြင်း
- ခါးနာခြင်း
- ဆီးနောက်ခြင်း (သို့) ဆီးတွင်း သွေးပါခြင်း
- ဆီးသွားစဉ် နာကျင်ခြင်း (သို့) ပုစ်ပူလောင်ဖြစ်ခြင်း
- မကြာခကာ ဆီးသွားချင်စိတ်ဖြစ်ခြင်း
- ပိုးပင်ခြင်း

#### ရောဂါရာဖွေစစ်ဆေးခြင်း

- ဆီးကိုမျက်စီဖြင့် ကြည့်၍ စစ်ဆေးခြင်း - ဆီးနောက်ခြင်း (သို့) သွေးပါခြင်း
- ဆီးစစ်တံ့ဖြင့် စစ်ဆေးခြင်း - လူကိုဆိုက် နှင့် နိုက်ထရိတ်ကို တွေ့ရနိုင်သည်။
- ဆီးအနည်းကို microscopy ဖြင့်စစ်ဆေးခြင်း - သွေးအြော သွေးနီးဥနှင့် ဘက်တီးရီးယားပိုးများတွေ့ရနိုင်သည်။
- အာထရာဆောင်းရနိုင်ပါက ကျောက်ကပ်တွင် ပြဿနာဖြစ်နေသည်များကို ရှာဖွေဖော်ထုတ်နိုင်သည်။

#### ရောဂါကုသခြင်း

- လွှဲပြောင်းကုသပေးပါ။
- မလွှဲခင် လိုအပ်ပါက နာကျင်ခြင်းနှင့် အများကို ကုသပေးပါ။
- စစ်ပရိဖလောက်ဆာဆင် ၅၀၀ မီလီဂရမ် တစ်ရက်နှစ်ကြိမ်နှင့် ၁၄ ရက် ပါးစပ်မှ သောက်စေပါ။
- (အခြားပဋိနှစ်ဆေးမှုးမထိုးပါက စီပို့ဖလောက်ဆာဆင်ကို ကိုယ်လန်ဆောင်ရှိနိုင်တွင် တိုက်နိုင်သည်) (သို့)
- ကက်ဖလိုစပိုရင်ကို ပါးစပ်မှတိုက်စေပါ (ဥပမာ ကက်ဖလက်ဆင် ၁ ကရမ် တစ်ရက်သုံးကြိမ် ၁၄ ရက် တိုက်ပါ)
- သောက်ဆေးကို မသုံးနိုင်လျှင် Ceftriaxone 1 gram OD IV/IM ကို သောက်ဆေးစ၍ သုံးနိုင်ချိန်အထိ အသုံးပြုထားပါ။

#### ဆီးအိမ်ရောင်ခြင်းနှင့် ကျောက်ကပ်ရောင်ခြင်းကို ကာကွယ်ရန်

- တနေ့လျှင် အနည်းဆုံး ၈၇ ၂ လီတာခန့်သောက်ပါ။
- အိပ်ရာမပင်ချိန်နှင့် လိုင်ဆက်ဆံပြီးချိန်တွင် ဆီးပေါက်ရန် ပညာပေးပါ။
- ဝမ်းမချုပ်အောင်ကာကွယ်ပေးပါ။ ဝမ်းချုပ်ခြင်းသည် ဆီးအိမ်မှ ဆီးကုန်အောင်စွန်းထုတ်ခြင်းကို ဟန့်တားသည်။

# DISEASE PREVENTION AND CONTROL

## Non-communicable chronic diseases

Nowadays, global disease incidence among population is said to be in transitional stage or changes. During last centuries, many people died of terrible diseases such as plague, small pox, cholera. But due to the advanced Science and Medical Technology, those infectious diseases are reduced.

On the other side, due to development in Economics and Communication Technology, human life style has changed. Getting easy through machinery works replacing labour based jobs before, high fatty diet, high calorie drinks, beer and alcohol, familiar to smoking tobacco including cigarettes, betel nuts since childhood become causal factors for non-communicable chronic diseases related to life style changes while infectious diseases are under control.

The most common non-communicable chronic diseases are:

1. Obesity
2. Hypertension
3. Diabetes mellitus
4. Coronary heart diseases
5. Cancer
6. Mental health problems
7. Smoking and tobacco dangers

### 1. Obesity

Obesity means fat collection inside the body more than normal. Obesity is defined when the body weight is 10 % more than the standard based on gender, age and height. Obesity is caused by high amount of fat consumption and lack of exercises.

Obesity causes increased abdominal girth, abdominal fat thickness, enlarged neck, bigger hips, fat collection around body organs such as liver, kidneys, etc, fat aggregation on the walls of blood vessels leading to narrowing and obstruction of vessels.

Life is threatening in obese people due to coronary heart disease, hypertension, diabetes, stroke and cancer.

#### Body Mass Index (BMI)

mass (kg)

$$\text{BMI} = \frac{\text{mass (kg)}}{\text{height (m}^2\text{)}}$$

#### Categories

Underweight = < 18.5

Normal = 18.5 - 24.9

Overweight = 25 - 29.9

Obesity = > 30



#### CHWs should do the following related to prevent obesity

- Avoid over consumption of fatty food
- Do regular exercises for half an hour every day
- To maintain the body weight that should be compatible with your age
- To continue practice the current dietary style (healthy dietary life style) based on location

## ကူးစက်ခြင်းမရှိသော နာတာရည်ရောဂါများ

ယခုအခါ ကမ္ဘာပေါ်တွင် ရောဂါဖြစ်ပွားမှုများနှင့်ပတ်သက်၍ လူများအတွင်း ရောဂါဖြစ်ပွားမှ အပြောင်းအလဲများ၏ စပ်ကူးမတ်ကူးကာလဟုဆိုကြသည်။ လွန်ခဲ့သော ရာစိန်များက ပလိပ်ရောဂါ၊ ကျောက်ကြီးရောဂါ၊ ကာလတမ်းရောဂါ စသည့် ရောဂါဆိုးကြီးများ နှပ်စက်ခဲ့သဖြင့် လူများသောကြပ်ပျက်စီးခဲ့ကြရသည်။ သို့ရာတွင် သိပ္ပံပညာ တိုးတက် ထွန်းကားလာသည်နှင့်အမျှ ဆေးသိပ္ပံပညာလည်း တိုးတက်လာခဲ့ရာ အဆိုပါကူးစက်ဖြစ်ပွားနေသော ကပ်ရောဂါများ တစတစလျော့ပါးလာခဲ့သည်။

အခြားတစ်ဖက်တွင်လည်း စီးပွားရေးတိုးတက်လာပြီး ဆက်သွယ်ရေးနည်းပညာတိုးတက်မှုများကြောင့် လူတို့၏ နေထိုင်မှု ဘဝဟန်များ ပြောင်းလဲလာခဲ့ကြသည်။ ယခင်က ကိုယ်တိုင်ခွန်အားစိုက်ထုတ်လုပ်ခဲ့ရသော လုပ်ငန်းများတွင် စက်ပစ္စည်းများ အသုံးပြု၍ အလွယ်တကူလုပ်ဆောင်လာခြင်း၊ အဆီအဆိုင်များသော အစားအသောက်များ၊ ကယ်လိုက်များစွာပါဝင်သော အချို့ရည်။ သီယာ၊ အရက်တိုးသောက်သုံးလာခြင်း၊ စီးကာရက် အပါအဝင် ဆေးလိပ်အမျိုးမျိုးနှင့် ဆေးပါသော ကွမ်းများကို အသက်ထုတ်စဉ်ကတည်းက စတင်သုံးခွဲလာခြင်းတို့ကြောင့် ကူးစက်ရောဂါများကို နှစ်နှင့်နှစ်စွဲ ပြုခိုန်မှာပင် လူတို့၏ နေထိုင်စားသောက်မှုနှင့်ဆိုင်သည့် ကူးစက်ခြင်းမဟုတ်သော နာတာရည် ရောဂါများ အဖြစ်များလာ ခဲ့သည်။ အဖြစ်အများဆုံးသော ကူးစက်ခြင်း မဟုတ်သော နာတာရည်ရောဂါများမှာ -

- ၁။ အလွန်ရောဂါ
- ၂။ သွေးတိုးရောဂါ
- ၃။ ဆီးချို့ သွေးချို့ရောဂါ
- ၄။ နှလုံးသွေးကြောကျိုးရောဂါ
- ၅။ ကင်ဆာရောဂါ
- ၆။ စိတ်နှင့်ပတ်သက်သော ရောဂါများ
- ၇။ ဆေးလိပ်နှင့် ဆေးရွက်ကြီးအန္တရာယ်များ။

### Body Mass Index (BMI)

ကိုယ်အလေးချိန် (ကိုလို)

**BMI =** -----

အရပ်အမြင့် (မီတာ<sup>2</sup>)

အမျိုးအစားများ

သာမန်အောက် = < 18.5

သာမန် = 18.5 - 24.9

ပေါင်ချိန်တက်နေခြင်း = 25 - 29.9

အလွန်နေခြင်း = > 30

## ၁။ အလွန်ရောဂါ

အလွန်ခြင်းဆုံးသည်မှာ ဓနာကိုယ်ထဲတွင် အဆီပြင်များ သာမန်ထက် ပိုမိုများပြားစွာရှိနေခြင်းဖြစ်သည်။ ကျား/မ အသက်အရွယ်၊ အရပ်အမောင်းအလိုက် ရှိရမည့် ကိုယ်အလေးချိန်ထက် (၁၀%) ပိုနေသည်ကို အလွန်သည်ဟု ခေါ်ပါသည်။ အလွန်ခြင်းသည် လိုအပ်သည်ထက် ဆီးစားသုံးမှု ပိုမိုများပြားနေခြင်း၊ ကိုယ်လက် လုပ်ရှားမှုမရှိခြင်း တို့ကြောင့် ဖြစ်ရပါသည်။

အလွန်ခြင်းကြောင့် ပိုက်ခေါက်ထူးလာခြင်း၊ ပိုက်ခေါက်ထူးလာခြင်း၊ တင်ပါးဆုံးကြီးလာခြင်း၊ ဓနာကိုယ်အတွင်းရှိ အသည်း၊ ကျောက်ကာပ်စသည့် ကလ္းစာများတွင် အဆီများပတ်လည်ပိုင်းနေခြင်း၊ သွေးကြော အတွင်းသက်နံရံများတွင် ဆီများကပ်နေပြီး သွေးကြောများ ကျိုးလာခြင်း၊ ပိတ်ဆိုသွားခြင်းတို့ ဖြစ်လာတတ်သည်။ အလွန်သူများတွင် နှလုံးသွေးကြောကျိုးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချို့ရောဂါ၊ လေဖြတ်လေငန်းရောဂါနှင့် ကင်ဆာရောဂါများ ဖြစ်ပွားပြီး အသက်အန္တရာယ်ရှိနိုင်ပါသည်။


**လူထုကျိုးမာရေးလုပ်သားများအနေဖြင့် အလွန်ခြင်းမှ ကာကွယ်နိုင်ရန် အောက်ပါတို့ကို ပညာပေးရမည်။**

- ဆီးပါသောအစားအသောက်များကို လွန်ကဲစွာစားသောက်ခြင်းမှ ရောင်ကြည်ရန်
- ကိုယ်လက်လုပ်ရှားမှုကို ပုံမှန်နေ့စဉ် နာရီပိုက်ခန့်ပြုလုပ်ရန်
- မိမိအသက်အရွယ်အလိုက်ရှိသင့်သော ကိုယ်အလေးချိန်ရှိအောင် ထိန်းသိမ်းရန်
- မိမိတို့ဒေသအလိုက် လက်ရှိစားသောက်မှ ပုံစံ (ကျိုးမာရေးနှင့် ညီညွတ်သော စားသောက်မှ အလေ့အထား) ဆက်လက် ကျင့်သုံးသွားရန်

# DISEASE PREVENTION AND CONTROL

## 2. Hypertension

- It is chronic disease related to human life style.
- Hypertension is present when the blood pressure is over 140 / 90 mmHg.
- Age over 40 years, high body weight, obese, genetics, stressful conditions, over consumption of salt and salty food, alcoholics, smokers, underlying diseases or conditions to increase blood pressure are high risk factors



### Causal factors for hypertension

1. Essential hypertension
2. Secondary hypertension or hypertension due to a disease or a cause
  - ⇒ Kidney diseases
  - ⇒ Diseases in endocrine glands
  - ⇒ Coarctation of the aorta
  - ⇒ Taking hormonal therapy
  - ⇒ Hypertension in pregnancy


### **Clinical features**

Some patients with hypertension are asymptomatic. As it can cause life threatening condition very quickly, it is called silent killer. Hypertension can be known only by blood pressure measurement.

- Headache, giddiness
- Blurring in vision, neck pain
- Fatigue, tiredness, palpitation
- Chest pain
- Oedema

### **Complications**

- Coronary heart diseases, narrowing of coronary arteries
- Unclear vision, blurred vision, loss of vision
- Kidney damage
- Transient ischemic attack, stroke
- Oedema and fatigue due to heart failure



### **Management**

#### Lifestyle changes

- Avoid smoking
- Reduce alcohol
- Reduce body weight
- Do regular exercises
- Reduce amount of salt consumption
- Reduce fat and amount of food. Boil/ or steam meat and fish

### ၂။ သွေးတိုးရောဂါ

- သွေးတိုးရောဂါသည် လူတို့နေထိုင်မှု ဘဝဟန်နှင့် ဆက်သွယ်နေသည့် နာတာရည်ရောဂါ ဖြစ်သည်။
- သွေးပေါင်ချိန် (၁၄၀/၉၀) ပြဒါးမိုးမိုးတာနှင့် အထက်ရှိလျှင် သွေးတိုးရောဂါ ရှိသည်ဟု သတ်မှတ်သည်။
- အသက်(ငွေ)ကော်သူများ၊ ကိုယ်အလေးချိန်များသူများ၊ အလွန်အေမင်းသူများ၊ ပျီးရီးရှိသူများ၊ စိတ်ဖိုးများသူများ၊ ဆားနှင့် အင်အစားများသူများ၊ ဆီးချို့ သွေးချိန်ရောဂါရှိသူများ၊ အရက် အလွန် အကျိုးသောက်သူများ၊ ဆေးလိပ်သောက်သူများနှင့် သွေးပေါင်ချိန်မြင့်မားစေသောရောဂါ (သို့မဟုတ်) အကြောင်းရင်း တစ်ခုရရှိသူများတွင် သွေးတိုးရောဂါဖြစ်ပွားတတ်ပါသည်။

### သွေးတိုးရောဂါဖြစ်စေသော အကြောင်းများမှာ

- ၁။ အကြောင်းရင်းသေချာစွာ မရှိဘဲ သွေးပေါင်ချိန်မြင့်နေခြင်း
- ၂။ ရောဂါ (သို့မဟုတ်) အကြောင်းရင်း တစ်ခုရရှိကြောင့် သွေးပေါင်ချိန်မြင့်ခြင်း
  - ⇒ ကျောက်ကပ်တွေ့ ရောဂါရှိခြင်း
  - ⇒ ဟိုမှန်းခါတ်ထုတ်လုပ်သောအကျိုးတွင် ရောဂါရှိခြင်း
  - ⇒ သွေးကြောမကြိုး ကျဉ်းမြေားခြင်းခြင်း
  - ⇒ ဟိုမှန်းခါတ်ပါသော ဆေးများ မို့ရဲ့ခြင်း
  - ⇒ ကိုယ်ဝန်ဆောင်စဉ် ကိုယ်ဝန်ဆိပ်တက်ခြင်း

### ရောဂါသွင်ပြင်လက္ခဏာများ

အချို့ကျော်များတွင် သွေးတိုးရောဂါရှိသော်လည်း လက္ခဏာမပြတ်ပါ။ ရှုတ်ချည်း အသက်အွန်ရာယ် ပေးနိုင်သဖြင့် အသံတိတ်လူသတ်သမားဟု ခေါ်တွင်သည်။ သွေးပေါင်ချိန်ကိုတိုင်းကြည့်မှ သွေးတိုးရောဂါ ရှိနေသည်ကို သိနိုင်ပါသည်။

- ခေါင်းမှုးခြင်း၊ ခေါင်းကိုက်ခြင်း
- မျက်စိုးပေါင်း၊ ကိုက်စိုးခြင်း
- အင်အားကုန်ခန်းခြင်း၊ မောပန်းခြင်း၊ ရင်တုန်းခြင်း
- ရင်ဘတ်အောင့်ခြင်း
- ဖော်ရောင်းခြင်း

### နောက်ဆက်တွဲဝေဆာများ

- နှလုံးသွေးကြောကျိုးရောဂါဖြစ်ခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း
- မျက်စိုးပေါင်း၊ မျှန်ခြင်း၊ ကွယ်ခြင်း
- ကျောက်ကပ်ပျက်စီးခြင်း
- ဦးနောက်သွေးကြောရှုတ်တရက်ပိတ်ခြင်း၊ လေဖြတ်ခြင်း
- နှလုံးညွှန်အားနည်း၍ ဖော်ရောင်းမောပမ်းလာခြင်း

### သွေးတိုးရောဂါကုသနည်း

#### ၁။ စားသောက်နေထိုင်မှု အကျင့်စရိတ်ပြုပြင်ပြောင်းလဲခြင်း

- ဆေးလိပ်ရောင်ပါ။
- အရက်လျှော့သောက်ပါ။
- ကိုယ်အလေးချိန်လျှော့ချပါ။
- ကိုယ်လက်လူပ်ရှားမှုပြုလုပ်ပါ။
- အင်လျှော့စားပါ။
- အစားအသောက်ပုံမှန်နှင့် အဆိုပိုးကိုလျှော့ပါ၊ အသားဝါးများကို ပြုတ်၍/ပေါင်း၍ စားပါ။
- အသီးအန်များများစားပါ။
- စိတ်ဖိုးများသူများစားပါ။

## DISEASE PREVENTION AND CONTROL

- Eat a lot of vegetables
- Reduce stress

### Medical treatment

- It is necessary to give drugs when blood pressure does not fall to normal
- Refer to health care provider as treatment choices depend upon the patient's condition

### Blood pressure measurement

- Measured by using sphygmomanometer.
- Need to practice the following procedures when measuring blood pressure
- Let the patient take rest for 5 minutes before measurement
- Need to avoid exercises and consumption of food containing caffeine (e.g. drinking coffee) for 30 minutes before
- Let the patient lean on back in sitting position comfortably with arm in the same position with heart
- Take the average of two results from two times of measurement 15—30 minutes apart
- Need to use the sphygmomanometer that is recently checked for normal standard

### **CHWs should do health education in order to prevent hypertension.**

- Maintain the suitable body weight and try to stay in order to avoid obesity
- Do regular exercises such as jogging for half an hour to one hour daily
- Eat a lot of vegetables and fruits
- Reduce the level of stress
- Avoid food with high content of salts such as fish paste, dry fish and seasoning powder
- Avoid high consumption of oily/ fatty food
- Avoid high consumption of alcohol
- Avoid smoking
- If hypertension is present, measure the blood pressure regularly and take proper treatment

ဆေးဝါးနှင့် ကုသခြင်း

- သွေးပေါင်ချိန် ပုံမှန်သို့ မကျပါက ဆေးဝါးဖြင့် ကုသရန် လိုအပ်ပါသည်။
- လူနာတစ်ဦးစီ၏ အခြေအနေပေါ်မှတည်၍ ရွေးချယ်ကုသရန်လိုသဖြင့် ကျိုးမာရေးဝန်ထမ်းဖြင့် ပြသနိုင်းပါ။

သွေးပေါင်ချိန်တိုင်းခြင်း

- သွေးပေါင်ချိန်တိုင်းကိုရိယာနှင့်တိုင်းရပါသည်။
- သွေးပေါင်ချိန်တိုင်းရာတွင် အောက်ပါအချက်အလက်များကို လိုက်နာရန် လိုအပ်ပါသည်။
- သွေးပေါင်ချိန်မတိုင်းမီ (၅) မိနစ်ခန်းအနားယူရမည်။
- ကိုယ်လက်လျှပ်ရှားခြင်းနှင့် ကတိန်းခါတ်ပါသော အစားအသောက်များ ဥပမာ- ကော်မီသောက်ခြင်းကို နာရီပေါ်ခန်းကြိုတင်ရောင်ကြည်ရပါသည်။
- ထိုင်လျက်အနေအထားတွင် နောက်ကျောက်မီမြို့ပြီး လက်မောင်းကို နှလုံးနှင့်တပြေးညီး အနေအထားတွင် သက်တောင့်သက်သာ ထားရှုပါမည်။
- (၁၅ - ၃၀) မိနစ်ခြား (၂) ကြိုမီတိုင်း၍၍ရရှိလာသော သွေးပေါင်ချိန် (၂) ခု၏ ပုံမ္မားမျှခြင်းကိုယူရပါမည်။
- လတ်တလော စံချိန်ကိုက်မကိုက် စစ်ဆေးထားသော သွေးပေါင်ချိန်တိုင်းကိုရိယာကိုအသုံးပြုရပါမည်။

**လူထုကျိုးမာရေးလုပ်သားများအနေဖြင့် သွေးတိုးရောဂါဖြစ်ခြင်းမှ  
ကာကွယ်နိုင်ရန်အောက်ပါတို့ကို ပညာပေးရမည်။**

- ကိုယ်အလေးချိန်ပုံမှန်ဖြစ်ရန် ထိန်းသိမ်း၌ အကေလွှန်အောင်နေထိုင်စားသောက်ပါ။
- ပုံမှန်ကိုယ်လက်လျှပ်ရှားမှုပြုလုပ်ပါ။ နေ့စဉ်နာရီပေါ်၊ တစ်နာရီခန်း ပဲ့သွာ်သွာ် လမ်းလျောက်ခြင်းကဲ သို့သော ကိုယ်လက်လျှပ်ရှားမှု ပြုလုပ်ပါ။
- ဟင်းသီးဟင်းရွက်၊ အသီးအနှံများများစားသုံးပါ။
- စိတ်ဖိစ်းမှုနည်းပါးအောင်နေထိုင်ပါ။
- အင်ခါတ်ပါသော ပါးပါ၊ ပါးခြောက်၊ ဟင်းချို့မှုန် စသည့်အစားအစာများကို ရောင်ကြည်ပါ။
- အဆီများသည့် အစားအစာများကို လွန်ကဲစွာ စားသုံးခြင်းမှ ရောင်ကြည်ပါ။
- အရက်ကို အလွန်အကျိုးသောက်သုံးခြင်းမှ ရောင်ကြည်ပါ။
- ဆေးလိပ်သောက်ခြင်းကို ရောင်ကြည်ပါ။
- သွေးတိုးရောဂါရှိပါက သွေးပေါင်မှုန်မှုန်ချိန်၌ စနစ်တကျ ဆေးကုသမှု ခံယူပါ။

# DISEASE PREVENTION AND CONTROL


## 3. Diabetes Mellitus

- Chronic disease with high blood sugar level and presence of sugar in urine
- Due to reduction or absence of insulin hormone that controls sugar level in the body
- Those with genetic defects, obesity, less body exercises, high blood cholesterol, hypertension, high stress level, hormonal deficiency diseases and over 40 years of age are at higher risks
- Without the above factors, everyone is at risk of diabetes mellitus

### Clinical features

- Polyuria (frequent urination)
- Polydipsia (Increased thirst)
- Easy to get tired
- Weight loss in spite of normal diet, increased hunger though increased amount of food
- Skin rashes, failure of wound healing

### Complication of diabetes mellitus



- Premature death (a diabetic patient can lose 10 years of life span)
- While alive, damage to body organs and quality of life is reduced
- A disease of high cost for treatment
- Asymptomatic and came to notice when complications take place
- Complications are
  - ⇒ Stroke
  - ⇒ Heart disease
  - ⇒ Hypertension
  - ⇒ Kidney disease
  - ⇒ Blindness
  - ⇒ Unconscious and death

Both very high and very low blood sugar level are dangerous. Low blood sugar level is caused by taking anti-diabetic drugs more than needed or irregularly taken.

Very low blood sugar level causes hunger, sweating, palpitation, headache and trembling. If this happen, take soft drink or sweet food. Stop anti-diabetic drugs and consult with doctor.

## ၃။ ဆီးချို့ သွေးချို့ရောဂါ


- ဆီးချို့ သွေးချို့ရောဂါသည် သွေးထဲတွင် သက္ကားခါတ်လွန်ကဲစွာရှိနေပြီး ဆီးထဲတွင်ပါ သက္ကားခါတ်ပါဝင်လာသည့် နာတာရှည်ရောဂါဖြစ်သည်။
- ခန္ဓာကိုယ်အတွင်းရှိ သက္ကားခါတ်ကိုထိန်းသိမ်းသည့် အင်ဆူလင် ဟိုမှန်းနည်းပါးခြင်း (သို့မဟုတ်) လုံး၊ မရှိခြင်းတို့ကြောင့် ဖြစ်သည်။
- ပျိုးရီးရို့သူများ၊ အလွန်သူများ၊ ကိုယ်ကာယလှပ်ရှားမှုနည်းသူများ၊ သွေးတွင် အဆီခါတ်များသူများ၊ သွေးတိုးရောဂါရိသူများ၊ စိတ်ဖိစီးများသူများ၊ ဟိုမှန်းခါတ်ချို့တဲ့မှုရောဂါရိသူများနှင့် အသက်(၄၀)ကော်သူတိုင်းတွင် ဆီးချို့ သွေးချို့ရောဂါဖြစ်ပွားနိုင်ခြုံများပါသည်။
- အထက်ပါအချက်များမရှိလည်း လူတိုင်း ဆီးချို့ သွေးချို့ရောဂါဖြစ်နိုင်ပါသည်။

## ရောဂါသွင်ပြင်လက္ခဏာများ

- ဆီးများမကြာခကာသွားခြင်း
- ရေအလွန်အမင်းငတ်ခြင်း
- မောပန်းဂွယ်ခြင်း
- အစားအသောက်မပျက်ဘဲ ကိုယ်အလေးချိန်ကျဆင်းခြင်း များများတားသော်လည်း ဆာလောင်ခြင်း
- ခန္ဓာကိုယ်ယားယံ့ခြင်း၊ အနာဖြစ်ပါကမပျောက်နိုင်ခြင်း

## ဆီးချို့ သွေးချို့ရောဂါ၏ ဆိုးကျိုးများ

- အချိန်မတိုင်စီ စော၍ သေဆုံးနိုင်သည်။ (ဆီးချို့ သွေးချို့ရောဂါရှင် (၁၃)နှားသည် (၁၀)နှစ်အထိ သက်တမ်းတို့ နိုင်ပါသည်။)
- အသက်ရှင်စော်မှုလည်း ကိုယ်ခန္ဓာများ ထိခိုက်ပျက်စီး၍ လူစဉ်မမိဘဲ ဖြစ်နိုင်သည်။
- ဆီးချို့သွေးချို့ရောဂါသည်ဆေးကုသမှ စရိတ်အကြီးဆုံးသော ရောဂါတစ်ခုလည်းဖြစ်သည်။
- ဆီးချို့ရောဂါသည် မည်သည့်လက္ခဏာမှမပြဘဲ ရှိနေတာတိပြီး နောက်ဆက်တွဲရောဂါများ ဝင်လာမှသာ သိရတတ်သည်။
- ဆီးချို့သွေးချို့ရောဂါ၏ နောက်ဆက်တွဲ အွန်ရာယ်များမှာ
  - ⇒ လေဖြတ်၊ လေငန်းရောဂါ
  - ⇒ နှလုံးရောဂါ
  - ⇒ သွေးတိုးရောဂါ
  - ⇒ ကျောက်ကပ်ရောဂါ
  - ⇒ မျက်စိဂွယ်ခြင်း
  - ⇒ သတိလစ်မွေးမြော်၍ အသက်ဆုံးရုံးရတတ်ခြင်းများ ဖြစ်တတ်ပါသည်။



သွေးထဲတွင် သက္ကားခါတ်များလျှင် အွန်ရာယ်ရှိသကဲသို့ သက္ကားခါတ် အလွန်နည်းလျှင်လည်း အွန်ရာယ် ရှိပါသည်။ ဆီးချို့ကျဆေးများကို လိုအပ်သည်ထက် ပိုမိုသုံးစွဲခြင်း၊ အချိန်မှန် မစားခြင်းတို့ကြောင့် သွေးထဲတွင် သက္ကားခါတ်နည်းစေသည်။


သွေးထဲတွင် သက္ကားခါတ်နည်းလွန်းသည့်အခါ ဆာလောင်ခြင်း၊ ချွေးစေးပြန်ခြင်း၊ ရင်တုန်ခြင်း၊ ခေါင်းမှုးခြင်း၊ ကတုန်ကယ်ပြစ်ခြင်းတို့ ဖြစ်လာပါသည်။ ဤသို့ဖြစ်လာလျှင် အချို့ရည်တစ်ခုခု (သို့မဟုတ်) ချို့သောအစာတစ်ခုခုကို တားခိုင်းပါ။ ဆီးချို့ကျဆေးကိုဖြတ်ထားပြီး ဆရာတန်နှင့်ပြုသခိုင်းပါ။

**CHWs should do health education related to following facts  
that diabetic patients should follow.**

- Eat foods at regular interval in proper ways
- Eat more on vegetables, fish, and meat without fat
- Reduce food with high carbohydrate content such as rice, sticky rice, wheat, potato, various peas, salt and oil
- Avoid totally on sweet food and fruits
- Take large amount of water
- Do suitable exercises regularly
- Consult with doctor and obey his instructions
- Undergo eye check-up at 6 month interval
- Treat injuries with high caution

### 4. Coronary heart disease

- Chronic disease and can occur at any age, and any gender
- Caused by fat occlusion in the blood vessels supplying heart muscles
- Chest pain and pain spread to neck and arm during the motion
- Occlusion in coronary blood vessels can cause death
- Those with genetics (coronary heart disease present in parents), hypertension, diabetes, high blood cholesterol level, sedentary life style, obesity, high consumption of fat and salty food, alcoholics and smokers are at higher risk



**CHWs should do health education so as to prevent coronary heart disease.**

- Maintain normal body weight and stay to avoid obesity
- Reduce cooking oil, meal oil, salty and sweet food
- Eat more vegetables and fruits
- Reduce stress
- Avoid high consumption of alcohol
- Avoid smoking

လူထုကျိုးမာရေးလုပ်သားများအနေဖြင့် သီးချို့သွေးချို့ရောဂါဖြစ်ပွားသူများ လိုက်နာရန် အောက်ပါအချက်များကို ပညာပေးရမည်။

- အတားအသောက်ကို စနစ်တကျစားသုံးပါ။ အချိန်မှန်စားသုံးပါ။
- ဟင်းသီးဟင်းရွက်၊ ငါး၊ အဆိုမပါသော အသားများကို များများစားပါ။
- ကစိမ်းတိုင်များသော ဆန်၊ ကောက်ညွှန်း၊ ဂျို့ အာရုံး၊ ပဲအမျိုးမျိုး၊ အင်နှင့် အဆီအမျိုးမျိုးတို့ကို လျော့စားပါ။
- ချို့သောအတာနှင့် အသီးများကို လုံးဝရောင်ပါ။
- ရေများများသောက်ပါ။
- သင့်တင့်သော ကိုယ်လက်လှပ်ရှားမှုကို မှန်မှန်လှပ်ပါ။
- ဆရာတ်နှင့်ပြဿာ ညွှန်ကြားသည့်အတိုင်း လိုက်နာဆောင်ရွက်ပါ။
- မျက်စိုက် (၆)လတစ်ကြိမ် စစ်ဆေးပါ။
- ထိခိုက်ရှုနာ ဒက်ရာဖြစ်လျှင် ဂရတုစိုက်ကုသပါ။

#### ၄။ နလုံးသွေးကြောကျဉ်းရောဂါ

နလုံးသွေးကြောကျဉ်းရောဂါသည် နာတာရည်ရောဂါတစ်ခုဖြစ်ပြီး အသက်အရွယ်၊ ယောက်ဗား၊ မိန်းမ မရွေးဖြစ်ပွားနိုင်ပါသည်။

နလုံးကြောက်သားများသို့ ပေးပို့သော သွေးကြောများတွင် အဆီပိတ်ခြင်း ကြောင့် နလုံးသွေးကြောကျဉ်းရောဂါဖြစ်ပြီး လှပ်ရှားလျှင် ရင်ဘတ်အောင့်တတ်၍ လည်ပင်းနှင့်လက်မောင်းတို့အထိ နာကျင်တတ်ပါသည်။ နလုံးသွေးကြောပိတ်ပါက အသက်စုံရုံးတတ်ပါသည်။

မိဘမျိုးရှိုးတွင် နလုံးသွေးကြောကျဉ်းရောဂါရှိသူများ သွေးတိုးရောဂါ၊ သီးချို့ရောဂါ ရှိသူများ သွေးအတွင်း အဆီပိတ်များသူများ၊ ကိုယ်လက်လှပ်ရှားမှုနည်းပါးသူများ၊ အဝလွန်သူများ၊ အင်နှင့် အဆီအတားများသူများ၊ အရက်အလွန်အကျိုးသောက်သူများ၊ ဆေးလိပ်သောက်သူများနှင့် စိတ်ဖိစီးမှုများသူများတွင် ပိုမိုဖြစ်ပွားနိုင်ပါသည်။



လူထုကျိုးမာရေး လုပ်သားများအနေဖြင့် နလုံးသွေးကြောကျဉ်း ရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန် အောက်ပါတို့ကို ပညာပေးရမည်။

- ကိုယ်အလေးချိန်ပုံမှန်ဖြစ်ရန်ထိန်းသိမ်း၍ အကောင်နေထိုင်စားသောက်ပါ။
- ဟင်းချက်ဆီ၊ အသားဆီ၊ အင်နှင့် အချို့တို့ကို လျော့စားပါ။
- ဟင်းသီးဟင်းရွက်၊ အသီးအနုံများများစားသုံးပါ။
- စိတ်ဖိစီးမှုနည်းပါးအောင် နေထိုင်ပါ။
- အရက်ကို အလွန်အကျိုးသောက်သုံးခြင်းမှ ရောင်ကြည်ပါ။
- ဆေးလိပ်သောက်ခြင်းကို ရောင်ကြည်ပါ။

## DISEASE PREVENTION AND CONTROL

### 5. Cancer diseases

They are the second most common disease after heart disease among chronic diseases. They are caused by changes in dietary life style related to global development. Other causes of cancer are

- Smoking
- Alcohol
- Air pollution

The most common cancer diseases in Myanmar are

1. Lung cancer
2. Breast cancer
3. Stomach cancer
4. Duodenal cancer
5. Colonic cancer
6. Pancreatic cancer
7. Uterine cancer
8. Bladder cancer
9. Prostate cancer
10. Oral cancer
11. Esophageal cancer
12. Laryngeal cancer

#### **Prevention of cancer diseases**

- As food is involved in primary prevention for cancer, it is necessary to adapt proper dietary style since childhood

#### Foods to avoid/ improper food

- Red meat (meat, pork, mutton, lamb, sambur)
- Unfresh food or canned meat (tinned meat)
- Fried meat (fried pork/sambur)
- Food treated with salt
- Preserved food to last longer (sour meat/ pork/ rice, dry fish treated with gun powder)
- Tobacco smoking, alcohol

#### Proper food

- Vegetables and fruits
- Rice, wheat slightly pounded (for example: brown rice)
- Various types of fish and fish oil

## ၅။ ကုန်ဆာရောဂါများ

ကင်ဆာရောဂါသည် နာတာရည်ရောဂါများတွင် နလုံးရောဂါပြီးပါက ဒုတိယ အဖြစ်အများဆုံးသော ရောဂါဖြစ်ပါသည်။ ကင်ဆာရောဂါ ဖြစ်ပွားခြင်းသည် တစ်ကဗ္ဗာလုံးတွင် ဖြစ်ပေါ်နေသည့် ဖွံ့ဖြိုးမှုနှင့် ဆက်နွယ်နေသည့် အစားအသောက် ပုံစံ ပြောင်းလဲလာခြင်းကြောင့် ဖြစ်ပါသည်။ ကင်ဆာရောဂါ ဖြစ်ပွားရသည့် အား အကြောင်းရင်းများမှာ

- ဆေးလိပ်သောက်သုံးခြင်း
  - အရှက်သောက်ခြင်း
  - လေထုညစ်ညမ်းခြင်းတဲ့ ဖြစ်ကြပါသည်။

မန်မာနိုင်ငံတွင် အဖြစ်များသော ကင်ဆာများမှာ

- ၁။ အဆုတ်ကုင်ဆာ၊  
 ၂။ ရင်သားကုင်ဆာ၊  
 ၃။ အဟာအိမ်ကုင်ဆာ၊  
 ၄။ အဟာပြန်ကုင်ဆာ၊  
 ၅။ အခူကုင်ဆာ၊  
 ၆။ ပန်ကရိယာကုင်ဆာ၊  
 ၇။ သားအိမ်ကုင်ဆာ၊  
 ၈။ လီးအိမ်ကုင်ဆာ၊  
 ၉။ လီးကျိုတ်ကုင်ဆာ၊  
 ၁၀။ ခံတွင်းကုင်ဆာ၊  
 ၁၁။ အဟာရေမျို့ကုင်ဆာ၊  
 ၁၂။ အသံအိုးကုင်ဆာ။

ကင်ဆာရောဂါမဖြစ်စေရန် ကာကွယ်နိုင်သည့်နည်းလမ်း

- ပကာမကင်ဆာရေးရဲ့ ကာကွယ်ရေးတွင် အစားအသောက်သည် အမိမကဖြစ်သဖို့ ငယ်စဉ်ကတည်းက မှန်ကန်သော အစားအသောက် စားသောက်တတ်သည့် အလေ့အကျင့်ရှိရန်လိုအပ်ပါသည်။

## ရောင်ရားရမည့်အစားအစာများ

- အနီးရောင်ရှိသော အသားများ (အမဲ၊ ကက်၊ ဆိတ်၊ သိုး၊ ဆတ်သား)
  - လတ်လတ်ဆတ်ဆတ်မဟုတ်ဘဲ ဘူးထဲထည့်ပြီးပြုပြင်ထားသော အသားများ (အသားပူး)
  - ကြော်ပြီးထားသော အသားများ၊ (ကက်သားခြောက်ကြော်၊ ဆတ်သားခြောက်ကြော်)
  - ဆားစိမ့်ထားသော၊ ဆားနှင့်တည်ထားသော အစားအစာများ
  - တာရှည်ခံအောင်ပြုပြင်ထားသောအစားအစာများ၊ (အမဲချဉ်၊ ကက်သားချဉ်၊ ထမင်းချဉ်၊ ယမ်းစီမံးပက်ထားသော ဝါးခြောက်)
  - ဆေးလိပ်၊ အရရှိ၊

## စားသောက်ရမည့် အစားအစာများ

**CHWs should do the community health education  
in order to prevent cancer diseases.**

- Educate to adapt proper dietary style since childhood
- Encourage to eat locally available food as most Myanmar foods are suitable naturally for health
- To have more vegetables and fruits
- Reduce consumption on fat and salty food
- To avoid modern food
- Avoid extreme consumption of alcohol
- Avoid smoking

## 6. Mental Diseases

- Physical and social well being in addition to mental well-being is necessary to be present to accomplish HEALTH.
- With mental well-being, you will possess delight such as good memory, enjoy life, harmony with your environment and be able to solve your own problems with others.
- Brain, the location of mentality also suffer from mental diseases due to infection, automatic or anabolic damage like other body organs.
- Mental health diseases are mental orders so that they can be treated like other diseases, not due to witchcraft, exorcism or super natural issues.
- Can be cured when take treatment at health centers.
- Mostly in villages, mental health patients receive treatment from monks, herbal therapist, sorcerer.
- Needs to help or do education to take treatment from health centers or from monks and herbal therapists.
- By taking treatment from sorcerers, beating, giving strong and bitter drugs can be taken so that injuries, diarrhea diseases results out and worsen the patient's condition.
- Therefore village community health education should involve taking care of patients with mental disorders with care and tender.

### **Community Mental Health Care**

#### Mental well-being/ health

Mental well-being/ health means neither under nor over estimation of own self, ability to accept own faults and weak points, able to manage the daily activities, generally speaking, normal dealing with majority of people, self decisive and carry out the assigned responsibilities.

#### How can find patients with mental disorders?

- Being with physical or mental symptoms
- Addicted to narcotic drugs
- Committing crimes
- Suicidal attempts

လူထုကျိုးမာရေးလုပ်သားများအနေဖြင့် ကင်ဆာရောဂါဖြစ်ပွားခြင်းများမှ ကာကွယ်နိုင်ရန်  
ပြည်သူလူထုအား အောက်ပါတို့ကို ပညာပေးရမည်။

- ထိန်းများအတွက် အောက်တို့ကို ပညာပေးရန်၊
- မြန်မာ့အတားအတာများသည် ပင်ကိုယ်သားအတွက် ကျိုးမာရေးနှင့် ညီညွတ်သဖြင့် ဒေသအလိုက် အတားအသောက်များတဲ့ တိုက်တွန်းပေးရန်။
- ဟင်းသီးဟင်းရွက်၊ အသီးအနှစ်များများတဲ့ သုံးရန်။
- အဆီးနှင့် အင်္ဂလာကျွဲ့တဲ့ ရန်။
- ခေတ်ပေါ် အတားအတာများကို မတော်ရန်။
- အရောင်းအကျဉ်းသောက်သုံးခြင်းမှ ရောင်းကြည်ရန်။
- ဆေးပြိုပေးအပ်ရန်။

## ၆။ စိတ်ရောဂါများ

- ကျိုးမာခြင်းနှင့်ပြည့်စုံစေရန် ကာယသုခန့်လူမှုရေးသုခြင့်ပုံး စိတ္တသုခလည်းပြည့်စုံရန်လိုအပ်ပါသည်။
- စိတ်ကျိုးမာနေဂျုင် သင့်အဖွဲ့ သင်တိုးမှတ်သားဌာက် ကောင်းမွန်ခြင်း၊ ပျော်ရွင်စွာနေထိုင်နိုင်ခြင်း ပတ်ဝန်းကျင်နှင့် လိုက်လျော်သီးတွေ့စွာ နေထိုင်လျက် မိမိပြသာနာ၊ အေားပြသာနာတို့ကို ပူးပေါင်းဖြေရှင်းနိုင်ခြင်းစသည့် စိတ်နှင့်ဆိုင်ရာ သုခေအလာကို ခံစားနိုင်ပေးသည်။
- စိတ်တည်ရှိရာ ဦးနောက်သည်လည်း အေားသော ကိုယ်အဂါးအစိတ်အပိုင်းများကဲ့သို့ ရောဂါပိုးများကြောင့် သော်လည်းကောင်း၊ အလိုအလျောက်သော်လည်းကောင်း၊ ချို့ယွင်းပျက်စီးခြင်းကြောင့် စိတ်ရောဂါများကို ခံစားကြရသည်။
- စိတ်ရောဂါမှာ စိတ်ချို့ယွင်း ဖောက်ပြန်မှုဖြစ်သဖြင့် အေားရောဂါများကဲ့သို့ ကုသ၍ ရနိုင်သော ရောဂါများ ဖြစ်ပါသည်။ အခွဲ၊ ပယောဂါ၊ နတ်ပူးစသည်တို့ကြောင့် မဟုတ်ပါ။
- ကျိုးမာရေးဌာနတွင် စနစ်တကျ ကုသမှုခံယူပါက ပျောက်ကင်းနိုင်ပါသည်။
- ကျေးလက်ဒေသများတွင် စိတ္တရောဂါဖြစ်သူများသည် များသောအားဖြင့် ဘုန်းတော်ကြီးများ၊ တိုင်းရင်းဆေး ဆရာများ၊ အရပ်ပယောဂါဆရာများထံတွင် ကုသမှုခံယူကြပါသည်။
- ကျိုးမာရေးဌာနများသို့သာ ကုသမှုခံယူစေရန် (သို့မဟုတ်) ဘုန်းတော်ကြီးများနှင့် တိုင်းရင်းဆေးဆရာများ ထံတွင်သာ ကုသမှုခံယူစေရန် အကုအညီပေးခြင်း၊ ပညာပေးခြင်းတို့ကို ပြုလုပ်ရန် ဖြစ်ပါသည်။
- အရပ်ပယောဂါဆရာများထံ၌ ကုသခြင်းဖြင့် ရိုက်နက်ခြင်း၊ ဆေးခါး၊ ဆေးပြင်းများတိုက်ခြင်းတို့ကြောင့် ထိနိုက်ဒဏ်ရာများ၊ ဝမ်းလျော့ရောဂါစသော ရောဂါများရရှိပြီး လူနာ၏ရောဂါအခြေအနေ ပိုမိုဆိုးရွားစေ ပါသည်။
- သို့ဖြစ်၍ စိတ်နှင့်ပတ်သက်သော ရောဂါဖြစ်နေသူကို ကြိုးနာစွာ ပြုစုံကုသမှုပေးရန် လိုကြောင့် ကျေးရွာ့ လူထုကို အမြတ်စေ ပညာပေးရန် ဖြစ်ပါသည်။

**ပြည်သူလူထုအတွင်း စိတ်ကျိုးမာရေးစောင့်ရောက်ခြင်း**

**စိတ်ကျိုးမာခြင်း**

စိတ်ကျိုးမာခြင်းဆိုသည်မှာ မိမိကိုယ်ကို အထင်မသေးသကဲ့သို့ အထင်မကြီးခြင်း၊ မိမိ၏ မှားကွက်၊ ဟာကွက်များကို လက်ခံနိုင်စွမ်းရှိခြင်း၊ နောက်တွေ့ကြုံနေရသော ကိစ္စအလာကိုရင်ဆိုင်နိုင်စွမ်းရှိခြင်း၊ ယေဘုယျအားဖြင့် အများနှင့် လိုက်လျော်သီးတွေ့ ဆက်ဆံနိုင်ခြင်းအပြင် ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းရှိ၍ ပေးအပ်သော တာဝန်များကို လက်ခံစွမ်းဆောင်နိုင်ခြင်းတို့နှင့် ပြည့်စုံသောအခြေအနေကို ဆိုလိုပါသည်။

**စိတ်ရောဂါသည်များကို ဘယ်လိုတွေ့နိုင်သလဲ။**

- ကိုယ်စွဲ ရောဂါ/စိတ်ရောဂါလကွေကာများအဖြစ်ဖြင့် လည်းကောင်း၊
- မူးယစ်ထုံးထိုင်းသေားဖြစ်စေသော ဆေးခွဲခြင်းဖြင့်လည်းကောင်း၊

## DISEASE PREVENTION AND CONTROL

- Frequent absence from working places
- Drop out from school, poor in education

### Main mental disorders are

- Mania
- Depression
- Anxiety or panic
- Mental retardation
- Convulsions
- Alcohol addiction

### **Clinical features**

#### 1. Mania symptoms

- Talking, smiling, laughing alone
- Highly suspicious that others can't understand/ accept normally
- Abnormal behavior, immediate tough, aggressive, sometimes as calm as statue
- Visual, hearing, smell (fragrant/ rotten), taste hallucinations
- Meaningless words, un factual speech
- Poor personal hygiene, and unable to take self-care
- Misleading ideas, wrong concept, unable to accept even when explained
- Failure to carry out daily activities
- Keep the mind that he is normal without any disease in spite of mental disorder
- Avoid the human environment, staying alone away from others

#### The following symptoms can be present in mania.

- Over excited both physically and mentally, talking continuously
- Beyond self-esteem and overjoyed
- Over wasting, over beautification
- Behave violently
- Lack of reasoning power, sexually over active

#### 2. Depression Symptoms

- Lack of joy, feeling low sad, shedding tears
- Physical and mental gloomy or dull, slow movement
- Lack of sleep for nights, wake up after midnight and unable to sleep again
- Loss of appetite and loss of weight
- Loss of happiness, unhappy in spite of things making happy
- Lack of interest in everything, loss of concentration
- Tried and feeling of absence of energy
- Guilty minded, weak in self-confidence
- Tendency for suicide
- Lack of or reduced sex drive



## ရောဂါများကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း

- ရာဇ်တံ့သူအနေဖြင့်လည်းကောင်း;
- သေကြားကြံစည်ခြင်းဖြင့်လည်းကောင်း;
- လုပ်ငန်းခွင့်မှ မကြာခါက ပျက်ကွက်ခြင်းဖြင့်လည်းကောင်း;
- သင်ခန်းဘမလိုက်နိုင်၍ ကျောင်းမှ ထွက်ခဲ့ခြင်းဖြင့်လည်းကောင်း စသည်ပုံစံမျိုးစံဖြင့်ဖြစ်တတ်သည်။

အမိက စိတ်ရောဂါများမှာ

- စိတ်ဖောက်ပြန်ရောဂါ
- စိတ်ကျရောဂါ
- စိုးရိမ်လွန်ရောဂါ
- ဥာက်ရည်နှစ်ရောဂါ
- အတာက်ရောဂါ
- အရက်စွဲရောဂါ

ရောဂါသွင်ပြင်လက္ခဏာများ

၁။ စိတ်ဖောက်ပြန်ရောဂါလက္ခဏာများ

- တစ်ယောက်တည်းစကားပြောခြင်း၊ ပြုးခြင်း၊ ရယ်ခြင်း;
- သာမန်အားဖြင့် အများကနားမလည်နိုင်သော၊ လက်မခံနိုင်သော သံသယစိတ်လွန်ကဲခြင်း;
- မူမှန်သော အပြုအများရှိနေခြင်း၊ ရှတ်တရက်ကြမ်းတမ်းခြင်း၊ ဒေါသထွက်ခြင်း၊ တခါတစ်ရုံ မလှပ်မယ်က် ကျောက်ရုပ်ကဲ့သို့ နေခြင်း;
- သူများမကြားရသော အသံများကြားရခြင်း၊ သူများမမြင်ရသောအရာများ မြင်ခြင်း၊ အနဲ့မရှိဘဲနဲ့ခြင်း၊ မွှေးခြင်း၊ ပစ္စည်းမရှိဘဲ အရသာအတွေအထိ ခံစားရခြင်း;
- စကားပြောမှန်ခြင်း၊ အဓိပါယ်ဆက်စပ်မှ မရှိသော စကားများပြောခြင်း;
- တစ်ကိုယ်ရေသနနှင့်မူအားနည်းပြီး မိမိကိုယ်ကို ကရမစိုက်နိုင်ခြင်း;
- အတွေးအခေါ်သူ့ယဉ်း၍ မှားယဉ်းသောယုံကြည်ချက်များရှိခြင်း၊ အရှိကိုရှင်းပြသော်လည်း လက်မခံနိုင်ခြင်း;
- နေစဉ်လုပ်ငန်းဆောင်တာများ မလုပ်ကိုယ်နိုင်တော့ခြင်း;
- မိမိစိတ်ရောဂါဖြစ်နေသည်ကို ကောင်းနေသည်၊ ရောဂါလုံးပါမဖြစ်ဟု ထင်ခြင်း;
- လူအသိုင်းပိုင်းကို ရောင်ကြည်လာခြင်း၊ လူများနှင့်မထိတွေ့ဘဲ တစ်ယောက်တည်းနေခြင်း

စိတ်ဖောက်ပြန်ရောဂါတွင် အောက်ပါလက္ခဏာများလည်း တွေ့နိုင်သည်။

- စိတ်ရောက်ယိုပါ အထူးတက်ကြ၍ ကရားရေလွှတ် အဆက်မပြတ်စကားပြောခြင်း;
- စိတ်နေမြင့်၊ ဘဝင်မြင့်နေပြီး အလွန်အမင်းပေါ်ရွှေ့နေခြင်း;
- အသံးအာဖြုန်းများနေခြင်း/ အလှအပပြင်ဆင်မှုလွန်ကဲခြင်း;
- ကြမ်းတမ်းဘွားပြုမှတ်တော်ခြင်း;
- အဆင်အခြင်ကင်းမဲ့ခြင်းနှင့် ကာမရာဂါစိတ်များခြင်း;

၂။ စိတ်ကျရောဂါ၏ လက္ခဏာများ

- စိတ်ပေါ်ရွှေ့နှုမရှိခြင်း၊ စိတ်အားကယ်၍ ငမ်းနည်းနေခြင်း၊ မျက်ရည်ကျခြင်း;
- စိတ်ရောက်ယိုပါထိုင်းမှုးနေးကျွေးခြင်း၊ သွားလာမှု နေးကျွေးခြင်း;
- ညစဉ်ရက်ဆက်အိပ်မပေါ်ခြင်း၊ သန်းခေါင်ကျော်နီး၍ ပြန်အိပ်မရခြင်း;
- အစားအသောက်ပျက်၍ ခွဲ့ကိုယ်အလေးချိန်ကျခြင်း;
- သာယာမှုများခါတ်သည်းနေခြင်း၊ ငမ်းသာစရာရှိသော်လည်းမပေါ်နိုင်ခြင်း;
- အရာရာတိုင်းကိုစိတ်ပါဂင်စားမှုမရှိခြင်း၊ အာရုံစားစိုက်၍မရခြင်း;
- ပင်ပမ်းနှုံးနှုံးပြီး အားမရှိဘဲကဲ့သို့ ခံစားရခြင်း;
- မိမိကိုယ်ကိုအပြစ်ရှိသည်ဟု ယုံမှားခြင်း၊ မိမိကိုယ်မိမိယုံကြည်မှုအားနည်းခြင်း;
- သေကြားကြံစည်ရန် စိတ်ကျွေးများရှိနေခြင်း;
- ကာမရာဂါစိတ်နည်းခြင်း၊ မရှိခြင်း

## DISEASE PREVENTION AND CONTROL

### 3. Anxiety or Panic Symptoms

- Cold and clammy extremities, palpitation, headache and neck pain, stiffness
- Over anxiety
- Fatigue
- Cannot withstand noise
- Weak in concentration
- Worried about things that hasn't happened yet
- Repetition of wrong ideas
- Being a victim of curse or witchcraft
- Unable to sleep early at night with lots of thoughts
- Assuming of having a disease and frequent visit to hospital



### 4. Mental retardation

- Slow development milestones in children (late to sit/ stand, late to walk, late to speak)
- Poor in studies, difficulties to learn
- Difficulty in social dealing based on age

### 5. Convulsions

- Unconsciousness
- Stiffness, jerky movements and fits
- Injuries due to fits
- Fits at any time
- Frothy sputum from mouth, can't control urine and feces



### 6. Alcohol addiction

- High consumption of alcohol
- Trembling of extremities, vomiting
- Drinking alcohol in the morning
- Social, commercial and health problems due to alcohol
- Unconsciousness, fits
- Mental disorder due to alcohol

**CHWs should do the following when they find  
symptoms of mental health problems.**

- Talk to patient with care and tender
- Suggest him to take drugs according to doctor's directions
- Let the family monitor the mental patient to prevent suicide
- Don't flatter or irritate the mental patient
- The patient's condition become worsened when talk in opposite
- When the patient gets well, let him work
- Give a hand to the patient to take him back to human environment
- Persuade the alcoholics to stop drinking and take treatment
- If necessary, refer to the nearest health center and hospitals.

၃။ စိုးရိမ်လွန်ရောဂါလက္ခဏာများ

- ခြေဖျားလက်ဖျားအေးခြင်း၊ ရင်တုန်ခြင်း၊ ကော်တိုးခေါင်းကိုက်ခြင်း၊ အကြောတက်ခြင်း；
- စိုးရိမ်စိတ်လွန်ကဲခြင်း；
- ပင်ပန်းနွမ်းနယ်ခြင်း；
- ဆူညံံသံမခံနိုင်ခြင်း；
- အာရုံစုံစိုးရိမ်မှုအားနည်းခြင်း；
- မဖြစ်သေးသောကိစ္စများကို ကြောတင်တွေး၍ စိုးရှုံးနှင့် နေ့ခြင်း；
- မဟုတ်မမှန်သောအတွေးများ ထပ်တလဲလဲပေါ်ခြင်း；
- စုန်းပူး၊ နတ်ပူးသက္ကားသို့ဖြစ်ခြင်း；
- အတွေးများ၍ ညီးပိုင်းအိပ်မပေါ်ခြင်း；
- မိမိကိုယ်ကို ရောဂါရှိသည်ဟုယူဆ၍ ဆေးရုံသို့ မကြာခကာပြုသရောင်း；

၄။ ဥက္ကာကျော်နှင့်ရောဂါ

- ကလေးများဖွံ့ဖြိုးမှုနေးကျွေးခြင်း (အထိုင်အထနာက်ကျခြင်း၊ လမ်းလျောက်နောက်ကျခြင်း၊ စကားပြောနောက်ကျခြင်း)
- စာမလိုက်နိုင်ခြင်း၊ စာသင်ကြားရန် ခက်ခဲခြင်း；
- အရွယ်အလိုက် လုမှုဆက်ဆံရေးများ၏ အက်အခဲရှိခြင်း；

၅။ အတာက်ရောဂါ

- သတိလစ်ခြင်း；
- ကိုယ်လက်တောင့်တင်းပြီးနောက် ဆန့်ငင်ဆန့်ငင်ဖြစ်၍ တက်ခြင်း；
- ဤသို့ တက်သဖြင့် ဒက်ရာ အနာတရ ရတတ်ခြင်း；
- အချိန်မရွေးတက်နိုင်ခြင်း；
- ပါးစပ်မှ အမြှုပ်ထွက်ခြင်း၊ ဆီးဝပ်းမထိန်းနိုင်ခြင်း；

၆။ အရက်စွဲရောဂါ

- အရက်အလွန်အကျံ့သောက်ခြင်း；
- ခြေလက်တုန်ခြင်း၊ အော့အန်ခြင်း；
- နံနက်ပိုင်းအရက်သောက်ခြင်း；
- အရက်ကြောင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး ပြဿနာပေါ်ခြင်း；
- သတိလစ်ခြင်း၊ တက်ခြင်း；
- အရက်ကြောင့် စိတ်ဖောက်ပြန်ခြင်း；

**လူထုကျို့မာရေးလုပ်သားများအနေဖြင့် စိတ်ရောဂါ လက္ခဏာများတွေ ရှိပါက အောက်ပါ တို့ကို ဆောင်ရွက်ရမည်။**

- လူနာအား ညွင်သာစွာ ဆက်ဆံပါ။
- ဆေးကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း မှန်မှန်သောက်ခိုင်းပါ။
- စိတ်ကျေလူနာများကို သေကြောင်းကြံ့စည်မှုမဖြစ်စေရန် မိသားစုအား တောင့်ကြည့်နိုင်းပါ။
- စိတ်ကြောလေအနာသည်ကို မြှောက်ထိုးပင့်ကော်မပြောရ မလုပ်ရ။
- ဆန့်ကျင်ဘက်ပြောလျှင်လည်း လူနာပို့ဆိုးတတ်သည်။
- လူနာနေကောင်းပါက အလုပ်လုပ်ခိုင်းပါ။
- လူနာများအား လူအသိုင်းအပိုင်းထဲပြန်လင်ခိုင်းနိုင်ရန် လက်တွဲပေါ်ယူပါ။
- အရက်စွဲသူအား အရက်ဖြတ်ရန်နှင့် ဆေးကုသရန် တိုက်တွေ့နှုန်းပါ။
- လိုအပ်ပါက နှီးစပ်ရာ စိတ်ကျို့မာရေးဌာန၊ ဆေးရုံများသို့ပို့ဆောင်ပေးပါ။

## DISEASE PREVENTION AND CONTROL

### Stress

- During this advanced age, most people suffer from stress. CHWs should understand the following related to stress in order to reduce the level of stress.
- Stress means response in terms of thoughts, feelings, and behavior towards issues that we face daily
- In other words, all the circumstances that human body needs to change in order to get stability against pressure, or threats, or challenges upon the body

#### **Body response to stress**

- When stress is encountered, there come two conditions, FIGHT (to face back) or FLIGHT (to flee away)
- Generally when internal strength is fine, one will choose the "Fight" option when weak, "Flight" will be chosen

#### **Causes for stress**

##### External stimulants

- Physical environment (sound, light, heat)
- Social (rough, being bullied)
- Organization (strict rules and regulations)
- Changes in life
- Minor problems in daily life

##### Internal stimulants

- Life style/ behavior (sleep loss, drinking coffee)
- Low self esteem, negative view
- Hope for impossible things, faith in extreme, stubborn, continuous motivated, hardworking, meticulous

#### **What are stress symptoms?**

##### Physical symptoms

- Palpitation
- Increased respiratory rate
- Excess sweating
- Trembling
- Headache, neck pain
- Loss of appetite
- Fatigue

##### Mental symptoms

- Sleep loss
- Loss of concentration, damage to memory
- Reduction of interest in work, family and environment
- Suffering from mental symptoms

### စိတ်ဖိစီးမှု

- ယခုအခါ တိုးတက်လာသော ကာလတွင် လူအများစုသည် စိတ်ဖိစီးမှု ဒက်ခံနေကြရပါသည်။ စိတ်ဖိစီးမှု လျော့နည်းလာစေရန်အတွက် လူထုကျိုးမာရေးလုပ်သားများသည် စိတ်ဖိစီးမှုနှင့်ပတ်သက်၍ အောက်ပါ တို့ကို နားလည်ထားရမည်။
- စိတ်ဖိစီးမှုဆိုသည်မှာ နေ့စဉ်လိုလိုကြံ့တွေ့ရတ်သည့် ကိစ္စများကို ကျော်လွှားရန် မိမိ၏ အတွေးအခေါ် ခံစားမှု၊ အပြုအများနှင့် တုံပြန်ခံစားခြင်းကို ဆိုလိုပါသည်။
- တနည်းအားဖြင့် ခန္ဓာကိုယ်ပေါ်တွင် စိစီးတောင်းဆိုများ(သို့) ဖြိမ်းရောက်ခြင်း(သို့) စိန်ခေါ်ခြင်းများမှ တည်ဖြိမ်မှု ရရှိစေရန်အတွက် ခန္ဓာကိုယ်မှုပြုပြင်ပြောင်းလဲပေးရမည့် အခြေအနေအရပ်ရပ်ကို ဆိုလိုပါသည်။

### စိတ်ဖိစီးမှုကို ခန္ဓာကိုယ်မှုတုန်းပြန်ပုံ

- စိတ်ဖိစီးမှုဖြစ်ပေါ်သည့်အခါ ပြန်လည်ရင်ဆိုင်မည်လား (fight) (သို့) ရှောင်ဖယ်မည်လား (Flight) ဆိုသည့် အခြေအနေ(J)ရပ် ဖြစ်ပေါ်လာပါသည်။
- သာမန်အားဖြင့် အတွင်းစွမ်းအား ကောင်းမွန်ပါက ကြံ့တွေ့ရမည့် အခြေအနေကို ပြန်လည်ရင်ဆိုင်မည် ဖြစ်ပါသည်။ အားနည်းပါက ရှောင်ဖယ်မည်ဖြစ်ပါသည်။

### စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေသော အချက်များ

#### ပြင်ပလုံးဆော်မှုများ

- ရုပ်ပတ်ဝန်းကျင်(အသံ၊ အလင်းရောင်၊ အပူ)
- လူမှုဆက်ဆံရေး(ကြော်းတမ်းခြင်း၊ နိုင်းထက်စီးနှင့်ခံရခြင်း)
- အဖွဲ့အစည်း (စည်းမျဉ်း၊ စည်းကမ်း၊ တင်းကြပ်လွန်းခြင်း)
- ဘယ်အလှည့်အပြောင်း၊
- နေစဉ်ကြံ့တွေ့ရသော အသေးအဖွဲ့ပြဿနာများ၊

#### ကိုယ်တွင်း လုံးဆော်မှုများ

- နေထိုင်မှု အလေ့အကျင့်စရိတ်(အိပ်ရေးပျက်ခံခြင်း၊ ကော်ဖီသောက်ခြင်း)
- မိမိကိုယ်ကို အထင်အာမြင်သေးခြင်း၊ အကောင်းမမြင်တတ်ခြင်း၊
- ဖြစ်နိုင်ချေမရှိသည့်များကို မျှော်လင့်တတ်ခြင်း၊ အစွမ်းထွက် ယုံကြည်ခြင်း၊ ခေါင်းမာခြင်း၊ အစဉ်အမြဲ တက်ကြလွန်းခြင်း၊ တိကျေစွေစပ်လွန်းခြင်း၊ အလုပ်နှင့် လက်မပြတ်ခြင်း၊

### စိတ်ဖိစီးမှု လက္ခဏာတွေက ဘာတွေလဲ။

#### ခန္ဓာကိုယ်ပိုင်းဆိုင်ရာ လက္ခဏာများ

- နဲ့လုံးခန်းရင်တုန်ဖြစ်လာခြင်း၊
- အသက်ရှုမြှုန်လာခြင်း၊
- ချွေးထွက်များခြင်း၊
- ကတုန်ကယ်ဝါဒခြင်း၊
- ခေါင်းကိုက်ခြင်း၊ ကိုကြောတက်ခြင်း၊
- အစားအသောက်ပျက်ခြင်း၊
- မောပန်းလွယ်ခြင်း၊

#### စိတ်ပိုင်းဆိုင်ရာ လက္ခဏာများ

- အိပ်မပျော်ခြင်း၊
- အာရုံမစူးစိုက်နိုင်ခြင်း၊ မှတ်ဉာဏ်ထိနိုက်လာခြင်း၊
- အလုပ်၊ မိသားစု ပတ်ဝန်းကျင်အပေါ် စိတ်ဝင်စားမှု နည်းပါးလာခြင်း၊
- စိတ်ပိုင်းဒေသနာများ ခံစားလာရောင်း၊



## DISEASE PREVENTION AND CONTROL

### Mood symptoms

- Restless
- Behave out of control
- Easy to get frightened
- Depression
- Reduction in patience
- Easy to get angry
- Social problems
- Smoking and alcohol drinking

### **Lifestyle changes to reduce stress level**

#### 1. To change the daily lifestyle

- Balanced diet
- Eat snacks with caution
- Take time to have food
- Have sufficient sleep
- Reduce coffee, tea and soft drinks
- Regular exercises (e.g. respiratory exercises)
  - ⇒ Breathe in from nose until the entire chest fills up air and the abdomen swells up, can take 2 – 3 seconds
  - ⇒ During inspiration, command "I am stable" from internal mind
  - ⇒ Then breathe out gradually from mouth that can take 2 – 3 seconds
  - ⇒ During expiration, command "my tension is reduced" from internal mind
  - ⇒ Do for 5 times gradually and gently in this form
  - ⇒ Practice depending upon available time
- Behave according to instructions from respective religions
- Do meditation
- Release both physically and mentally
  - ⇒ Lie down gently under peaceful shade and imagine the happy things
  - ⇒ Rememorize the success you have done and merits
- Use the free time
  - ⇒ Shopping
  - ⇒ Sightseeing nearby places
  - ⇒ Visits to friends and relatives
- Physical well being supports mental well being and staying happy, keeping light leads to body young and fresh

#### 2. Avoid conditions that can cause stressful situation

- Discuss and solve the difficulties and problems with cool mind
- Use time and money with reasoning power

#### 3. Practice to change determination and faith

- Try to see the changes or situation from positive view
- Face the problems by assuming them as chances
- Try to avoid the conditions leading to loss as much as possible

စိတ်ခံစားမှုဆိုင်ရာ လက္ခဏာများ

- ဂက္ဗာမြို့မြို့ဖြစ်ခြင်း;
- စိတ်လိုက်မာန်ပါ ပြုလုပ်ခြင်း;
- အလွယ်တကူ ထိတ်လန့်တတ်လာခြင်း;
- စုံရိမိစိတ်များလာခြင်း;
- စိတ်ခါတ်ကျလာခြင်း;
- သည်းခံနိုင်စွမ်း နည်းပါးလာခြင်း;
- စိတ်တို့ခြင်း၊ အေါသထွေက်လွယ်ခြင်း;
- လူမှုဆက်ဆံရေးပြဿနာများ ဖြစ်လာခြင်း;
- ဆေးလိပ်၊ အရက်သောက်များလာခြင်း;

စိတ်ဖိစီးမှုလျော့နည်းစေရန် ကျင့်ကြံ့နေထိုင်ရမည့် နည်းလမ်းများ

၁။ နေ့စဉ်နေထိုင်မှု အလေ့အကျင့်စုရိတ်များကို ပြုပြင်ပြောင်းလဲရန်

- အာဟာရမျှတာစွာ စားသောက်ပါ။
- သွားရေစာများကို ဆင်ခြင်၍ စားသောက်ပါ။
- အစားအသောက်ကို အချိန်ပေး၍ စားသောက်ပါ။
- အိပ်ရေး၊ အောင်အိပ်ပါ။
- ကော်ဖီ၊ လက်ဖက်ရည်၊ အချိန်များကို လျှော့သောက်ပါ။
- လေ့ကျင့်ခန်းပြုလုပ်ပါ။ (ဥပမာ - အသက်ရှုံးလေ့ကျင့်ခန်း ပြုလုပ်ခြင်း)
  - ⇒ ရင်ခေါင်းတစ်ခုလုံးပြည့်တင်းလာပြီး ၈မိန့်ကိုဖော်ဖော်လာသည်အတိ နာခေါင်းမှ အသက်ရှုံးသွင်းပါ။ (၂ - ၃) စတုန်းခန့် ကြာနိုင်ပါသည်။
  - ⇒ အသက်ရှုံးသွင်းနေစဉ်အတွင်း 'ဝါတည်းမြို့ရှိနေတယ်' ဟု စိတ်အတွင်းမှ ပြောပေးနိုင်ပါသည်။
  - ⇒ ပြီးလျှင် ပါးစပ်မှ ဖြည့်သုတေသနးစွာ အသက်ရှုံးထုတ်ပါ (၂-၃)စတုန်းခန့် ကြာနိုင်ပါသည်။
  - ⇒ အသက်ရှုံးထုတ်နေစဉ်အတွင်း 'ဝါရဲ့စိတ်တင်းကြပ်မှုတွေ လျှော့သွားနေတယ်' ဟု စိတ်အတွင်းမှ ပြောပေးနိုင်ပါသည်။
  - ⇒ ငြင်းပုံစံအတိုင်း သက်တောင့်သက်သာဖြင့် ဖြေားည်းစွာ (၅)ကြိုးခန့် ပြုလုပ်ပါ။
  - ⇒ အချိန်ရလျှင်ရသလို လေ့ကျင့်နိုင်ပါသည်။
- ယုံကြည်ရာ ဘာသာတရားအဆုံးအမများနှင့် အညီနေထိုင်ပါ။
- တရားမှတ်ခြင်းပြုလုပ်ပါ။
- ကိုယ်ရောစိတ်ပါဖြေားလျှောင်း။
  - ⇒ အေးမြှေး အရိပ်ရသောနေရာတွင် သက်တောင့်သက်သာလဲလောင်းပြီး ပျော်ရွှေ့ကြည်နဲ့ဖွယ်ရာများကို ပြန်လည်တွေးတော်ခံစားခြင်း။
  - ⇒ ပိမိစွမ်းဆောင်ခဲ့သည့်အောင်မြင်မှု၊ ကုသိုလ်ကောင်းမူများကို ပြန်လည်တွေးတော်ခံစားခြင်း။
- အားလပ်ချိန်ကိုအသုံးချပါ။
  - ⇒ ရေးသုတေသနမြို့ခြင်း။
  - ⇒ အနီးအနားနေရာများသို့ လည်ပတ်ခြင်း။
  - ⇒ ဆွေမျိုး၊ မိတ်ဆွေများထံသို့ လည်ပတ်ခြင်း။
- ခန္ဓာကိုယ်ကျန်းမာအောင်နေခြင်းသည် စိတ်ကျန်းမာရေးကို အထောက်အကူပြု၍ စိတ်ပျော်အောင် စိတ်သက်သာအောင် နေခြင်းသည် ရပ်ပျို့ချိုက်ယူစေပေါ်သည်။

၂။ စိတ်ဖိစီးမှု အခြေအနေများ မဖြစ်အောင် ရောင်ကြည်ရန်

- အခက်အခဲပြဿနာများကို ခေါင်းအေးပြီး စဉ်းစားတိုင်ပင်ဖြေရှင်းပါ။
- အချိန်နှင့်ငွေကို တွက်ဆပြီး ဆင်ခြင်းအသုံးပြုပါ။

၃။ ခံယူချက်၊ ယုံကြည်ချက်များကို ပြုပြင်ပြောင်းလဲနိုင်အောင် ကျင့်ကြံ့နေထိုင်ရန်

- ဖြစ်ပျက်မှုများကိုအပြုသော့ဖြင့်၊ အကောင်းမြင်သည့်ဘက်မှ ကြီးစားပြီးတွေးပါ။

### **CHWs should do the following when mental health symptoms are found out.**

- All people will face stressful condition, more or less, so explain the ways how to reduce stress
- Suggestion to avoid stressful conditions as mental health support physical health
- Counseling as much as possible in the community as people suffer from stress mostly during disaster period

### **7. Dangers of smoking and tobacco**

One cause for chronic non-communicable diseases such as coronary heart disease, stroke and cancer diseases is smoking tobacco and tobacco products.

Health is affected by nicotine in tobacco and carbon monoxide in tobacco smoke

#### **Diseases caused by smoking and tobacco**

- Coronary heart disease (narrowing of coronary blood vessels)
- Coronary heart disease (occlusion of coronary blood vessels)
- Stroke
- Severe hypertension
- Stomach
- Eye diseases (cataract, glaucoma)
- Burger's disease due to narrowing of blood vessels to extremities
- Various cancer diseases
  - ⇒ Lung cancer
  - ⇒ Oral cancer
  - ⇒ Laryngeal cancer
  - ⇒ Oesophageal cancer
  - ⇒ Pancreatic cancer
  - ⇒ Bladder cancer
  - ⇒ Cervical cancer



#### **When women smoke during pregnancy,**

- Ectopic pregnancy
- Abortion
- Premature labour
- Low birth weight baby
- Still birth
- Delivery to babies with congenital defects

#### **Remark:**

Chewing betel nuts including tobacco is also the same as tobacco smoking, causing the mentioned diseases. Therefore, it is needed to avoid betel nut chewing.

- ကြံတွေလာသည့်ပြဿနာများကို အခွင့်အရေးများအဖြစ် မှတ်ယူပြီးရင်ဆိုင်ပါ။
- အပျက်သဘောဆောင်သည့် အတွေအကြံများကို တတ်နိုင်သမျှ ရှောင်ကြည့်ပါ။

**လူထုကျိုးမာရေးလုပ်သားများသည် စိတ်ဖိစီးမှုလက္ခဏာများတွေရှိပါက အောက်ပါတို့ကို ဆောင်ရွက်ရမည်။**

- စိတ်ဖိစီးမှုသည် လူတိုင်းအနည်းနှင့်အများ ကြံတွေရမည်ဖြစ်၍ ငှါးကိုလျော့နည်းစေရန် ကျင့်ကြံနေ ထိုင်ရမည့် နည်းလမ်းများကို ရင်းပြခြင်း၊
- စိတ်ကျိုးမာရေးသည် ခန္ဓာကိုယ်ကျိုးမာရေးအတွက် အထောက်အကြပ်၍ စိတ်ဖိစီးမှု အခြေအနေများ ကို ရှောင်ကြည့်ရန် တိုက်တွန်းခြင်း၊
- သေးအွန်ရာယ်ကျေရောက်သည့် ကာလများတွင် စိတ်ဖိစီးမှုကို အများဆုံး ခံစားကြရသည့်အတွက် ပြည်သူလူထုအတွင်း စိတ်ဖိစီးမှုများလျော့ပါးအောင် မိမိတတ်နိုင်သမျှ နှစ်သိမ့်ခွဲ့စွေးစွေးပေးခြင်း၊

## ၇။ ဆေးလိပ်နှင့် ဆေးရွက်ကြီးအွန်ရာယ်များ

ကူးစက်ခြင်းမဟုတ်သော နာတာရည်ရောဂါများဖြစ်သည့် နှလုံးသွေးကြောကျိုးရောဂါ၊ လေဖြတ်လေလန်းရောဂါနှင့် ကင်ဆာရောဂါတို့ ဖြစ်ပွားစေသည့် အကြောင်းတစ်ခုက်သည် ဆေးလိပ်နှင့် ဆေးရွက်ကြီး သောက်သုံးခြင်းကြောင့် ဖြစ်ပါသည်။ ဆေးရွက်ကြီးထဲတွင် ပါဝင်သည့် နိကိုတင်းခါတ်နှင့် ဆေးလိပ်အနီးအငွေ့ထဲတွင်ပါသော ကာစွန်းခိုင်အောက် ဆိုဒ်ခါတ်တို့ကြောင့် ကျိုးမာရေးကို ထိနိုက်ခြင်းဖြစ်ပါသည်။

ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးခွဲ့မှုမြော့ကြောင့် ဖြစ်သောရောဂါများ

- နှလုံးသွေးကြောကျိုးရောဂါ၊
- နှလုံးသွေးကြောပိတ်ရောဂါ၊
- လေဖြတ်လေလန်းရောဂါ၊
- အလွန်ပြင်းထန်သော သွေးတိုးရောဂါ၊
- အစာအိမ်ရောဂါ၊
- မျက်စိရောဂါများ (အတွင်းတိမ်၊ ရေတိမ်)
- ခြေဖျားလက်ဖျားများသို့ စီးဆင်းသည့် သွေးကြောများကျဉ်းခြင်းကြောင့် ခြောပ်လက်ပုံပ်ရောဂါ၊
- ကင်ဆာရောဂါအမျိုးမျိုး
  - ⇒ အဆုတ်ကင်ဆာ
  - ⇒ ခံတွင်းကင်ဆာ
  - ⇒ အသံအိုးကင်ဆာ
  - ⇒ အစာမျိုးလမ်းကြောင်းကင်ဆာ
  - ⇒ ပန်ကရိုယ်ကင်ဆာ
  - ⇒ ဆီးအိမ်ကင်ဆာ
  - ⇒ သားအိမ်ခေါင်းကင်ဆာ

အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် ဆေးလိပ်သောက်လျှင်

- သားအိမ်ပြင်ပတွင် သန္တာည်းခြင်း၊
- သားပျော်သားလျော့ခြင်း၊
- လမစွေ့ဘဲကလေးမွေးခြင်း၊

### **မှတ်ချက်။ ၁။**

ဆေးရွက်ကြီးပါသော ကွမ်းစားခြင်းသည်လည်း ဆေးလိပ်သောက်ခြင်းကဲ့သို့ပင် အထက်ဖော်ပြပါ ရောဂါများ ဖြစ်နိုင် ပါသည်။ ထိုကြောင့် ကွမ်းစားခြင်း အလေ့အထကိုလည်း ရှောင်ကြည့်ရန် လိုပါသည်။

## DISEASE PREVENTION AND CONTROL

### **When men smoke,**

- Can't feel sexual pleasure completely
- Failure to conceive (infertility)



### **Stop smoking tobacco**

- There is no drug of wonder to stop smoking habit or keep smoking away
- Ways of stop smoking may differ from person to person and not the same always
- Stop smoking tobacco depends upon many facts such as way of smoking, to which extent the person has addicted, cause for smoking, duration of smoking, how much afford for smoking in addition to the smoker's family, social environment and condition.
- Although one can support the help needed to stop smoking, the smoker with strong determination to quit smoking from inner mind, only can stop smoking

### **Ways of quitting smoking**

When the person addicted to smoking decided to quit,

- Assign the date. Never postpone the date according to his desire
- Compare advantages and disadvantages of smoking internally always and look forward to benefits
- Review and learn when and why start smoking
- Try to find a way to replace where there is a will for smoking
- Dispose lighter, ash tray and cheroots that are always with, keep them away.
- Quit smoking within the assigned duration. Arrange to pay attention away from smoking
- Try to withstand without smoking as long as possible. If re-smoke again due to desire, don't take as failure and try to quit again. Every day without smoking should be taken as benefit in life.

### **CHWs should do the following related to prevention of smoking and tobacco dangers.**

- Don't smoke on yourself and if smoker, quit smoking as model
- Health education on disadvantages of smoking and tobacco
- Encourage and educate smokers to stop smoking
- Explain and educate the community that chewing betel nuts is as dangerous as smoking
- Educate parents not to ask their children to light cheroots

- ပေါင်ချိန်မပြည့်သည့် ကလေးမွေးခြင်း;
- ကလေးအသေမွေးခြင်း;
- မွေးရာပါကိုယ်အကိုချို့ယွင်းသည့် ကလေးမွေးခြင်း;

အမျိုးသားများ ဆေးလိပ်သောက်လျှင်

- အမိမိထောင်ရေးသုခ အပြည့်အဝမခံစားနိုင်ခြင်း;
- သားသမီးရတနာမထွန်းကားနိုင်ခြင်း;

ဆေးလိပ်ဖြတ်ခြင်း

- ဆေးလိပ်ပြတ်စေသည့်၊ ဆေးလိပ်ဖြတ်သည့် အုံဖွယ်ဆေးတီးဟူ၍ မရှိနိုင်ပါ။
- ဆေးလိပ်ဖြတ်သည့်နည်းမှာ လူတစ်ဦးနှင့်တစ်ဦး မည်သို့မျှ ထပ်ထပ်ထပ်မျှမတူညီနိုင်ပါ။
- ဆေးလိပ်ဖြတ်နိုင်မှုသည် လူတစ်ဦးချင်း၏ ဆေးလိပ်သောက်ပုံသောက်နည်း၊ ဆေးလိပ်ကိုမည်မျှအတိုင်း အတာတိစွဲနေသည်။ ဆေးလိပ်သောက်ရခြင်း၏ အကြောင်းရင်း အမြစ်၊ ဆေးလိပ်သောက်သည့် အချိန်၊ ဆေးလိပ်အတွက် မည်မျှငွေကုန်ကြေးကျုံးနိုင်သည် စသည်အချက်များအပြင် ဆေးလိပ်သောက်သူ၏ မိသာဒါ၊ လူမှုရေးပတ်ကိုနှင့် အခြေအနေတို့ပေါ်တွင်လည်း မူတည်နေပါသည်။
- ဆေးလိပ်ဖြတ်ရန် လိုအပ်သည့် အကူအညီတို့ကို ပေးသူကပေးနိုင်၍ ပေးသော်ကြားလည်း ဆေးလိပ်သောက် သူကိုယ်တိုင်က မိမိ၏ အတွင်းစိတ်ဆန္ဒမှ အမှန်တကယ် ဆေးလိပ်ဖြတ်ချင်စိတ် ရှိမှုသာလျှင် ဆေးလိပ် ပြတ်မည် ဖြစ်ပါသည်။

ဆေးလိပ်ဖြတ်ရန်နည်းလမ်း

ဆေးလိပ်ကို စွဲစွဲမြှုမြှုသောက်သုံးသူသည် ဆေးလိပ်ဖြတ်ရန် ဆုံးဖြတ်ပြီးပါက

- ရက်အတိအကျ သတ်မှတ်ပါ။ မိမိစိတ်အလိုလိုက်ပြီး ရက်နောက်ဆုတ်ခြင်း မပြုသင့်ပါ။
- ဆေးလိပ်၏အကျိုးအပြစ်များကို နှင့်ယူဉ်ပြီး အတွင်းစိတ်တွင် အမြဲသုံးသပ်နေပါ။ အကျိုးဖြစ်ထွန်းမှုကို ရှေးရှုပါ။
- ဆေးလိပ်ကို ဘယ်အချိန်တွင် ဘယ်အတွက်ကြောင့် သောက်ရသည်ကို ဆန်းစစ်ပါ။ လေ့လာပါ။
- ဆေးလိပ်ကို တမ်းတမူပေါ်ပေါက်ချိန်တွင် အတားထိုးရှုံးရှုံးနည်းလမ်းကို ရှာကြုံထားပါ။
- မီးခြစ်၊ ဆေးလိပ်ခွက်၊ ဆေးလိပ်စသည်တို့ကို ကိုယ်နှင့်မကွာ ရှိနေရာက ဖျောက်ဖျောက်ပစ်ပါ။ ကိုယ်နှင့် ပေးရာတွင်သာ ရှိပါစေ။
- သတ်မှတ်ထားသည်ရက်တွင် ဖြတ်ဖြစ်အောင် ဖြတ်ပါ။ ဆေးလိပ်မှ ပေးရာသို့ အာရုံပြောင်းနိုင်အောင် စီစဉ်ပါ။
- ဆေးလိပ်ဆက်တိုက် မသောက်ဘဲ ကြာနိုင်သမျှ ကြာကြာနေနိုင်အောင်ကြီးထားပါ။ စိတ်မနိုင်၍ ပြန်သောက် ခွဲမိသော် ကျဆုံးမှုတစ်ရပ်ဟု မမှတ်ယူဘဲ ဖြတ်နိုင်အောင် ဆက်လက်ကြီးထားပါ။ ပြတ်နေသည့် ရက်တိုင်းသည် မိမိဘာသာက်တမ်းတွင် အမြတ်ရနေသည်ဟု မှတ်ယူပါ။

**လူထုကျိုးမာရေးလုပ်သားများသည် ဆေးလိပ်နှင့်ဆေးရွက်ကြီးအွန်ရာယ်များနှင့် ပတ်သက်၍ အောက်ပါတို့ကို ဆောင်ရွက်ရမည်။**

- သင်ကိုယ်တိုင် ဆေးလိပ်မသောက်ပါနှင့်၊ ဆေးလိပ်သောက်သုံးဖြစ်ပါက စံပြုအနေနှင့် ဆေးလိပ် ဖြတ်ပါ။
- ဆေးလိပ်သောက်ခြင်းနှင့် ဆေးရွက်ကြီးသုံးစွဲခြင်းတို့၏ ဆုံးကျိုးများအား ပညာပေးဟောပြောခြင်း
- ဆေးလိပ်သောက်သုံးများအား ဆေးလိပ်ဖြတ်စေရန် အားပေး၍ ပညာလည်းပေးပါ။
- ကွမ်းစားခြင်းသည်လည်း ဆေးလိပ်သောက်ခြင်းကဲသို့ အွန်ရာယ်ကြီးမားကြောင်း လူထုအား ရှင်းလင်းပြောကြားပညာပေးပါ။
- ကလေးများအား ဆေးလိပ်မီး မည်းနိုင်းရန် မိဘများအား ပညာပေးဟောပြောပါ။